



စစ်ဆေးရန်

ကြိုးစုံပါ မြောက်

ခီဒီ ခငြာဏာခိုက်စာ

မြန်မာနိုင်းမှ အဖျိုးသမီးများ
၂၀၀၀ ဦး

ဓရဘတ္တရှင် ကြိုးချိုးမူ များရှုပါ

စီဒေါ စင်ပြိုင်အစီရင်ခံစာ

မြန်မာနိုင်ငံမှ အမျိုးသမီးများ

၂၀၀၈ ခုနှစ်

မာတိကာ	စာမျက်နှာ	
ကျေးဇူးတင်လွှာ		
အတိုငောက်စာလုံးများ		
အနှစ်ချုပ်	၁	
နိဒါန်း	၅	
ပုဒ်မ ၁၅	ချွဲ့ခြားဆက်ဆံမှာ ဥပဒေ၊ မူဝါဒအမိပိယိဖွင့်ဆိုချက်နှင့် စီမံချက်များ၊ အကောင်အထည်ဖော်ခြင်းနှင့် ထိုင်ကွဲပြားမှုအခန်းကဏ္ဍများနှင့် ပုံစံခွက် အတွင်းထည့်သွင်းခြင်း	၁၄
ပုဒ်မ ၆	လူကုန်ကူးခြင်း	၂၈
ပုဒ်မ ၁၀	ပညာရေး	၃၉
ပုဒ်မ ၁၂	ကျိုးမာရေး	၅၀
ပုဒ်မ ၁၄	ကျေးလက်ဒေသနေ အမျိုးသမီးများ	၅၉
အထွေထွေ အကြံပြုချက်		
အမှတ် ၁၉	အမျိုးသမီးအပေါ်အကြမ်းပက်ခြင်း	၆၆
နိဂုံး		
နောက်ဆက်တွဲ ဖော်ပြုချက်များ		
နောက်ဆက်တွဲ ၁		၈၁
နောက်ဆက်တွဲ ၂		၈၂
နောက်ဆက်တွဲ ၃		၈၂
နောက်ဆက်တွဲ ၄		၈၃
နောက်ဆက်တွဲ ၅		၈၄
နောက်ဆက်တွဲ ၆		၈၅



အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် မြန်မာနိုင်ငံမှ သမိုင်းကြောင်းနောက်ခံ ကွဲပြားသည့် ဂိုင်းရင်းသား အမျိုးသမီး အဖွဲ့အစည်း အသိုးသိုးဖြင့် စုပေါင်းစွဲစည်းထားသော ပထမဗျားဆုံးအဖွဲ့ ဖြစ်သည်။ အဖွဲ့ချုပ်တွင် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဘက်လားဒေါ်ရှိ အိန္ဒိယနှင့် ထိုင်းနိုင်းတို့မှ နယ်စပ်အေသာများရှိ အမျိုးသမီး အဖွဲ့အစည်း (၁၂) ဖွဲ့ ပါဝင်သည်။ ၁၉၉၉ ခုနှစ် ဒီဇင်ဘာ (၅) ရက်တွင် တည်ထောက်စွဲစည်းခဲ့သည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် အမျိုးသမီးများ၏ အဆင့်အတန်း တိုးတက်မြှင့်မားလာစေရေးနှင့် အရည်အချင်း ပြည့်စုံစေရေးအတွက်သာမက အရည်အချင်းမြှင့်တပ်ခြင်း၊ စည်းရုံးချုပ်းကပ်ခြင်း၊ သူတေသနပြုခြင်းနှင့် မှတ်တမ်းတပ်ခြင်းများမှတဆင့် ဒီဇိုင်းကရေစိလှပ်ရားနှင့် ပြုစိန်းရေးနှင့် အမျိုးသားပြန်လည် သိမြှုပ်တော် အပါအဝင် ကဏ္ဍအားလုံးတွင် အမျိုးသမီးများ ပိုမိုပါဝင်လှပ်ကိုင်လာစေရေးအတွက် လှပ်ရားဆောင်ရွက်နေ သည့် အဖွဲ့အစည်းဖြစ်သည်။

Women's League of Burma (WLB)

P.O. Box 413 GPO

Chiang Mai 50000 Thailand

Email: wlb@womenofburma.org

Website: www.womenofburma.org

ကျေးဇူးတင်ထွာ

စီအေါစပိုင် အစီရင်ခံစာလုပ်ငန်းစဉ်အတွက် တန်ဖိုးရှိသောအချက်အလက်များ ပုံးပိုးကူညီပေးသော အဖွဲ့အစည်း များနှင့် Amarsanaa Darisuren; Nalini Singh နှင့် Usa Lerdhsrisuntad အပါအဝင် တစ်သီး ပုဂ္ဂလများကို ကျေးဇူးအထူးတင်ရှိပါသည်။ အလုပ်များသည့် ကြေားမှ အချိန်ပေးပြီး နည်းပညာပိုင်ဆိုင်ရာ ကူညီပုံးပေးသော Brenda Belak, Pippa Curwen နှင့် Johns Hopkins Bloomberg School of Public Health, လူထုကျန်းမာရေးနှင့် လူအခွင့်အရေးဌာနမှ Dr.V. Suwanvanichkij တို့ကိုလည်း အထူး ကျေးဇူးတင်ရှိပါသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ အခြေပြု၍ စတင်လုပ်ဆောင်သော စီအေါစပိုင် အစီရင်ခံစာ လုပ်ငန်းစဉ်အတွက် ဘဏ္ဍာရေး အားဖြင့် အမျိုးသားပြန်လည်ရပ်ကြားစွဲရေး အစီအစဉ် (NRP) မှတဆင့် ကူညီသည့် ဒတ်ချုံ-မြန်မာ ကော်မတီ (DBC) နှင့် Burma Relief Centre (BRC) မှတဆင့် ကူညီသည့် Inter Pares တို့အား ကျေးဇူးအထူး တင်ရှိပါသည်။


အတိကောက်စာလုံးများ

AASYC	ရနိုင်လူငယ်ကျောင်းသားများသမဂ္ဂ
ABFSU	ပမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ
ARV	အိမ်ချုပ်အိမ်စီ ရောဂါပီးတိုက်ဖျက်ဆေး
ASEAN	အရှေ့တောင် အာရာနိုင်များ အသင်း
BMA	မြန်မာနိုင်ငံလုံးဆိုင်ရာ ဆေးပညာရှင်များအသင်း
BPFA	ဘေဂျင်း လုပ်ငန်းစဉ်မှတ်ဒေါ်
BPHWT	နယ်လွှေ့ကျော်းအိတ် ကျန်းမာရေးလုပ်သားအသင်း
BRW	မြန်မာနိုင်ငံလုံးဆိုင်ရာ မြစ်များစောင့်ကြည့်ရေးအဖွဲ့
BWU	မြန်မာ့အမျိုးသမီး သမဂ္ဂ
CAPS	ပညာရေးတိုးတက်မှုကို အဆက်မပြတ် စိစစ်သောစနစ်
CBO	လူမှုအခြေပြုအဖွဲ့အစည်း
CEDAW	အမျိုးသမီးများအပေါ် ခွဲခြားမှုများအားလုံး ပညောက်ရေးဆိုင်ရာ သဘာဝတူစာချုပ် (စီဒေါ်)
DVB	ဒီမိုကရိုက်တစ် မြန်မာ့အသံ
ECDF	တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဆုံးရပ်
EFA	အားလုံးအတွက် ပညာရေး
GDP	ပြည်တွင်းထုတ်လုပ်မှု နှစ်စဉ် ဝင်ငွေ
GONGO	အနိုင်းရက ဖွဲ့စည်းထားသော အောနိုင်းအို
HREIB	လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ)
GR	အထွေထွေ အကြံပြုချက်
HURFOM	မွန်လူ့အခွင့်အရေး ဖောင်အေးရင်း
IB	ခြေလျှင်တပ်ရင်း
ICAAAP	အာရာနှင့် ပစီမံတေသနဆိုင်ရာ နိုင်ငံတကာ အေအိုင်ဒီအကိုစ် ကွန်ဖာရင့်
ICC	နိုင်ငံတကာ ရာဇ်ဝတ်မှုခုရုံး
ICRC	ကဗျာ့ကြော်ခြေနှင့်အဖွဲ့
ID	နိုင်ငံသား စိစစ်ရေးကတ်ပြား
IDP	နိုင်ငံအတွင်း အခြေမဲ့သူများ
IDR	သတင်း၊ မှတ်တမ်းနှင့် သုတေသနဌာန
KDHW	ကရင်ကျိုးမာရေးနှင့် ယူလုံရေးဌာန
KDNG	ကချင်လူမှု ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့
KDRG	ကရင်နှီး ဖွံ့ဖြိုးရေး သုတေသနအဖွဲ့
KIO	ကချင်လွှတ်လပ်ရေး အဖွဲ့အစည်း
KNWO	ကရင်နှီးအမျိုးသမီး အစည်းအရုံး
KORD	ကရင်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံး
KSWDC	ကရင်နှီး လူမှုမှုလုံရေးနှင့် ဖွံ့ဖြိုးရေးဌာန
KWAT	ကချင်အမျိုးသမီး အစည်းအရုံး (ထိုင်းနိုင်ငံ)
KWHRO	ကုက္ပီးအမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေး အစည်းအရုံး
KWO	ကရင်အမျိုးသမီး အစည်းအရုံး
KyWU	ကယန်းအမျိုးသမီး သမဂ္ဂ
LIB	ခြေမြန်တပ်ရင်း

LNDO	လားဟူအမျိုးသား တိုးတက်ရေးအဖွဲ့အစည်း
LWO	လားဟူအမျိုးသိမ်း အစည်းအရုံး
MMCWA	မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှုံးရေးအသင်း
MNCWA	မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသိမ်းရေးရာကော်မတီ
MNHC	မွန်အမျိုးသား ကျန်းမာရေးကော်မတီ
MoU	နားလည်မှု စာချွေနှင့်လွှာ
MRDC	မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ
MSWRR	လူမှုမှုလုံးရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန
MTC	မယ်တော်ခေါ်ခန်း
MWAF	မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသိမ်းရေးရာအဖွဲ့ချုပ်
MWO	မွန်အမျိုးသိမ်း အစည်းအရုံး
MYPO	တိုးတက်သော မွန်လူထောင်များအဖွဲ့အစည်း
NCGUB	ပြည်ထောင်စု မြန်မာနိုင်ငံ ညန်းပေါင်းအစိုးရ
NGO	အစိုးရမဟုတ်သော အဖွဲ့အစည်း
NHEC	အမျိုးသား ကျန်းမာရေးနှင့် ပညာရေးကော်မတီ
NLD	အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
NLD (LA)	အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွှတ်မြောက်နယ်မြေ)
NYF	တိုင်းရင်းသား လူထောင်များ ဆုံးရပ်
OMWO	အဝေးရောက် မွန်အမျိုးသိမ်းအဖွဲ့
PWO	ပလောင်အမျိုးသိမ်း အဖွဲ့အစည်း
PWU	ပအိုင်းအမျိုးသိမ်း သမဂ္ဂ
PYNG	ပလောင်လူထောင် လုပ်ငန်းကွန်ယက်
RWU	ရရှိုင်အမျိုးသိမ်းများ သမဂ္ဂ
SCOEWBA	နယ်စ်အေသရောက်၊ တိုင်းရင်းသူအမျိုးသိမ်းများ ကယ်ဆယ်စောင့်ရှုံးရေးအဖွဲ့
SGM	ရွှေသားဝပ်တွေ လူပ်ရှားမှု
SHRF	ရှုံးလူအခွင့်အရေး မန္တိုင်
SLORC	နိုင်းတော်ပြုမြို့ပြားမှု တည်ဆောက်ရေးအဖွဲ့
SPDC	နိုင်းတော် ပြုမြို့သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ
SRDC	ရှုံးကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ
SWAN	ရှုံးအမျိုးသိမ်းရေးရာ ဆက်သွယ်လုပ်ရှား ဆောင်ရွက်ရေးအသင်း
TWU	ထားဝယ်အမျိုးသိမ်း သမဂ္ဂ
UN	ကမ္ဘာ့ကုလသမဂ္ဂ
UNAIDS	ကမ္ဘာ့ကုလသမဂ္ဂ ဂိုလ်ခဲ့အားကျဆင်းသောရောဂါဆိုင်ရာ ပူးတွဲအစီအစဉ်
UNDP	ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအစီအစဉ်
UNESCO	ကမ္ဘာ့ကုလသမဂ္ဂ ပညာရေးသိပ္ပါနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့
UNIAP	ကမ္ဘာ့ကုလသမဂ္ဂ လူကုစ္စကူးမှုဆိုင်ရာ အေဂျင်စီမှုများအတွင်း လုပ်ငန်းစီမံချက်
UNICEF	ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရုပ်ပွဲအဖွဲ့
UNIFEM	ကမ္ဘာ့ကုလသမဂ္ဂ အမျိုးသိမ်းများအတွက် ဖွံ့ဖြိုးတိုးတက်ရေး ရုပ်ပွဲ
UNPFA	ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရုပ်ပွဲအဖွဲ့
USD	အမေရိုက်ဒေါ်လာ
USDA	ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖို့)

VAW	အမျိုးသမီးများအပေါ် အကြမ်းဖက်မှု
WCRP	အမျိုးသမီးနှင့် ကလေးသူထော်များဆိုင်ရာအခွင့်အရေး အဖွဲ့
WHO	ကုန္ခာကျိုးမာရေးအဖွဲ့
WLB	အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)
WLC	ချင်းလဲန်း အမျိုးသမီးများ အဖွဲ့ချုပ်
WRWAB	မြန်မာနိုင်ငံ အမျိုးသမီးရေးရာနှင့် အခွင့်အရေးဆိုင်ရာအဖွဲ့

မြန်မာနိုင်ငံမြေပုံ - ပြည်နယ်နှင့် တိုင်းများ



အနှစ်ချုပ်

မြန်မာစစ်အစိုးရ (နိုင်ငံတော်ဒေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) သည် စီဒေါစာချုပ်ကို ဘုရားရုန်စွဲတွင် လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် စီဒေါစာချုပ်မတို့ ပေးပို့သော ငါး၏၏ ပထမဆုံး အစီရင်ခံစာကို ၂၂ ကြိမ်မြောက် စီဒေါစာချုပ်မတိအစဉ်းအဝေးတွင် ပြန်လည်သုံးသပ်နဲ့ကြသည်။ တက်ရောက်သော ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူများ အမျိုးသားဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် စစ်အစိုးရမှ ငါး၏၏ ဒုတိယနှင့် တတိယအကြိမ် ပေါ်းတင်ပြထားသော ပုံမှန်အစီရင်ခံစာကို စီဒေါစာချုပ်မတို့ ပို့ခဲ့သည်။

စီဒေါသဘာတူညီချက်စာချုပ်အား အကောင်အထည်ဖော်ရန် ခွဲခြားဆက်ဆံမှာ အခြေခံဥပဒေ၊ မူဝါဒများနှင့် စီမံချက်များဆိုင်ရာ အဓိပ္ပာဇာတ်

စစ်အစိုးရ၏ ၂၀၀၇ ခုနှစ်၊ အစီရင်ခံစာအရ ငါးမှ စီဒေါစာချုပ်၏ ရည်ရွယ်ချက်နှင့် ကျားမ ခွဲခြား ဆက်ဆံခြင်းဆိုင်ရာ အဓိပ္ပာဇာတ် ဖွင့်ဆိုရန် နားလည်သည့်ဖော်ပြုမှုကို မတွေ့ရှိရပေ။ မြန်မာနိုင်ငံမှ အမျိုးသမီးများသည် မွေးဖွားစဉ်ကတည်းက အခွင့်အရေး အပြည့် အစုံကို ရရှိပိုင်ဆိုင်ထားပြီဖြစ်သောကြောင့် မြန်မာနိုင်ငံ အတွင်းတွင် ခွဲခြားဆက်ဆံမှုများ မဖြစ်ပါဟု စစ်အစိုးရမှ အတိအလင်း ပြောဆိုထားသည်။ ငါး၏၏ နိုင်ငံအတွင်း ဖြစ်ပွားနေသော အစီအစဉ်ချုပ် ချီးဗောက်နေသည့် ဖိုးနိုင်ပွဲယ်ရာ ခွဲခြားဆက်ဆံမှုများကို အသိအမှတ်ပြုရန် ဆက်လက် ငြင်းဆိုနေခြင်းသည် စစ်အစိုးရမှ ခွဲခြားဆက်ဆံမှုကို ပပောက်စေရန်နှင့် အမျိုးသမီးတန်းတူရေးကို ဖြောင့်တင်ပေးရန် စွမ်းဆောင်နိုင်သော လုပ်ငန်းစဉ်များနှင့် ပေါ်လစီ (မူဝါဒ) များကို သဘောရှိပြင် ပြောန်းပေးမည် ဆိုသည့်ပျော်လင့်ချက်နှင့် အလွန် အလွင်းကွာဝေးလျက်ရှိကြောင်း သိသာစွာ ဖော်ပြုနေသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် ထိရောက်သော စွဲစည်းပုံအခြေခံဥပဒေဆိုင်ရာ အာမခံချက်ရှိသော စစ်မှန်သည့် တန်းတူရေးကို မရရှိကြပေ။ စစ်တပ်မှ လတ်တလော အတည်ပြုခဲ့သည် စွဲစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ကျားမတန်းတူရေးကို ထိရောက်စွာ မြှင့်တင်ခြင်းကို မလုပ်ဆောင်နိုင်သည့်အပြင် အမျိုးသားများသာ ဂိုင်ဆိုင်သော အသင်းအဖွဲ့ဟု ပြောနိုင်ဖွဲယ်ရာရှိသည့် စစ်တပ်မှ ဥပဒေပြေားကို အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နေရာများ၏ င ပုံ ၁ ပုံကို ချုပ်ကိုင်နိုင်ရန် အာမခံချက်ပေးထားပြန်သည်။ တရာ့နှင့်တည်း မှာပင် စစ်အစိုးရက အမျိုးသမီးများ၏ တန်းတူရေးနှင့်ပတ်သက်၍ နားလည်စေရန် အကူအညီပေးနိုင်သည့် ယာယီအထူးဖို့မဲ့ ချက်များ ဆိုသည့်ကိုလည်း မိတ်ဆက်ပေးရန် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။

နိုင်ငံ၏ အခြေခံဥပဒေမှ တိုက်ရိုက်နည်းနှင့် သွယ်ရိုက်နည်းဖြင့် ခွဲခြားဆက်ဆံမှုများကို ဖော်ပြုရန် ပြန်လည်ပြပြင်မှုများ ပြုလုပ်ပြီးဖြစ်ကြောင်း (သို့ မဟုတ်) စီဒေါစာချုပ်နှင့် ငါး၏၏ အခြေခံမှုများကို ပြည်တွင်းတရား ဥပဒေပြုရေးတွင် ထည့်သွေးထားပြီးဖြစ်ကြောင်းကို ဆိုပြပြုဆိုမှုများ မရှိပေ။ မိသားစုဆိုင်ရာ ဥပဒေအရ လက်ထပ်ထိုးမြားခြင်း၊ အမွှေစားအမွှေခံမှုဆိုင်ရာ အခွင့်အရေး နှင့် ပတ်သက်၍ ဗမာနှင့် ဗမာမဟုတ်သော တိုင်းရှင်းသားလူမျိုးများမှ ကျင့်သုံးသော ဓမ္မလုပ်ထုတေသန မြှုပ်နည်းမှာ အလျှောက်ချိပ်ပုံပင် ဖြစ်သည်။ ထို့ပေးအာများစုသည် အမျိုးသားများအား မိသားစုရေးရာကိစ္စများတွင် စီးပွားရေး အခွင့်အလေးနှင့် ဆုံးဖြတ်ချက်ချိပ်ခွဲ့ခွဲ့အာဏာကို ပေးအပ်ထားချိန်တွင် အိမ်မှုကိစ္စလုပ်ဆောင်သူများနှင့် ကလေး မွေးဖွားစောင့်ထိန်းသူများ အဖြစ် အမျိုးသမီးများ၏ အခန်းကဏ္ဍာကို အသုံးပြခြင်းများမှုလည်း မိတ်ပင်ခံရသည်။

မြန်မာနိုင်ငံရှိ ကျားမဆိုင်ရာ ခွဲခြားဆက်ဆံမှုများကို ဖော်ပြုရန်အတွက် စွဲစည်းပုံဆိုင်ရာ ယဉ်ရားတည်ဆောက်ပုံမှာ အကုန်း အသတ်မှုများစွာ ရှိနေသည်။ တန်းတူရေးဆိုင်ရာ အမျိုးသမီးအဖွဲ့အစည်းယဉ်ရားတွင် စစ်အစိုးရ၏ ဂိုလ်ချုပ်ကြီးများ၏နောက်ဆိုင်ရာ အဖွဲ့အစည်းများ (အဖွဲ့အစည်းများ၊ အဖွဲ့အစည်းများ၊ အဖွဲ့အစည်းများ) ပါဝင်သည်။ ငါးတို့သည် စစ်တပ်၏ မူဝါဒများကို ဖြောင့်တင်ပြရန် အမိန့်ပေးထားခြင်း စွမ်းရည်ဖြောင့်တင်ရေးအခြေခံဥပဒေ ချင်းကပ်နည်းများ အသုံးပြခြင်း (သို့ မဟုတ်) အခွင့်အရေးများကို အသုံးပြခြင်းများမှုလည်း မိတ်ပင်ခံရသည်။

ပုံမှန် ၅ - ကျားမဆိုင်ရာ အခန်းကဏ္ဍာနှင့် ပုံစံချက်အတွင်း ထည့်သွေးခြင်း

စစ်အစိုးရ၏ အစီရင်ခံစာအရ ငါးမှ တရားများတော်သော လူမှုရေးဆိုင်ရာ ပုံစံချက်သွင်းခြင်းကို အနည်းငယ်သာ နားလည်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ငါးမှ လူထုသို့ပေးသော သတင်းအချက်အလက်များသည် တရားများမရှိရှိသော ယဉ်ကေားများ

ဆိုင်ရာ တန်ဖိုးများကို မြှင့်တင်ထားပြီး အမျိုးသမီးများ၏ လုပ်နိုင်စွမ်းအားများကို တားမြစ်ပိတ်ပင်ထားသည့် လုပ်ဆောင်ချက်များနှင့် အညီ အကျဉ်းချုပ်ပုံဖော်ထားကာ မြန်မာ့လူအသိင်းအရိုင်းတွင် အမျိုးသမီးများအား အဆင့်နှမဲ့သော အသုံးချခံနေရာများတွင်သာ နေရာပေးထားကြောင်း ပေါ်လွှာစေသည်။ စစ်အစိုးရ၏ အတိရင်ခံစာတွင် မြန်မာအမျိုးသမီးများ၏ ယဉ်ကျေးမှုဆိုင်ရာ ကျို့ဝိတ်အဖြစ် ဖော်ပြထားသော ဟိရိနှင့် ဗြို့ပြုပ (အရှက်တရားနှင့် အကြောက်တရား) သည် ထောရိဒ္ဓဘာသာသာတွင် လူတိုင်း စောင့်ထိန်းအပ် သော သီလနှစ်ပါးဖြစ်သည်။ ပုံမှန်အားဖြင့် ပုဂ္ဂိုလ်တရားတွင် ထိုကျွေးဝိနှစ်ခုလုံးသည် အမျိုးသမီးနှင့် အမျိုးသားအတူတက္က စောင့်ထိန်းရမည့် တရားဖြစ်သော်လည်း စစ်အစိုးရ၏ လက်ခံပြောဆိုချက်များမှာ မိမိကိုယ်ကိုယ်နှမဲ့ချက်တဲ့သော အပြုအမျှသည့် အမျိုးသမီးများ နှင့် မိသားစုဆေးမျိုးသားချင်းနှင့် လင်ယောကျိုးနှင့်အလုပ်အကျွေးပြုသော အမျိုးသမီးများကိုသာ ‘အမျိုးသမီးကောင်း’ ဖြစ်သည်ဆိုသည့် အယူအဆကို ရိုက်သွင်းထားခဲ့ ဖြစ်သည်ကိုလည်း လေ့လာတွေ့ရှိရသည်။

မြန်မာနိုင်ငံ၏ လူမှုရေးနယ်ပယ် နေရာအားစုတွင် လူပ်ရှားနေသူများမှာ အမျိုးသားများ ဖြစ်ကြသည်။ အကြောင်းမှာ ယနေ့ မြန်မာပြည်၏ ယဉ်ကျေးမှုသည် စစ်တပ်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသောကြောင့်ဖြစ်သည်။ စစ်တပ်သည် ရွာတိုင်း၊ မြို့နယ်တိုင်းနှင့် မြို့ကြီးတိုင်း၊ အုပ်ချုပ်အေးပိုင်း၏ ဌာနတိုင်းနှင့် အဆင့်တိုင်း၌ အကောက်ရာတူးနှင့် သက်ဆိုင်သော နေရာအားလုံးကို လွှမ်းမိုးပြန်နဲ့နေသည်။

ပုံမ ၆ – လူကုန်ကူးခြင်း

စစ်အစိုးရ၏ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုသုံးဖျင်းသော စစ်တပ်၏ အသုံးစရိတ်ကိုသာ ဦးစားပေးသော၊ လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများကို လစ်လျှော်စားသော မူဝါဒများသည် အစိုးရ၏ လွတ်လပ်စွာ လူပ်ရှားသွားလာမှုနှင့် သတင်းအချက်အလက်များ ရရှိခြင်းအပေါ် ကန့်သတ်တားမြစ်မှုများနှင့်အတူ ရွှေပြောင်းမှုများ၊ မြင့်မားလာခြင်းကို ဖြစ်ပေါ်စေပြီး မြန်မာနိုင်ငံမှ အမျိုးသမီးများနှင့် အမျိုးသမီးပယ်များအပေါ် ကူးသန်းရောင်းဝယ်မှုများ၊ မြင့်မားလာစေသည်။ ဤကဲ့သို့ ကူးသန်းရောင်းဝယ်မှုများ ဖြစ်ပေါ်စေသည့် ပြဿနာအရင်းအမြတ်ကို ဖော်ထုတ်ရမည့်အစား စစ်အစိုးရသည် အမျိုးသမီးများနှင့် အမျိုးသမီးပယ်များ၏ လူပ်ရှားသွားလာမှုအပေါ် ပို၍ ကန့်သတ်တားမြစ်မှုများ လုပ်ဆောင်လာပြီး အသေဆိုင်ရာ အာဏာပိုင်များ၏ ငါးတို့အပေါ်မျှတူမှု မရှိခြင်းနှင့် ငွေညှစ်ခြင်းများပို၍ များပြားလာအောင်ပင် လုပ်ဆောင်ပေးနေသည်။ အထူးသဖြင့် စစ်အစိုးရ၏ ၂၀၀၅ ခုနှစ်၊ လူကုန်ကူးမှ ပပျောက်ရေး ဥပဒေသစ်ကို ပြောန်းပြီးသည့်နောက်ပိုင်းတွင် အပြုစုံသည့်သူများသည် လူကုန်ကူးမှ ပုံမှန်များဖြင့် ဖော်ဆီး၍ အပြုပေးခြင်းမှာ ခံခဲ့ရသည်။

ပုံမ ၁၀ – ပညာရေး

စစ်အစိုးရသည် မြန်မာနိုင်ငံ၏ ပညာရေးအခန်းကဏ္ဍာကို လျှစ်လျှော်စား အလွန်စိုးရိမ်စရာ ကောင်းလွှာပြီး ပညာရေး အသုံးစရိတ်သည် ပြည့်တွင်းဝင်ငွေစုံပေါင်း (GDP) ၏ ၁ ဒသေမ ၃ ရာခိုင်နှစ်းသာ ရှိသည်။ ထိုအခြေအနေများကြောင့် ကျောင်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသုံးပစ္စည်းများ၊ လုံလောက်မှု မရှိခြင်း (အထူးသဖြင့် ကျေးလက်အောင်သောများနှင့် ပဋိနှုန်းမှုအောင်သောများ) နှင့် လာသုတေသနများသည် ကျောင်းဆရာ၊ ဆရာမများအကြား အများအပြား ဖြစ်ပေါ်နေသည်။ ပညာရေးအဆင့်အတန်းနှမဲ့ကျောင်း ရိုနိုင်းမှုပင် ကျောင်းစရိတ်များမှာ မျန်းဆ၍ပုံပိုးပန်းရန်လောက်အောင် သိသောသာသာ တဗ္ဗာန်စိုးမြှင့်မှုများလာသည်။ နေရာအနဲ့ အပြားဖြုံးပွားနေသော ကျေားမာရိုင်ရာ အတွေးအပေါ် အပြုအမျှများကြောင့် သားယောက်နှုံးလေးများ၏ ပညာရေးမှာ သမီးမိန်းကလေး မိသားစုဆေးမျိုးထက် ပို၍ ပို၍ သားပေးခံရပြီး သမီးမိန်းကလေးများ ငါးတို့၏ မိသားစုဆေးမှု ကျောင်းမှ ထွက်လိုက်ရခြင်း (သို့မဟုတ်) ပညာသင်နေစဉ်အတွင်းမှာပင် အချိန်ပိုင်း အလုပ်ကို လုပ်ဆောင်နေကြခြင်းများ ဖြစ်ပေါ်နေသည်။

လူအားဖြူအစည်းအတွက် အမိကလိုအပ်ချက်ဖြစ်သော ပညာရေးကို စစ်အစိုးရမှ လစ်လျှော်စားချိန်တွင် ငါးတို့၏ စစ်တပ် ကျောင်းများတွင် ရှင်းနှုပ်ရှုံးမှုများ အမြှောက်အမြှော်လျှော်စားသေားခြင်းကို ကြည့်ခြင်းသားဖြင့် စစ်အစိုးရသည် စစ်တပ်အမှုထမ်းများကို အခွင့်ထူးခွာစွာပေးသော ပညာရေးစနစ်ကို ဖန်တီးနေကြောင့် တွေ့မြင်နိုင်သည်။ စစ်အစိုးရသည် စစ်တပ်အာဏာ တည်ဖြေရေးအတွက် ပညာရေးကို လက်နက်တရားသွေ့ယွယ် အသုံးပြုနေပြီး ကျောင်းဆရာ၊ ဆရာမများသည်လည်း နိုင်ငံတော်ကို သွားရှုံးသွားရန်နှင့် ကျောင်းသား ကျော်ကျော်စွာသွားရန် ကျောင်းသား ကျော်ကျော်စွာသွားရန်။ ကျောင်းသား ညွှန်းတမ်းများတွင်လည်း စစ်အာဏာရှင်စုံစားအတွေးအပေါ်များ တဖြည့်ဖြည့်ချင်း ဖိမ့်ဝင်လှုံးမှုမြှင့်မှုများလာသည်။

ပုဒ်မ ၁၂ - ကျန်းမာရေး

ပညာရေးအဖို့တဲ့ ကျိန်းမာရေးအပိုင်းတွင်လည်း နိုင်တာဖြစ်တော် ၃ ရာခိုင်နှုန်းအောက် လျော့နည်းစွာ အသုံးချနေပြီး အစိုးရမှု ထောက်ပံ့ပေးမှု မရှိသလောက်ပင်ဖြစ်သည်။ အစိုးရ၏ ကျိန်းမာရေးဆိုင်ရာ ကြည့်ရှု စောင့်ရောက်မှုစနစ်မှာ မရှိသလောက်နည်းပါးပြီး ဆေးဝါး၊ ဆေးရုံအထောက်အကူ ပြုစစ်လုပ်မှုနှင့် စနစ်တကျ သင်တိုးပေးထားသော ကျိန်းမာရေးဝန်ထမ်း မလုပ်လောက်မှု များစသည့် ဆိုးဝါးလှသည့် အခြေအနေများ ဖြစ်ပေါ်နေသည်။ ယနေ့ ကူးစက်ရောဂါများပြောင့်ဖြစ်သော သေဆုံးမှုများ၊ အာဟာရ ချို့တဲ့မှုနှင့် ကလေးများဖွင့်ဆိုင်ရာ ပြဿနာများပြောင့်ဖြစ်သော သေဆုံးမှုများသည် မသေဆုံးသင့်သော သေဆုံးမှုများဖြစ်ပြီး မြန်မာနိုင်အတွင်း ဖြစ်ပွားမှုနှင့်မှားလျက်ရှိသည်။ အမျိုးသမီးနှင့် ကလေးများသည် (အထူးသဖြင့် မြန်မာနိုင်ငံ အရှေ့ပိုင်း စစ်ပွဲစုံများ အတွင်းရှိ အမျိုးသမီးနှင့် ကလေးများ) ကျိန်းမာရေး စောင့်ရောက်မှုများသော အခြေအနေတွင် ရောက်ရှိနေပြီး ထိုဒေသရှိ ကလေးငယ် များ၏ ၃ ပုံ ၁ ပုံမှာ အသက် ၅ နှစ်မတိုင်မီ သေဆုံးနေပြား အမျိုးသမီး ၁၂ ယောက်တွင် တယောက်မှာ ကိုယ်ဝန်ဆောင်မှုနှင့် သက်ဆိုင်သည့် အခက်အခဲများပြောင့် အသက်သေဆုံးပြောသည်။ ဤကဲ့သို့ ကျိန်းမာရေးစောင့်ရောက်မှုအခြေအနေများသည် ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံး အခြေအနေများတွင် ပါဝင်နေသည်။

ကမ္မဘာ့ကုလသမဂ္ဂ ကိုယ်ခံအားကျဆင်းသောရောဂါနိုင်ရာ ပူးတွဲအစီအစဉ် (UNAIDS) ၏အဆိုအရ မြန်မာနိုင်ငံ၊ HIV/AIDS အခြေအနေမှာ ‘အရှေတောင်အာရု နိုင်ငံများရှိ စိုးရိမ်ဖွံ့ဖြိုးကောင်းသော ကူးစက်ရောဂါများထဲမှ ရောဂါတာခု’ ဖြစ်သည်ဟု ဖော်ပြန်သည့်ကြေးမှာပင် စစ်အစိုးရမှ ရောဂါကူးစက်ပြန့်များရေးကို ဖော်ပြရန် အရေးကြီးသော အရင်အမြစ်များကို တာဝန်ယူခြင်းမရှိပေါ့၊ ကြိုစက်ပို့၍ သိသာထင်ရှားသည့်မှာ ၂၀၀၈ နွေးလ ၁၀ ရက်မှ ၁၁ ရက်နေ့အတွင်း ကျင့်ပသော HIV/AIDS နှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အထူးအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ရှေ့တိုးလုပ်ဆောင်မှုအစီရင်စာကို တင်ပြန်မှု မရှိခြင်းပင်ဖြစ်သည်။

စစ်အစိုးရမှု ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် မြန်မာပြည်အတွင်း လုပ်ရှားနေသော နိုင်ငံတကာ အစိုးရ မဟုတ်သည့်အဖွဲ့အစည်းများအပေါ် ကုန်သတ်တားမြစ်ချက်များကို တိုးမြှုပ်ခြင်းများ ပြုလုပ်လာခဲ့သည်။ လူထု အခြေပြု ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်မှု များမှာလည်း ပိတ်ပင်ခံရခြင်း၊ လုပ်ပိုင်ခွဲများ စည်းကြပ်ခြင်းများ ခံကြရသည်။ ငါးတိုးကိုယ်ကမူ လူထုကိုဟန်ပြလုပ်ဆောင်ပြန်ရည်ရွယ်ချက်များဖြင့် ငါးစိအစိုးရမှု ဖွဲ့စည်းထားသော GONGOs များကို လူမှုရေးဝန်ဆောင်မှုများ ကူညီထောက်ပံ့ပေးရန် အတွက် ဟုဆိုကာ စုဆောင်း ဖွဲ့စည်းများ ပြုလုပ်လျက်ရှိသည်။ ထို **GONGOs** အဖွဲ့အစည်းများမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ အဖွဲ့အစည်းများပါဝင်သည်။

ပုဂ္ဂမ ၁၄ - ကျေးလက်ဒေသ အမျိုးသမီးများ

မြန်မာပြည်တွင်း ကျေးလက်အေသာရှိ ပြည်သူများ၊ အတူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် စစ်အစိုးရ၏ စစ်တပ်တိုးချေရေးကိုသာ ဦးစားပေးလုပ်ဆောင်ခြင်း၊ ရေတိအကျိုးရလာ်ကိုသာကြည့်ပြီး သဘာဝ သယံဇာတများကို ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း၊ အတင်းအကြပ်စေခိုင်းသော စိုက်ပျိုးရေးဆိုင်ရာ မူဝါဒများ ကျင့်သုံးခြင်းတို့ကြောင့် အလွန်အမင်းဆင်းခဲငတ်မွတ်မှုဒဏ်ကို ခံစားနေကြရသည်။ စစ်တပ်အခြေစိုက်ရေးနှင့် ရုပ်ပွဲရှာဖွေရေးလုပ်နှင့် စီမံချက်များကြောင့် အတင်းအဓမ္မနယ်မြေသိမ်းပိုက်မှုများ မြင်မားလာပြီး အခြေခံအဆောက်အအုံများ ထိန်းသိမ်းရန်နှင့် တည်ဆောက်ရန် ပြည်သူများကို အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုများ အသုံးပြုမှုများလည်း ဆက်လက်တည်ရှိ နေဆပပြစ်သည်။ အရင်းအမြတ်များ ထုတ်ယူမှုများကိုလည်း သင့်လျော်လုံခြုံသော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ မထားရှိဘဲ လုပ်ဆောင်နေသည့်အပြင် အသံပြည်သူများ၏ အကျိုးစီးပွားအတွက် လုံးဝ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ စီမံလုပ်ဆောင်နေသည်။ လောင်စာဆီထုတ်လုပ်ရေးအတွက် ကြက်ဆုပ်စိုက်ပျိုးရန် နိုင်ငံတရာ့မြို့ပြည်သူများကို အတင်းအကြပ် အမိန့်ပေးခြင်းများ ပါဝင်သော စစ်တပ်၏ စိုက်ပျိုးရေးဆိုင်ရာ မူဝါဒများသည် ပြည်သူလူထုအတွက် ကြီးမားကျယ်ပြန်သည့် ဆင်းရွှေကွဲများ ကြံးရခြင်းနှင့် အစားအစာအတွက် လုံခြုံမှုမရှိခြင်းများကို ဖြစ်ပေါ်စေသည်။ စစ်အစိုးရ၏ ဘိန်းစိုက်ပျိုးရေးကို ‘ဘိန်းအစား အစားထံးအထောက်အပံ့ပေးသော ရွှေးချယ်စရာများ လုပ်ပေးခြင်းမရှိပဲ’ တားသီးပိတ်ပစ်ခြင်းများ အပါ အဝင်ဖြစ်သော အစိုးရ၏ မူးယစ်ဆေးပါးနှင့်နင်းရေး လုပ်နှင့်စဉ်များသည် ကြီးမားသော အစားအစာပြတ်လပ်မှုနှင့် ရွှေးပြောင်းမှုများကို ဖြစ်ပေါ်စေသည်။

စစ်အစိုးရမှ တိုင်းရင်းသားနယ်မြေများအတွင်း ကျားမအခြေခံသော အကြမ်းဖက်မှုများအပါအဝင် အစီအစဉ်ချ ချိုးပောက် နေသော လူ့အခွင့်အရေး ချိုးပောက်မှုများသည် ပြည်သူ့အမြောက်အမြား ပြည်တွင်း အိုးမဲ့အိမ်မဲ့ဖြစ်သူများ၊ အိမ်နီးချင်းနိုင်းများသို့ ဒုက္ခသည်များနှင့် တရားမဝင် ရွှေပြောင်းအလုပ်သမားများအဖြစ် ထွက်ပြေးပြောင်း ရွှေမှုများကို ဖြစ်လာကြစေသည်။

အထွေထွေအကြပ်ပြချက် အမှတ် ၁၉ – အမျိုးသမီးများအပေါ် အကြမ်းဖက်မှု

မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် သမိုင်းစဉ်တလျောက် ဖြစ်ပေါ်ခဲ့သော ကျားမဆိုင်ရာ ခွဲခြားဆက်ဆံမှ တရာ့တည်းသာမကပဲ တရားဥပဒေစိုးမီးမှ မရှိခြင်းနှင့် စစ်တပ်အုပ်ချုပ်မှုကြောင့် မြန်မာနိုင်ငံ၏ အဆင့်တိုင်း နေရာတိုင်းတွင် အကြမ်းဖက်မှုများကို ရင်ဆိုင်နေကြရသည်။ အမျိုးသမီးများသည် ငါးတို့၏ ဓာတ်အုပ်များ၊ ပတ်ဝန်းကျင်အသိုင်းအပိုင်းနှင့် အထူးသွြေ့ပြင့် နိုင်ငံအုပ်ချုပ်သူမှ ကျားလွန်သော အကြမ်းဖက်မှုများကို ခံစားနေကြရပြီး ထိုအမြောက်များအတွက် ငါးတို့အား ပြန်လည်ကုစားပေးနိုင်ရန် အကူအညီများ လည်း မရရှိကြပေ။ စစ်အစိုးရမှ ခွဲခြားဆက်ဆံမှုများနှင့် အမျိုးသမီးများအား အကြမ်းဖက်မှုများ လူ့အသိုင်းအပိုင်းအတွင်း ရှိနေကြောင်း အသိအမှတ်ပါ နားလည်ခြင်းမရှိမှတို့ကြောင့် ယခုအခါ စစ်တပ်မှ မှတိမ်းကျင့်ခြင်းကို ကျားလွန် ခွင့်ပြုထားသော အခြေအနေတွင် ရောက် ရှိနေသည်။ အာကာရှိသောသူများ၊ အထူးသွြေ့ပြင့် စစ်အစိုးရစစ်တပ်မှ တပ်ကောင်းနိုင်သော၊ အကြမ်းဖက်လုပ်ဆောင်မှုများကို လုပ်ရှိုး လုပ်စဉ်ပမာ ကျားလွန်လေ့ရှိသည်။ စစ်တပ်မှ အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် မှတိမ်းကျင့်သော အထောက်အထားများကို မြန်မာနိုင်းအတွင်း အထူးသွြေ့ပြင့် တိုင်းရင်းသား နယ်မြေများတွင် များစွာတွေ့နိုင်သည်။ စစ်အစိုးရမှ ငါးတို့၏ ပြစ်မှုများကို ကာကွယ်ရန် အတွက် စစ်တပ်အမှတ်များသည် အသေအသီးသီးမှ ရွာသူရွာသားများ၊ မျက်မြင်သက်သောများနှင့် မှတိမ်းကျင့်ခံရသည့် အမျိုးသမီးများ ထံမှ မမှန်မကန် ကိုယ်တိုင်သက်သောထွက်ဆိုချက်များနှင့် ပြောဆိုချက်များ ရရှိနေ့ အပြစ်သော်လည်း မြိမ်းခြောက်မှုနှင့် ပြောက်ရှုံးအောင် လုပ်ဆောင်မှုများကို သုံးနေသည်။ ပြည်သူများမှာ အများအားဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင် ပြင်ပမှ လူများကို ဤအမှတ်စွဲနှင့်ပတ်သက်၍ မပြောရန် မြိမ်းခြောက်ခြင်းခံကြရသည်။


မြန်မာနိုင်ငံအကြောင်း အကျဉ်းချုပ်

လူဦးရေ	- ၅၄ သန်း
တိုင်းရင်းသားအုပ်စု	- အမိက လူမျိုး ၈ မျိုး - ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရရှိင်၊ ရှမ်း
အစိုးရအမျိုးအစား	- စစ်အာဏာရှင်
ပြည်တွင်းစစ်	- ၁၉၇၈ ခန့်မှု ယခုအချိန်ထိ ဖြစ်ပွားနေဆဲ
အမိက ဘာသာစကား	- မြန်မာ၊ အခြားတိုင်းရင်းသားဘာသာစကားများ
အမိက ကိုးကွာယ်ယုံကြည်မှု	- ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစွဲလာမ်
ကုလသမဂ္ဂ နိုင်ငံအဆင့်	- အဆင်းချင်းနိုင်ငံများထဲမှ နိုင်ငံတန်င် (LDC) (၁၉၈၇ ခန့်မှတ်ချက်)
အမိကဝင်ငွေ	- သဘာဝပေါ်ငွေ၊ ရေဓာတ်အား၊ ကျွန်းသစ်၊ မြေအောက်သွေး၊ ကျောက်မျက်ရတနာ

ဒုက္ခသည်များ

- အမိန့်းချင်းနိုင်ငံများဖြစ်သော ဘက်လားအော်၊ အီးနှီးယနှင့် ထိုင်းနိုင်ငံများတွင် မြန်မာနိုင်ငံမှ ဒုက္ခသည်များ (၄၇၀၀၀၀) ကျော်။
 - ထိုင်းနိုင်ငံတွင် အသိအမှတ် ပြထားသော ဒုက္ခသည်စန်းများတွင် နေထိုင်သူ ဒုက္ခသည်များမှာ ခန့်မှန်းချေ (၁၄၀၀၀၀) ခန့်။
- ပြည်တွင်းနေရာမဲ့သူများ - ၆၀၀၀၀၀ ခန့်။

မြန်မာနိုင်ငံရှိ လူမျိုးများ



မြန်မာနိုင်ငံ၏ ကမ္ဘာ့အဆင့်အတန်း

- စစ်တပ်အင်အားအဆင့် (တာဝန်ထမ်းဆောင်လျက်ရှိသော စစ်သားအရေအတွက်ပေါ်မှတည်၍)
- ကမ္ဘာ့အဆင့် နံပါတ် ၁၀
- ကမ္ဘာပေါ်တွင် ကလေးစစ်သားသုံးစွဲမှု အများဆုံး
- ကမ္ဘာပေါ်တွင် အတင်းအဓမ္မလုပ်အားပေးစေခိုင်းမှုအများဆုံး
- ကမ္ဘာပေါ်တွင် ခုတိယ ဘိန်းထုတ်လုပ်မှုအများဆုံး
- ကမ္ဘာပေါ်တွင် အဆင်းရုံးနှင့် ၅၀ တွင် တနိုင်းအပါအဝင်
- လာဘ်စားမှုအဆင့် – နံပါတ် ၁၇၉ (အောက်ခြေမှုရေတွက်လျှင်)
- ကျိုးမာရေးဆိုင်ရာ လုပ်ဆောင်မှု – နှင့်ပေါင်း ၁၉၁ နိုင်းတွင် ၁၉၀ နေရာမှုရှိ
- လူတိုင်းအတွက် ပညာသင်ခွင့်ရှိရေး အကောင်အထည်ဖော်မှု – ၁၂၉ နိုင်းတွင် ၉၄ နေရာရှိ

ရန်းအလိုက် မြန်မာနိုင်ငံ၏ သမိုင်းဖြစ်စဉ်များ (၂၀၀၈ ခုနှစ် မေလအထိ)

၁၈၈၅	ပြေတိသျေမှု မြန်မာနိုင်ငံကို ကိုလိုနီအဖြစ် သမိုင်းပိုက်
၁၉၄၇ ဖေဖော်ဝါရီ	ပင်လုံသော့တူစာချုပ် ချုပ်ဆိုနိုင်ခဲ့၊ (လွှတ်လပ်ရေးခေါင်းဆောင် ပိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်းကချုပ် ချင်းခေါင်းဆောင်တို့အကြေား မြန်မာနိုင်ငံလွှတ်လပ်ရေးအတွက် အတူတက္က တောင်းဆိုရန် သော့တူညီ သည့်စာချုပ်)
၁၉၄၇ ဧပြီ ၁၉	အခြားအာဇာနည်ခေါင်းဆောင်များနှင့်အတူ ပိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြခံရသည့်နေ့။
၁၉၄၇ စက်တင်ဘာ	ကချင်နှင့် ရှမ်းလူမျိုးများအား ၁၀ နှစ်ပြည့်လျှင် ခွဲထွက်လိုက ခွဲထွက်နိုင်ခွင့်ရှိကြောင်း အာမခံပြောန်းထားသည့် ဖက်ဒရယ့်စည်းပုံအခြေခံဥပဒေကို အတည် ပြုပြောန်းခဲ့။
၁၉၄၈ ဇန်နဝါရီ	မြန်မာနိုင်ငံ လွှတ်လပ်ရေးရသည့်နေ့။ လွှတ်လပ်ရေးရလျှင်ရချင်း ပြည်တွင်းစစ် စတင်ဖြစ်ပွားသည့်နေ့ (နှစ်ပေါင်းများစွာ တိုင်းရှင်းသားအုပ်စုများ ပတိအစိုးရအား ဆန့်ကျင်တိုက်ခိုက်ရန် လက်နက်ကိုင် တိုက်ပွဲ ဝင်ခဲ့ကြသည်)
၁၉၆၂ မတ်လ ၂၂	စစ်တပ်မှ မြန်မာပြည်၏ ဒီမိုကရေစိစနစ် စတင်ပျက်သွေးခဲ့သည့် စစ်တပ်အာကာသိမ်းသည့်နေ့ (ဤနေ့မှစ၍ စစ်အုပ်စုအဆင့်မှ ယနေ့ထက်တိုင် မြန်မာနိုင်ငံကို အုပ်ချုပ်နေဆာပင်ဖြစ်သည်)
၁၉၆၂ – ၁၉၈၈	စစ်တပ်မှ မြန်မာနိုင်ငံကို ဒေဝါလိခံသည့်အဆင့်ရောက်အောင် လုပ်ဆောင်ခဲ့သော ‘မြန်မာနည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်’ကို ဦးဆောင်ခဲ့သည့်ကာလ။
၁၉၈၇	မြန်မာနိုင်ငံ (LDC) နိုင်ငံဖြစ်လာသည့်ခုနှစ် (ကမ္ဘာ့အဆင်းရုံးနှင့်များထဲမှ တနိုင်ငံ အပါအဝင် ဖြစ်သည့်နေ့)
၁၉၈၈	နိုင်ငံအနဲ့ ကျောင်းသူကျောင်းသားများလီးဆောင်သော ဒီမိုကရေစိတောင်းဆိုသည့် လူထုဆန္ဒပြုမြို့ဌး ဖြစ်ပွားခဲ့သည့်ခုနှစ်။
၁၉၈၈ စက်တင်ဘာ ၁၈	စစ်တပ်မှ ‘နိုင်ငံတော်ဪမြိမ်ပိုပြားရေးနှင့် တည်ဆောက်ရေးကောင်စီ (SLORC) နာမည်ဖြင့် တဖန် အသွင်ပြောင်းကာ ဦးမြိမ်းစွာဆန္ဒပြုသူများအား ရက်စက်ကြမ်းကြပ်စွာ နှစ်နှင့်ပြီး အာကာပြန်လည် သမိုင်းပိုက်ခဲ့သည့်နေ့။

၁၉၉၀ မေ	စစ်တပ်မှ အထွေထွေရွေးကောက်ပဲ ပြုလုပ်ကျင်းပသည့်လ။ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပဲတွင် ထောက်ခံမဲ ၈၉ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရဲ့သော်လည်း စစ်တပ်မှ ရွေးကောက်ပဲ ရလာ၍ကို ယနေ့အချိန်ထိ အသိအမှတ်မဲ ပြုသေးပေ။)
၁၉၉၀ ဇန်နဝါရီ	ရွေးကောက်ခံရသော လွှတ်တော်အာမတ်များစွာ အဖမ်းဆံရခြင်း၊ ထောင်ချုပ်ရခြင်းနှင့် အတင်းအဓမ္မ ဝန်ဆံကတိလက်မှတ်ထိုးခိုင်ပြီးတို့ကြောင့် အချို့များ ပြည်ပသို့ ထွက်ပြေးခဲ့ကြပသည့်အချိန်။
၁၉၉၂	စစ်တပ်အာဏာကို ပိုမိုခိုင်မာစေရန်အတွက် ဖွဲ့စည်းပုံအခြေခံပေါ်အသစ် မူကြမ်းရေးဆွဲရန် ‘အမျိုးသားညီလာခံ’ လုပ်ငန်းစဉ်များကို စတင်ခဲ့သောနှစ်။
၁၉၉၅	NLD မှ အမျိုးသားညီလာခံကို သပိတ်မှုာက်သောနှစ်။
၁၉၉၇	SLORC မှ ငါးတို့ဘာသာ ‘နိုင်ငံတော်ဥက္ကားချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ’ အဖြစ် အမည် ပြောင်းလဲခဲ့သည့်နှစ်။
၂၀၀၃ မေ ၃၀	ကြံ့ဖွဲ့အဖွဲ့ဝင် (စစ်အစိုးရလက်ပါးစေများ)များမှ ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံ့တိုက်နိုက် သည့်နေ့။
၂၀၀၄ ဇန်နဝါရီ	‘စည်းကမ်းရှိသော ဒီမိုကရေစီ’အတွက် လမ်းပြေမြေပုံ အဆင့် ၇ ဆင့်ကို စစ်တပ်မှ ကြညာခဲ့သည့်လ။
၂၀၀၇ ဧပြီ	လောင်စာဆီရေးနှင့်မြင့်မားမှုကြောင့် ‘ဂရ မျိုးဆက်’များမှ လမ်းလျောက်ဆန္ဒပြသည့်လ။
၂၀၀၇ စက်တင်ဘာ	ရွှေပါရောင်တော်လှန်ရေး
၂၀၀၈ ဖေဖော်ဝါရီ	စစ်တပ်မှ ငါးတို့ဂိုယ်တိုင် ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံပေါ်ကို ထောက်ခံရန် မေလတွင် လူထုဆန္ဒခံယူပဲ ပြုလုပ်မည်ဟု ကြညာသည့်လ။
၂၀၀၈ မေ ၂၂	လူပေါင်း ၂ သန်းကျော်ကို ဒုက္ခရောက်စေခဲ့ပြီး (၁၃၀၀၀၀)ကျော် သေဆုံးခဲ့သည် နာဂတ်ဆိုင်က လုန်းမုန်တိုင်း တိုက်ခတ်သည့်နေ့။
၂၀၀၈ မေ ၁၀	ဆိုင်ကလုန်းတိုက်နိုက်ခံရသည့် အသများမှလွှဲလျှင် မြန်မာတပြည်လုံး လူထုဆန္ဒခံယူပဲတွင် မဲပေးရန် အတင်း အကြပ်အမိန့်ပေးခံရသည့်နေ့။
၂၀၀၈ မေလ ၂၄	ဆိုင်ကလုန်းဒက်သင့်အသများတွင် လူထုဆန္ဒခံယူပဲ ပြုလုပ်သည့်နေ့။

နိုင်ငံရေးအကြေအနေ

စစ်တပ်မှ မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ်ကတည်းက အပ်ချပ်လာခဲ့သည်။ လက်ရှိစစ်အစိုးရမှာ နိုင်ငံတော် ဖြမ်းချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဖြစ်သည်။ ဤတရားမဝင်သော အစိုးရနှင့် ငါးတို့၏ အပေါင်းအပါတို့သည် နိုင်ငံရှိ အစိတ်အပိုင်း နေရာအေသားလုံးကို ချေပို့ဆိုထားသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်သည် နှစ်ပေါင်း ၆၀ ကျော်တိုင်အောင် ဆက်လက်ဖြစ်ပွား နေဆာပိုင်ဖြစ်သည်။ ပြည်သူများကို အတင်းအဓမ္မ စောင့်ပြုခြင်း၊ ညွှန်းပန်းနိုင်စက်ခြင်း၊ ပုဒ်မီးကျော်ခြင်းနှင့် သတ်ပစ်ခြင်းသည့် စနစ်တာကျ ချိုးဖောက်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်တဲ့ တိုင်းရင်းသားအေသာများတွင် စစ်ပိုင် အင်အားများ ဆက်လက်တိုးချွေခြင်းသည် ပြည်သူများအား ရုံးတိုး စဉ်ဆက်နေထိုင်ခဲ့သော နယ်မြေများမှ မောင်းထုတ်ခံခြင်း၊ ပြည်တွင်း အိုးမှုအိမ်မဲ့ ခုက္ခသည်များ ဖြစ်လာခြင်း (သို့မဟုတ်) အိမ်နီးချင်း နိုင်ငံများ (ထိုင်း အိန္ဒိယ၊ တရာ်တိန့် ဘင်္ဂလားအော်နိုင်ငံများတွင်)တွင် ခုက္ခသည်များ (သို့မဟုတ်) ရွှေပြောင်းအလုပ်သမားများ ဖြစ်လာခြင်းများကို ဖြစ်ပေါ်စေသည်။

စစ်အစိုးရမှ ဂင်း၏ တိုင်းရင်းသားလက်နက်ကိုယျားနှင့် ဧရာဝတီးနှဲသည် အတုအယောင် ဦးချမ်းရေး သဘောတူညီချက်များ ရရှိခဲ့သည်။ ဂင်းတို့၏ မှတ်ဖွေများကြောင် မြန်မာနိုင်ငံသား ဤပိုင်ဝါယာများကိုရှိခြင်း ပြုလုပ်ခြင်း၊ ပြုလုပ်ချက်များပေါ်မြတ်သုတေသန၏

နိုင်ငံရေးအကြောင်းအရာနှင့်ပတ်သက်ပြီး ဧရွားရွေးခံးဖြော်မှု ပြုလုပ်ခြင်းများ မရှိပေါ့၊ ယခုနှစ်များအတွင်း စစ်အစိုးရသည် ငါးတို့၏ စစ်တပ်အတွက် အခိုကအားဖြင့် တရာတ်၊ အီးနှီးယန် ရရှိနိုင်များမှရရှိသော နောက်ဆုံးပေါ် ခေတ်မိုးလက်နက်များ ပို့ဗျို့၍ တပ်ဆင် နေ့နှစ်တွင် ပြုမှုများအတွက် အိမ်များမှ စစ်အစိုးရမှ လက်နက်ချရန် ဖိအားပေးမှုများ ပြုလုပ်နေသည်။

စစ်အစိုးရ၏ စစ်တပ်အချယ်အစား^၃

စုစုပေါင်း စစ်တပ်အင်အား ၄၅၂၀၀၀

တာဝန်ထမ်းဆောင်ခဲ့ စစ်သားများ ၄၅၂၀၀၀

အရုတ်ပို့ဗျို့အင်အား ၇၂၀၀၀

စစ်တပ်အသုံးစရိတ် (အမေရိကန်ဒေါ်လာ) ၇ ဒသေမ ၀၇ သန်း
(၂၀၁၅ ဘဏ္ဍားနှစ်အတွက် ခန့်မှန်းချေ)

၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်^၅ ဦးဆောင်သော အမျိုးသားပီးမိုးကရေးအ့ဗျာ့ချုပ် ပါတီ သည် ထောက်ခံမဲ့ ဝဝ ရာခိုင်နှစ်းကျော်ဖြင့် အနိုင်ရရှိခဲ့သော်လည်း စစ်တပ်မှ ငါးရလာတိကို အသိအမှတ် ပြခြင်းမရှိ။ ထို့အပြင် စစ်တပ်မှ အနိုင်ရပါတီများအပေါ် အနောက်အယူက်ပေးမှုများ၊ ကန့်သတ် တိန်းချုပ်မှုများ ပြုလုပ်ခြင်းနှင့် ရွေးကောက်ခံရသော လွှတ်တော်အာမတ် အမြောက်အမြားကို ဖမ်းဆီးထောင်ခြင်းများ ပြုလုပ်ခဲ့သည်။ အဖမ်းခံရသူအချို့မှာ ထောင်တွင်းပင် သေဆုံးကြရခြင်းနှင့် အချို့မှာ မြန်မာ နိုင်ငံမှ ထွက်ပြုးလာခဲ့ကြရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးဆိုင်ရာ ဓါန်ပို့ချုပ်များမှာ ယနေ့ထိတိုင် ဖြစ်ပေါ်နေခဲ့ဖြစ်သည်။ ပြည်သူများမှာ ငါးတို့၏ အခြေခံ လူ့အခွင့်အရေးများ ဆုံးရှုံးရသည်သာမက ငါးတို့၏ နိုင်ငံရေးယုံကြည်ချက်များကို ဖော်ထုတ်ခဲ့ခြင်းကြောင့် အဖမ်းခံရခြင်း၊ ထိန်းသိမ်းခံရခြင်းနှင့် ထောင်ချုပ်ခြင်းများကို ခံနေကြရသည်။ လတ်တလောတွင် ထောင်တွင်းအကျဉ်းကျခံနေကြရသော နိုင်ငံရေးအကျဉ်းသား ဦးရေမှာ ရွေးကောက်တင်ပြောက်ခံရသော လွှတ်တော်အာမတ်များအပါအဝင် စုစုပေါင်း ၂၀၅၂ ဦးရှိသည်။ ထိုပြင် စစ်တပ်မှ ငါးကို ထောက်ခံသော အသင်းအ့ဗျာ့များကို တနိုင်ငံလုံးရှိ ငါးတို့အား ဆန့်ကျင်သူများကို နိမ်နှင်းတိုက်ခိုက်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ပြီး ထိုအသင်းအ့ဗျာ့များမှာ ပြည်ထောင်စုကြံ့ခို့ရေးအသင်းနှင့် စွမ်းအားရှင်အ့ဗျာ့တို့ဖြစ်သည်။ ထိုအသင်းအ့ဗျာ့များ၏ အ့ဗျာ့ဝင်များမှာ ၂၀၀၃ ခုနှစ် မေလတွင် ဒေါ်အောင်ဆန်းစုကြည်အား သတ်ဖြတ်ရန် အကြော်ဗော်များ ဖြစ်သည်။

စစ်တပ်မှ အာမ်အစဉ်သူ ကျူးလွှန်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများ^၆

- အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှု
- အတင်းအဓမ္မ ပြောင်းရွေ့စေခိုင်းမှု
- အတင်းအဓမ္မ မြေယာနှင့် သီးနှံများ သီမ်းပိုက်မှု
- ဥပဒေမဲ့ ဖမ်းဆီးအရေးယူမှုနှင့် တိန်းသိမ်းမှု
- ဥပဒေမဲ့ သတ်ဖြတ်မှု
- ညျဉ်းပန်းနိုင်စက်မှု
- မှုပိုမ်းကျင့်မှု

ရွှေဝါရာင်တော်လုန်ရေးအား နှစ်နှင်းခြင်း

စစ်တပ်မှ ငါးတို့ပြည်သူ့အပေါ် ရက်စက်ကြမ်းကြော်မှာအခြေအနေကို ၂၀၀၇ ခုနှစ် ဧပြီလရောင် တော်လျှန်ရေးအတွင်း ပြိုးချမ်းစွာ ဆန္ဒပါခဲ့သော သံယာတော်များအား စစ်အစိုးရမှ သတ်ဖြတ်ရိုက်နှင်းများတွင် သာကေအဖြစ် တွေ့နိုင်သည်။ စစ်အာဏာရှင်၏ အပေါင်းအပါအဖွဲ့အစည်းများဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနှင့် ‘အထူးနှစ်နှင့်ရေးတပ် (Special riot police)’ တို့သည် ဧပြီရောင်တော်လျှန်ရေးအတွင်း ရန်ကုန်ဆန္ဒပြုများတွင် ပါဝင်သော ဆန္ဒပြုအမျိုးသမီးများအပေါ် ကျားမအခြေခံအကြမ်းပက်မှာများကို ကျားလွှာနှစ် အနောက်အယ်က်များ ပေးခဲ့သည်။ ပြိုးချမ်းစွာ လမ်းလျောက်ချိတ်ကေသည့် အမျိုးသမီးများ အား အကြိမ်ပေါင်းများစွာ ရိုက်နှက်ခြင်း၊ ထိုးနှက်ခြင်း၊ ပါးနှက်ခြင်း၊ နှုတ်ဖြင့် စောကားခြင်း၊ ဂုံးတို့၏ အဝတ်အစားများတို့ ဆွဲဖြစ်းနှင့် လုံချည်များကို တမ်းသက်သက် အကြမ်းပက်၍ ဆွဲခွာတွေ့ခြင်းများကို ကျားလွှာနှစ်ခဲ့သည်။ စစ်တပ်မှ ဆန္ဒပြုသူများအား နိမ်နှင်းရာတွင် အနည်းဆုံး အမျိုးသမီး ၁၅ ဦး ပျောက်ဆုံးခြုံပြီး သီလရှင် ၆ ပါး အပါအဝင် ဆန္ဒပြုအမျိုးသမီး ၁၃၁ ဦး ဖမ်းဆီးခံခဲ့ရသည့်အပြင် ကျော်ကြားသော အမျိုးသမီး နိမ်ငံရေး လူပိုဂျားသူများမှာ ထွက်ပြီးတိမ်းရောင်ခဲ့ကြရသည်။ ထိုအမျိုးသမီးများအား စစ်တပ်မှ ခြေရာခံလိုက်လံရာဖွေဖမ်းဆီး လျက်ရှုသည်။ ထိုပြင် အာဏာပိုင်များမှ ထွက်ပြီးတိမ်းရောင်နေသော နိမ်ငံရေးသမားများအားလာရောက် အဖမ်းအဆီးခံရန် ငါးတို့၏ ဇနီးများ၊ မိခင်ဖောင်များ၊ ညီမများ၊ အစိုးကိုများနှင့် ဧရာဝတီသားချင်းများကို ဖမ်းဆီး ခြင်းများ ပြုလုပ်နေပြီး ထိုအခြေအနေများသည် ထိုပိုင်းဆိုင်ရာ ညျဉ်းပန်းနှင့်စက်မှုများကို ဖြစ်ပေါ်စေသည်။ ထိုအခြေအနေဖြင့် ဖမ်းဆီးခံရသူများမှာလည်း အနောက်ယူက်ပြုခံရခြင်းနှင့် စီနိုင်သူ့အပေါ်များ ခံကြရသည်။

နာဂတ် ဆိုင်ကလန်းပြီးနောက် အခြေအနေ

စစ်အစိုးရ နှင့် စီဒေခြားချုပ်

မြန်မာစစ်အစိုးရ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) သည် စီဒေါစာချုပ်ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် စီဒေါစာကို မတိုက်ပေါ်သော ငါး၏ ပထမဆုံး အစိုးရင်ခံစာကို ၂၂ ကြိမ်မြောက် စီဒေါအစည်းအဝေးတွင် ပြန်လည်သုံးသပ်ခဲ့ကြသည်။ တက်ရောက်သော ကိုယ်စားလှယ်အွေးကို ဦးဆောင်သူမှာ အမျိုးသားဖြစ်သည်။ ၂၀၀၀ ခုနှစ်တွင် စစ်အစိုးရ၊ မှ ငါး၏ ခုတိယနှင့် တတိယအကြိမ်ပေါင်း ပုံမှန်အစိုးရင်ခံစာကို ပို့ခဲ့သည်။ ထိုအစိုးရင်ခံစာနှစ်ခလုံးတွင် စစ်အစိုးရမှ မြန်မာနိုင်ငံတွင် ရှိနေသော ဥပဒေများနှင့် လူမှုရေးဆိုင်ရာ ကျင့်သုံးမှုများသည် စာချုပ်တွင်ပါသော အချက်အလက်များ အတိုင်းပင် ပြစ်ကြောင်းနှင့် နိုင်ငံ၏ ဖွံ့စည်းပုံအပြောခံပြုခဲ့ပေသည် အမျိုးသမီးအဆွင့်အရေးနှင့် တန်းကူညီများအော် ဥပဒေများပါဝင်ပြီး အမျိုးသမီးများသည် အမျိုးသားများနှင့် များနှင့်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် လူမှုရေးနယ် ပယ်တွင် တရားဥပဒေဆိုင်ရာ တန်းတူညီမှုဂိုဏ်ကြောင်း ပြောဆိုခဲ့သည်။

ထိုကဲ့သို့ စစ်အဖိုးရမှ ပြောဆိုမှုများသည် အထူးအဆန်းမဟုတ်ပေါ့။ ၁၉၉၅ ခုနှစ်ကတည်းက စစ်အဖိုးရမှ အမျိုးသမီးရေးရာ အတွက် နိုင်ငံတကာနှင့် လိုက်ပါဆောင်ရွက်မှုကို ဘေးရှင်းညီလာခံ၍ စတင်ခဲ့ပြီး ထိုညီလာခံတွင် စစ်အဖိုးရမှ မြန်မာနိုင်ငံရှိ ဟိုးယခင် ကတည်းက တည်နှုန်းသားဟုဆိုသော ကျော်မတန်းတုရေးရှင့် အမျိုးသမီးများ၏ အဆင့်အတန်းမြင့်မားမှုများအကြောင်းကို စတင်ပြေ ဆို၍ ကြိမ်ဖန် များစွာဖော်ထုတ်ကြားပါခဲ့သည်။

အမျိုးသမီးများ အဆင့်အတန်နှင့်ပတ်သက်၍ စစ်အဖိုးရုံး ကြေညာချက်

- မြန်မာယဉ်ကျေးမှု စတင်ခဲ့သည့် လွန်ခဲ့သော နှစ်ပါင်း၂၀၀၀ ကတည်းက မြန်မာအမျိုးသမီးများနှင့် အမျိုးသား များ တန်းတူအခွင့်အရေးကို ရရှိခံစားနေရကြောင်း သမိုင်းဝင်အထောက်အထားများ ရှိခဲ့သည်။^၁
- မြန်မာနိုင်ငံတွင် အမျိုးသမီးများသည် တရားဥပဒေအရ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် လူမှုရေး နယ်ပယ်များတွင် အမျိုးသားများနှင့် တန်းတူအခွင့်အရေးများကို ရရှိခံစားကြရသည်။^၂
- ပြည်ထောင်စုမြန်မာနိုင်ငံတွင် အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူအခွင့်အရေးများကို ပင် ကိုယ်ရှုရင်းစွဲ အခွင့်အရေးအဖြစ် ရရှိခံစားကြရသည်။^၃
- မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ အဆင့်အတန်းသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးအဆင့်အဖြစ် တည်ရှိနေ ခဲ့ဖြစ်သည်။^၄

မြန်မာနိုင်ငံမှ အမျိုးသမီးများနှင့် စီဒေါဓာချုပ်လုပ်ငန်းစဉ်များ

မြန်မာနိုင်ငံမှ အမျိုးသမီးအဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင်းမှ အမျိုးသမီးများ၏ အခြေအနေနှင့် ပတ်သက်၍ ပညာပေးများကို လုပ်ဆောင်ပျက်ရှိပြီး အသေဆိပ်ရာနှင့် နိုင်ငံတကာနယ်ပယ်များ၌ အမျိုးသမီးများနှင့် သက်ဆိပ်သောအရေးကိုစွဲများကို နှစ်ပါင်းများစွာ ဖော်ထုတ်တပ်ပြလျက်ရှိသည်။ ဤလုပ်ငန်းစဉ်များသည် အမျိုးသမီးအဖွဲ့အစည်းကြီးတခြားဖြစ်သော အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်း) ကို ၁၉၉၉ ခုနှစ်တွင် စတင်ဖွဲ့စည်းနိုင်ခဲ့ပြီးနောက်တွင် ပို၍ အားကောင်းစွာလုပ်ဆောင်နိုင်လာသည်။ ၁၉၉၉ စက်တင်ဘာလ အတွင်း အဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းနေစဉ်ကတည်းက စီဒေါဓာပြုင်အစီရင်ခံစာကို ထုတ်ဝေရန်အတွက် အဖွဲ့ဝင် အုပ်စုများမှ အတူတက္ခ စုပေါင်းလုပ်ကိုင်ခဲ့ကြသည်။ စီဒေါ စင်ပြင် အစီရင်ခံစာရေးဆွဲရေးကော်မတီ (SRWC) ကို တိုင်း-မြန်မာနယ်စပ်မှ အမျိုးသမီးအဖွဲ့အစည်း ၅ ဖွဲ့မှု^၅ ကိုယ်စားလှယ်များနှင့် တသီးပုဂ္ဂလပါဝင်ဘူး ၃ ဦးတို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ လေးလအတွင်း ထုတ်ဝေခဲ့သည့် ထိအစီရင်ခံစာ သည် စစ်ပွဲပို့ပွဲများကြားမှ တိုင်း ရင်းသားနယ်မြေများအပါအဝင် ကျေးလက်ဒေသများမှ အမျိုးသမီးများနှင့် မိန်းကလေးယော်များမှ ရင်ဆိုင် ကြံတွေ့နေရသည့် အခက်အခဲပြဿနာများကို အစိကြိုးတည် ရေးသားထားသည်။ NCGUB ၏အမျိုးသမီးရေးရာ ဌာနမှု ကိုယ်စားလှယ်များနှင့်အတူ အမျိုးသမီးအဖွဲ့ (၅) ဖွဲ့မှ ကိုယ်စားလှယ် ၅ ဦးသည် ၂၂ ကြိမ်မြောက် စီဒေါ ကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ထိကော်မတီသို့ အစီရင်ခံစာတင်သွေးခဲ့သည်။ ထိအစည်းအဝေးမှာပင် မြန်မာနိုင်ငံမှ အမျိုးသမီးအုပ်စုများမှ ကိုယ်စားလှယ်များသည် စီဒေါကော်မတီအဖွဲ့ဝင်များနှင့် စကားပြောခွင့်၊ ဆွေးနွေးခွင့်ရွှေ့ပြီး အစည်းအဝေး၌ ကော်မတီဝင်များအတွက် အပြု သဘောဆောင်သည့် အကြံပြုချက်များနှင့် ဖော်ဆင်ပေးနိုင်ခဲ့ကြသည်။

စုံသည် မြန်မာနိုင်ငံမှ အမျိုးသမီးများမှ စုပေါင်းလုပ်ဆောင်သော စထမျိုးဆုံး နိုင်ငံတကာ စည်းရုံးလုံးဆောင်ရေး လုပ်ငန်းစဉ် ဖြစ်သည်။ အဖွဲ့ချုပ်သည် ထိအခိုန်ကတည်းက ပြည့်တွင်းနှင့် အသေဆိပ်ရာ နိုင်ငံတကာအဆင့်၌ ပူးပေါင်းဆောင်ရွက်မှု ကွန်ယက်များဖြင့် မြန်မာနိုင်ငံမှ အမျိုးသမီးများနှင့် မိန်းကလေးယော်များအပေါ် နည်းမျိုးစုံဖြင့် လိပ်ပိုင်းဆိုင်ရာ အကြမ်းပက်မှုများအပါအဝင် စစ်တပ်မှ အစီအစဉ်ချက်၌လွှားလွန်သော လွှားအခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်သော နိုင်ငံတကာ စည်းရုံးလုံးဆောင်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။

လုပ်ဆောင်ပုံ နည်းနာများ

၂၀၀၀ ပြည့်နှစ်ကတည်းကပင် အဖွဲ့ချုပ်သည် ဘေဂျိုးလုပ်ငန်းစဉ်၊ လူမျိုးနှင့် အသားရောင်ခွဲခြားခြင်းကို ဆန့်ကျင်သော ကမ္ဘာ့ညီလာခံ (WCAR) လုပ်ငန်းစဉ်နှင့် ကုလသမဂ္ဂ အစည်းအဝေးများစွာတွင်^၆ ပါဝင်တက်ရောက်ခဲ့ပြီး နိုင်ငံတကာ စည်းရုံးလုံးဆောင်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ ထိလုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ခြင်းမှ ရရှိလာသော သင်ခန်းစာများသည် အဖွဲ့အစည်းများအတွက် လွန်စွာအဖိုးထိုက်တန်လှသည်။

အဖွဲ့ချုပ်မှ ယခုနောက်ဆုံးသော စီဒေါ စင်ပြိုင်အစီရင်ခံစာလုပ်ငန်းစဉ်များကို ၂၀၀၇ ခုနှစ် နှစ်လည်မှ စဉ် အင်ဒိန်းရှုံးနိုင်ငံ ရာကာတာတွင် နိုင်ငံတကာ အမျိုးသမီးအခွင့်အရေး လူပို့ရှုံးမှ စောင့်ကြည့်ရေးအဖွဲ့-အရေးအခွင့်အရေး (IWRAW-AP) မှ ဦးစီးလုပ်သော နည်းပြု ဟာဆိုင်ရာ သင်တန်းဆွေး နွေ့ပွဲများသို့ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ စေလွှာတိခိုင်းဖြင့် စတင်လူပို့ရှုံးနှင့်သည်။ ၂၀၀၇ ခုနှစ် နိုင်ငံဘာတွင် စစ်အစိုးရမှ စာချုပ်အဖွဲ့ဝင်နိုင်ငံ အနေဖြင့် စီဒောက်မတီသို့ ၂၀၀၄ - ၂၀၀၈ ပုံမှန်အစီရင်ခံစာကို ပို့ခဲ့သည်။

ထိုအချိန် မှတ်၍ အဖွဲ့ချုပ် သည် မြန်မာနိုင်ငံမှ အမျိုးသမီးများအားလုံးအတွက် စင်ပြိုင် အစီရင်ခံစာဆိုင်ရာ လုပ်ငန်းစဉ်များကို ဦးဆောင် ပြုလုပ်ခဲ့သည်။

၂၀၀၈ ခုနှစ် နောက်ရို့လတွင် အဖွဲ့ချုပ်မှ စီဒောက်မတီအတွက် အရေးကြီးသည့် အကြောင်းအရာများနှင့် မေးခွန်းများ၏ စာရင်းကို^{၁၁} စုဆောင်နိုင်ရန် အမျိုးသမီးအပိုဒ်စဉ်များနှင့် တရက်တာဆွေးနွေးနှုန်းသည့် အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။ ငါးနောက် နောက်ဆက်တွဲအဖြစ် ၄ ရက်တာ အလုပ်ရုံဆွေးနွေးပွဲ ဦးဆောင် ပြုလုပ်ခဲ့ခြား၊ ငါးဆွေးနွေးပွဲတွင် စီဒောအချက်အလက်များ (အတွေးအခြေအယူအဆ) နှင့် ပတ်သက်၍ စီဒေါ စင်ပြိုင်အစီရင်ခံစာသို့ မည်သည့်သတ်းအချက်အလက်များ ထည့်သွင်းသင့်သည် ထိုသတ်းအချက်အလက်များကို မည်သို့စုဆောင်းမည် စသည့်အချက်များကို တက်ရောက်လာသူ အမျိုးသမီးများ လေ့လာသင်ယူနိုင်ခဲ့သည် ထိုသတ်းအပြင် အမိက အရေးအကြီးဆုံးဖြစ်သည့် နိုင်မာသော လုပ်ငန်းစီမံကိန်းများနှင့် အချိန်ကာလသတ်မှတ်မှုဆိုင်ရာ လုပ်ငန်းစဉ်များခုမှတ် ပြင်းကိုလည်း ပြုလုပ်နိုင်ခဲ့သည်။^{၁၃}

စီဒောစဉ်ပြု၍ အစီရင်ခံစာလုပ်ငန်းစဉ်တွင် ပါဝင်သော မြန်မာနိုင်ငံ နယ်စပ်တလျောက်ရှိ အမျိုးသမီးအစုအစွမ်းများ၊ အခြားလူတု အခြေပြုအဖွဲ့အစည်းများနှင့် ဆက်သွယ်နိုင်ရန် ဆက်စပ်မှုများ ပြုလုပ်ပေးနိုင်ရန် စီဒောအလုပ်အဖွဲ့^{၁၄} ကိုလည်း ဖွဲ့စည်းခဲ့သည်။ လုပ်ငန်းစဉ်တွင် ပါဝင်သော အဖွဲ့တွဲချင်းစီမှု စီဒောအလုပ်အဖွဲ့နှင့် ငါးတို့၏ မိခင်အဖွဲ့အစည်းအကြား ဆက်သွယ်ရေးအတွက် အမိက လုပ်ဆောင်ပေးသူ တို့၏ ပေးအပ်ခဲ့သည်။

အလုပ်အဖွဲ့သည် CACT (စည်းရုံးလုံးဆောင်လုပ်ရှုံးမှ ဆက်စပ်ရေးအဖွဲ့)^{၁၅} မှတ်ဆင့် မြန်မာလူထုအခြေပြုအပ်စဉ်များ၊ ကွန်ယက်များ၊ အကြားနှီးနှေးများ၊ အကြားနှီးနှေးနှင့်ရေးအစည်းသို့ အစောင့်အလက်များကို အလုပ်အဖွဲ့သို့ပေးပို့ခဲ့ပြီး အလုပ်အဖွဲ့များမှလည်း တိုင်းရင်းသားဘာသာ အသီးသီးဖြင့် ပို့လာသော အချက်အလက်များကို အကိုလိုက်ဘာသာ ပြန်ဆိုခြင်းနှင့် ရှိပြီးသား အခြားအစီရင်ခံစာများနှင့် အင်တာနှက်မှတ်ဆင့် အချက်အလက်ရှာဖွေခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။

IWRAW-AP မှ ဦးဆောင် ပြုလုပ်သော ‘ကဗျာကြီးမှ ဒေသများဆီသို့ – စီဒေစာချုပ်’^{၁၆} နှင့်ပတ်သက်၍ နားလည်သိရှိလာ အောင် လုပ်ဆောင်ခြင်း (From Global to Local: Orientation on the CEDAW convention) ဟု အမည်ရသော သင်တန်းဆွေးနွေးများသို့ တက်ရောက်ခဲ့ရခြင်းနှင့် စီဒေအစည်းအဝေးတွင် နိုင်ငံများ၏ ပြန်လည်သုံးသပ်ချက်များကို လေ့လာခဲ့ရခြင်းသည် ယခုလုပ်ငန်းစဉ်အတွက် အလွန်ပင် အစိုးတိန်လုပြီး ၂၀၀၈ အောက်တို့ဘာတွင် မြန်မာနိုင်ငံအား စီဒောက်မတီမှ သုံးသပ်မှုများ ပြုလုပ်နေချိန်နှင့် ပြုလုပ်ပြီး နောက်ပိုင်းတွင်လည်း အဖွဲ့ချုပ်၏ နည်းပြုဟာများ ဖွဲ့စီးတိုးတက်မှုအတွက် အလွန်ပင် အသုံးဝင်ပေလိမ့်မည်။

လူအရင်းအမြှေ့များနှင့် အချိန်အကန်းအသတ်များကြောင့် အမျိုးသမီးအဖွဲ့အစည်းများသည် အောက်ပါ ပုံမှန်များကိုသာ စုဆောင်နိုင်ခဲ့ကြသည်။

- | | |
|--------------------|--|
| ပုံမှန် ၁ မှ ၅ | - စီဒေသဘာတူစာချုပ်ကို အကောင်အထည်ဖော်ရန် စီမံချက်များ၊ မူဝါဒများ၊ ဥပဒေများ၊ ခွဲခြားဆက်ဆံမှုများနှင့် ကျေးမာရေးကဏ္ဍနှင့် ပုံစံခွက်သွင်းခြင်း၏ အမိပါယ်ဖွှဲ့ဆိုချက်။ |
| ပုံမှန် ၆ | - လူကုန်ကုံးခြင်း |
| ပုံမှန် ၁၀ | - ပညာရေး |
| ပုံမှန် ၁၂ | - ကျေးမာရေး |
| ပုံမှန် ၁၄ | - ကျေးလက်ဒေသအားလုံးသမီးများ |
| GR အမှတ် ၁၉ | - အမျိုးသမီးများအပေါ် အကြမ်းပက်မှု |

ဗုံးပေါင်းပါဝင်သော အဖွဲ့အစည်းများ၏စာရင်း

- အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) - WLB
 - မြန်မာအမျိုးသမီးသမဂ္ဂ
 - ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်နိုင်ငံ)
 - ကရင်အမျိုးသမီးအစည်းအရုံး
 - ကရင်နီအမျိုးသမီးအစည်းအရုံး
 - ကူကီးအမျိုးသမီးဆိုင်ရာ လူအခွင့်အရေး အစည်းအရုံး
 - လားဟူအမျိုးသမီးအစည်းအရုံး
 - ပလောင်အမျိုးသမီးအစည်းအရုံး
 - ပဒို့်းအမျိုးသမီးသမဂ္ဂ
 - ရှိုင်အမျိုးသမီးသမဂ္ဂ
 - ရှုံးအမျိုးသမီးရေးရာ ဆက်သွယ်လူပ်ရှားဆောင်ရွက်ရေးအသင်း
 - ထားဝယ်အမျိုးသမီးသမဂ္ဂ
 - မြန်မာနိုင်ငံအမျိုးသမီးရေးရာနှင့် အခွင့်အရေးများဆိုင်ရာအဖွဲ့
- ချင်းလဲနီးအမျိုးသမီးများအဖွဲ့ချုပ် – WLC
- အမျိုးသမီးနှင့် ကလေးအခွင့်အရေးဆိုင်ရာ စီမံကိန်း (မြန်မာနိုင်ငံတောင်ပိုင်း) လူအခွင့်အရေးအဖွဲ့ အစည်း – မွန်နယ်မြေ (မြန်မာနိုင်ငံ) (WCRP)- (HURFOM)
- မွန်အမျိုးသမီးအစည်းအရုံး
- ပြည်ပရောက် မွန်အမျိုးသမီးအစည်းအရုံး
- မွန်အမျိုးသား ကျွန်းမာရေးကော်မတီ (MNHC)
- ကယန်းအမျိုးသမီးသမဂ္ဂ
- အမျိုးသားဒီဂီးကရေးအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) – အမျိုးသမီးရေးရာဌာန
- နယ်လှည့်ကျော်းအိုတ်ကျွန်းမာရေးလုပ်သားအသင်း (BPHWT)
- မြန်မာနိုင်ငံ ဆေးပညာရှင်များ အသင်း (Burma Medical Association)
- မယ်တော်ဆေးခန်း
- မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
- အမျိုးသားကျွန်းမာရေးနှင့် ပညာရေးကော်မတီ (NHEC)
- လူအခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) (HREIB)
- ရရှိလှယ်ကျောင်းသားများသမဂ္ဂ (AASYC)
- မြန်မာနိုင်ငံလုံးဆိုင်ရာ မြစ်များ စောင့်ကြည့်ရေး အဖွဲ့ (BRW)
- တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဆုံးရုံး (ECDF)
- ကချင်လူမှု ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ (KDNG)
- ကရင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကူညီထောက်ပံ့ရေးရုံး (KORD)
- ကရင် ကျွန်းမာရေးနှင့် လူမှုပုလုံးရေးဌာန (KDHW)
- ကရင်နီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အချက်အလက်ရှာဖွေရေးအဖွဲ့ (KDRG)
- ကရင်နီ လူမှုပုလုံးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (KSWDC)
- လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးအစည်းအရုံး (LNDO)
- မွန်ထောက်ပံ့ ကူညီရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (MRDC)
- မွန်လှယ် တော်လှန်ရေးအစည်းအရုံး (MYPO)
- မွန်အေးဆိုင်ရာအဖွဲ့

- လူမျိုးစရေးရာ လူငယ်ကွန်ယက် (NY Forum)
- ပလောင်လူငယ် ကွန်ယက်အဖွဲ့ (PYNG)
- သံလွှဲပြုစ် စော့ခြားကြည်ရေးအဖွဲ့ (Salween Watch)
- ရှမ်းကူညီထောက်ပံ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (SRDC)
- ရှမ်း သဘာဝ (Shan Spawa Environmental Organization)
- ရွှေကတ်စ် လူပ်ရှားမူအဖွဲ့ (SGM)
- ရိုးမ(၃)သတင်းဌာန

ပုဒ်မ ၁။ ခွဲခြားဆက်ဆံမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။

ခွဲခြားဆက်ဆံမှု (Formal discrimination) နှင့် ကျေားမအပေါ် အခြေခံသော ခွဲခြားဆက်ဆံမှု (Substantive discrimination) (သို့မဟုတ်) သဘာဝတရားဆိုင်ရာဥပဒေ (Natural law) များ၊ မူဝါဒများနှင့် လုပ်ဆောင်ချက်များ၏ အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသော ခွဲခြားဆက်ဆံမှုများသည် ခွဲခြား ဆက်ဆံမှုပုံစံနှင့်မျိုးစလုံးသည် ဖီဒေါက် အပိုဒ် ၁ အောက်တွင် ပါဝင်သော ကျေားမ ခွဲခြားဆက်ဆံမှုတွင် အကျိုးဝင်သည်။ ရေးသားပြောဆိုသူ (သို့မဟုတ်) ပြုလုပ်သူများသည် အစိုးရဖြစ်စေ အစိုးရမဟုတ်သော အရပ်သားဖြစ်စေ မည်သူမဆို ခွဲခြားဆက်ဆံမှု ပြခြင်းကို တားမြှင့်ပိတ်ပင်ထားသည့်အချက်ကို အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် အလေးပေးဖော်ပြထားသည်။

စစ်အစိုးရ၏ အစီရင်ခံစာတွင် ငါးမှ ဖီဒေါသဘောတူညီချက်စာချုပ်၏ ရည်ရွယ်ချက် (သို့မဟုတ်) အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နားလည်သည် ဟူသော အထောက်အထားများ လုံးဝ မတွေ့ရှုရပေါ်။ စစ်အစိုးရက ငါး၏ ပထမအကြိမ်အစီရင်ခံစာနှင့် ခုတိယုန့် တတိယ အကြိမ်ပေါ်ငါး အစီရင်ခံစာများတွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် မမွေးမှားမိုကတည်းက အခွင့်အရေး အပြည့်အဝ ရရှိပြီးသားဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် ခွဲခြားဆက်ဆံမှုများ မရှိပါဟု စစ်အစိုးရမှ အတိအလင်း ပြောဆိုထားသည်။ ထိုကဲ့သို့ အစီအစဉ်ချီးဖောက်နေသော စိုးရိမ်ဖွေယူရာ ကျေားမွှဲခွဲးဆက်ဆံမှုများ ပြည်တွင်း၌ ဖြစ်ပွားနေကြောင်းကို စစ်အစိုးရမှ အသိအမှတ်ပြုရန်မဆိုထားနှင့် နားလည်သဘောပေါက်ရန်အတွက်ပင် ဆက်လက်ပြင်းဆိုလျက် ရှိနေသည်ကို ကြည့်ခြင်းအားဖြင့် စစ်အစိုးရသည် အမျိုးသမီးများ၏ တန်းတူအခွင့်အရေးကို ပြုင့်တင်ရန်နှင့် ခွဲခြားဆက်ဆံမှုများ ပပေါ်ကိုစေရန်အတွက် လုပ်ငန်းစဉ်မှုပါဒ်မှုများကို သဘောဂုံးဖြင့် ဥပဒေပြောန်းပေးမည်ဆိုသည်မှာ လုံးဝ ဖြစ်နိမ့်ပွော်မရှိပေါ်။ အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူအခွင့်အရေး မရှိရှိကြောင်းနှင့် ထိုအခြေအနေကို ပြောင်းလဲရန် တိကျသော ဆောင်ရွက်မှုများ လုပ်ဆောင်ရမည်ကို စစ်အစိုးရမှ အသိအမှတ် ပြုဝန်ခံမှုမျိုး သရွေ့ စာချုပ်၏ တာဝန်ထွေရားများကို နားလည်သဘောပေါက်ရန်နှင့် လေးစားလိုက်နာရန် ဆိုသည်မှာ လက်တွေ့ဖြစ်နိမ့်မည် မဟုတ်ပေါ်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ အခြေအနေများနှင့်ပတ်သက်၍ အမှန်တကယ်ဖြစ်ပျက်နေသော အချက်အလက်များကို ဖုံးကွော်ထားခြင်းသည် ကျေားမွှဲခွဲးဆက်ဆံမှုကို အလေးအနေက ထုတ်ဖော်ပြောဆိုရန်နှင့် စဉ်းစားစရာပြဿနာအဖြစ် နားလည်သဘောပေါက်ရန် ဆက်လက်တောင်းဆိုနေသည်။ ပြည်တွင်းစစ်နှင့် အလွန်အမေး အားနည်းနေသော ရပ်ပိုင်းနှင့် အုပ်ချုပ်ရောပိုင်းဆိုင်ရာ အခြေခံအဆောက်အတွက်များသည် ပြည့်စုံတိကျသော အချက်အလက်များ စားနှင့် တန်းတူအခွင့်အရေး မရှိရှိခြင်းအားဖြင့် ပြုဝန်ခံမှုမျိုး ဖြစ်သေားရန် (အထူးသဖြင့် ကျေးလက်အသားတွင်) ကြန်ကြာဖော်ပြီး နိုင်ငံလူဦးရေ၏ အမျိုးသမီးများအတွက် စစ်မှုန်သော ပြောင်းလဲမှု ဖြစ်စေမည့် အလေးအလာကို နောင့်နေးစေသည်။

စစ်အစိုးရ၏ ဝါဒဖြန့်ချိရေးတွင် ‘နိုင်ငံခြားလွှားနိုးမှတိက်မျှကြော်ချေမှန်းရေး’ (Destructive Foreign Influences)’ နှင့် ပတ်သက်သည့် ကိုးကားပြောဆိုချက်များဖြင့် ပြည့်လျှော်လျှော်ရှိနေသည်။ ထိုကဲ့သို့ ကိုးကား ပြောဆိုချက်များသည် ဖီးကျော်ရေး စည်းမှုပုံးစည်းကမ်းများနှင့် ပတ်သက်သည့် အတွေးအခေါ်များကို တိုက်ခိုက် ချေပေါ်နှင့် နိုင်ငံတာကာ ပြစ်တင်ဝေနှုန်များကို ပြန်လည်ခုခံတွန်းလှန်ရန်နှင့် မြန်မာနိုင်ငံ လွှတ်လပ်ရေးအတွက် ပြိုးစားဆောင်ရွက်မှုများ ကြောင့် လွတ်လပ်ရေးဖော် အမျိုးသားပေါင်းဆောင်အဖြစ် အသိအမှတ် ပြုခဲ့ရ သူ ‘ပိုလ်ချုပ်အောင်ဆန်း’ ၏ သမီးအရင်းဖြစ်သော်လည်း ‘နိုင်ငံခြားသား’ အဖြစ် ပုံညွှန်းဖော်ပြခံရသည့် ဒေါ်အောင်ဆန်းစွဲသည်။ ထိုလုပ်ဆောင်ချက်များသည် နာဂတ် ဆိုင်ကလုန်းမှန်တိုင်းဖြစ်ပွားပြီးနောက် နိုင်ငံခြားအဆောက်အပ်များ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ရန်နှင့် ခုကွဲသည်များဆီသို့ အကုအညီများ ပို့ဆောင်ရန် စစ်တပ်မှုနောက် ဆိုင်ရေးသား တားဆီးပိတ်ပေါ်ခြားပေါ်ရှိနေသော အာဏာရှင်များသည် ပြည်ပနိုင်ငံမှုများ၏ ဝင်ရောက်လာခြင်းကို မန်စံသက်ကြောင်းပြဿနာ ဖြင့် တိုးပြုလုပ်ဆောင်လာသည်။ စစ်အစိုးရ၏ ပြည်ပအတွေးအခေါ်များကို အမြဲတစ် ခုခံတွန်းလှန်ခြင်းနှင့် ငါးတို့၏ လုပ်ဆောင်ချက်များကိုသာ လက်ခံရန် လူထုအပေါ် အတင်းအကြပ် တိုက်တွန်းလေ့ရှိသော အနေအထားများကို ကြည့်ခြင်းအားဖြင့် ဖီးကျော်သို့ သော နိုင်ငံတာကာ လူ့အခွင့်အရေးသော့တူညီချက်စာချုပ်အပေါ် ငါးတို့၏ တာဝန်ယူချက်များ မည်မှုစစ်မှန်မည်ဆိုသည်မှာ မေးခွန်း ထုတ်စရာ ဖြစ်ပါသည်။

ဖီဒေါက်အခြေခံမှုများနှင့်ပတ်သက်၍ စစ်အစိုးရမှ ငါးတို့လုပ်ဆောင်နေကြောင်းကို အပေါ်ယံပါစ်များမှ ပြောဆိုနေခြင်းသည် ငါးတို့မှ စာချုပ်အပေါ်၌ စစ်မှန်သော တာဝန်ယူမှုများ ရှိနေသကဲ့သို့ ထင်ပေါင်ထင်မှုများဖြစ်စေသည်။ ၂၂ ကြိုင်ပြောက် ဖီဒေါက်ကော်မတီ သို့ စစ်အစိုးရ၏ ပထမဆုံးတင်သွင်းသော အစီရင်ခံစာအပေါ် အကြံပြုချက်များကို လူထုကြားဖြန့်ဝေခြင်း (သို့မဟုတ်) နည်းအမျိုးမျိုးဖြင့် လူထုသိအောင် လုပ် ဆောင်ခြင်းများ အကောင်အထည်ဖော်ခဲ့သည်၌ ညွှန်းဆိုမှုများ လုံးဝမပါဝင်ပေါ်။

တန်းတူညီမျှမှုအတွက် ဖွဲ့စည်းပုံဆိုင်ရာ အာမခံချက်မရှိခြင်း

မြန်မာနိုင်ရှိ အမျိုးသမီးများသည် ထိပောက်သော အခြေခံဥပဒေဆိုရှိရာ အာမခံချက်ရှိသော စစ်ပုဂ္ဂသည့် တန်းတူညီမှုမှုကို မဆုတ်စွာ ကျားမဆိုင်ရာ တန်းတူညီမှု အမြင်ရှုထောင့်မှုကြည့်လျင် ဖွဲ့စည်းပုံအခြေခံဥပဒေမှုကြမ်းရေးဆွဲရေး လုပ်ငန်းစဉ်များ အပါ အဝင် လတ်တလော အတည်ပြုလိုက်သော့၏ အခြေခံဥပဒေဆိုင်ရာ ဥပဒေကြောင်း၏ အနေသာရများသည် ရှိယွင်းချက်များစွာရှိနေသည်။

၁၉၉၃ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ပြီးခံးခဲ့သည့် အမျိုးသားညီလာခံတွင်လည်း မြန်မာနိုင်ငံ၏ ဖွံ့ဖြည့် အပ်ချုပ်ပုံ အခြေခံဥပဒေသည် မူကြေားရေးဆွဲရေးတွင် အသုံးချရန်အတွက် ညီလာခံတက် ရောက်သူများကို စစ်အစိုးရမှ ငါးတို့ စိတ်တိုင်းကျ ရေးချယ်ခဲ့သည်။ ဒေါ်အောင်ဆင်းစုကြည်၏ အမျိုးသားမီမံကရေးအဖွဲ့ချုပ်ပါတီအပါအဝင် အခြားလုပ်လပ်သော နိုင်ငံရေးပါတီအဖွဲ့ဝင်များ သည် စိတ်ကြားခြင်း မခံခဲ့ရသကဲ့သို့ ငါးပါတီအဖွဲ့ဝင်များမှလည်း စစ်အစိုးရ၏ လုပ်ဆောင်ချက်များကို သပိတ်မောက်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် အမျိုးသမီးများသည် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျဉ်ရှိသော်လည်း စစ်အစိုးရ၏ အစိုင်ခံစာအရ စစ်အစိုးရ၏ ညီလာခံတက်ရောက်ခဲ့သည့် အမျိုးသမီးကိုယ်စားလှယ်များမှာ ၆ ဒသေမ ၂၂ ရာခိုင်နှုန်းသာရှိသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ပါဝင်မှုမှာ အလွန်အမင်းလျော့နည်းနောက်ားသိနိုင်သည်။ ကိုယ်စားလှယ်အဖြစ် ပါဝင်ခွဲ့ရဲ့သော အမျိုးသမီး အဖွဲ့အစည်းမှ ကိုယ်စားလှယ်များမှာလည်း စစ်အစိုးရ၏ တဖက်သတ် စည်းကမ်းချက်များဖြင့် ချည်နောင်ခဲ့ခြင်း လွတ်လပ်စွာ ပြောပိုင်ခွဲ့မရှိပေ။ ထို့ပြင် အလွန်တင်းကြပ်သော တားဆီးပိတ်ပင်မှုများသည်လည်း ညီလာခံတက်ရောက်သော ကိုယ်စားလှယ်များအားလုံး၏ စစ်အစိုးရ မူကြေားရေးဆွဲထားသည့် ဖွံ့ဖြည့်ပုံအခြေခံဥပဒေအခိုင်ရာ ပြင်ဆင်ချက်များအပေါ် ပြင်းခဲ့မှုများ၊ အကြံပြုမှုများပေးနိုင်သည့် အခွင့်အလမ်းများကို ပိတ်ပင်ထားခဲ့သည်။ လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်မှုနည်းခြင်းနှင့် ညီလာခံတွင် အမျိုးသမီးများပါဝင်မှုကို ကန်းသတ်ထားခြင်းတို့ကြောင့် မြန်မာနိုင်ငံမှာအမျိုးသမီးများသည် နိုင်ငံတန်းအရေးပါသော ဥပဒေပြုခြင်းဆိုင်ရာလုပ်ငန်းစဉ်များတွင် အစိုးပို့ယူရှိသော အင်အားပြည့်တင်းမှုများ မရှိသေးကြောင့် ထင်ရှားပေါ်လှုင်နေသည်။

ထိအန်စာရများကို ကြည့်ခြင်းအားဖြင့် ဖွဲ့စည်းအပ်ချပ်ပုံအခြေခံပေါ်၏ ပဏာမဖြစ်သော အခြေခံကျသည့် အခြေခံများနှင့် အသေးစိတ်ကျသော အခြေခံများဆိုင်ရာ ဥပဒေကြောင်းသည် ကျားမတန်းတူရေးကို ထိထိရောက်ရောက် မြှင့်တင်နိုင်ခြင်းမရှိပေ။ အခြေခံကျသော မူများနှင့်ပတ်သက်သည့် အပိုင်းအတော် များများတွင် တန်းတူညီမျှခြင်းကို ဖော်ပြထားသည်။ အခန်း ၁၊ အပိုင်း ၁၀ (က) တွင် ‘နိုင်သားတိုင်းသည် တန်းတူညီမျှသော အခွင့်အရေးများကို ပိုင်ဆိုင်ရမည်’ ဟု ဖော်ပြထားသည်။ အခန်း ၈၊ အပိုင်း ၃ တွင် နိုင်သားတိုင်းကို အာမခံချက်ပေးထားသည်။ ဥပမာ – ‘ဥပဒေရှေ့ မှောက် တူညီသောအခွင့်အရေးရရှိရေး ... တူညီသောကာကွယ်မှု ရရှိရေးနှင့် အပိုင်း ၄ တွင်လည်း ‘နိုင်တော်မှ ကျားမအပေါ် အမြှေခံ၍ မည်သည့်နိုင်သားကို နွဲခြားဆက်ဆံခြင်း (သို့မဟုတ်) မျက်နှာသာ ပေးခြင်းများ မရှိစေရဟု ဖော်ပြထားသည်။ မည်သို့ပင်ဆိုစေ ထိအခြေခံပေါ်၏ ဥပဒေကြောင်းသည် ရှင်းလင်းပြတ်သားမှ မရှိသည့်အပြင် တန်းတူအခွင့်အရေးရရှိရန် မြှင့်တင်ပေးခြင်း (သို့မဟုတ်) နွဲခြားဆက်ဆံမှု ဖြစ်ပေါ်နေခြင်းမှ ကာကွယ်နိုင်ရန် စစ်အစိုးရ၏ အသေးစိတ် လုပ်ဆောင်ချက်များကို ဖော်ပြည့်နှင့်ဆိုထားခြင်းမရှိပေ။ လူ့အခွင့်အရေးနှင့်များအပေါ် ဆန့်ကျင်သော စစ်အစိုးရ၏ မှတ်တမ်းများအရ ဖွဲ့စည်းပုံအခြေခံပေါ်၏ အာမခံမှုပေးခြင်းသည် တရားဝင်ရုံမျှသာမကာပ် စစ်မှန်မှုရှိကြောင်းပါ သေချာစေရန်ပို၍ အသေးစိတ်ကျသော၊ ပြုသုံးစုံသော ကျား-မတန်းတူညီမှုများဆိုင်ရာ ဥပဒေစဉ်းများစုံစုံကို လိုအပ်ပေသည်။

ထည့်သွင်းစဉ်းစားသင့်သော အခြားအကြောင်းအရာတခုမှာ အခွင့်အရေးများသည် နိုင်ငံသားများနှင့်သာ သက်ဆိုင်သည်ဆိုသော အချက်ပင်ဖြစ်သည်။ နိုင်ငံသားဖြစ်ရေးဥပဒေတွင် နိုင်ငံသားဖြစ်ရန်အတွက် အနည်းဆုံးမိခင် (သို့မဟုတ်) ဖော် တည်းသည် နိုင်ငံသား တစ်ယောက်အဖြစ် အသိအမှတ်ပြုခဲ့ရသူဖြစ်ရန် လိုအပ်သည်။ ဖွံ့ဖြိုးတိုးတက်မှုနည်းသော စစ်ပွဲပဋိကွဲများကြောင့် ဗဟိုအုပ်ချုပ်မှုနည်း သော အချို့အသေများတွင် အထိုက်မှတ်တမ်း ပြုစုများသည် အလွန်ပင်အားနည်းသည်။ ဖွံ့စည်းပုံအမြဲခံဥပဒေဆိုင်ရာ တရားဗုံတရေး ဥပဒေကြောင်းကို ပြုဌာန်းထားပေးခဲ့မည်ဆိုခဲ့လျှင်တောင် နိုင်ငံသားများနှင့် ပတ်သက်သည့်အခွင့်အရေး ဥပဒေများ ရရှိခဲ့စားပိုင်ခွင့်အား ကန့်သတ်ထားသော တားမြှင့်ချက်များသည် နိုင်ငံရေးအခြေအနေများကြောင့် နိုင်ငံသားများအဖြစ် သတ်မှတ်ခဲ့ခြင်းမှရရှိသော အမျိုးသမီးများအတွက် များစွာထိခိုက်နစ်နာစေသည်။

ထိုပြင် တန်းတူညီမျှရေးကို အာမခံချက်ပေးထားသော ဥပဒေများသည် အခြားဥပဒေကြောင်းများအပါ ကွဲလွှဲမှုများရှိပြန်သည်။ အထူးသဖြင့် အနေး၊ ၈ အပိုဒ် ၇ ၅၏ အခြေခံကျသော အခြေခံများတွင် ‘မိဇ်များ၊ ကလေးများနှင့် ကိုယ်စိန်ဆောင်မိခင်များအာနေဖြင့် ဥပညာပြုရှိနေးထားသော အခွင့်အရေးများကို ရှိခိုးစားစေမည်’ ဟု အမျိုးသမီးများအား ယဉ်ကျေးမှုစင်လုတ္ထုးတမ်းသို့ရှာ သတ်မှတ်ထားသော အနေးကဏ္ဍအရမြင်သော မိဇ်များအဖြစ်ပင် အားဖြူ၍ပြောဆိုထားပြီး အမျိုးသမီးများအပေါ် အခြားသမီးများနှင့်မတူ ကွဲပြားသော

ပြုစ စောင့်ရှောက်မှုပေးထားသက္ကသိုလ် ထင်ရဖွယ်ရှိပေသည်။ အခြားပြဿနာတုမှာ အပိုဒ် ၈ တွင်ပင် အထိုးရရာထူး ခန့်အပ်ခြင်းများ တွင် ခွဲခြားဆက်ဆံမှုမရှိစေရဟု စောက်ပြထားသော်လည်း အခြားတုပိုဒ်တွင် ‘အမျိုးသားများအား ငါးတို့နှင့် သဘာဝအရ သင့်လျော် သော ရာထူးနေရာများတွင် ခန့်ထားခြင်းနှင့် ပတ်သက်၍ မည်သည့် အပိုဒ်မှုကာကွယ်တားထီးထားခြင်း မရှိစော်’ဟု ပြုဌာန်းထားပြန် သည်။ ယဉ်ကျေးမှု စလေ့ထုံးတမ်းပုံစံခွဲက်များ လွမ်းမိုးတည်ရှိနေသရွှေ့ အမျိုးသီးများကို ခွဲခြားဆက်ဆံခံရမှုများမှ ကာကွယ်ရန် ဖွဲ့စည်းပုံ အခြေခံပေါ်တွင် မည်သည့်ပြုဌာန်းချက်မှ မရှိသောကြောင့် ကျား-မတန်းတူရေးဆိုင်ရာ အာမခံချက်ရှိရေးသည် စစ်မန်မဟုပါပဲ အနှစ်သာရ ကင်းမှုနောကြောင်း စစ်အထိုးရ၏ ဥပဒေကြောင်းမှ ပြသလျက်ရှိသည်။

အမျိုးသမီးများ၏ တန်းတူညီမှုရေးသည် အလွန်အရေးကြီးသည်ဟု ဆိုနေသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေသည် စစ်တပ်မှ ဥပဒေပြုရေးဆိုင်ရာ အထက်လွှတ်တော်နှင့် အောက်လွှတ်တော် (ပြည်ထောင်စု လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အသီးသီးတွင်) နေရာများ၏ 2 ပုံ ၁ ပုံကို ထိန်းချုပ်ထားမည်ဆိုသော အချက်ကို အာမခံကျက်ပေးထားခြင်းဖြင့် အစိုးရအဖွဲ့အတွင်း စစ်တပ်၏ ရာထူးနေရာကို နိုင်မြှေဆေရန် လုပ်ဆောင် ထားသည်။ အမျိုးသမီးများသည် တကယ်တမ်းအားဖြင့် စစ်တပ်ဌာနများတွင် မပါဝင်နိုင်အောင် တားဆီးခံထားရပြီး အမျိုးသမီးများအား ဒီမိုကရေးစိန်းလမ်းအရရရိုလှုပ်ပင် ဥပဒေပြုရေးရာထူးတာဝန်များအားလုံး၏ ၄ ပုံ ၁ ပုံတွင် ပါဝင်နိုင်ရန် ဤလုပ်ဆောင်မှုက တားဆီးထားသည်။ စစ်တပ်သည် ကာကွယ်ရေးဝန်ကြီးချုပ်နှင့် သမ္မတ ကိုပါ ရွှေးချယ်ရန် အာကားရှိမည်ဖြစ်ပြီး စစ်တပ်အွဲဝှုံးဝှုံများအတွက် ကင်းလွှာတွင့်ရွှေ့နိုင်သည့် အလားအလာရှိ နိုင်သော စစ်ရုံးအုပ်ချုပ်ရေးအပါဒာဝ် ငါးတို့၏ စစ်ဆင်ရေးများကို ငါးတို့ကိုယ်တိုင် ကြီးကြပ်မှုအာကာ အပြည့်အဝရှုံးမည်ဖြစ်သည်။ နိုင်ငံ၏ အရေးပေါ်အချိန်တွင်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို နိုင်ငံခေါင်းဆောင်အဖြစ် အခြေအနေကို ထိန်းချုပ်ပေးတာဝန်ယူရန် အာကားပေးအပ်ထားရမည်ဖြစ်ပြီး ထိအခိုခိုအတွင်း စစ်တပ်မှ ‘တရားဝ်’ လုပ်ဆောင်မှုများ အားလုံးအပေါ် အပြစ်မှုကင်းလွှာတွင့်ရှုံးမည်ဖြစ်ကာ ငါးတို့သည် အခြေခံကျသော အခွင့်အရေးများကို ကျင့်ထံးခြင်းမှုလည်း ဓာတ္ထရုပ်သိမ်းနိုင်သောအာကာရှိထား သမ္မတတော်း၏ အာရုံးအချင်းနှင့် ပတ်သက်သော ဥပဒေစည်းမှုပြုးစည်းကိုး သည်လည်း သမ္မတအဖြစ် ဝင်ရောက်ယူပြုပြီးသူ၏ အနီးကပ်ခုံးအွေးပျီးသားချင်းသည် နိုင်ငံခြားသား မဖြစ်ရဟန်သောအချက်ဖြင့် ဒေါ်အောင်ဆန်းဂုဏ်၏ နိုင်ငံရေး ပါဝင်မှုကို တားမြှင့်ပိုတ်ပင်ရန် တိုကိုရှိကြရည်လွန်းထည့်သွင်းထားသည်။

မြန်မာနိုင်ငံအား အကြီးအကျယ် ထိခိုက်ပျက်ဆီးခဲ့သော နာဂတ်ဆိုင်ကလုန်းမှန်းတိုင်းပြီးနောက် တဆက်တည်း ဆိုသလိုပင် ၂၀၀၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် စစ်အစိုးရသည် ငါးတို့၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် အတည်ပြုရေးအတွက် လူထားဆွဲခဲ့ပါသည်။ အလုအယက် အမိက္ခားစားပေး ပြုလုပ်ခဲ့သည်။ နေရာတေသာ များစွာတွင် မဲဆန္ဒပေးသူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေအား ထောက်ခံပဲရရှိနိုင်အတွက် ကြိတ်မဲပေးစနစ်ဖြင့် မဲပေးရန် အမိန့်ပေးခြင်းခံကြရသည်။ ထိုအခြေအနေများကြောင့် လူအများတွေးထင် ထားသည့် အတိုင်း စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ်သည် ထောက်ခံမဲ ၃၃ ရာခိုင်နှုန်းပြင့် အနိုင်ရခဲ့သည်။

ပုဒ်မ J - ဥပဒေ၊ မူဝါဒဆိုင်ရာတိုင်းတာချက်များမှတဆင့် ခွဲခြားဆက်ဆံမှုကို ဖျက်သိမ်းခြင်း

အပိုဒ် ၂ တွင် ချွေားဆက်ဆံမှုများ ပလောက်စေနိုင်သည့် မူဝါဒများကို စာချုပ်အဖွဲ့ဝင် နိုင်ငံမှ ဖန်တီးရမည်ဟု ဖော်ပြထားသည်။ စစ်အစိုးရ မှ စီးပွားရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ၅ နှစ်ကြာ နိုင်ငံတော်စီမံ ကိန်းကို ဆက်တိုက်ပြောန်အဲသော်လည်း ကျေားမှ တန်းတူရေးသည် မည်သည့်နေရာတွင်မှ အထင်အရှုံး ပမါဝင်သေးပေ။ စစ်အစိုးရမှ ငရ်း၏ လုပ်ငန်းစဉ်များကြောင့် အမျိုးသမီးများအပေါ် အထူးသဖြင့် ဆင်းရွှေ့မြှုပ်နှံပါသည့် စစ်တပ်အုပ်ချုပ်မှုများကြောင့် ထိခိုက်နှစ်နာရဲ့သော ကျေးလက်ဒေသ အမျိုးသမီးများအပေါ် အကျိုးသက်ရောက်မှုများကို ထားယုံးယုံးစားသုံး အထောက်အထားများ လုံးဝမတွေ့ရပေ။

စစ်အစိုးရမှ လူအခွင့်အရေးကို မြှင့်တင်ရန်နှင့် ချွေားဆက်ဆံများအား တိုက်ပျက်ရန်ရည်ရွယ်သည့် နိုင်ငံတော်မူဝါဒများ ချမှတ်ထားခြင်း မရှိပေ။ အထက်ဖော်ပြပါအချက်များကို ကြည့်ခြင်းအားဖြင့် မြန်မာစစ်အာကာရှင်အစိုးရသည် ကမ္ဘာပေါ်တွင် ဖိန့်ပျုပ်ချယ်မှု အများအပဲအစိုးရများထဲမှ တာအုပ်ဖြစ် အသိအမှတ် ပြု ခံရပြီး ဘဇ္ဇာ ရန်စ် ဆုံးဖြတ်ချက်များအရ ၁၃၂၂ ဥပဒေခြကြားင်း အောက်မှနေ၍ ကုလသမဂ္ဂအတွေ့တွေ ညီလာခံနှင့် နိုင်ငံခိုင်ရာ အထူးကိုယ်စားလှယ်များ၏ နှစ်စဉ်ပြစ်တင်ရှုတ်ချဗျာ ပိတ်ဆိုအရေးယူမှု များ ခံနေရသည်။ စစ်တပ်၏ အကြမ်းပက်နိမ့်နှင့်ဖြို့ခြင်းမှုကြောင့် ရုပ်ဆိုင်သွားခဲ့ရပြီး ပစ်ခတ်မှုများကြောင့် နိုင်ခြား သတ်ငံးထောက်တယောက်အပါအဝင် ရဟန်ပြည်သူများသေဆုံးခဲ့ရခြင်း၊ ထောင်ပေါ်းများစွာသော ရဟန်ပြည်သူများ ဖော်ဆီးခဲ့ရခြင်းတို့ ဖြစ်ပေါ့ခဲ့သော စက်တင်ဘာလှယုဓဆန္ဒပွဲကြိုးကြောင့် ၂၀၀၇ ခုနှစ်သည် လူအခွင့်အရေး ချိုးဖောက်မှုအတွက် အဆိုးဝါးဆုံးနှစ်အာဖြစ် မှတ်တမ်းဝင်ခဲ့ရသော နှစ်တန်စွဲလည်း ဖြစ်ခဲ့သည်။

ჭირვა: ဆက်ဆံမှုများကို တရားစွဲဆိုရန်အတွက် ဥပဒေမရှိခြင်း

တိက်ရိုက်နှင့် သွယ်လိုက်သောအားဖြင့် ချိုးဖောက်သော ჭირးဆက်ဆံမှုများကို ဖော်ထုတ်ရန် နိုင်ငံတော်ဥပဒေပြန်လည် ပြင်ဆင်ထားကြောင်း (သို့မဟုတ်) စီဒေါန်း ငါး၏အခြေခံမှုများကို ပြည်တွင်းတရား ဥပဒေပြောရေးတွင် ပါဝင်ထည့်သွင်းထားကြောင်းနှင့် ပတ်သက်၍ ဖော်ပြထားမှုများ မရှိပေ။ ပြစ်မှုဆိုင်ရာ ဥပဒေနယ်ပယ်တွင် အိမ်တွင်းအကြမ်းဖက်မှုကို ထည့်သွင်းဖော်ပြထားသည့် တိကျသော ဥပဒေများ မရှိပေ။ ထိုပြင် လိုင်ပိုင်းဆိုင်ရာနှင့် ကျေားမအခြေခံသောအကြမ်းဖက်မှုများနှင့်ပတ်သက်သည့် ဥပဒေများသည် ရာဇ်ဝတ်ကျို့ ထုံးဥပဒေ(၁၈၆၀)ထဲတွင် ပါဝင်သော အစိတ်အပိုင်းများဖြစ်သော်လည်း ထိုဥပဒေမှာ ဖြတ်သွေ့ ကိုလိုနိုင်လက် အောက်မှ နိုင်ငံလွှတ်လပ်ရေးရစဉ်ကတည်းက ပြင်ဆင်ပြောင်းလဲမှု တစ်တရားမရှိသေးသော ဥပဒေများသာ ဖြစ်သည်။

မိသားစာဆိုင်ရာ ဥပဒေစည်းမျဉ်းတွင် လက်ထပ်ထိမ်းမြားခြင်း၊ မွေးစားခြင်း၊ ပစ္စည်းပိုင်ဆိုင်ခြင်းနှင့် အမူဆက်ခံခြင်း ဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ မာမန် ဗာမာမဟုတ်သော တိုင်းရင်းသား လူမျိုးစုများမှနောက်၍ စေလေ့ထုံးတမ်း ဥပဒေစည်းမျဉ်းအမြောက်အမြားသည် အမျိုးသားများအား အိမ်တွင်းအရေးကို များတွင် ပိုမိုအဆင်ပြင့်သော စီးပွားရေးလုပ်ငန်းနှင့် ဆုံးဖြတ်ချက်ချက်သော အဆွင့်အာဏာကို ပေးထားချိန်တွင် အာမျိုးသမီးများ၏ အခန်းကဗျာကိုမှ အိမ်မှုကိုလုပ်ဆောင်သူနှင့် ကလေးမွေးဖွားသူများအဖြစ်သာ အလေးပေးဖော်ပြထားသည်။ ဥပမာအားဖြင့် ဤအစိတ်အပိုင်းတော်းဆုံးသော အမျိုးသမီးတို့မှ ပလောင် ယဉ်ကျေးမှုစေလေ့ထုံးစံကို ရှစ်ဦးပြည့်နယ်ရှိ ကျေးလက်ဒေသများတွင် ဆက်လက်ကျင့်သုံးနေသည့် အခြေအနေအရ အကယ်၍ အမျိုးသားတိုးသေဆုံးလျှင် သူ၏ ပိုင်ဆိုင်မှုများအားလုံးသည် နေ့သည်ထက် သူ၏ဆွဲမျိုးအားများမှ ပိုင်ဆိုင်ကြသည်။ လင်မယားကွာရှင်းပြတ်စံလျှင် အာမျိုးသမီးသည် သူမ၏ အမျိုးသားနှင့်အတူတက္ခ ပိုင်ဆိုင်သည့်ပစ္စည်းများအားလုံးကို လက်လွှတ်ဆုံးရှုံးရသည်။ လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက်၍ ဘာသာရေးဆိုင်ရာ စည်းမျဉ်းစည်းကိုအပါအဝ် ဤကုံးသို့သော စေလေ့ထုံးတမ်း ဥပဒေများကို နိုင်ငံ၏ ပြုဌာန်းထားသော ဥပဒေစည်းမျဉ်းစည်းကိုအားဖြင့် ပြန်လည်ထိန်းသို့ပေးမှုများ (သို့မဟုတ်) ငါးတို့၏ ဥပဒေများသည် စီဒေါစာချုပ်နှင့် ညီစိန်းမှုမရှိစေရေး သေချာစေရန် ကြိုးစားလုပ်ဆောင်ခြင်းများ မရှိပေ။

အမူဆက်ခံခြင်း - အသက် ၂၈ နှစ်အရွယ် ပလောင်အာမျိုးသမီးတိုးနှင့် ၂၀၀၈ ခုနှစ် ညာရှိ ၂၈ ရက် တွင် ဆက်သွယ်မေးမြန်းထားချက်။

အချို့ကျေးလက်ဒေသ အတော်များများမှာရှိတဲ့ ပလောင်ယဉ်ကျေးမှုစေလေ့ထုံးစံအရ အာမျိုးသားတွေဟာ ရူတို့ရဲ မိဘတွေဆိုတဲ့ ပိုင်ဆိုင်မှုအားလုံးကို အမူဆက်ခံတယ်။ အာမျိုးသမီးနဲ့ မိန်းကလေးတွေဆိုရင် အများအားဖြင့် ရူတို့တွေ အိမ်ထောင်ကျရင် ရူတို့ရဲ လင်ယောက်ဘုံးရဲ ပြု စွောင်ရောက်မှုကိုရှုံးပဲလဲ ထင်ကြတယ်။

အိမ်ထောင်တစ်မှာဆိုရင် လင်ယောက်ဘုံးတွေကသာ အိမ်တွေ၊ မြေတွေ အိမ်မဟုတ် လက်စက်ပင် စိုက်ပျိုးရေးလုပ်ငန်း တွေရဲ့ မိသားစုံပတ်သက်တဲ့ ပိုင်ဆိုင်မှုအားလုံးကို ရောင်းရှုံး၊ တရာ့ရုံလုပ်စွဲ ဆုံးဖြတ်ချက်ချုပ်ရှိ ခွဲ့ရှုံးတယ်။ ပလောင် စေလေ့ထုံးတမ်းအရ အာမျိုးသားများဟာ အိမ်ထောင်းစီးအနေနဲ့ သားသမီးတွေကို အမျွှေ့ ပေးတဲ့ကိုအပါအဝ် အရာအားလုံးကို ဆုံးဖြတ်ချက်ချုပ်ရှိရှိတယ်။

တကယ်လို့ လင်ယောက်ဘုံးသေဆုံးရင် ပိုင်ဆိုင်မှုတွေဟာ သားတွေကပဲရတယ်။ တကယ်လို့ အဲဒီမိသားစုံမှာ သမီးမိန်းကလေးပဲရှုံးမယ်ဆိုရင် ပိုင်ဆိုင်မှုအားလုံးဟာ ဦးလေးတွေကပဲရတယ် (အဖော့ ညီအစ်ကိုတွေ့)၊ သမီးတွေ မရဘူး။

နောက်ပြီး တကယ်လို့ လင်မယားကွာရှင်းကြောမယ်ဆိုရင် ဒီးသည်က အိမ်ပေါ်ကော် ဆင်းပေးရှုံးတော့ ပိုင်ဆိုင်မှုတွေအားလုံးဟာ ယောက်ဘုံးကို ပေးရတယ်။ နောက် သားသမီးတွေဟာလည်း စင်ရဲ့ အုပ်စိန်းမှုအောက် မှာပဲ ကျန်ခဲရတယ်။

ဥပဒေအများစုံသည် အာမျိုးသမီးများမှ ကာကွယ်မှုလိုအပ်သည့်ဆိုသည့် အခြေခံယူဆချက်ပေါ်တွင် အာမျိုးသမီးများအတွက် မတူညီသော လုပ်ဆောင်ချက်များကို ပြုဌာန်းထားစေရှိသည်။ အာမျိုးသမီးလူကုန်ကူးမှုကို ပပေါ်ကြစေရန်အတွက် ရည်ရွယ်သော

င်းတို့၏ လုပ်ငန်းစဉ်အရ ၁၉၉၂ တွင် စစ်အစိုးရသည် အသက် ၂၅ နှစ်အောက် အမျိုးသမီးများကို နယ်စပ်ဒေသများသို့ ခရီးသွားလာခြင်းမှ တားမြစ်ပိတ်ပင်ခြင်း (သို့မဟုတ်) အပ်တိန်းသူမပါပဲ။ နိုင်ငံ၏ နယ်စပ်ဖြတ်ကျော်ခွဲ့များကို တားဆီးပိတ်ပင်ခြင်း တို့ကို ပြောန်းခဲ့သည်။ ထိပြာန်းချက်များမှ ယခုထိတည်ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးများအတွက် နိုင်ငံကူးလက်မှတ် (ပတ်စဉ်) ရရန် အလွန် ခက်ခခြင်းနှင့် ပို၍ရေးနှုန်းမြှင့်မားခြင်းများ ဖြစ်လာသည်။ လွှတ်လပ်စွာ လုပ်ရှားသွားလာမှုကို ကန့်သတ်ထားသည့် ဤကဲ့သို့ ဥပဒေစည်းမျဉ်းများအပြင် မိခ်င်း အသက်ကို ကာကွယ်ရန်အတွက်ဟု ရည်ရွယ်ကာ ကိုယ်ဝန်ပျက်ခြင်း^{၁၀}ကို ရာဇ်ဝန်အဖြစ်သတ်မှတ်သော ဥပဒေများသည် အမျိုးသမီးများ၏ မျိုးဆက်ပြန်မှုးရေးဆိုင်ရာ ရွှေးချယ်ပိုင်ခွင့် အခွင့်အရေးကို ဟန့်တားထားပေါ်သည်။

တရားဥပဒေစို့မိုးမှုမရှိခြင်းနှင့် တရားမှုံးမှုမရှိခြင်း

တရားဥပဒေ၏ လက်တွေ့ကျသော လုပ်ဆောင်ချက်များအရ ကြည့်မည်ဆိုလျှင် စစ်အာဏာရှင်လက်အောက် တရားစီရင်ရေး အထူးသဖြင့် နိုင်ငံရေးအကြောင်းအရာများ ပါဝင်သော ပြစ်မှုဆိုင်ရာ ရုံးတင် စစ်ဆေးခြင်းတွင် လွှတ်လပ်မှုများမရှိခြင်းကြောင့် မြန်မာ့တရားမှုံးမှု အနေဖြင့်မှုံးမှု စစ်တပ်ဖိန္ပီပျုပ်ချုပ်မှုံးအောက်တွင် အသုံးချခဲ့ရသော အရာတရားအဖြစ် ဖော်ပြုခြင်းခံထားရသည်။ တရားရုံးမှ လုပ်ဆောင်ပုံးအဆင့်ဆင့်နှင့် အချေအတင် ပြောဆိုမှုများအပေါ် တရားစီရင်ဆုံးပြတ်ပုံ^{၁၁} အဆင့်ဆင့်မှုများကိုလည်း မသိရပေ။ တရားဥပဒေ ဖို့ခိုးမှုမရှိခြင်းနှင့် တရားစီရင်ရေးအပါအဝင် စစ်တပ်၏ အုပ်ချုပ်ရေးရွှေ့ချာနှင့်မှားအားလုံး၏ အလိုအတိအတွက်ချိန်းကြောင်းကြောင်းကိုလည်းကောင်း၊ စစ်တပ်နှင့် အဆက်အသွယ်ရှိရှိ၍ မည်သူမဆို ငါးတို့၏ စိတ်တိုင်းကျား ဥပဒေအားလုံးကို ကျော်ဖြတ်နိုင်သည်ဟု ပြောစမှတ်ဖြစ်ခဲ့သည်။ အချို့ရှေ့နေများမှ အခမဲ့အကျိုးဆောင်ခြင်းများ (Pro Bono services) ကို လုပ်ဆောင်ကြသော်လည်း ပြစ်မှုဆိုင်ရာအရသော်လည်းကောင်း လူမှုရေးဆိုင်ရာအရသော်လည်းကောင်း ဥပဒေကြောင်းအရ ရှေ့နေမှုံးမှုံးသွားသူများကို တရားဝင်အကူအညီပေးသော စနစ်များ မရှိပေ။

တနိုင်ငံလုံး ခြုံကြည့်လျှင် လူအခွင့်အရေးကျိုးမောက်မှုခံနေရသည် တရားလိုမှုမှုံးမှုံးသည် တရားမှုံးမှုံးကို မရှိကြပေ။ အောက်တွင် ပို၍ အသေးစိတ်ဖော်ပြထားချက်များအရ လိုင်ပိုင်းဆိုင်ရာနှင့် ကျားမဆိုင်ရာ အကြမ်း ပက်ခံရသူများ အထူးသဖြင့် စစ်တပ် အဆွဲဝင်များ (သို့) စစ်တပ်အရာရှိများ၏ မှုဒီမီးကျင့်ခြင်းကိုခံရသူများမှာ ဥပဒေကြောင်းအရ ကုစားပေးခြင်း (သို့) လုပ်ထုံးလုပ်နည်းအရ တိုင်တန်းခြင်း စသည်တို့နှင့် ပတ်သက်သည့် အကုအလိုအနည်းငယ်သာ ရရှိကြသည်။ စစ်အစိုးရ၏ ကျား-မဆိုင်ရာ ပြစ်မှုများကို စွဲချက်တပ်ခြင်းနှင့် ပတ်သက်၍ လုပ်ဆောင်နိုင်မှု မရှိခြင်းသည် အမျိုးသမီးများအား အကြမ်းပက်မှုမှုံး ပိုမိုအားပေးစေသည့် ကင်းလွှတ်ခွင့် ပြုထားသော ယဉ်ကျောင်းများမှာ ဖြစ်ပေါ်စေသည်။

မြန်မာနိုင်ငံရှိ လူအခွင့်အရေးကာကွယ်စောင့်ရှောက်သူများသည် အနောက်အယုက် အတားအဆီးများကို မကြာခဏ ရင်ဆိုင်ကြပြီး တရားစွဲဆိုမှုများကြောင့် အဖမ်းခံနေကြရသည်။ အလုပ်သမားနှင့် လူအခွင့်အရေးလွှပ်ရှားသူအဖြစ် လူသိများလှသည် မစုစုဖွေးဆည်လည်း စစ်အစိုးရမှ အတင်းအဓမ္မ လုပ်အားပေးစေ ခိုင်းမှုနှင့်ပဲပတ်သက်၍ ငါးတို့ကိုယ်တိုင် ပြောန်းထားသည့် ဥပဒေကြောင်းများ အတိုင်း စစ်အစိုးရ အား ပြန်လည် တရားစွဲဆိုနိုင်ခဲ့ပြီးနောက် ဒေသဆိုင်ရာ အာဏာပိုင်များအား ‘အသရော်မှ’^{၁၂} ဖြင့် ၂၀၀၅ ခုနှစ်တွင် ထောင် ဒက်(၁)လကျခံရသည်။ အခြားလူအခွင့်အရေးကာကွယ်စောင့်ရှောက်သူတိုးပြိုစွဲသည့် ရွှေနေဖြစ်သူ ဦးအောမြဲ့ သည်လည်း အလုပ်သမားများကိုယ်စား တရားရုံးသို့ အဓမ္မလုပ်အားပေးစေခိုင်းမှုနှင့်ပဲပတ်သက်၍ စွဲချက်တပ်ရန် ကြိုးစားခြင်းကြောင့် နိုင်ငံတကာ အလုပ်သမားအစည်းအရုံးသို့ ‘သတင်းမှားပေးမှ’^{၁၃} ဖြင့် ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း အကြမ်းအကြိမ်အခါခါ ထောင်ချုပ်ပြီး ဥပဒေလောကအတွင်း ဝင်ရောက်ခွင့် လိုင်စင်ကိုလည်း ရပ်ဆိုင်းခံရသည်။^{၁၄} ဤလူအခွင့်အရေး ကာကွယ်စောင့်ရှောက်သူနှင့် စိလုံးမှာ မြန်မာအာဏာပိုင်များမှ အတိအလင်းပြောန်းထားပြီးသား ယနှစ်ရားများကို အသုံးပြုရန် ကြိုးစားခဲ့ကြသူများ ဖြစ်သည်။ ဤအဖြစ်အပျောက်များသည် ကျား-မဆွဲခြင်း ဆက်ဆံခြင်းနှင့် ပတ်သက်မှု မရှိသော်လည်း စစ်တပ်အဆွဲဝင်များမှ ကျိုးလွှန်သွားသော ချိုးဖောက်မှုများအတွက် တရားဥပဒေဆိုင်ရာ တာဝန်ယူမှုများကို ရှာဖွေရာမှု တွေ့ကြံ့ရသော အခက်အခဲများနှုံးကြောင်း သာကေအဖြစ် ထင်ရှားစွာ တွေ့မြင်နိုင်သည်။

စစ်အစိုးရမှ ငါးတို့ကိုယ်တိုင် အစိအတဲ့ချု ချိုးဖောက်နေသော လူအခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်ခဲ့သည်။ မဟုတ်သောသူများ (အရပ်သားများ) ၏ လူအခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်ခဲ့သည်။ အကဲခတ်သည့် နိုင်ငံလုံးဆိုင်ရာ လူအခွင့်အရေးကို အသင်းအဖွဲ့အစည်းအရုံးသို့ အသုံးပြုရန် ကြိုးစားခဲ့ကြသူများ ဖြစ်သည်။ အသင်းအဖွဲ့အစည်းအရုံးသို့ ချိုးဖောက်မှုများအတွက် ဆွဲခြင်းဆင်ရာ ပတ်သက်မှု မရှိသော်လည်း စစ်တပ်အဆွဲဝင်များမှ ကျိုးလွှန်သွားခြင်း ချိုးဖောက်မှုများအတွက် ထင်ရှားစွာ တွေ့မြင်နိုင်သည်။

အံအားသင့် စရာမဟုတ်ပေါ့ စီဒေါစာချုပ်ကို ပြည်တွင်းတရားရုံးမှ အသုံးပြုခြင်း (သို့) ထည့်သွင်းစဉ်းစားခြင်းပြုခဲ့သည့် ဥပဒေမှတ်တမ်းများနှင့် လူအခွင့်အရေးဆိုင်ရာ ဥပဒေအတွေးအခေါ်များ လုံးဝမရှိပေါ့

ပုံမှန် ၃ - တန်းတူရေးဆိုင်ရာ ရှေ့တိုးလုပ်ဆောင်မှုများနှင့် အခြေခံအခွင့်အရေးများနှင့် လွှတ်လပ်ခွင့်များ အတွက် အာမခံချက်ရှိရေး အမျိုးသမီးများ တန်းတူအခွင့်အရေးရှုပိရေး တိုးတက်ဆောင်ရွက်ရန်အတွက် အစိုးရ၏ ယွန်ရား

မြန်မာပြည်တွင်း ကျားမ ခွဲခြားဆက်ဆံမှုများကို ထုတ်ဖော်တပ်ပြုရန် အစိုးရ၏ အဖွဲ့အစည်း ယွန်ရားလည်ပတ်ပုံမှာ တင်းကြပ်စွာ ကန်းသတ်ထားသည်။

လူမှုဖူလုံရေး၊ အကုအညီပေးရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (MSWRR) သည် အမျိုးသမီးရေးရာကိစ္စများနှင့် ပတ်သက်၍ တန်းတူလုပ်ငန်းတိုးကြော်ချွဲခြင်းများကို စီမံထွန်းကြော်ချွဲခြင်းတိုးတူလုပ်ငန်းတိုးကြော်ချွဲခြင်းများနှင့် စိတ်တပ်အရာရှိကြီးများကို ခန့်အပ်ထားသည်။ ထိုလူမှု ဖူလုံရေး၊ အကုအညီပေးရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပိုလစီများကို တပ်ပြု ခြေားဖြစ်သည်။ ခုနှစ်ကြိုးစိုးပုံပြုချွဲခြင်းကြော်ချွဲခြင်းများ ကျော်ချွဲခြင်း ကျော်ချွဲခြင်းများ ဖူလုံရေးတိုးတက်မှုဆိုင်ရာ လုပ်ငန်းတိုးများနှင့် နိုင်ငံခွင့်ရာမှုဝါဒ (ပေါ်လစီများကို တပ်ပြု ခြေားဖြစ်သည်။ MSWRR သည် ဆိုင်ကလုန်းမှန်တိုင်းအကုအညီများပေးရေးနှင့် မှန်တိုင်းတို့ကိုခိုက်ခံရသော အသများသို့ အကုအညီ၊ အထောက်အပံ့ပစ္စည်းများ ပြန့်စေရန် အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း တာဝန်ရှိသည်။ သို့သော် MSWRR ၏ အကန့်အသတ်များ လှသော အရင်းအမြစ်များကို အမျိုးသမီးရေးရာကိစ္စများအတွက် လတ်တလော့ သတ်မှတ်လျှောထားမှုများ မည်မျှရှိ၍ မည်မျှအသုံးချို့ပြုဆိုသည်ကိုမှ မသိရပေါ့။

လူမှုဖူလုံရေးအကုအညီပေးရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (MSWRR)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ (MNCWA) နှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် (MWAF) စသည် အဖွဲ့သုံးဖွဲ့၏ ဆက်စပ်မှုများကို စစ်အစိုးရ၏ အိပ်ရင်ခံစာတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း၊ မရှိသော်လည်း ထိုသုံးဖွဲ့မှာ အလွန်နှီးကျော်စွာ ဆက်နွယ်လျက်ရှိသည်။ မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို နိုင်ငံ၏ အမျိုးသားရေး ကော်မတီ တရာ်အနေဖြင့် ဘဏ္ဍာဇာ ခုနှစ်တွင် စတင့်ဖွဲ့စည်းခြေား အတူးသုံးတိုးတက်ပြုခဲ့ပါ။ အမျိုးသမီးရေးရာကော်မတီကို အမျိုးသမီးအခွင့်အတွက် တာဝန်ရှုကျက်၊ အာမခံချက်များကို ပြုရန်းရန်အတွက် ဖွဲ့စည်းထားရန်းဖြစ်သည်။ MSWRR ကမူ MNCWA ၏ လုပ်ဆောင် ချက်များကို ကြိုးကြပ်ရသည်။ MNCWA သည် စီဒေါစာချုပ် (အမျိုးသမီးများအပေါ် ခွဲခြားထားမှုများအားလုံး ပပေါ်ရေးဆိုင်ရာ သဘောတူညီချက်စာချုပ်) အပေါ် လိုက်နာမျှရှိ မရှိနှင့် ပတ်သက်၍ နောက်ဆက်တွဲလုပ်ဆောင်ချက်များကို အမည်ခံမှုလောက်သာ ဆောင်ရွက်ခဲ့သော်လည်း အမျိုးသမီးရေးရာ ကော်မရှင် အဖွဲ့တရာ်အနေဖြင့် အခြားအစိုးရွှေ့နှုန်းများ၏ ရှုပ်ရှားဆောင်ရွက်မှ အခြေအနေများ ကိုမှ စောင့်ကြည့်အကဲခတ်မှုများ မရှိပေါ့။ ဘဏ္ဍာဇာ ခုနှစ်များအတွင်းတွင် MNCWA မှ အမျိုးသမီးရေးဆိုင်ရာ နိုင်ငံ၏အမျိုးသားရေးလုပ်ဆောင်သာ နေရာအသေးစိတ်ကို ဖော်ပြုခဲ့သည်။ အမျိုးသမီးရေးဆိုင်ရာ ပြုရန်းချက်အချို့ရှိခဲ့သည်းပဲ ထိုအေသာက်များတွင် အမှန်တက်လိုအပ်သော လိုအပ်ချက်များကို ဖော်ပြုခဲ့သည့် လုပ်ငန်းစဉ်များမရှိပေါ့။ MNCWA ၏ လူပ်ရှားမှအတော်များများသည် ၂၀၀၁ ခုနှစ် မတိုင်မိက ဖြစ်သည်။

မြန်မာအမျိုးသမီးရေးရာအဖွဲ့၏ သတ်းအချက်အလက်များအရ ၂၀၀၃ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီသည် ငါးတို့၏ လုပ်ဆောင်ချက်များမှာ အခြေခံလူတန်းစားများ အတူးသုံးဖြင့် ကျော်ချွဲခြင်း ရောက်ရှိအောင် မလုပ်ဆောင်နိုင်သောမြော်ဗုံး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် (MWAF) ကို စတင့်ဖွဲ့စည်းခြေားဖြစ်သည်။ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ကို မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီ၏ ဆက်ခံသူအဖြစ် တွေ့မြင်နိုင်သည်။ အဘယ့်ကြော်ဗုံး ဆိုသော် အခိုက်တာဝန်ယူ လုပ်ဆောင်သောဝန်ထမ်းများမှာ အဖွဲ့နှစ်ခုလုံးတွင် တက်ကြွောပါဝင်နော်ဗုံး မြန်မာအမျိုးသမီးရေးရာအဖွဲ့ သည် အမျိုးသမီးများအတွက် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု တွေ့မြင်နိုင်သောကြောင့်ဖြစ်သည်။

အစိုးရမဟုတ်သော အန္တံ့အစည်းများ၏ ပါဝင်ပတ်သက်မှု

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ ခေါင်းဆောင်ပိုင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာအဖွဲ့ချုပ် အဖွဲ့ဝင်နာယကများ

မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၏

୧୦୭ କଣ୍ଠମୁ ଯାଇଲାଗିରୀ॥

- የዕስድዕርድር (የፍትህናዊ ሃይልዕብትነት ቅጽ)
 - የዕስድዕርድር (አቶዕላማ አገልግሎት መመሪያዎች ዘመን (Bureau of Special Operations 5)) | ገዢ የዕስድዕርድር ቅጽ


၂၀၀၅ ခန့်မှ၊ ၂၀၀၇ ခန့်အတွင်း

- ເຕີ່ຫົກສະຫຼຸບພື້ນຖານ (ອົກສະຫຼຸບພື້ນຖານ ທີ່ມີຄວາມປັດຈຸບັນ ດັ່ງນີ້) ໃນ ເຕີ່ຫົກ

. ၂၀၁၃ ဒီဇင်ဘာမှ, ၂၀၁၅ အောက်တိဘာလအတွင်း

- ၃၂၅ - ဒေါက်တာ ဒေါခင်ဝင်းရွှေ (ဝန်ကြီးချုပ် မိုလ်ချုပ်ခင်ညွှန်၏ အနီး (လာသိစားမှုပြောင့် ၂၀၀၂) ခန့် တွင် ရာထူးမှ ဖယ်ရှားခဲ့ပါ)

မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် အဖွဲ့နာယကကြီး ဒေါ်ကြိုင်ကြီး
မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲကို ဂဏ် ပြုတက်ရောက်။



MWAF သည် စစ်အစိုးရ အာဘော်များကို လက်တွေ့ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။ MWAF ၏ အင်တာနက် စာမျက်နှာ တွင် အမျိုးသမီးများ တန်းတူအခွင့်အရေးရှိမှုနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ သတင်းအချက်အလက်များကို မတွေ့ရပါ။ သို့သော် MWAF အဖွဲ့၏ အင်တာနက် ပထမ ဆုံးစာမျက်နှာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) အပေါ်တိုက်ခိုက်ပြောဆိုထားမှုများနှင့် ကုလသမဂ္ဂလုံ ခြံရေးကောင်စိ၏ မြန်မာနိုင်ငံရေးနှင့်ပတ်သက်၍ ကြားဝင်ဆောင်ရွက်မှုများ အပေါ် ဆန့်ကျင်ပေါ်ထားသော သဘောထားစာတမ်းများကိုသာ ဖော်ပြထားသည်။ ၂၀၀၅ ခု နှစ်တွင် MWAF မှ စစ်အစိုးရ ခေါင်းဆောင်ကြီးများအား ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် သက်တမ်းကို တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား ရှုတ်ချုပ်နှင့် သူမအား မြန်မာနိုင်ငံမှ ထွက်သွားရန် နိုင်ငံတွေမှာ ဆန္ဒပြုပွဲများကို ဦးဆောင် ပြုလုပ်ခဲ့သည်။^{၁၁} MWAF သည် မြန်မာနိုင်ငံ နယ်စပ်ဒေသအခြေစိုက် အမျိုးသမီးအဖွဲ့များနှင့် ဒီမိုကရော်ရေးလုပ်ရှားဆောင်ရွက်သော အဖွဲ့အစည်းများအား ပြစ်တင် ရှုတ်ချုသော ကြေညာချက် များကိုလည်း ထုတ်ပြန်ခဲ့သည်။

ထို့နည်းတူစွာ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်တို့သည်လည်း အစိုးရ ထိန်းချုပ်ပွဲစည်းထားသော (GONGOs) ဖြစ်သည်။ ငါးတို့၏ ခေါင်းဆောင်မှုပိုင်းကိုလည်း စစ်အာဏာရှင်များနှင့် နီးစပ်သော အသိင်းအပိုင်းများမှ အခွင့်တူးခံအမျိုးသမီးများပြ့ ဖွဲ့စည်းထားပြီး ထိုအမျိုးသမီးများသည် ငါးတို့၏ ရာထူးအဆင့်အတန်းကို အခြေခံချုပ် အကျိုးအမြတ်များစွာ ရရှိနေသူများဖြစ်သည်။ ထိုအမျိုးသမီးအဖွဲ့ ခေါင်းဆောင်များသည် မြန်မာနိုင်ငံရှိ သာမန်ပြည်သူ အမျိုးသမီးများ၏ အရေးကိစ္စများကို ကိုယ်စား ပြုသော နားလည်သောသူများဟု မဆိုနိုင်ပေ။ ယခုအစီ ရင်ခံစာအတွက် ဆက်သွယ်မေးမြန်းထားသော ရန်ကုန်ဖြူ တနေရာမှ အမျိုးသမီးတို့က အစိုးရအသေးစား ငွေချေးလုပ်ငန်းကို စီမံလုပ်ဆောင်ကြရာတွင် MMCWA ၏ ခေါင်းဆောင်အဖွဲ့ဝင်တော်းချင်းစီးသည် ငွေချေးလုပ်ငန်းမှ အကျိုးအမြတ်များကို ငါးတို့၏ အိတ်ထဲသို့ ထည့်နိုင်နေချိန်တွင် ပုံမှန်ငွေချေးသူများမှ ယူသော အတိုးနှုန်းအတိုင်းပင် အမျိုးသမီးများဆီမှ အတိုးများကို ကောက်ခံနေသည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။^{၁၃}

MMCWA (မိခင်နှင့်ကလေး)၏ အသေးစားငွေချေးလုပ်ငန်းလုပ်ဆောင်ရာတွင် အာဏာအလွှာသုံးစားလုပ်မှု

စမ်းချောင်းမြို့မှ ၄၇ နှစ်အချွဲယ် အမျိုးသမီးတိုးနှင့် ဆက်သွယ်မေးမြန်းချက်။

ကျမတို့မြို့နယ်မှာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကာနဲ့ပြီး အဖွဲ့ဝင်အမျိုးသမီးတွေကို ငွေချေးပြီး အတိုးနှင့်တွေ့ပြန်စုစုပါသော်လည်း မြန်မာနှင့်တွေ့ပြန်စုစုပါတယ်။ အဖွဲ့ဝင်အမျိုးသမီးရဲ့ အိမ်ထောင်စု စာရင်းအရ မိသားစုတစ္ဆောင် တယောက်ကို အဖွဲ့ဝင်တယောက်အနေနဲ့ တိုးကို ကျဉ်းစွဲသုံးသောင်^{၁၂} စီ (အမေရိကန်ဒေါ်လာ ၅၅ ဒေါ်လာ) ချေးခွဲနှင့်ပါတယ်။ တကယ်လို့ အဖွဲ့ဝင်အမျိုးသမီးတိုးက ငွေချေးတော့မယ်ဆိုရင် သူမကနေ လက်ခံ သဘောတူညီပြောင်း လက်မှတ်ထုံးပါတယ်။ မြို့လို့ရှိရင် သူမရဲ့ အိမ်ထောင်စုစာရင်းနဲ့ အပြောင်းအတွက် စပေါ်ငွေကျုံ ၅၀၀၀ သူတို့ကို ပေးရပါတယ်။ ၂ လအတွက် နေ့စဉ် အတိုးနှင့်တော့မယ် ၁၀၀၀ ကို ၂၀ ကျပ်ဖြစ်ပါတယ်။ (ဥပမာ ချေးငွေ ၃ သောင်းဆိုရင် တရရာတို့ကို ကျပ် ၆၀၀ အတိုးပေးရပါတယ်)။

တကယ်လို့ ပိုက်ဆံချေးတော့မယ်ဆိုရင် ချေးငွေယူမယ့်သူတွေက အစည်းအဝေးကို တက်ရပြီး ပိုလ်ချုပ် အဆင့် လောက်ရှိတဲ့ စစ်တပ်အရာရှိက အစည်းအဝေးကိုလာပြီး တရရာတို့ မိန့်ခန်းအမှားစကားတွေ ပြောပါတယ်။ သတ်မှတ်လျောထားတဲ့ ချေးငွေတွေကိုတော့ သတ်မှတ်နယ်မြော (ဥပမာ - တိုက်တန်းတွဲ (သို့) ရပ်ကွက်တခု) က အဖွဲ့ဝင်တွေကို ချေးပေးဖို့ တာဝန်ရှိတဲ့ စည်းရုံးရေးမှူးဆိုကို လွှာပေးပါတယ်။ တာဝန်ရှိတဲ့ စည်းရုံးရေးမှူးက ချေးငွေ အတိုးတွေကို စုဆောင်းဖို့အတွက် နေ့တိုင်းတအိမ်ဝင်တအိမ်ထွက် လိုက်ကောက်ပါ တယ်။ ချေးငွေ ၁၀၀၀ ကျပ်ကို အတိုး ၂ ကျပ်နှင့်လို့ပြောပေးမယ့် တကယ့်လာကိုတွေ့မှာက တစ်ထောင်ကို ၂၀ ကျပ်နှင့်ပေးရပါတယ်။ ဒီလိုအခြေ အနေက ချေးငွေတွဲအမျိုးသမီးတွေကို အခက်အခဲဖြစ်ပေါ်ပါတယ်။ အမျိုးသမီးတွေကတော့ ချေးငွေဟာ အတိုးနှင့် မရှိသာလောက် နည်းပါးတော့ ဒီချေးငွေကို အရင်းအနှစ်ပြီး စီးပွားရေးလုပ်ငန်းလေးများ လုပ်လို့နိုင်မယ်လို့ ထင်ခွဲကြ တယ်။ ဒါပေမယ့် တကယ်တမ်းတော့ မိခင်နှင့်ကလေး က ပေးတဲ့ ချေးငွေအတိုးနှင့်တော့ ပြုပေးပို့လိုကင်းငွေချေးသူများရဲ့ အတိုးနှင့်နဲ့ ဘာမှ ထူးမခြားနားဖြစ်နေတယ်။ မိခင်နှင့်ကလေး က နေ့စဉ်အတိုးနှင့်မပေးနိုင်တဲ့ အမျိုးသမီးတွေကို အတိုးမပေးရင် မမီးမယ်ဆိုမယ့်လည်း မြိုင်းခြားကိုတယ်။ နောက်ဆိုပေးပါ့မယ်လို့ တောင်းပန်တာကိုလည်း နားမထောင် ဘူး။ ဒီလို အဖမ်းခံရမှာကြောက် တာရယ်၊ နောက်ပြီး သူတို့မြိုင်းခြားကိုမှာနေလွှာတော်အတိုးနှင့် မပေးနိုင်တဲ့ အမျိုးသမီးတွေက ထွက်ပြီးတိမ်းရောင်းကြရတယ်။ အခုလောလောဆယ်မှု ဒေါ်ခင်သန့်ရွှေက ရန်ကုန်၊ စမ်းချောင်း မြို့နယ်က ဝေါးဝါက်ငြာနှင့် ချေးငွေထုတ်ပေးဖို့ မိခင်နှင့်ကလေး က တာဝန်ရှိတဲ့သူဖြစ်တယ်။ သူမဟာ MMCWA ရဲ့ မြို့နယ်တာဝန်ခံ ဆိုပေမယ့် မိခင်နှင့်ကလေး အလုပ်နဲ့ပတ်သက်ပါ။ ပြီးရင် သူ့အိတ်ထပ် အကုန်ထည့်တယ်။

မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် (MWAF) ကဲ့သို့သော အစိုးရဖွဲ့စည်းထိန်းချုပ်ထားသော အစိုးရ မဟုတ်သည်အဖွဲ့များသာ စစ်အစိုးရ၏ အမျိုးသမီးရေးရာ လုပ်ငန်းစဉ်တွင် ပါဝင်ပူးပေါ်းကြသည်။ နိုင်ငံတော် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (International NGOs) နှင့် အဆက်အသွေးပါသော်လည်း လူထားရေးရာအဖွဲ့များ များစွာပေါ်ပေါက်လာခဲ့သော်လည်း ထိအဖွဲ့များ မှာ အကယ်၍ စစ်အစိုးရ အာဏာပိုင်များ၏ အမိန့်အာဏာကို စီဆန်သည်ဟု သတ်မှတ်ခံရလျှင် ဥပဒေခဲ့ဖို့သို့ မြို့နယ်တာဝန်ရှိတဲ့ အမျိုးသား ဟာသလူရှင်တော် စာရေးဆရာတော်နှင့် ရေးဆွဲရေးနှင့် ရေးဆွဲရေးနှင့် မြို့နယ်တာဝန်ရှိတဲ့ မေတ္တာရေးနှင့် မြို့နယ်တာဝန်ရှိတဲ့ အပါအဝင် ပုဂ္ဂလိကအလူရှင် အများအပြားသည် နာက် ဆိုင်ကလုန်းဒုက္ခသည်များအား အကူအညီပေးမှန်င့် ၂၀၀၈ နှုန်းလတွင် ဖမ်းဆီး ခံခဲ့ရသည်။^{၁၃}

အမျိုးသမီးများအတွက် လုပ်ငန်းစဉ်များ

ကျေးမာရိုင်ရာ တရရားများတွေကို အောင်မြင်ပြီးမြောက်စေရန် ရည်ရွယ်သည့် လုပ်ငန်းစဉ်များအတွက် ဘတ်ဂျက်လာက်ခံရရှိမှု အခြေအနေ (သို့မဟုတ်) MNCWA အဖွဲ့ဝင်များ ပုံမှန်တွေ့ဆုံးမှုကို ဆက်လက်လုပ် ဆောင်နေမှုများနှင့်ပတ်သက်၍ မည်သည့် သတ်းအချက်အလက်မှ မသိရပေ။

အခွင့်အရေးများ (သို့) စွမ်းကပ်မြှင့်တင်ရေးအဖြစ်ဖြင့် ချဉ်းကပ်လုပ်ဆောင်ခြင်းမရှိသော အစိုးရ လုပ်ငန်းတို့များကို မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် (MWAF- အမျိုးသမီးရေးရာ) မှ ပထမဗျားစွာ ဥပဒေပြု ပြဋ္ဌာန်းသည်။ အမျိုးသမီးရေးရာအဖွဲ့ ၏ အင်တာနောက်ဝက်ဘ်ဆိုကြပ်တွင် ထင်ထင်ရှားရှား မြှင့်နိုင်သော အမျိုးသမီးရေးရာအဖွဲ့ လူပ်ရှားမူများမှာ မိန့်ခွဲ့ခြားကြောက်များ ပြည်သူများနှင့် ဘုန်းကျောင်းများသို့ လူပါဒ်များ မြန်မာ့ရှိရာ အငြိမ်ပွဲများနှင့် အသင်းဝင်များ၏ စွမ်းဆောင်ချက်များ သာ ပါဝင်သည်။ အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်သွန်းကြေားသည့် သင်တန်းလုပ်ငန်းတို့များ အကောင်အထည်ဖော်မှုကို ကြည့်ခြင်း အားဖြင့် စစ်အစိုးရ၏ မြန်မာနိုင်ငံ စီဒေါ် အစိုင်ခံစာများ ထည့်သွင်းစဉ်စားသင့်သည့် အခြေအနေတွင် ရှိသော်လည်း ထိအတဲ့တွင် မာတိကာ၊ ပထမိ အနေအထားနယ်ပယ (သို့မဟုတ်) သင်တန်းများ၏ အကျိုးရလာ၍များနှင့်ပတ်သက်၍ သတ်းအချက်အလက် အနည်းငယ်ကိုသာ တွေ့မြင်နိုင်သည်။ သင်တန်း အများစုမှာ ရုံးရာဝလေ့တုံးတမ်းအရ ‘အမျိုးသမီးအလုပ်’ ဟု သတ်မှတ်ထားသည့် စက်ချုပ်သင်တန်းနှင့် လက်ယက်ကန်းသင်တန်း ကဲ့သို့သော အသက်မွေးဝမ်းကျောင်း ဆိုင်ရာ သင်တန်းများကို အမျိုးသမီးများအတွက် အဓိကထားပေးသည့် သင်တန်းများဖြစ်သည်။ အမျိုးသမီးရေးရာအဖွဲ့ ပေးသည့် ၃ လတော့ စက်ချုပ်သင်တန်းကို တက်ရောက်ခဲ့သည့် ကရိတ်နီအမျိုးသမီးတို့မှ သင်တန်းများသည် အရာရှိများ လျှော့လည်ကြည့်ရှုရန်အတွက်သာ ရပ်ပြဿနာလုပ်သည့် သင်တန်းဖြစ်သည့်အတွက် သင်တန်းသူများမှာ မည်သည့်အရာမှ သေသာချာချာ မသင်ယူခဲ့ရကြောင်း ပြောပြုခဲ့သည်။^{၁၀} အမျိုးသမီးရေးရာ အဖွဲ့မှ လုပ်ငန်းများကို အဆဲ့ ပြုလုပ်ပေးနေသည်ဟု အခိုင်အမာမပြောဆိုနေသော်လည်း သူမှာအနေနှင့်နှင့် အခြားအောက်ပြောအဖွဲ့ဝင်များကို သင်တန်းတက်ရောက်နိုင်ရေးနှင့် သင်တန်းစရိတ်အတွက် ငွေ ၆ သောင်းပေးရန် တောင်းယူခြင်းခဲ့သည်။

လူအခွင့်အရေးနှင့်ပတ်သက်၍ ငါးတို့တို့ပြုသည့် သတ်းအချက်အလက်များအပေါ်နှင့် အသိပညာပေးရေးထက် စစ်တပ်၏ ဝါဒဖြန့်ချိရေးကိုသာ လုပ်ဆောင်လေ့လှုခြင်းတို့အပေါ် ကြည့်ခြင်းအားဖြင့် စစ်အစိုးရနှင့် စစ်အစိုးရ လက်ဝေးအဖွဲ့အစည်းများမှပေးသော မည်သည့်သင်တန်းမဆို မှန်ကန်တိကျိုး မရှိရကြောင်း အတွေ့အကြံရှိရှိသူများမှ အကြံပြု တင်ပြထားသည်။ အပြည့်ပြည်ဆိုင်ရာ လူအခွင့်အရေး ကြေညာစာတမ်းမှာ နှင့်ပတ်သက်သည့် အခြေခံသတ်းအချက်အလက်ပေးရန်အတွက် အတွေ့အွေ့ လူအခွင့်အရေး နှင့် ပတ်သက်သည်။ သင်တန်းစာတမ်းတို့မှာ မြန်မာဘာသာပြန်ဆို၍ ၈ တန်း နှင့် ၉ တန်း အစိုးရကျောင်းများတွင် ထည့်သွေးဖော်ပြထားသည်။ သို့သော် ‘လူအခွင့်အရေး’ အဓိပ္ပာယ်ကို ‘လူအခွင့်အလမ်း’ဟူ၍ လွှာများစွာ ဘာသာပြန်ထားခြင်းနှင့် သင်ခန်းစာ၏ စာမျက်နှာ အတော်များများတွင် စစ်အစိုးရ စစ်တပ်၏ ‘ဒီဇိုကရေးလမ်းပြုမြေပို့’ အကြောင်းများကိုသာ ဖော်ပြထားခြင်းကြောင့် လူအခွင့်အရေးသင်ခန်းစာသည် လမ်းလွှာနေရကြောင်း ဆရာ၊ ဆရာမများမှ ဝေဖန်ပြောဆိုကြသည်။ သင်တန်း လက်စွဲစာအပ်ထဲတွင် နိုင်သားများ၏ တာဝန်ဝေါယာရာများကို ဖော်ပြထားသော်လည်း လူအခွင့်အရေးကို နားလည်သော့ပေါက်အောင် လုပ်ဆောင်ပေးရန်အတွက် နိုင်ငံအစိုးရ၏ တိကျိုး တာဝန်ဝေါယာများ၊ တူးဦးချင်းစိုက် လွှာတ်လမ်ုကို အာမံချက်ပေးနှင့် နိုင်ငံအစိုးရ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ အစိုးရဘက်မှ ချို့ယွင်းချက်များ၊ ကန်းသတ်တားဆီးမူများကိုမှ ဖော်ပြထားခြင်း မရှိပေး။ ထိုအပြင် ကျားမဆွဲခြားဆက်ဆံမှုနှင့်ပတ်သက်၍လည်း သင်ရိုးညွှန်းတန်းတွင် အတိအလင်း မဖော်ပြ ထားပေ။

စစ်အစိုးရမှ ပြောသည့် ငါးတို့လုပ်ဆောင်နေပါသည်ဆိုသည်ထက် ပို၍အရေးကြီးသည့်များ ငါးတို့ လုပ်ဆောင်ရန် မစဉ်းစားရသေးသည့် အရာများဖြစ်သည်။ စစ်အစိုးရမှုနေရာ စစ်တပ်မှုဖိမ်းကောင်များအား စွဲချက်တပ်ပြီးကြောင်း သေချာစေရန်အတွက် မည်သည့်လုပ်ဆောင်ချက်မှ မပြုလုပ်ရသေးပါ။ အမျိုးသမီးများအား အကြံများဖော်မှုကို တုံးပြန်တိုက်ပျက်ရန် (သို့) အိမ်တွင်းအကြံများဖော်ခြင်းနှင့် မှုဖိမ်းကျင့်ခြင်း ခံရသူများနှင့် ငါးတို့၏ မိသားစုများအား သင့်လျော်သော် ကူညီထောက်ပုံမှုပေးရန် မည်သည့်ပညာပေး အစိအစဉ်မှ ဥပဒေပြဋ္ဌာန်းမှု မရှိသေးပေ။ အစိုးရအရာရှိများအတွက် ကျားမတန်းတူရေးဆိုင်ရာ ပညာပေး သင်တန်းများလည်း မရှိပါ။ ၂၀၀၂ -၂၀၀၃ ခန့်တွင် ထွေတွေးလျားမှ ရှုံးနေတော်းမှု စစ်အစိုးရ ရဲတပ်ပို့ဝင်များအား လူအခွင့်အရေးကို ပြုပေးပြုသည့် ပတ်ကို ပေးခဲ့သည်။ သို့သော်လည်း အမျိုးသားဒီဇိုကရေးလုံး အဖွဲ့ချုပ်ဝင်များနှင့် ထောက်ခံသေား ဂျော် အသတ်ခံရပြီး ဒေါ်အောင်ဆန်းစွဲကြည့်ကို အသက်အဆွဲရာယ် ရန်ပြုခဲ့ကြသည် ၂၀၀၃ ခန့်၏ ဧ ၂၀ ဒီပုံရင်းလူသားကြံ့ပြီး နှင့် နောက်ပိုင်းတွင် သင်တန်းဆိုင်ရာလုပ်သည့်သူများမှာ သင်တန်းတို့ကို မထင်မှတ်ပေး ရပ်ပစ်လိုက်သည်။^{၁၁} စစ်အစိုးရမှ အတူးသဖြင့် ကျော်လောက်အောင် အမျိုးသမီးများ၏ လိုအပ်ချက်များအား ပေးအောင် အသားဆီးမူများ၏ လိုအပ်ချက်များအား ပေးအောင် အမျိုးသမီးများ စီးပွားရေးမှု လုပ်ဆောင်ရေးနှင့် မြန်မာနိုင်ငံမှု ထွေးစွဲကြည့်ကို လူကုန်ကူးမှုပေးပျောက်ရေး လုပ်ငန်းတို့များသည်လည်း အမျိုးသမီးများ စီးပွားရေးမှု ပေးအောင် အမြှင့်မှု လုပ်ဆောင်နိုင်သော ကြောင်း ပေါ်ပြန်တွင် အမြှင့်မှု လုပ်ဆောင်နိုင်သော ကြောင့် ပေါ်ပြန်တွင် မလုပ်ဆောင်နိုင်သော လုပ်ဆောင်နိုင်သော ကြောင့် ပေါ်ပြန်တွင် မလုပ်ဆောင်နိုင်သော။

ပုဒ်မ ၄ - တန်းတူညီမှုများ ပိုမိုမြန်ဆန်စွာ ရရှိစေရန်အတွက် ယာယိအထူးသီမံချက်များ

အထက်တွင် ထုတ်နှုတ်တင်ပြထားသည့်အတိုင်း ဖွဲ့စည်းအပ်ချပ်ပုံ အခြေခံပေါ်အောင် အခြေခံကျသော စည်းမျဉ်းစည်းကမ်းများ တွင် အမျိုးသမီးများ အစိုးရအဖွဲ့အတွင်း ပါဝင်မှုအခြေအနေများအား ကန့်သတ်ရန်အတွက် အထောက်အကူပြထားသော အချက်များ စွာပါဝင်သည်။ ထိုအချက်များမှာ အမျိုးသမီးများ တန်းတူညီမှုမှ နှင့်ပတ်သက်၍ နားလည်သဘောပေါက်စေရန် အထောက်အကူပြထားသည် ယာယိအထူးသီမံချက်များကို မိတ်ဆက်ပေးခြင်းမှ ဝေးကွာလျက်ရှိပြီး အစိုးရသည် ငါးတို့၏ ဖွဲ့စည်းပုံ အခြေခံပေါ်မှတဆင့် အမျိုးသမီးများ ပါဝင်မှုကို ကန့်သတ်ထားသော အချက်များအား အာမာတံ့လျက်ရှိသည်။

၁၉၉၀ ဧပြီကောက်ပွဲတွင်မှာပင် ပြည်သူ့လွှတ်တော်နေရာ ၄၈၅ နေရာတွင် အမျိုးသမီးများသည် လက်တဆုတ်စာ အရ အတွက်သာ ပါဝင်ယဉ်ပြုပြု၍ ထိုထဲတွင်မှ အနည်းငယ်သာ ဧပြီခုပါးရသောကြောင့် အမျိုးသမီးကိုယ်စားလှယ်လောင်းများမှာ စုစုပေါင်း ၃ ရာခိုင်နှုန်း လောက်သာရှိသည်။

ငါးအခြေအနေကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးများအား အစိုးရအဖွဲ့အတွင်း ပါဝင်နိုင်မှုများကို အထောက်အပုံး ပေးရုံတဲ့ တည်းသာမကဲ့ ငါးတို့ပါဝင်မှုအတွက် နေရာတဲ့ ဖန်တီးပေးရန်အတွက် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များ မလုပ်ပေးသရွှေ့ အမျိုးသမီးကိုယ်စားပြုမှုများ တိုးတက်လာမည် မဟုတ်ကြောင်းကို လုပ်လောက်ခိုင်မာသည့် အကြောင်းအရာများက ပြသလျက်ရှိသည်။

ထိုဝါဒကြိုးစိုးသော သဘာဝရှိသည့် မြန်မာနိုင်ငံလွှာအဖွဲ့အစည်းတွင် အမျိုးသမီးများ အစိုးရအဖွဲ့အတွင်း ကိုယ်စားပြု ပါဝင်နိုင်ခွင့် မရှိသည့် သမိုင်းအစဉ်အလာများကြောင့် အမျိုးသမီးကိုယ်စားပြုမှုများ တိုးတက်လာရေးနှင့် အစိုးရ၏ အပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပုဇ္ဇာရေး တို့တွင် အနည်းငယ်း အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါ ဝင်ခွင့်ရရန်အတွက် သင့်လျော်သော အထူးသီမံချက်များ လုပ်ဆောင်ရန် အရေးတကြီး လိုအပ်လျက်ရှိသည်။^{၂၂}

အကယ်၍ စစ်အစိုးရမှ စစ်မှန်သော ပါတီစုံပိုကရေးစနစ်သို့ အသွင်ကူးခပြားလျှင်လည်း အချိုးကျ ကိုယ်စားပြုခြင်းစနစ်သုံး သော အပိတ်ပါတီစာရင်းမှတဆင့် ခွဲတမ်းကျစနစ်သည် အအောင်မြှင့်ဆုံး လုပ်ဆောင် နိုင်မည့် စနစ်ဖြစ်သည်။

ပုဒ်မ ၅ - ဘေးအန္တရာယ်ဖြစ်စေတတ်သော ပုံသဏသတ်မှတ်မှုများကို ဖော်ရှားပစ်ခြင်းနှင့် သင့်လျော်သော မိသားစုံဘာဝတည်ဆောက်ခြင်း

ဘေးအန္တရာယ်ဖြစ်စေသော ဓမ္မလုံးတမ်းအစဉ်အလာကျင့်သုံးမှုများနှင့် လွှာအဖွဲ့အစည်းအတွင်း ပုံသဏ သတ်မှတ်မှုများအတွင်း စစ်အစိုးရမှ အမျိုးသမီးများ ခွဲခြားဆက်ဆံခံမှုများကို ဝန်ခံထဲဖော်ပြောကြားရန် ဆန်မရှိသောကြောင့် တိုးတက်မှုအတိုင်းအတာကို သိရှိရန် ခက်ခဲလှပေသည်။

စစ်အစိုးရမှ ငါး၏ အစီရင်စာထဲတွင် အဆိုးဘက်သို့ ဧရာရသော လူ့အဖွဲ့အစည်း၏ ပုံသဏသတ် မှတ်မှုများနှင့် ပတ်သက်၍ အနည်းငယ်သာ နားလည်မှုရှိကြောင့် ရှင်းလင်းစွာ ပြသထားပြီးဖြစ်သည်။

ငါးတို့မှ လူထဲထံသို့ ပေးပို့သော အသိပညာပေးမှုများတွင် ယဉ်ကျေးမှုမှတော့အားလုံးကို ယခင်က အတိုင်းတန်ဖိုးထားရန် ပြောဆိုထားခြင်းသည် ထိုဓမ္မလုံးတမ်းများထဲမှ အများအပြားသည် မြန်မာ့လွှာအဖွဲ့အစည်းအတွင်း အမျိုးသမီးများအား နိမ့်ကျသူများ အဖြစ် အသက်သွင်းထားခြင်းဖြစ်ကြောင်းကို သတိမမှု အလေးမထားကြောင်း ဖော်ပြုလိုက်ခြင်းဖြစ်ပြီး ထိုသို့သော ပညာပေးမှုများကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးများ၏ အရည်အချင်းနှင့် လုပ်ဆောင်မှုများအား ပုံစံခွက်ထဲသို့ ဆက်လက်ထည့်သွင်းထားလိုသည့် သဘောထားများကို ပေါ်လှင်စေသည်။

အမျိုးသမီးများနှင့်ပါတ်သက်သည့် ဓလေ့ထုံးတစ်နှင့် စကားပုံများ

မြန်မာ -

‘သားကိုသခင်၊ လင်ကိုဘုရား’

ချင်း -

‘အမျိုးသမီးတွေရဲ့ ဗဟိုသတေသန ရေတွင်းဝကိုတောင် မကျော်ဘူး’

‘ဒေါမ်ထောင်သည်အမျိုးသမီးနှင့် ခြစ်ည်းရိုးအပျက်ကို အချိန်မရွေး အစားထိုးနိုင်တယ်။’

ပလောင် -

‘အမျိုးသမီးများသည် လွယ်အိတ်နှင့်တူ၍ အမျိုးသားများသည် အိမ်တိုင်နှင့်တူသည်။’

‘အမျိုးသမီးတွေတော်တယ်ဆိုတာ ယောက်ဗျားလေလည်သလောက်ပစ္စိသည်။’

လားဟူ -

‘ခွေးမအြိုးမလှပ်ရင် ခွေးထီးမလာဘူး’

ရှမ်း -

‘နေးက ငင်ပွန်းကို လေးစားတယ်၊ တိုင့်စွာနှင့်တွောက သူတို့သင်ကိုလေးစားတယ်။’

မြန်မာနိုင်ငံရှိ အလွန်များပြားသော တိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးစံမှာ ဖိုဝင်ကြိုးစီးရေး အသွင်ဆောင်သည်။ အများစု ပြောသော စကားပုံများမှာ (အထက်ဖော်ပြပါ ယေားထဲတွင် တွေ့နိုင်သကဲ့သို့) အမျိုးသမီးများအား လွန်စွာမိုက်မဲသောသူများ၊ အသိဉာဏ်မရှိသူများ၊ အသုံးပြုခြိုးပါက လွင့်ပစ်ရန် လွယ်ကူသောအရာများ၊ သဘာဝမျေားသော ကျေးကွန်များ၊ အလုပ်အကျွေးပြုသူများနှင့် အမျိုးသားများသည် အရေးကြီးသော နေရာများတွင် ရှိနေချိန်တွင် အမျိုးသမီးများကို ခုတိယနေရာတွင်သာထားသော စကားပုံများ၊ အယူအဆများသာ ဖြစ်သည်။

MNCWA ၅၏ အင်တာနက်ဝက်ဘ်ဆိုက်အရ -

မြန်မာမိသားစုများတွင် ငင်ပွန်းနှင့် နေးသည်တို့သည် အိမ်ထောင့်တာဝန်များကို ညီမျှစွာခေတာ ဝန်ယူကြသည်။ ငင်ပွန်းသည့်မှ မိသားစုအတွက် လိုအပ်သော ငွေကြေားကို ထောက်ပဲခဲ့ခြင်း၊ နေးသည်များမှာ မိသားစုအတွင်း လိုအပ်သော အစားအစာ၊ အဝတ်အစား များနှင့် ကျောင်းပညာရေးစာသည့် လိုအပ်သည်များကို စီမံခိုခဲ့ရသည်။ အမျိုးသမီးများ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အပြင်ထွက်၍ အလုပ်လုပ်နိုင်သောလည်း ငါးတို့သည် မိသားစုအား ထိန်းသိမ်းစောင့်ရောက်ရန်လည်း တာဝန်အရှိစုံပုဂ္ဂိုလ်ဖြစ်သည်။ လူအဖွဲ့အစည်း အတွင်းနှင့် နေအိမ်အတွင်းတွင်ပါ သဟဇာတဖြစ်သော၊ ပျော်ရွှေ့သောဘဝကို ဦးဆောင်ရန် ဆန်ရှိသော အမျိုးသမီးများအတွက် ထို တာဝန်နစ်ခု စလုံးသည် ဟန်ချက်ညီရန် လိုအပ်သည်။ တခုသတိပြုရန်မှာ မိမိတို့မိသားစု၏ တန်ဖိုးနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို မချိုးဖောက်မိစေရန် လိုအပ်သည်။¹⁷

စစ်အစိုးရမှ ဟိုရီးယွားပုံသဏ္ဌာန်နှင့် အရှက်အကြောက်တရားဟူသည့် ထောရပါဒုပွဲဘာသာတွင် ပါဝင်သော ဂုဏ်သိက္ခာပိုင်း ဆိုင်ရာ ထိန်းသိမ်းစောင့်ရောက်ရမည့် တရားနှစ်ပါးကို မြန်မာအမျိုးသမီးများ၏ ယဉ်ကျော်မှတာဝန်အဖြစ် ရည်ညွှန်းကိုးကားထားသည်။¹⁸ သာမန်အားဖြင့် ပုံချိန်သာသော သဟဇာတရားတွင် ထိုစည်းမျဉ်းများမှာ လူသားများ၏ အပြုအမှန် ကျင့်ဝတ်များဆိုင်ရာ စည်းချေရန် အတွက် အမျိုးသမီးများနှင့် အမျိုးသား များ နှစ်ဖက်စလုံးပေါ်တွင် ညီမျှစွာ ဆက်စပ်သက်ဆိုင်နေသည်။

စစ်အစိုးရမျေားသော အချက်အလက်များတွင် ငင်ပွန်းနှင့် စွေးမျိုးများအား ရှိသောကျိုးနှင့်သော၊ နှိမ့်ချုပ် မကြားဝါသော အပြုအမှုများ ရှိသည့် အမျိုးသမီးများကို အမျိုးသမီးကောင်းများအဖြစ် ပုံဖော်ထားသည်။ လက်မထပ်ပနေရန် ဆုံးဖြတ်သော အမျိုးသမီးများ၊ ကွာရှင်းပြတ်စဲထားသော အမျိုးသမီးများ (တခုလပ်များ)၊ အမျိုးသမီးချင်းလိုင်တူချစ်သူ (ယောက်ဗျားလျှာ)များနှင့် ငါးပွားရေး အခြေ

အနေများကြောင့် ကလေးမယူရန် ဆုံးဖြတ်ထားသော အမျိုးသမီးများအတွက်မှာမူ စစ်အာဏာရှင်လက်အောက်ရှိ မြန်မာနိုင်ငံမှာ နေရာကျဉ်း မြောင်းလွန်းလှသည်။

နိုင်ငံအတွက်ရှိ အမျိုးသမီးများအတွက် အများသမီးများနည်းတူ တူညီသော သတိပေးတားမြစ်ချက်များ မရှိသော်လည်း အမျိုးသမီးများအတွက်မူ ယဉ်ကျေးမှုဓလ္လုထံးစံ၊ စံတန်စိုးများကို အစဉ်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရန် တည်ရှိနေစေသည်။

မြန်မာနိုင်ငံမှာ တကဗ္ဗာလုံး တံခါးဖွင့်စနစ်ကျင့်သုံးလာသည်နှင့်အညီ နိုင်ငံတကာ လွှမ်းမိုးမှုများ ဝင်ရောက်လာခြင်းကြောင့် တစ်တွဲခုသော အတိုင်းအတာအထိ မြန်မာယဉ်ကျေးမှု စေလေ့ထုံးတမ်း၏ခံများမှာ ဒီအားပေးခံနေရပြီး ယခုအခါ လူအဖွဲ့အစည်းအတွက် စိုးရိုမိုက်ငါး ဖြစ်ပွားရမည့် မြန်မာယဉ်ကျေးမှု အမွှေအနှစ်များ၊ မြန်မာ့လူအဖွဲ့အစည်း၏ စရိတ်အ ပြုအာများကို ပပျောက်မသွားစေရန်၊ ထိန်းသိမ်းစောင့်ရှောက်သွားရန်အတွက် အစီအစဉ်များ ချမှတ်ကာ ကြိုးစားဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံလုံးခိုင်ရာ အမျိုးသမီးရေးရာက်မတီ ယဉ်ကျေးမှုရေးရာဌာန မှ မြန်မာအမျိုးသမီးယောက်များကို မြန်မာ့ယဉ်ကျေးမှုမှုများ ထိန်းသိမ်းရန်၊ မိမိနိုင်ငံရှိ လူမျိုးများကို ချစ်ခင်လေးစားရန်၊ မိဘဆရာနှင့် သက်ကြီးရွယ်အိများအား တန်စိုးထားလေးစားရန်၊ မိသားစုနှင့် လူအဖွဲ့အစည်းကို ချစ်မြတ်နိုးကာကွယ်ရန်နှင့် ငါးတို့၏ ဂုဏ်သိက္ခာများအား လေးစားရေးပြုခြင်း ကာကွယ်စောင့်ရှောက်မှုပေးနို့ကို အစဉ်အားပေးလျက်ရှိသည်။^၅

မြန်မာ့လူမှုနယ်ပယ်ရှိ နေရာအတော်များများတွင် အမိန့်ကြိုးဆောင်သူများများဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့မြန်မာနိုင်ငံယဉ်ကျေးမှုကို စစ်တပ်မှ အားကောင်းစွာ ချုပ်ကိုင်ထားသောကြောင့်ဖြစ်သည်။

စစ်တပ်မှ ကျေးရွာတိုင်း၊ ကျေးရွာတိုင်း၊ မြို့များနှင့် အုပ်ချုပ်ရေးပိုင်း ဌာနတိုင်းအဆင့်တိုင်းတွင် ငါး၏အားကောင်းကို ဖြန့်ကျက် ထားပြီး အခြေအနေတိုင်းတွင်လည်း အာဏာနှင့် ရာထူးများ ပါဝင်ပတ်သက် နေသည်။

တရီ့နတည်းဦးပင် အမျိုးသမီးများသည် မြန်မာ့တပ်မတော်၏ သူနာပြုအဖွဲ့များတွင် လုပ်ကိုင်နေကြသည်။ တကယ်တစ်ဦးမှ လက်ရှိ ကာလ လက်နက်ကိုင်အဖွဲ့အတွင်း ငါးတို့သည် မည်သည့်အနေးကဗျားတွင်မှ ပါဝင်ပတ်သက်ခြင်း မရှိပေါ့၊ ထို့အပြင် အမျိုးသမီးများ သည် လက်နက်ကိုင် စစ်တပ်၊ ရေတပ်နှင့် လေတပ် များအတွင်း တဲထဲဝင်ဝင်ပါဝင်၍ တာဝန်ယူရန်အတွက် စံဆောင်းခံခြင်း မဟုတ်ပေါ့။ အကျဉ်းကြောင့်ဆိုသော် မြန်မာ့တပ်မတော်အတွင်းတွင် အမျိုးသမီးတိုးမှ ပပါသောကြောင့်ဖြစ်သည်။ အတိုက်အခံ ဒီမိမိကရေးစားအဖွဲ့ဝင် ဖူးများပေါ် မြန်မာနိုင်ငံတွင် အမျိုးသမီးများခေါင်းဆောင်မှုနှင့် ဆုံးဖြတ်ချက်ချိန်းဆောင်ရွက်သော ရာထူးအဆင့်များတွင် မရှိပေါ့။

လူထုကိုယ်စားပြုသော နေရာတိုင်းတွင် အမျိုးသမီးများသည် တကယ်တစ်ဦးအားဖြင့် အမျိုးသမီးများ၏ နေရာကိုခုတုယူဆရန်အတွက် ကျား-မ ခွဲခြား ဆက်ဆံခံရမှုများနှင့် ပတ်သက်၍ အမိန့်ပြု ဖွဲ့စိုးခြုံချက်နှင့်အညီ လုပ်ဆောင်ရမည့် တိကျသော တာဝန်ယူမှု၊ တာဝန်ခံမှုများကို ဖွဲ့စည်းပုံအခြေခံပြုအတွင်း တရားဝင်ရေးသားဖော်ပြုပေးရန်။

- နိုင်ငံတော်၏ ကဗျာတရပ်အဖြစ် ခွဲခြားဆက်ဆံရမှုများကို တားဆီးရန်အတွက် ကျား-မ ခွဲခြား ဆက်ဆံခံရမှုများနှင့် ပတ်သက်၍ အမိန့်ပြု ဖွဲ့စိုးခြုံချက်နှင့်အညီ လုပ်ဆောင်ရမည့် တိကျသော တာဝန်ယူမှု၊ တာဝန်ခံမှုများကို ဖွဲ့စည်းပုံအခြေခံပြုအတွင်း တရားဝင်ရေးသားဖော်ပြုပေးရန်။
- လိပ်ငါးဆိုင်ရာနှင့် ကျားမကွဲပြားမှုအပေါ် အခြေခံ၍ ဖြစ်ပေါ်လေသော အကြမ်းပက်မှုများကို ကာကွယ်ရန်အတွက် ရေးသားထားသော ပြုလုပ်တွင်းပြုပြင်ဆုံးအားဖြင့် ပြုလုပ်တွင်းပြုပြင်ဆုံးအားဖြင့် အမျိုးသမီးများအတွက် ပြုလုပ်တွင်းပြုပြင်ဆုံးအားဖြင့် မြန်မာ့ဥပဒေကို သင့်တော်ပေါ်လိုအပ်အောင် ပြုလုပ်တွင်းပြုပြင်ဆုံးအားဖြင့် အမျိုးသမီးများအား တို့အား အမျိုးသမီးများအား အပေါ် အဝင် စစ်တပ်အဖွဲ့ဝင်အားထမ်းအားလုံးကို ဥပဒေကြောင်းအား အရေးယူရန်နှင့် ငါးတို့၏ ပြုမှုများအလိုက် အပြောင်းလဲမှုများအား ကျခံမှုရှိစေရေးကို သေချာစွာ လုပ်ဆောင်ရန်။

- အစိုးရအရာရှိများနှင့် စစ်တပ်ဆိုင်ရာ အဖွဲ့ဝင်များအားလုံးအား ကျားမဆိုင်ရာ အသိပညာပေးမှု သင်တန်းများ ပြု လုပ်ရန် အတွက် အထူးအလုပ်အဖွဲ့ ဖွဲ့စည်းပေးရန်။
- အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ကျားမတန်းတူရေးရှိရန် ရည်ရွယ်သည့် ထိရောက်သော လုပ်ရှားမှုများ၊ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန် သင့်လျော်သော ဘဏ္ဍာဒွေများ သတ်မှတ်ပေးရမည့်အပြင် အမျိုးသမီးရေးရာအတွက် တာဝန်ရှိသော ဝန်ကြီးဌာနမှ ထိုလုပ်ငန်းများလုပ်ဆောင်သော ဝန်ထမ်းများ အပါအဝင် လိုအပ်သည့် အရင်းအမြစ်များကို လုပ်လောက်စွာ တာဝန်ယူဖြည့်ဆည်းပေးရန်။
- စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများနှင့် လွှတ်လပ်သော အေသာဆိုင်ရာ အဖွဲ့အစည်းများ လွှတ်လပ်စွာ ဖွဲ့စည်းခြင်းအား ကန့်သတ်ချင်ချယ်ထားသော ဥပဒေများအား အမြန်ဆုံး ပြန်လည်ပြင်ဆင်ပေးရန်။^{၁၆}
- အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် ဆုံးဖြတ်ချက်ချသော နေရာများ အပါ အဝင် နိုင်ငံရေးတွင် အနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်နိုင်ရန် အာမခံချက်ပေးနိုင်သော ယာယိအထူးစီမံချက်ကို အကောင်အထည်ဖော်ရန်။
- အမျိုးသမီးများအပေါ် ပုံသေသတ်မှတ်ထားမှုများကို ပြန်လည်တိုက်ဖြတ်ရန်အတွက် နိုင်ငံတော်မှ ထွက်ဝေသော သတင်းစာများ အပါအဝင် ရပ်မြင်သံကြားများ၊ လူထုဆက်သွယ်ရေး ယဉ်ယားများကို အသုံးပြု၍ သော်လည်းကောင်း၊ လူအသိင်းအပိုင်း အတွင်းဖြစ်ပေါ်နေသော ဖြစ်ရပ်များတွင် ယဉ်ကျေးမှုမှုပေလှုထုံးတမ်း အခန်းကဏ္ဍ အပြင်ဘက်မှ အမျိုးသမီးများ၏ အပြုသဘော ဆောင်သည့်ပုံစိတ်များကို ကိုယ်စား ပြန်အတွက်လည်းကောင်း လူထုပညာပေးပြုင်န်းများကို တိုးပြောင့်လုပ်ဆောင်ရန်။
- ကျားမဆိုင်ရာ ခွဲခြားဆက်ဆံခဲ့မှုနှင့်ပတ်သက်၍ စီအော်နှင့် တွဲဖက်ကာ ကျောင်းသုံးသင်ရိုးညွှန်းတန်းအတွက် သင်ကြားရန် အထောက်အကူပြုပစ္စည်းများ ထုတ်လုပ်ရန်၊ တိုးပွားအောင်လုပ်ရန်နှင့် ဂင်းအတွေးအခေါ်နှင့် ပတ်သက်၍ ထိရောက်သော ဆက်သွယ်ချက်များ သေချာစွာရရှိရန် ဆရာဖြစ်သင်တန်းများ ထောက်ပုံပေးရန် တို့အပြင် ထိုအထောက်အကူပြုပစ္စည်းများအား မြန်မာဘာသာ မဟုတ်သော တိုင်းရင်းသားဘာသာ စကားဖြင့်လည်း တိုင်းရင်းသားများ အသုံးပြုနိုင်စေရေး ထိရောက်စွာလုပ်ဆောင်ရန်။

ပုဒ်မ ၆။ လူကုန်ကူးမှု

စာချုပ်အဖွဲ့ဝင်နိုင်ငံသည် ဥပဒေပြုရေးအပါအဝင် သင့်လျော်သောနည်းလမ်းများဖြင့် အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ရောင်းဝယ်ခြင်းနှင့် အမျိုးသမီးများအားပြည့်တန်ဆာလုပ်ငန်းဖြင့် ဂေါင်းပုံဖြတ်ခြင်းတို့ကို နှိမ်နှင်းရေးကိုဆောင်ရွက်ရမည်။

ခြိုင်သုံးသင်ချက်

အမျိုးသမီးများနှင့်အမျိုးသမီးထံများသည် ငါးတို့၏မိသားစုံသာဝါရှင်သန်ပုံတည်ရေးအတွက် ဒီအားပေးမှုများကြောင့် ဝင်ငွေပို့ရသော လုပ်ငန်းများလုပ်ကိုင်ရန် မိမိတို့နေထိုင်ရာ အပေါ်အသေးစိုက်များကို စွန်းချေ၍ မြှို့ပြုများ (သို့မဟုတ်) ထိုင်းနှင့် တရာတိနိုင်ငံကဲ့သို့သော အိမ်နီးချင်းနိုင်းများသို့ ရွှေ့ပြေားအလုပ်လုပ်ကိုင်ခြင်းများ တနေ့တွေ့ခြားတိုးပွားလျက်ရှိသည်။ ငါးတို့သည် များသောအားဖြင့် နိုင်ငံသား စိစစ်ရေးကောက် (သို့မဟုတ်) ခရီးသွားအထောက်အထားမျှုံခြင်း၊ မိမိတို့သွားလိုသည့်အောကြောင်း မသိခြင်းနှင့်ရုပ်တည်ရန်အတွက် ဘာသာသကား အားနည်းခြင်းတို့ကြောင့် ယခင်မိမိတို့ထက် ခရီးသွားအတွေ့အကြံရှိသောသူများအပေါ်တွင် မြှို့ပြုရသည်။ ထို့ကြောင့် တခါတရု ငါးတို့မိမိခါအားထားသောသူများသည် အမျိုးသမီးနှင့် မိန်းကလေးထံများကို အမြတ်ထုတ်သော အတင်းအဓမ္မအလုပ်ခိုင်း စေခြင်း အတင်းအဓမ္မ လိုင်အလုပ်သမားများအဖြစ် တွန်းပို့ခြင်း စသည့်ပြစ်မှုများကို ကျူးလွန်သူများဖြစ်နေတတ်။

ဖြစ်ပေါ်နေသော ဆင်းခဲခြင်းနှင့် အလုပ်လက်မှုဖြစ်ခြင်းများသည် အမျိုးသမီးနှင့်မိန်းကလေးထံများအား အခြားနေရာအောင် စိအားပေးနေခြင်းဖြစ်ပြီး၊ စစ်အစိုးရမှ စီးပွားရေးနှင့်ကောင်းမွန်စွာ စီမံခန့်ခွဲမှု မပေးနိုင်ခြင်း၊ စစ်တပ် အသုံးစရိတ်များကို ဦးစားပေးခြင်းနှင့် လူမှုဖူလုံရေးများကို လစ်လျှော်ထားခြင်းစသော မူဝါဒများမှ တိုက်ရှိပြစ်ပေါ်နေသော ရလာဖ် တရုပင်ဖြစ်သည်။ တခါန်တည်းမှုပေး ခရီးသွားလာခြင်းများအတွက် တင်းကြပ်ထားသော စဉ်းမှုပြီးစည်းကမ်းများနှင့် စစ်အစိုးရမှ ပြုလုပ်သော လူကုန်ကူးမှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ လွယ်ကူစွာမရနိုင်သည့် အခြေအနေများလည်းရှိနေသည်။ စစ်အစိုးရ၏ အုပ်ချုပ်မှုစနစ်သည် လူကုန်ကူးမှုကိုဖြစ်ပေါ်စေသော အခြေအနေများကို တင်ပြန်အတွက် အခက်အခဲနှင့် စိန်ခေါ်မှုတရုပ်ဖြစ်နေသည်။ သို့သော်လည်း စစ်အစိုးရသည် လူကုန်ကူးမှုပြဿနာနှင့်ပတ်သက်၍ ငါးတို့လုပ်ဆောင်သော အားနည်းသည် အသိပညာ ပေးမှုများနှင့် ထိရောက်မှုမရှိနေသော လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအပေါ်အမြဲပင် ငြင်းဆိုလျက်ရှိပြီး ဤကဲ့သို့ငြင်းဆိုနေခြင်း ကြောင့် အမျိုးသမီးများ၏အခွင့်အရေးများ ပို့ပို့ပို့ရှိနေသည်။

လူကုန်ကူးမှုတိုးပွားနေခြင်း

စစ်အစိုးရမှ မြန်မာအားမျိုးသမီးများအား မြန်မာ့ခလေ့ထံးတမ်းဥပဒေအရသော်လည်းကောင်း၊ လူကုန်ကူးမှုဆန္ဒကျင်သော ဥပဒေများ အပါအဝင် တရားဝင်ဥပဒေများဖြင့် အကာအကွယ်ပေးထားကြောင်း ပြောဆိုလျက်ရှိရသည်။^{၁၇} အမှန်မှာ အမျိုးသမီးများနှင့်မိန်းကလေးထံများ အိမ်နီးချင်းနိုင်းများသို့ အထူးသွေ့ဖြင့် ထိုင်းနှင့်တရာတိနိုင်းများသို့ ကူးသန်းရောင်းဝယ်ခံရမှုများ မြင့်မားနောက်ကို အမျိုးသမီးအဖွဲ့များမှ ကောက်ယူ ထားသော မှတ်တမ်းများနှင့် ရရှိထားသော သက်သေများမှ ဖော်ပြလျက်ရှိရသည်။

ကချင်အားမျိုးသမီးအစည်းအရား (ထိုင်းနိုင်း) မှ ၂၀၀၅ ခုနှစ်တွင် ထုတ်သော ‘တွန်းလို့ခံရခြင်း’^{၁၈} အစီရင် ခံစာအာရ စစ်အစိုးရ၏ကျရှုံးနေသော မူဝါဒများမှာ လူကုန်ကူးမှုဖြစ်ပေါ်ရန်အတွက် အစိက တွန်းအားပေးသော အချက်ဖြစ်သည်ကိုတွေ့ရသည်။ ထိုအစီရင်ခံ စာတွင် စစ်အာဏာရှုံးစနစ်ကြောင့် ထိုးပွားလာသော ဆင်းရဲကြပ်တည်းမှုများ၊ စစ်အစိုးရမှ လစ်လျှော်ထားသော လူမှုဖူလုံရေး လုပ်ငန်းများနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများအတွက် အထောက်အကူမဲ့သော မူဝါဒများကြောင့် ကချင်လှုပိုင်အားမျိုးသမီးများ ငါးတို့နေရာအောင်များ အလုပ်အကိုင်ရန် ပြောင်းရွှေ့ခဲ့ခြင်းကြောင်း ပြဿနာနှင့်ပတ်သက်၍ တင်းကြုံခဲ့ရနိုင်ရှိသည်။

အောက်ပါတွေ့ဆုံးမြန်းချက်မှာ ကချင်လှုပိုင်မြောက်ရေးအဖွဲ့အစည်း၏ ချုပ်နှောင်ထားခြင်းခံနေရသော အသက် ၁၉ နှစ် အရွယ်အားမျိုးသမီးတိုးနှင့် တွေ့ဆုံးမြန်းချက်ပြီး ကချင်လှုအဖွဲ့အစည်းမှာ အမျိုးသမီးများသည် အလွယ်တကူ လူကုန်ကူးခံရနိုင်ရှိ တစ်မက လူကုန်ကူးသူအဖြစ်လည်း စွမ်းခံရနိုင်ကြောင်း ပြဿနာရှိရသည်။

ကျမက ဖန်းမောင်ခရိုင် မိုးမောက်ပြီးနယ်ထဲမှာရှိတဲ့ ရွာဝယ်လေးတွောက ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် တိန်းက ကျမ အစ်မနဲ့အတူ လိုင်စာမှာ ကာရာအိုကေဆိုင်ဖွင့်ခဲ့တယ်။ အဲဒီမှာ နေရတာအဆင်မပြုလို ကျမ အမိမိ ပြန်ခဲ့တယ်။ ပြန်ရောက်လို စက်ချုပ်သင်တန်း တလတက်နေတဲ့အချိန်မှာ ကျမ သူငယ်ချင်း မ (---) က ပန်းမောက်ပြီး နားမှာရှိတဲ့ ရှို့ဘူမှာ ကုန်ရောင်းကုန်ဝယ်လုပ်ရို စည်းရုံးတယ်။ ကျမမှာလဲ ဘာအလုပ်မှုရှိတဲ့အတွက် သူနဲ့ လိုက်သွားဖို့သဘောတူခဲ့တယ်။

ပထမ သူရဲ့ အခန်းမှာ သူနဲ့အတူနေဖြိုး သူက ကျမကို သစ်လုပ်နေးတွေရှိတဲ့ လိုင်စာပတ်ဝန်းကျင်က ကျမတို့ ဧေးရောင်းလို ရှိနိုင်မည် နေရာတွေကို ခေါ်သွားပါတယ်။ သူတို့ ကျမရဲ့ အကျိုးဝါရီးပူးဘက်လို သဘော ထားတဲ့ အတွက် ယုံကြည်ခဲ့ပါတယ်။ ဘယ်နေရာမှာမူ ဧေးရောင်းလို အဆင်မပြုနိုင်တဲ့ နေရာမတွေတဲ့အတွက် ကျမတို့ ရှို့ဘူမှာ ဧေးရောင်းလို ပြန်ခဲ့ပါတယ်။ ရှို့ဘူမှာ ရောက်တော့ စစ်ကြောင်းတိုးတယ်ခို့ပြီး ခုက ကျမကို လိုင်စာကို ဓဏ်ပြန်သွား စိုးပြောလို ကျမပြန်သွားခဲ့ပါတယ်။ လိုင်စာပြန်ရောက်တော့ လုပ်စရာအလုပ်မရှိတဲ့အတွက် ကျမအမိမိ ပြန်လာ ခဲ့ပါတယ်။ နောက်တရက်နှစ်ရက်ကြောတော့ သူက လိုင်စာမှာတွေ့တဲ့ ကျမအမေနဲ့ သူတို့ အမြန်ဆုံးလာတွေ့တဲ့ စကားပါးလိုက်တယ်။ လိုင်စာကို လိုက်သွားတိန်းမှာ ရှုတ်ကောင်းသွားရှုံး အသက် (၁၇) နှစ်အရွယ် ကျမ ယောက်မ မ (--) နဲ့ ကားတော်းထဲ စီးလာကြပါတယ်။ လိုင်စာမှာရောက်တော့ မိုးချုပ်သွားလို ယောက်မကို ကျမသွယ်ချင်း မ (--) အခန်းကို ခေါ်သွားပါတယ်။ သူတို့အချင်းချင်းက တယောက်နဲ့တယောက် အရင်တဲ့က သိကြပါတယ်။ မ (--) ကနေဖြိုးတော့ တရုတ်နှင့် ယင်္ဂါန်းမှာ တရော် ၁၅ ယုမ်နဲ့ကြုံသွားခဲတို့ ပြောတဲ့အထိ သူ့အခန်းမှာဘဲ ကျမတို့ သုံးလေးရက်နေဖြစ်တယ်။ ပြီးတော့ ကျမတို့နှစ်ယောက်တဲ့က သူက ကျမကို အရင် သွားရင်ဗိုကောင်းမယ်လို ပြောတယ်။ အဲဒီနေရာရောက်လို ကျမဖုန်းခေါ်လိုက်တော့ သူ့အန်တို့က ကျမကို ရွှေစောလ်ဟောဆိုတဲ့ ခွာကိုခေါ်သွားတယ်။ နောက်တန္ထားကျမတော့ သူနဲ့ ကျမယောက်မလိုက်လာဖြိုး အဲဒီချွှောက်တွေ့ပြုပါတယ်။

ထိန္ဒေတွင် မ (--) မ ကျမတည်းနှိုးသော အမိမိသို့လာ၍အိမ်ရှင်နှင့် စကားပြောဖြိုးသောအခါ ကျမအား နောက်တန္ထားအတွင် ယင်္ဂါန်းသို့ သွားလည်ရန် အဆင်သုံး ပြင်ထားရုံးပြောသည်။ နောက်တန္ထားတွင် ကျမ အရွယ် အမျိုးသမီးနှစ်ယောက် ကျမအား ပန်းဖြံ့ဖြိုးခေါ်သွားပြီး တရုတ်အမျိုးသားတွေကို ပြုပါတယ်။ နောက်ပြီး ကျမ ပြိုက်မပြုကိုရှင်ဗိုက်မမေးတယ်။ သူတို့ကျမကို မိုးချုပ်တဲ့အထိ တနေရာပြီးတနေရာခေါ်သွားပြီး တရုတ်အမျိုးသား တွေကို ပြုပါတယ်။ ဒါပေမဲ့ ကျမတယောက်ကိုမဲ့ မပြိုက်ဘူး။

နောက်တော့ ကျမ ‘ယောက်မ’ ကိုလ ခေါ်ပြီး ကျမလိုဘဲ လိုက်ပြုတယ်။ ကျမ ‘ယောက်မ’ ကိုကျေတော့ ယောက်ဘူး ရိုးရင် အဝတ်အစားနဲ့ ဆံပင် ပြင်လို ရေတယ် စသည်ဖြင့် သူတို့စည်းရုံးပြီးသား ပြုတယ်။ ကျမ ‘ယောက်မ’ နဲ့ ကျမ စကားပြောခွင့်ရအောင် ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ သူတို့က ကျမကို သူနဲ့တွေ့ခွင့်မပေးခဲ့ဘူး။ သူတို့က ကျမကို အမျိုးသမီးအပြုံ့ဖွံ့ဖြိုးကိုလည်တာ မကောင်းဘူး လူတွေ ကဲ့ခဲ့ကြလို မယ်လို ပြောဖြိုး အမိမ့်တဲ့ အဲဒီ

နောက် ၀၀ ရက်လောက်ကြောတော့ ကျမ ‘ယောက်မ’ ကို ယူမယ့် အမျိုးသားလာမှာဖြစ်တဲ့အတွက် ကျမ အမိရှင်က ကျမကို မီးဖိုးရောင်းမယ်ပြီး ရောင်းပြုနိုင်ပါတယ်။ ကျမက အဲဒီမှာ ထွေးသည်ပြုစိန်တဲ့အတွက် ကျမမှာ ရွေးစရာလမ်းမရှိခဲ့ဘူး။ နောက်တော့ တရုတ်အမျိုးသား (၃)ယောက် လာစကားပြောပြီး ပြန်သွားကြတယ်။ သူ တို့ ဘာတွေးပြောခဲ့ကြလဲ ကျမသိဘူး။ ဒါပေမဲ့ ကျမအမိမ်ရှင်က ကျမကို အဲဒီ အမျိုးသားကို ကျမအမိမ်ထောက်တက်အပြုံ့ ရွေးသင့်တယ်လို ပြောပါတယ်။ အဲဒီန္ဒေးက ကျမ ယောက်မနဲ့ အခြား အမျိုးသမီးနှစ်ယောက်ကတော့ ယင်္ဂါန်းမှာ ရွေးစယ်သွားကြတယ်။ ဘာတွေးပြုစိန်လဲ ဆိတ် ကျမလုံးဝ နားမလည်ဘူး။ အဲဒီကြိုး ကျမအမိမ်ရှင်ကို ဒီမှာလုပ်မယ်လို ပြောခဲ့တဲ့ အလုပ်မရှိတဲ့အတွက် ကျမအမိမ်ပြန်တော့မယ်လို ပြောလိုက် တယ်။ မ(--)က ကျမဆိုကိုလာပြီးတော့ ကျမကို ခေါ်လာခဲ့တဲ့စုံတို့တယ်။ ယောက်ကုန်တယ် စသည်ဖြင့် အောင်ဝါးပါတယ်။ ကျမ ‘ယောက်မ’ နဲ့ တွေ့ခို့ကိုလဲ သူကကျမကို ခွဲ့ခွဲ့ပြုပါဘူး။

ကျမဖတိရင်က ကျမကို လမ်းစရိတ် ဖွဲ့ ၂၀၀) လေးတယ်။ ကျမက အဲဒီလောက် ပိုက်ဆံမလိုဘူးလို့ ပြောပေမဲ့ သူက အတင်းပေးတယ်။ နောက်ပြီး ကျမကို ငွေကျပ်(၁)သိန်း ကျမ 'ယောက်မ' ရဲ့မိဘတွေဆီကို ပေးစိုးတော့ ပေးလိုက်သေးတယ်။ ကျမပြန်လာမယ့်နေ့မှာ ကျမ 'ယောက်မ' ကလည်း သူယူမယ့်အမျိုးသားဆီကို သွားတဲ့အတွက် ကျမတို့ကားတစ်စီးထဲ နီးလာတယ်။ ကျမလည်း သူဂုံးစိတ်ဆက်ပြီးတော့မှ အိမ်ကို ပြန်လာ လိုက်တယ်။ ကျမ ၂၀၀၆ ခုနှစ် ဖြော်လ (၁) ရက်နေ့မှာ အိမ်ကိုပြန်ရောက်လာတယ်။ ကျမ 'ယောက်မ' ရဲ့အိမ်ကို သွားပြီးတော့ သူတို့ပေးလိုက်တဲ့ ပိုက်ဆံနဲ့ ကျမ 'ယောက်မ' ရဲ့စာကို သူ့မိသားစုကိုပေးလိုက်တယ်။ ကျမပြန်လာ တော့ ကျမမျှ ဦးလေး (ကျမယောက်မှုအာဖေ) က ကျမကို သူ့နောက်ကိုခေတ္တလိုက်ခဲ့စွဲ ၈၀၀၈။ အဲဒီရွာကလူတွေ က ကျမကို အရမ်းစိတ်ဆိုပြီးတော့မှ ဆဲဆိုကြတယ်။ သူတို့က ကျမကို လူကုန်ကူးတဲ့သူ့ဖြော်ပြီးတော့ ခုနှစ်ပြီး ကျမကို ရိုက်သတ်ချမ်းနေကြတယ်။ အဲဒီနောက်မှာ ကျမကို ဒီအချုပ်ထဲမှာ ထည့်ထားတယ်။ ကျမအချုပ် ကျမလည်း လူကုန် ကူးခံခဲ့ရတယ်ဆိုတာ နားလည်လာတယ်။ ကျမ 'ယောက်မ' ဆီကလည်း ဘာသတင်းမှ မကြွားရတော့ဘူး။

စစ်အစိုးရမှ လူကုန်ကူးမှုအရေးကိုစွဲအား နိုင်ငံတကာမှုပေးသော တရားဝင်မှုရှိရန်အတွက် အမြတ်ထုတ် အသုံးချမှေခြင်း။

စစ်အစိုးရသည် ဘဏ္ဍာဇာန်ကပင် မြန်မာနိုင်ငံ၏ လူကုန်ကူးမှုအခြေအနေနှင့် ပတ်သက်၍အသုံးပေါင်းရာ ညီလာခံများတက်ရောက်ပြီး လူကုန်ကူးမှုနှင့်ပတ်သက်၍ စာတမ်းများကို ပတ်ပြခြင်းစသည် နိုင်ငံတကာအဆင့် ဆွေးနွေးညို့နိုင်းမှုများကို ပြုလုပ်လျက်ရှိသည်။ ၁၉၉၈ ခုနှစ် တွင် စစ်အစိုးရမှ ပြည်နယ်အဆင့်မှတ်၍ ကျေးရွာအဆင့်အထိ အမျိုးသမီးများအား လူကုန်ကူးမှုကို တားဆီးရန်အတွက် တန်င်းလုံး အတိုင်း အတာဖြင့် ယဉ်ရားတရား စတင်လိုက်ကြောင်း ကြော်ခဲ့သည်။ ငါးတို့၏ လူကုန်ကူးမှုကို ဆန့်ကျင်သော လူပ်ရှားမှုများ၏ တိုးတက်မှုများကို စစ်အစိုးရ၏ သတင်းစာများနှင့်ရေဒီယိုများတွင် ပုံမှန်ကြော်ပြောလေ့ရှိသည်။

မကြာသေးသော နှစ်များတွင်း စစ်အစိုးရသည် လူကုန်ကူးမှုများနှင့်ပတ်သက်သည့် အကြောင်း အရာများ အပါအဝင် နိုင်ငံများပြုတ်ကျော်၍အကွက်ချကျွေးလွန်သောရာအဝတ်များဆိုင်ရာသဘောတူစာချုပ် နှင့် ငါးတို့၏ နောက်ဆက်တွဲများ စသည့် နိုင်ငံတကာယဉ်ရားများအား အမျိုးသမီးနှင့် ကလေးထံများ လူကုန်ကူးခံမှုများကို တားဆီးရန်၊ ချော်နှုန်းရန်နှင့် ကျူးလွန်သူအား အပြည်ပေးအရေးယူရန်အတွက် လက်မှတ်ထိုးခဲ့သည်။ ငါးလုပ်ငန်းများကို ကုလသမဂ္ဂအောဂျိစီများနှင့် အိုးရမဟုတ်သော အဖွဲ့အစည်းများဖြင့် အတူလုပ်ကိုင်လျက်ရှိပြီး။ ၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် အဆင့်မြင့် COMMIT^{၁၁} အစဉ်းအဝေးကို ရန်ကုန်၌ မဲခေါင်အော် နိုင်ငံ(၆)နိုင်ငံမှ ပူးပေါင်း၍ကျင်းမှုပဲခဲ့သည်။

၂၀၀၅ ခုနှစ်အတွင်း စစ်အစိုးရသည် လူကုန်ကူးမှုဆန့်ကျင်သော ဥပဒေပြုရေးကို နိုင်ငံတကာ ကျမ်းကျင်သူများ၏ အကူအညီဖြင့် ဥပဒေမှုကြမ်းစတင်ခဲ့သည်။ လူကုန်ကူးမှုကို ဆန့်ကျင်သော ဥပဒေအသစ်ကို ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလတွင် အတည်ပြုနိုင်ခဲ့သည်။ ထိုဥပဒေအသစ်အောက်တွင် အမျိုးသမီးနှင့် ကလေး သူလယ်များကို လူကုန်ကူးမှုပြုသူသည် ထောင် ၁၀ နှစ်မှ တသက်တကျန်းထိ ကျော်ရနိုင်ပြီး လူကုန်ကူးမှုနှင့် ပတ်သက်သော စုံစမ်းစစ်ဆေးမှုများအာရ လာသုစားသော အာစိုးရအရာရှာရှိများသည် ထောင် ၃ နှစ်မှ ၇ နှစ်အထိကျခဲ့ရနိုင်ကြောင်းပါဝင်သည်။

လူကုန်ကူးခံရသော ဆယ်ကျော်သက်နှစ်ပြီးအား ကယ်ဆယ်လိုက်ခြင်း။

ရှုံးပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်နေ့ ဆယ်ကျော်သက် နှစ်ပြီးအား အာကာပိုင်များမှ တဖက်နိုင်း ဖြစ်သော တရုတ် နိုင်ငံ ရွှေလီပြီးမှ အာကာပိုင်များနှင့် မေလ ၇ ရက်နေ့တွင် ဆွေးနွေးညို့နိုင်းမှုအပြီး၌ ကယ်တင်လိုက် နိုင်သည်။

ကွတ်ခိုင်မြို့နယ်၊ မန်တုန်ရာမှ မဖော်ပွဲနှစ်ပဲ အပါအဝင် အမျိုးသမီးထံများ တော်းနိုင်ငံတွင် အရောင်းစားခံရ သောအခါ ငါးတို့၏ မိဘများမှ မူဆယ် ရဲစာန်းသို့ မေလ ၄ ရက်နေ့တွင် တိုင်ကြားသောကြောင်း အာကာပိုင် များမှ လူကုန်ကူးသူ မူဆယ်မြို့၊ ဟုမွေ့မှု မဗုံးမူးအား အမှုဖွဲ့ခဲ့သည်။

မူဆယ်ရှိ လူကုန်ကူးမှုတိုက်ဖျက်ရေး အတုံးအဖွဲ့မှု မေလ ၇ ရက်နေ့တွင် မဗုံးမူးမှု၏ မှတ်တမ်းစာအပ်အတွင်းတွင် တွေ့သော

ဖြစ်နိုင်ချေရှိသည့် ဖုန်းနံပါတ်များကို ခေါ်ရာမှ လေးယောက်အတွင်းမှ နှစ်ယောက်ဖြစ်သော မကိုင်ကျွန်း အသက် (၁၅) နှစ်နှင့် မကျွန်းမေချင်း အသက် (၁၆) နှစ်တို့မှာ တပက်နိုင်ငံ ဆောက်တွဲမျိုး ရောင်းစားသူ၏ လက်ထဲတွင်သာရှိသေး၍ နောက်တနေ့တွင် ထိနိုင်တို့ လွန်လင်းနှင့် ကျွန်းဖုန်းမြို့သို့ခေါ်ဆောင် သွားရန် ပြင်ဆင်နေကြောင်း သိရသည်။

အာဏာပိုင်များမှ ထိအမျိုးသမီးယောက်အား ကယ်ဆယ်ရှိအတွက် ချက်ချွင်းပြင်ဆင်ခဲ့သည်။ ထိနေ့ ညနေ (၆) နာရီ ၂၉ တရာတ်နိုင်ငံ ရွှေလိုရှိ အာဏာပိုင်များနှင့် ပူးပေါ်ချို့ ဆောက်တွမ်၊ တားခွန်းရွှေရှိ အမျိုးသမီး ထိနှစ်လို့အား ကယ်တ်နိုင်ခဲ့သည်။ အာဏာပိုင်များမှ ထိအမျိုးသမီးယောက်အား မူဆယ်ရှိ လူကုန်ကူးမှ တိုက်ဖျက်သော အထူးအဖွဲ့၏လက်သို့ အပေါ်နှံခဲ့သည်။ ထိအမျိုးသမီးများ၏ ပြောပြချက်များအရ ငါးတို့ လေးဦးမှာ တယောက်လျှင် ယွမ် ၄၀၀ နှင့် လွန်ခဲ့သော ၂ လဆန့်က ရောင်းစားခဲ့ခဲ့ပြီး လိပ်ပိုင်းဆိုင်ရာ စောက်မှုများ နှင့် အလုပ်ကြမ်းများ လုပ်ကိုင်ခဲ့ရကြောင်းသိရှိရသည်။

အသေခံ အာဏာပိုင်များ၏ ပိုမိုတင်းကြပ်လာသော စည်းကမ်းတင်းကြပ်မှုများနှင့် အတင်းအကြပ် ငွေကြေးတောင်းယူမှုများကို ပြစ်ပေါ် စေသော လူကုန်ကူးမှုဆန်းကြပ်ရေးလှပ်ရှားမှုများ

စစ်အစိုးရမှလူကုန်ကူးမှုနှင့် ပတ်သက်၍ နိုင်ငံတကာစာချုပ်များ လက်မှတ်ထိုးခြင်းများနှင့် အသေဆိုင်ရာလူကုန်ကူးမှု ဆန်းကြပ်ရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေချိန်တွင် မြန်မာနိုင်ငံအတွင်းရှိ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ဆောင်ချက်များမှာ တိုးတက်မှု လုံးဝမရှိသည့်အပြင် စစ်အစိုးရအာဏာပိုင်များသည် အမျိုးသမီးနှင့် မိန်းကလေးယောက်များအတွက် တားမြစ်ချက် စည်းမျဉ်း စည်းကမ်းများအား အတည်ပြုကာ လူကုန်ကူးမှုများအရေးနှင့်ပတ်သက်၍ အမြတ်ထုတ်လျက်ရှိသည်။

၁၉၉၇ ခုနှစ်အတွင်းတွင် စစ်အစိုးရ၏အသေဆိုင်ရာ အာဏာပိုင်၏ အမိန့်အရ၏။ ရှစ်းပြည်နယ် အရှေ့ဘက်၌ အသက် ၁၆ နှစ်မှ ၂၀၁၅ ခုနှစ်အတွင်းရှိ အမျိုးသမီးများသည် အုပ်ထိန်းသူများမပါဘဲ ထိုင်းနယ်စပ်သို့ ခရီးသွားလာခြင်းကို တားမြစ်ထားခဲ့သည်။။။ ငါးတို့ လုံးဝမရှိသည်။။။ ငါးတို့ အခြေအနေများကြောင့် ထိုင်းနိုင်သို့ ထွက်ကြချို့ မိသားစုံမှုနှင့် မိမိတို့ဘဝရပ်တည်ရှိနှစ်အတွက် သွားရောက်အလုပ်လုပ် ကိုင်သော အမျိုးသမီးယောက်များသည် နယ်စပ်သို့ ရောက်ရန် အာဏာပိုင်များကို ငွေကြေးများပေးခြင်းဖြင့် လာသံပေး၍ ခရီးသွားရခြင်းနည်းလမ်းကိုရှာဖွေလာကြရသည်။ ၂၀၀၄ ခုနှစ်မှာရ၍ ထိုအသေဆိုင်ရာ အမျိုးသမီးယောက်များသည် လူကုန်ကူးမှုများ အုပ်များကို တားမြစ်သည့် အနေဖြင့် နယ်စပ်သို့ ခရီးသွားလာရန်အတွက် အသေဆိုင်ရာ မြန်မာအမျိုးသမီးရေးရာအဖွဲ့၏ ဒွေ့ပြုချက်ထောက်ခံစာ လိုအပ်လာသည်။ အမှန်လက်တွေ့မှုမှု ငါးတို့လုပ်နေးစဉ်သည် မြန်မာအမျိုးသမီးရေးရာအဖွဲ့အတွက် အတင်းအဓမ္မငွောင်းခံသော လုပ်ငန်းစဉ်အဖြစ် ပြောင်းလဲခဲ့သည်။ ၂၀၀၆ ခုနှစ်အစောပိုင်းတွင် မြန်မာအမျိုးသမီးရေးရာအဖွဲ့မှ ခွင့်ပြုချက်ထောက်ခံစာ ရရန်အတွက် ငွေကျော် (၂) သိန်း (အမေရိကန်ဒေါ်လာ ၂၀၀) ပေးရသည်။။။

စစ်အစိုးရ၏ လူကုန်ကူးမှုကို ဆန့်ကျင်သော ဥပဒေအသစ်ကို စက်တင်ဘာလ ၂၀၀၅ ခုနှစ်တွင် ကြော်ပြီးနောက် အသေဆိုင်ရာအာဏာပိုင်များ၏ ဥပဒေအသစ်အရ လူအများ ထိုင်းနိုင်သို့ ခရီးသွားလာခြင်းကို တားမြစ်ထိန်းချုပ်သည် လုပ်ရှားမှုများဟုဆိုကာ အာဏာပိုင်များသည် သန်းခေါ်စာရင်းများနှင့် မိသားစုံဝင်များကို စစ်ဆေးခြင်းများ စတုပြုလုပ်လာပြီး အကယ်၍နာမည်မှုတူလျှင် အတင်းအဓမ္မ ငွေကြေးတောင်းခံခြင်းများကို ပြုလုပ်ရန်အတွက် ငွေကျော် ၅၀၀၀ မှ ၇၀၀၀ (အမေရိကန် ၅ - ၇ ဒေါ်လာ) ထိတောင်းခံခြင်းများလည်း ပါဝင်သည်။ ထိုမှုမှာ အာဏာပိုင်များသည် လူအများ၏ လုပ်ရှားမှုများကို အနီးက် စောင့်ကြည့်ရန်ဟု အကြောင်းပြုချက်ဖြင့် ညွှေ့စာရင်းတိုင်ခြင်းများအတွက် ကန့်သတ်ချက်၊ တားမြစ်ချက်များကို အတည်ပြုခဲ့သည်။။။

လူကုန်ကူးသူများအဖြစ် မဗုဒ်မက်န် တရားစွဲခံရခြင်းများကြောင့် အမျိုးသမီးများအခက်အခဲတွေ့နေရခြင်း

စစ်အစိုးရ၏ လူကုန်ကူးမှုအား တိုက်ဖျက်ခြင်းလုပ်ရှားမှုများသည် အကာအကွယ်ခြင်းထက် ထိနိုင်နာမှုများက ပိုမှုများနေသည်။ ငါးတို့၏ သတင်းစာများနှင့် အသေဆိုင်ရာဆုံးရပ်များတွင်မှ လူကုန်ကူးမှု ပပေါ်ရေးနှင့်ပတ်သက်သော ငါးတို့၏ အောင်မြင်မှုများကို ဂုဏ်ယူစွာပြောလေ့ရှိပြီး ငါးတို့အခို့အရ ဖမ်းချိုးမိသောလူကုန်ကူးသူများနှင့် တရားစွဲခံရခြင်းသော အချက်အလက်များကို ပြုသလေ့ရှိသည်။

မည်သို့ပင်ဖြစ်စေ အာဏာပိုင်များ၏ လူကုန်ကူးသူအဖြစ် မမှန်မကန့်စွဲခံရ၍ အဖမ်းခံရသော အပြစ်မရှိသည့် အမျိုးသမီးထိမ်းကျော်များ၏ အစီရင်ခံစာများလည်း ပေါ်ထွက်လာသည်။ မိန်းကလေးပယ်များမှ မိမိတို့ထက် အသက်အရွယ်ကြီးသော အမျိုးသမီးကြီးများ နှင့် ခရီးသွားခြင်းသည် စွဲခံရန်အတွက် ပို၍အလားအလာဖြစ်စေသည်။

၂၀၀၅ ခုနှစ်၏ လူကုန်ကူးမှုပေပျောက်ရေးဥပဒေအောက်တွင် ကလေးပယ်များ၊ အမျိုးသမီးနှင့်မိန်းကလေးပယ်များအား လူကုန်ကူးလျှင် ထောင်စက် ၁၀ နှစ်မှ တသက်တကျနှင့်ထိ ကျခဲရန်ဖွံ့ဖြိုးသွားပါသည်။ အထူးသဖြင့် အမျိုးသမီးတိုးတက် အမျိုးသမီးပယ်လေး တစ်ခုးတွင်သွားပါက လူကုန်ကူးသူဟု ပို၍စွဲခံရနိုင်သည့်အလားအလာရှိပါသည်။

အောက်ဖော်ပြပါဖြစ်ပို့မှန်မှာ စစ်အစိုးရ၏ လူကုန်ကူးသူများအဖြစ် မမှန်မကန့်စွဲမှုပြောင့် ဘဝပျက်ခဲ့ရသော ရှမ်းအချိုးသမီးများ၏ အကြောင်းဖြစ်ပါသည်။

အမည်	နန်းနောင့် (အမည်အရင်းမဟုတ်)
အသက်	၄၅ နှစ်
လူမျိုး	ရှမ်း

ကျမရဲ့ အမျိုးထဲက အမျိုးသမီးတွေး၊ အသက် ၂ နှစ်ကနေ ၁၈ နှစ်အတွင်းရှိတဲ့ သူ့ကလေး၊ ၄ ယောက်နဲ့ ခရီးသွား နဲ့ပါတယ်။ ရဲက ကျမတို့နဲ့ အခြားအသက် ၂၂ နှစ်အရွယ် သီးသန်ယောက်နဲ့ ခရီးသွားအမျိုးသမီးကို ရုပ်စိုင်းပြီး တော့ အသေတွင်မှာရှိတဲ့ ရဲစခန်းကို ခေါ်သွားပါတယ်။ လူကုန်ကူးတယ်ဆိတာ အဲဒီတိန်းက နားမလည် ပေမဲ့လဲ ကျမနဲ့ အဲဒီအမျိုးသမီးကို လူကုန်ကူးသူတွေချို့ပြီးတော့ စွာနဲ့ပါတယ်။ ကျမတို့ကို ခါတ်ပုံတွေရှိကြုံပြီး မိုင်းဆုံး ရဲစခန်းမှာ အချုပ် ၃ ရက်ချွဲပါတယ်။ ကျမတို့ကို စစ်ဆေးမေးမြန်းတာတွေခံရပါတယ်။ ပြီးတော့ တရားရုံးကို ခေါ်ပြီးတော့ လူကုန်ကူးမှုထဲမှာ ပါတယ်ဆိုပြီး လက်မှတ်ထိုးနိုင်းပါတယ်။ လက်မှတ်မထိုးပေးရင် အရှိက်ခံရလို့ ကျမတို့ လည်း လက်မှတ်ထိုးပေးလိုက်ရပါတယ်။

အဲဒီအမှုပြောင့် ကျမတို့ထောင် ၁၄ နှစ်ကျခဲ့ရပါတယ်။ အခြား အွေမျိုးတွေက တယောက်ကို ကျပ် ၃၀၀၀ ဆီ ထည့်ပြီးတော့ ကလေးတွေကို ဖွှေတွေအောင် ပိုက်ဆံပေးရပါတယ်။ ၄ ရက်လောက်ကြောတော့ ကျမတို့ကို မွန်လေ့ရှိ၏၊ စစ်ကိုင်းမြှိုနယ်မှုရှိတဲ့ ဘီလင်းထောင်ကို အွေလိုက်ပါတယ်။

ကျမထောင်ထဲမှာ ရှိနေတိန်းက အလုပ်ကြုံးတွေလုပ်နိုင်းပါတယ်။ တခါတေလေ ထောင်အပြင်လမ်းတွေပေါ်မှာနဲ့ တခါတေလေ ထောင်ထဲမှာ ကျောက်တိုးခဲ့ရပါတယ်။ အဲဒီအတွက်ပြောင့် ကျမအေးမှာ အလုပ်ဖြုံးပြီး နာနေတာ အန္တ ထိမပျောက်တော့ပါဘူး။ ကျမတို့ အဲဒီအလုပ်တွေကို မနက ၆ နာရီကနေ ညျဉ်နက်သန်းခေါ်ထိလုပ်ရပါတယ်။ တခါတေလေကျရင်လည်း အရှိက်ခံရပါတယ်။ ကျမနဲ့အတူတူ ထောင်ကျတဲ့ ကျမအေး နန်းလှဆိုရင် အစာ မစားနိုင်တဲ့အတွက် အဲဒီလို့ အလုပ်တွေ မလုပ်နိုင်ပဲဘူး။ တနှစ်လောက်ကြောတော့ သူခုံးသွားပါတယ်။ အခြား အမျိုးသမီးတယောက်ကြုံးတဲ့ နန်းမေကတော့ သူရဲ့ ထောင်စက် ၁၄ နှစ်ကို ပြည့်အောင်နေဖော်ရပါတယ်။ သူက ထောင်ထဲမှာ အခေါ်အခဲနဲ့ အမြှတ်းတွေ့နေရလို့ ထောင်ကနေထောင် တခါတေကိုပြုးစီးပွားစီးသေးတယ်။

ကျမကို ကျမအေး တွေ့ထောင်ဝင်စာတာခေါ်လာတွေ့ပါတယ်။ ဒါပေမဲ့ ကျမအေးသားကတော့ တခါမှမလာဘူး၊ နောက်တော့ သူအောင်ထောင်ထဲ ပြုလိုက်တယ်။ နောက်ဆုံးကျတော့ ကျမထောင်ထဲမှာ ကောင်းကောင်း မွန်မွန် နေလို့ထင်တယ် ၉ နှစ်နဲ့ ၆ လနေ့ပြီး ၂၀၀၆ နှစ်လည်လောက်မှာ ကျမကို ပြန်လှုပ်လိုက်တယ်။ ကျမ တာချိလိတ်ဘက်ကို သွားပြီးတော့ ကျမအမနဲ့ အတူနေတဲ့ ကျမရဲ့ ကလေး၊ ၂ ယောက်ဆဲကို သွားလည်ပါ တယ်။ နောက်တော့ အဲဒီမှာဘဲ ကျမ သီးသန်ဝါယာပြီး တော်တော်ကြောကြောနေဖြစ်တယ်။ အခုံ ကျမ ထိုင်းနှင့် မြောက်ပိုင်းမှာ ရှုပ်သီး ချွေတဲ့အလုပ်လုပ်နေတယ်။ ကျမ ကျနဲ့တဲ့ ကလေးတွေနဲ့ တနေ့ပြန်တွေ့ရမယ်ဆိုတဲ့ မျှော်လင့် ချက်နဲ့ ကျမအသက်ရှင်နေထိုးနေတာပါ။

မြန်မာအမျိုးသမီးရေးရာ၏ လူကုန်ကူးခံရသော အမျိုးသမီးများအား အကူအညီပေးရန် ပျက်ကွက်ခြင်းနှင့်အမျိုးသမီးတို့၏ ဂုဏ်သိက္ခာ အား လေးစားရန်ပျက်ကွက်ခြင်း

စစ်အစိုးရမှ ထိန်းချုပ်ထားသော မြန်မာအမျိုးသမီးရေးရာအဖွဲ့၏ ရည်ရွယ်ချက်တစ်မှာ အမျိုးသမီးနှင့် ကလေးငယ်များ လူကုန်ကူးခံရမှုများကို အမျိုးသမီးတာဝန်အဖြစ် အမြစ်ပြတ်ချေမြန်းရန်ဖြစ်သည်။ သို့သော်လည်း မြန်မာအမျိုးသမီးရေးရာအဖွဲ့မှ လူကုန်ကူးခံရသူ အမျိုးသမီးများအား အကူအညီပေးနိုင်မှုမှ အနည်းငယ်သာ ရှိသည်။ မြန်မာအမျိုးသမီးရေးရာအဖွဲ့မှ အမျိုးသမီးငယ်အယောက် ၂၀ ကို ကာယကံရှင်နှင့် ငါးတို့ မိသားစုများ၏ဂုဏ်သိက္ခာကို မလေးစားဘဲ ထိုင်းနိုင်ငံမှ ငါးတို့အိမ်သို့ အတင်းအကြပ်ပြန်ပို့ရာတွင် စစ်အစိုးရမှ ငါးတို့၏သတင်းများတွင် မြန်မာအမျိုးသမီးရေးရာ၏ အကူအညီပေးမှုအဖြစ် ထုတ်ဖော်ပြော ဆိုထားသည်။

ထိုင်းမြန်မာစစ်အစိုးရနှင့် ကုလသမဂ္ဂနိုင်ငံတကာ အေရှင်စီတို့၏ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်း၏ ပူးပေးဆောင်ရွက်ချက် အရ ၂၀၀၄ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် အမျိုးသမီးငယ်အယောက် ၂၀ သည် ရှင်းပြည်နယ်အရှေ့ဘက် တာချိုလိတ်မြို့ရှိ ချစ်ကြည်ရေး တံတားကို ဖြတ်ကာ စစ်အစိုးရ၏ အာကားပိုင်များ ထံသို့ လွှဲပြောင်းပေးခြင်းခံရသည်။

ထိုအမျိုးသမီးငယ်များ တာချိုလိတ်သို့ ပြန်ရောက်သောအခါ အချုပ်ခုခံထားရ၍ ထိုင်းနိုင်ငံသို့ ငါးတို့၏ဆန္ဒအရသွားခဲ့ကြသည့် တိုင် မြန်မာအမျိုးသမီးရေးရာမှ ငါးတို့အား လူကုန်ကူးခံရသူများအဖြစ် ပြောဆိုရန် အမိန့်ပေးခြင်းခံရသည်။ ထိုအထူးမှ အမျိုးသမီးတံ့ခိုးမှာ အေသခိုင်ရာ စစ်အစိုးရ အာကားပိုင်များနှင့် မြန်မာအမျိုးသမီးရေးရာမှ ကြီးများကျင်းပသော အခမ်းအနားတွင် ပါဝင်ရန် ဖြေအားပေးခြင်းခံရပြီး ထိုအခမ်းအနားတွင် သူမကို ငပ်ငွေရှာနိုင်ရန်အတွက်ဟုဆိုကာ အပ်ချုပ်စက်တလုံးပေးခဲ့သည်။ ထိုကဲ့သို့သော လုပ်ရပ်များက အမျိုးသမီးများ၏ ဂုဏ်သိက္ခာနှင့် ကိုယ်ရေးကိုယ်တာကိစ္စများကို လုံးဝလေးစားမှုမရရှိပြောင်း ပြသလျက်ရှိသည်။

မြန်မာအမျိုးသမီးရေးရာအဖွဲ့၏ ထိုင်းပိုင်းအဆင့်များမှ အာကားအလွှာသုံးစားလုပ်ခြင်းများ၊ သတင်းဌာနများ၏ အာရုံစိုက်မှု များရန်အတွက် လူကုန်ကူးခံရသော အမျိုးသမီးများအပေါ်တွင် အခွင့်ကောင်းယူချိန်တွင် နေရာအေသော်တော်များများ၌ တွေ့ခံပေးမြန်းချက်များအား ကျေးလက်တောာရှာအဆင့် မြန်မာအမျိုးသမီးရေးရာအဖွဲ့တွင် လူကုန်ကူးမှုနှင့်ပတ်သက်သော အမှုကိစ္စများနှင့် ဆက်စပ်လုပ်ဆောင်ရာတွင် လုပ်ပိုင်ခွင့်အာကားများ နည်းပါးသည်။

မွန်ပြည်နယ် ဘုရားသုံးဆူအေသုံး အသခံတိုးနှင့် ဆက်သွယ်မေးမြန်းချက်

မွန်ပြည်နယ် ဘုရားသုံးဆူအေသုံး အသခံတိုးနှင့် မြန်မာအမျိုးသမီးရေးရာအဖွဲ့၏ ထိုင်းပြောပြုချက်အရ ထိုအေသုံး မြန်မာအမျိုးသမီးများကို အကားအကွယ်ပေးရန်အတွက် လုပ်ပိုင်ခွင့်အာကား မရှိသလောက် ဖြစ်နေကြောင်း သိရသည်။ အကယ်၍ လူကုန်ကူးသုံးသမီးများ သည် မြို့နယ်အဆင့် ခရိုင်အဆင့် စစ်အစိုးရ အာကားပိုင်အရာရှိများနှင့် နီးကပ်သုများပြုစ်နေလျင် ငါးတို့အနေဖြင့် ၀၂ ရောက်စွက်ပက်၍ မရကြောင်းသိရှိရသည်။ အများအားဖြင့် လူကုန်ကူးသုံးသမီးများ မရက်နှင့် ယရက္ခားများအား လာတ်ထိုးပြီး သားဖြစ်နေသည်။

ထို့ကြောင့် အာကားပိုင်များအနေဖြင့် လူကုန်ကူးမှုများကို မသိမြင်သကဲ့သို့ ဟန်ဆောင်နေကြသည်။^{၁၁} (မွန်ပြည်နယ် ဘုရားသုံးဆူရှိ အသခံတိုးနှင့် တွေ့ခံမေးမြန်းချက်)

မြန်မာအမျိုးသမီးရေးရာအဖွဲ့မှ လူကုန်ကူးမှု အမှုကိစ္စများအား အကူအညီပေးနိုင်မှုနည်းပါးသော အခြေအနေများကို အောက်ပါအတိုင်းဖော်ပြထားသည်။ “Driven Away” အစိရင်ခံစားလည်း အောက်ပါအတိုင်းဖော်ပြထားသည်။

“၂၀၃၃ ခုနှစ် ဧပြီလ ၄ ရက်နေ့ ညနေပိုင်း ကျေနော်မရှိတော်နှင့်မှာ အသက် ၁၆ နှစ်သာရှိသေးတဲ့ ကျေနော်မြေးကို (---) နဲ့ (---) လာ၏။ သူ့သာယ်လို့ ကျေနော်မြေးကို အိမ်နှင့်ချင်းတွောက ပြောပြုလို့ သိရပါတယ်။ ကျေနော်မြေးမလေးက အရမ်းတော်တဲ့ ကလေးမလေးပါ။ သူ ၁၀ တန်း တာမေးဖျက်ဖြစ်လို့ ပိုက်ဆံလို့တယ်လို့ပြောတယ်။ ကျေနော်တို့က အရမ်းဆင်းရုပါတယ်။ ကျေနော်မြေးကို အောက်ဆုံးရတဲ့ သူ့သတင်းကတော့ အောက်တွေ့တဲ့ အောက်ပြည့်တန်ဆာရှုမှာ အရောင်း စားခံလိုက်ရတယ်ဆိုတာဘဲ။ ကျေနော်မြေးကို အောက်ပါအတိုင်းဖော်ပြထားသည်။”

မြန်မာအမျိုးသမီးရေးရာအဖွဲ့ကလည်း ဘာမှတုပြန်ချက်မလာပါဘူး။ ၂၀၀၃ ခုနှစ် နိုဝင်ဘာလမှာတော့ ငါး၏မြေးမလေးမှာ သေဆုံးသွားပြီဖြစ်ကြောင်း ဦး(--) သိရသည်။^{၁၁}

သို့ ဥက္ကဋ္ဌ
မြန်မာအမျိုးသမီးရေးရာအဖွဲ့
မြစ်ကြီးနား၊ ကချင်ပြည်နယ်

ရက်စွဲ ၄၆၅ ၂၀၀၃

- အကြောင်းအရာ။ ။ အမျိုးသမီးငယ်တိုး ငါး၏နေအီမှ ပျောက်ဆုံးသွားခြင်း။
- ၁) အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ဗုက်တ်တောင်မှ အသက် ၁၆ နှစ်အရွယ်ကျွန်ုပ်၏ မြေးမ (၉--) အား မောင် (--) နှင့် မောင် (--) တို့မှ ၂၀၀၃ ခုနှစ် ဖြောက် ၄ ရက်နေ့တွင် မြစ်ကြီးနား ဘတ်စိုင်ကား မှတ်တိုင်မှ ဖြားယောင်းသွေးဆောင်ခေါ်သွားပြီး ယနေ့အထိ သူမအကြောင်း မသိရ တော့ပါ။
- ၂) တို့ကြောင့် ကျွန်ုပ်၏ မြေးမကလေးနှင့် ဆက်စပ်၍ အထက်ပါအကြောင်းအရာအား စုစုမ်းပေးပါရန် လေးစားစွာ တောင်းဆိုအပ်ပါသည်။

တောင်းဆိုသူ
ဦး(--)

ဗုက်တ်တောင်အရပ်၊ မြစ်ကြီးနား
မိဒ္ဒါး- ဥက္ကဋ္ဌ မြန်မာအမျိုးသမီးရေးရာအဖွဲ့၊ ဗုက်တ်တောင်၊ မြစ်ကြီးနား

သို့
စခန်းများ
နံပါတ် (၁) ရဲစခန်း၊ မြစ်ကြီးနား

ရက်စွဲ ၂၀၀၃ နိုဝင်ဘာ

- အကြောင်းအရာ။ ။ ပျောက်ဆုံးနေသော အမျိုးသမီးငယ်သေဆုံးခြင်း။
- အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ မြစ်ကြီးနား၌ ဗုက်တ် တောင်အရပ်နှင့် အား ဦး ဦး (--) မြေးဖြစ်သူ မ (--) ယခု အသက် ၁၇ နှစ်သည် (ပလန နံပါတ် (၁)) နေ မောင် (--) နှင့် မောင် (--) တို့မှ ၂၀၀၃ ခုနှစ် ဖြောက် ၄ ရက်နေ့တွင်မြစ်ကြီးနား ဘတ်စိုင်ကား မှတ်တိုင်မှ ဖြားယောင်းသွေးဆောင်ခေါ်သွားပြီး ယနေ့အထိ သူမအကြောင်း မသိရတော့ပါ။

ကျွန်ုပ်၏ အိမ်နီးချင်းများဖြစ်ကြသော ဦး (--) နှင့် ဦး (--) အပါအဝင် ကျွန်ုပ်တိတိုင် သူမအကြောင်းကို နည်းမျိုးစုံဖြင့် စုစုမ်းခဲ့ပါသည်။ ထွေလာရှိမောင်းသော ဦး (--) ၏ အပြောအရ ၂၀၀၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ငါးမှ မောင် (--) နှင့် လွှာနဲ့သော နှစ်လခန့်ကတွေ့ကြောင်းနှင့် ထိအမျိုးသမီးငယ်လေး မှာသေဆုံးနေဖြစ်ကြောင်းသိရသည်။ တို့ကြောင့် (ပလန နံပါတ် ၁) နေ ဦး (--) နှင့် ဒေါ် (--) တို့၏သား မောင် (--) သည် ပြစ်မှုမှ ထွက်ပြေးနေသော ရာဇ်တော်သားဖြစ်သောကြောင့် ရဲစခန်းမှ ထိအမှုကိစ္စနှင့် ပတ်သက်၍ အရေးယူပေးပါရန် တောင်းဆိုအပ်ပါသည်။

တောင်းဆိုသူ
ဦး(--)
ဗုက်တ်တောင်အရပ်၊
မြစ်ကြီးနား၌

မိဒ္ဒါး

- ၁- ဥက္ကဋ္ဌ (ဗုက်တ်တောင်အရပ်)
၂- ဥက္ကဋ္ဌ (နံပါတ် ၁- ပလန၊ မြစ်ကြီးနား)
၃- ဥက္ကဋ္ဌ (မြစ်ကြီးနား)

လက်စားချေမှုများနှင့် ဂဏ်သိက္ခာကျဆင်းမှတိ ကြောက်ရှုံးရပါး။

လူကုန်ကူးခံရသော အပျို့သမီးများနှင့် တွေ့ဆုံးမေးမြန်းချက်များအရ ငါးတို့မှ ထိလူကုန်ကူးခံရမှုတိ အကြောင်းကြားလျှင် ထပ်ဆင်သားကောင်ဖြစ်နိုင်သော အခြေအနေများစွာရှိသည်။ လူကုန်ကူးခံရခြင်းပြင့် အကောက်အခဲများစွာဖြေရှုပြီး အကယ်၍ ထိအဖြစ် အပျက်နှင့် ပါတ်သက်၍ထုတ်ဖော်ပြောလျှင် လူအသိငါးအစိုင်း၊ ပတ်ဝန်းကျင်မှုလုပ်း၊ အပိုစ်တစ်ခြင်းနှင့် ဖယ်ကျော်ခြင်းများခံ ရသည်။

ထိုကဲ့သို့ အရှရ်နှင့်သိကွာကျမည်ကိုပြောက်ချုပ်ခြင်းများသည် အမျိုးသိုးများ လူကုန်ကူးခံရသည့် အမှုကိစ္စများကို တိုင်ပြားရန်အတွက် အလာန်ပြီးသော အဟန်အတားတချဖြစ်သည်။ တရို့န်တည်းမှာပင် လူအ သိုင်းအရိုင်း ပတ်ဝန်းကျင်မလည်း စစ်အစိုးရ အဘဏာပိုင်များမှ လူကုန်ကူးသူများနှင့် သာမန်အာဖြင့် ဆက်စပ် လျက်ရှိသည့်ကို သိထားသောပြောင့် မိမိတို့အနေဖြင့် ထိုသူများကို တရားစွဲဆိုမည်ဆိုလျှင်သော်မူ အမှုကိစ္စအတွက်မှာ မျှော်လင့်ချက်မဲ့ရုံမျှမက လူကုန်ကူးသူများ၏ လက်စားချေမှုများကိုပါ တွေ့ကြံရနိုင်သည်။

အောက်တွင်ဖော်ပထားသော တွေ့ဆုံးမြန်းချက်မှာ လူကုန်ကူးခံရသော သမီးယ်အတွက် အမှန်တရားရှာပေးနိုင် ဖြေားစားသော မိဘများမှ လူကုန်ကူးသူ၏ အသခံရများကိုလာသိထိုးမှုများကို တွေ့ရရှုမှုမက လူကုန်ကူးသူများ၏ လက်စားချေမှုကို ကြောက်ချုပ်နေရသော အခြေအနေများနှင့် ရင်ခိုင်ရသည်။

ကချင်ပြည်နယ်မှ ကျောင်းဆရာမတော်းနှင့် တွေ့ဆုံးမေးမြန်းချက်

မြန်မာနိုင်ငံအတွင်းမ တရားမဝင်ထဲက်ခွာရမှုများကြောင့် အာဏာပိုင်များ၏ အဖော်အဆီးခံရမည်ကို ပြောက်ရှုံး ရခြင်း

အမှုတရာတွင် အမျိုးသမီးတိုးသည် နယ်စပ်စစ်ဆေးရေးဂါတ်မှ မြန်မာလူဝင်မှုကြီးကြပ်ရေး၏ ထိန်းသိမ်းခြင်းခံရပြီး လူဝင်မှုကြီးကြပ်ရေးမှ ထိအမျိုးသမီးအား မြန်မာကျပ်ငွေ (၆) သိန်း (အမေရိကန်ဒေါ်လာ ၅၀၀) တောင်းကာ မပေးနိုင်လျှင် မြန်မာနိုင်ငံမှ နိုင်ငံကူးလက်မှတ်မရှိဘဲ တရာ့ဆုတင်ကိုချုပ်ကြောင့် ထောင်ဒဏ် လေးနှစ်နှင့် လေးလက္မာသိပ်ကြောင်းပြုဆိုင်ရှုသည်။

နိုင်ငံသားမှတ်ပုံတင်နှင့် နိုင်ငံကျေးလက်မှတ်များမရှိမှုကြောင့် တရားဝင်ခရီးသွားရေးကို အတားအဆီးဖြစ်ခြင်း

မြန်မာနိုင်ငံ ကျေးလက်တော့ရွှေတွင် နေထိုင်သူအများစုမှာ ဆယ်စုနှစ်ကျော် စစ်အစိုးရနှင့် တိုင်းရှင်းသား လူမျိုးစုများကဲ့သော လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် နေထိုင်ခြင်းနှင့် အစိုးမှုတောက်ပုံပေးသော လမ်းပန်းဆက်သွယ်ရေးများ မနှုန်းသောကြောင့် နိုင်းသားမှတ်ပုံတင်များ မရှိပေါ့။ မြန်မာ နိုင်ငံအတွင်း မည်သည့်နေရာသွားသွား မှတ်ပုံတင်က် စတင်ပြရသည့် အချိန်မှုပောင် အမျိုးသမီးများခရီးသွားလာခြင်းနှင့် ပြောင်းရွေ့သွားလာခြင်းများကို ပဲစားများအပေါ်တွင် လုံးဝအာမြို့ပြု၏ ခရီးသွား လာသည့်

အခြေအနေကို ရွှေးချယ်ရန် ငါးက ပို့အားဖြစ်စေခဲ့သည်။ ထိုက္ခာသို့သော အခြေအနေသည် အမျိုးသမီးများအား လူကုန်ကူး ခံရခြင်းနှင့် လိမ်လည်သွေးဆောင်ခေါ်ယူခြင်းများကို ဖြစ်စေနိုင်သောအခြေအနေများ တိုးပွားစေသည်။

အချို့ နိုင်သားမှတ်ပုံတင်ရှိသော အမျိုးသမီးများ နိုင်ကူးလက်မှတ်လျှောက်ရာတွင်လည်း အချိန်ကြောလွန်း၍ ကုန်ကျစရိတ် အလွန်များလေသည်။ နိုင်ကူးလက်မှတ်လျှောက်ရန်အတွက် အနည်းဆုံး အမေရိကန် ဒေါ်လာ ၅၀၀ ခန့်ကုန်ပြီး အမျိုးသမီးငယ် များအား လူကုန်ကူးမှုဆန်ကျင်တိုက်ဖျက်ရေး၏ တစိတ်တပိုင်းအားဖြစ် တားမြှုပ်ကန်သတ်ချက်များနှင့် စည်းမျဉ်စည်းကမ်းများ ပို၍များ သောကြာင့် အသက် ၂၅ နှစ်အောက် အမျိုး သမီးများအတွက်မူ ပို၍အကုန်အကျများလေသည်။

နှစ်အမျိုးသမီးနှင့် မေလ၊ ၂၀၁၀ တွင်တွေ့ဆုံးမြှုပ်နှံချက်

“နိုင်ကူးလက်မှတ်လျှောက်ရာမှာ နည်းလမ်းနှစ်လမ်းရှိတယ်။ တရာ့ကအေးဂျို့မှတ်ဆင့်လုပ်တာဖြစ်တယ်။ နိုင်ကူးလက်မှတ် လျှောက်ချက် ရုံးကိုစာတိပုံသွားရှိကို ရလာတဲ့ပုံကို အေးဂျို့ရင် ကျွန်တာကို အေးဂျို့က အားလုံးလိုက်လုပ် လေးတယ်။ အေးဂျို့ကဘဲ ထိုသူအတွက် အရာရှိတွေနဲ့ တိုက်ရှိက်ဆက်သွယ် အလုပ်လုပ်တယ်။ နောက်ဆုံးအဆင့် စာအုပ် သွားယူတဲ့အဆင့် ရောက်မှ နိုင်ကူးစာအုပ်လျှောက်တဲ့သူက ရုံးမှာသွားပြီးတော့ စာအုပ်သွားယူယုံဘဲ။ အဲဒီလို အေးဂျို့နဲ့ တလုပ်တည်း အဗြို့အစီး လုပ်ပေးစွဲဆိုရင် ကျပ်ငွေ (၁ သိန်း) လောက်ကုန်တယ်။ တကယ်လို့ (၇) ရက်တည်းနဲ့ ရချင်တယ်ဆိုရင် တော့ ၄၅ (၃ သိန်း) လောက် ကုန်တယ်။ နောက်တလမ်း ကတော့ ကိုယ့်ဘာသာကိုယ်လုပ်တဲ့နည်းဖြစ်တယ်။ အဲဒါက ၄၅ (၃) သောင်းလောက် ကုန်ပြီးတော့ စာအုပ်ရရှိ တလောက် ကြောတယ်။ ကိုယ့်ဘာသာကိုယ်ပုံးပုံး (၁၂) အစွန်ခွင့်ပြုချက်ပုံးပုံး”

လူကုန်ကူးခံရနိုင်သော အခြေအနေများ

အမျိုးသမီးငယ်များ လူကုန်ကူးခံရနိုင်သော အခြေအနေများဖြစ်ပေါ်ခြင်းမှာ ရွှေပြောင်းအေသီများနှင့် တိုင်းရင်းသားနယ်မြေ များတွင် ပညာရေးနှင့်ပတ်သက်၍ အခွင့်အရေးများနည်းခြင်းနှင့် ပြင်ပလောကအကြောင်း များကို လေ့လာရန်အခွင့်အရေးများနည်းခြင်း (သို့) သတင်းအချက်အလက် လုံးဝမရရှိခြင်းတို့ကြောင့်ဖြစ်သည်။

လားဟူအမျိုးသမီးတိုးမှ ငါး၏ အတွေ့အ ကြံကို ပြောပြခြင်း။

“ကျမောမည်ကတော့ မ (-) ဖြစ်ပါတယ်။ ကျမော လားဟူဖြုံးပြီးတော့ အသက်ကတော့ ၁၄ နှစ် ရှုပါပြီ။ ကျမော မှန်းပိန်း ဦးနှိန် မှာရှိတဲ့ (- -) ချာကဖြစ်ပါတယ်။ ကျမ အတန်းကျောင်း (၇) တန်းကို မှန်းပိန်းမှာဘဲ တက်ပါတယ်။ ကျမအမေဆုံးပြီးတဲ့နောက် ကျမအဖောက ကျမအမဆောင်ရှုံးကို လာလည်ပြီးတော့ ဆေးတွေပေးပေးတဲ့ လင်မယားနှစ်ယောက်ရှုံး ကလေးထိန်းလုပ်စွဲအတွက် ပြုဗြို့လိုက်ပါတယ်။ ကျမတို့ထင်တာက ပြုဗြို့ဆိုရင် တော့ ကျမောင်းတက်စွဲလည်း လွယ်ကူထင့်ပဲတယ်။ ကျမရှုံး ခုတီယိုယ် တေားပွဲပြီး တဲ့အခါမှာ ကျမအမိုက်မိုင်မိသားစုက ကင်းတို့မှာရှိတဲ့ ခူးဆွေးဖျော်ဆိုရှုံးတွေဆိုရှုံးကို ချွေးလည်းပါတယ်။ ခူးတို့အမိန်းချင်းက ကျမကို တာချို့လိုက်ပို့သွားလည်းပြောတယ်။ ဗန်ကားနဲ့ တန္ထောင်းခွဲ့ပြီး ကျမကို ခူးတို့နဲ့ လိုက်ခဲ့ပွဲ စိတ်ပါတယ်။ ကျမလည်း လိုက်သွားချင်တာနဲ့ တန္ထောင်းမှာ ဗန်ကားများပါတယ်။ အဲဒီဗန်ကားထဲမှာ ကျမအပါအဝင် မိန်းကလေးပေါ်လေး ၅ ယောက်ပါသွား ပါတယ်။ အဲဒီအထဲမှာ အသက် ၁၄ နှစ်ဘဲ ရှိသေးတဲ့ အာခါအမျိုးသမီးလေးတိုးပါပြီးတော့ ခူးက လားဟူနဲ့ ရှစ်းစကားပြော တတ်ပါတယ်။ ခူးကိုကြည့်ရတာ ပညာမတတ်တဲ့ ပုံးနှင့်လည်းကောင်းမာရေးအကြောင်း ဘာမှသိတဲ့ပုံးလောက်ပါဘူး။”

ကျမတို့ ညိုင်းမှာဘဲ ခုံးသွားကြပြီးတော့ ကျမတို့ မပျော်ပါဘူး။ စစ်ဆေးရေးပိတ်တွေရောက်တိုင်း ကားအရိုင်ဘာက ကျမတို့ကို တိတ်တိတ်ဖော်ပြုပြီးတော့ ကားကိုချိန်သွားပါတယ်။ တယောက်ယောက်နဲ့ စကားနည်း နည်းပြောပြီးတာနဲ့ ကျမတို့ ခုံးဆက်ခဲ့ပါတယ်။ နောက်တန္ထောင်းမနက် စောစောမှာ ကျမတို့ တားလေကို ရောက်သွားပါတယ်။ အခြားမိန်းကလေးပေါ်လေးတွေ စောင့်နေတဲ့ မြှစ်သေးကိုမောင်းတဲ့ ဘတ်စောက်ကို ပြောင်းစီးရပါတယ်။ အဲဒီနောက်မှာတော့ ကျမတို့ စီးချုပ်တဲ့အထိ စောင့်နေရပါတယ်။ ကျမတို့ လျေပေါ်ရောက်တော့ လျေက မြှစ်အောက်ပေါ်ပေါ်ရေးခြင်း စီးပွားရေးအကြောင်းတဲ့

လျေအကြီးဆိုကို ပြောင်းရပါတယ်။ ကြည့်ရတာ ဒီမြစ်က စထမလာတဲ့ ပြစ်ထက်ကြီးပုံရပါတယ်။ လားဟူနဲ့ အားခါ စကားပြောတတ်တဲ့ အမျိုးသမီး တယောက်ကတော့ ကျမတို့နဲ့ တားလေကို တူတူလိုက်လာဖြီးမှ ပြန်လှည့်သွားပါတယ်။ အခြား အမျိုးသမီးတယောက်က ကျမတို့ကို ပြစ်ကြောင်းတယောက် ဦးဆောင်ဆွဲသွားတယ်။ တယောလုံးမှာ ကျမအပါအဝင် အမျိုးသမီး ငယ် အယောက် ၂၀ ရှိပါတယ်။ ကျမ ဆူတို့ ဘယ်ကလာလဲ ဘယ်ချုတွေလဲဆိုတာ မသိဘူး။ ညွှန်ကိုတော့ ကုန်းပေါ့မှာ ကားအကြီးကြီးက ကျမတို့ကိုစောင့်နေပါတယ်။ အားခါ မိန့်ကလေးကို ကျမနောက်ထပ်တခါမှ မတွေ့တော့ပါဘူး။”

အကြပ်ချက်များ

- အာဏာပိုင်များမှ လူကုန်ကူးမှုကို ဆန့်ကျင်သော ဥပဒေနှင့် လမ်းညွှန်ချက်များအား အလွှာသုံးစားလုပ်၍ လူအဖွဲ့အစည်း အတွင်း ပိတ်ပင်တားဆီးမှုများ တိုးမြှုံးခြင်း မမှန်မကန် ဖမ်းဆီးခြင်းများနှင့် အပြစ် မရှိသွားမှားအား အထူးသဖြင့် အမျိုးသမီးများအား တရားစွဲဆိုခြင်းများ မလုပ်ရန်။ အထူးသဖြင့် အသက် ၂၅ နှစ်အောက်အမျိုးသမီးအား တရားဝင်အုပ်ထိန်းသွားမှား မပါဘဲ ခရီးသွား လာခြင်းကို တားမြှစ်ထားသောဥပဒေအား ချက်ချင်ရှုပ်သိမ်းပေးရမည်။
- နိုင်ငံတော်မှ နိုင်ငံတုဂ္ဂါး နိုင်ငံသားတိုင်းအတွက် နိုင်ငံသားစိစစ်ရေးကြံးများ အလွှာယ်တကူပြုလုပ်နိုင်ရန်ဆောင်ကျဉ်းပေးရမည်။
- လူကုန်ကူးမှုပြစ်စေသည့် အကြောင်းရှင်းများနှင့် ပတ်သက်သည့် အချက်အလက်များ လူထုအများသိအောင် ဖြန့်ဝေထုတိလုပ်ရာတွင် ဖြန့်ဝေသည့် သတင်းအချက်အလက်များသည် မှန်ကန်၍ လက်ရှိ ကာလနှင့်ကိုက်ညီး ယဉ်ကျေးမှုအရလည်း ထိခိုက်မှု မရှိအောင် သတိထားသင့်သည်။ ကျောင်းသင်ခန်း စာများမှတ်ဆင့် သတင်းအချက်အလက်များကို အသိပေးရန် လိုအပ်သည်။
- အမျိုးသမီးများ၏ ပညာရေးနှင့် စွမ်းရည်နှင့်တင်ရေး လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှုံးဆောင်ရွက်ရန်။
- ရေဒီယိုအစီအစဉ်နှင့် လိုအပ်သော ပစ္စည်းများအား တိုင်းရင်းသား ဘာသာစကားများဖြင့် တိုင်းရင်းသား အမျိုးသမီးနှင့် အမျိုးသမီး ထိုးယောက် အသုံးပြု နိုင်ရန်နှင့် စာမဖတ်တတ်သူများအတွက် သင့်လျော်သောပစ္စည်းများအပါအဝင် လူကုန် ကူးမှုများကို တားမြှစ်ရန်အတွက် ထိခေါ်ရောက်သော အသိပညာ၊ ဗဟိုသုတေသနများပေးသည့် စည်းရုံးလုံးဆောင်ရွက်မှုများအတွက် အစိုးရမှ ဘဏ္ဍာရေးရာ ဘဏ္ဍာရေးရေးရာ ရေးရာရေးရာ အဖွဲ့အစည်းများအား သင့်တော်၍ အကျိုးခံစားနိုင်မှုရှိသော လစာများပေးရန်။
- လူထုအခြေပြု အဖွဲ့အစည်းများ အထူးသဖြင့် အမျိုးသမီးအဖွဲ့အစည်းများအား လူကုန်ကူးခံရသွားမှုအမျိုးသမီးနှင့် မိန့်ကလေးထိုးယောက် အမျိုးသမီးထိုးယောက်မှုအား အကူအညီပေးရာတွင် တားမြှစ်ကန့်သတ်ချက်မရှိ ခွွဲပြု ရန်။
- လူကုန်ကူးခံရသော အမျိုးသမီးနှင့် အမျိုးသမီးထိုးယောက်များအား အကူအညီပေးနေသော အဖွဲ့များ အားလုံး၏ လုံခြုံရေးကို ပိုးစီးစားပေး အလေးထားရန်။
- လူကုန်ကူးခံရသော အမျိုးသမီးများ အမျိုးသမီးများနှင့် ငါးတို့ ပိုးစီးစား၏ ကိုယ်ပိုင်ဘဝနှင့် ဂုဏ်သိက္ခာများအား လေးစားရှုံး အလေးအနေထား လုပ်ဆောင်ရန်။
- အပြစ်ကျူးလွန်သွားမှု မည့်သည့်အခြေအနေကြောင့်ပိုစ်ပြစ်စေ ငါးတို့၏ တာဝန်၊ ရာထူးများကြောင့် လွတ်ပြုမှုများ မရှိစေရဘဲ ဥပဒေအရ တရားစွဲဆိုခြင်းနှင့် ထိုက်တန်သော အပြစ်ဒက် များ ချမှတ်ရန်။
- အခြားနိုင်ငံအတွင်း လူကုန်ကူးခံရ၍ တရားစွဲဆိုခြင်းနှင့် မိမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရမည် အနေအထားများကို ရင်ဆိုင် နေရသော အမျိုးသမီးနှင့် အမျိုးသမီးထိုးယောက် ဘာသာပြန်များနှင့် နှစ်သိမ့်အားပေးသည့် ဝန်ဆောင်မှုများပေးရန် အစိုးရမှ အပြည့်အဝ တာဝန်ယူရန်။
- အကျဉ်းထောင်ထဲတွင်ရှိသော လူကုန်ကူးခံရသော အမျိုးသမီးနှင့် အမျိုးသမီးထိုးယောက်များအား ငါးတို့၏ အခွင့်အရေးများ ချိုးဖောက်မှုများပေးရန်။

- ဒေသဆိုင်ရာနှင့် နိုင်ငံတကာ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများအာ အစိုးရမှ ငါးလုပ်ဆောင်ပေးရမည့် တာဝန်များ လုပ်ဆောင်ပေးခြင်း ရှိမရှိ သိနိုင်ရန်အတွက် လွတ်လပ်သော လူထုအခြေပြုအဖွဲ့များပါဝင်သော လွတ်လပ်သည့် စောင့်ကြပ် စစ်ဆေးသည့် အဖွဲ့တစ်ဖွဲ့ထားရှိရန်။
- လူကုန်ကူးခံရသော အမျိုးသမီးနှင့် အမျိုးသမီးငယ်များအတွက် အခမဲ့ ဥပဒေဝန်ဆောင်မှုများ၊ အားပေးနှစ်သိမ့်ခြင်းများ၊ ကျန်းမာရေးစောင့်ရောက်မှုများ၊ ငွေကြားအထောက်အပံ့များ၊ သင့်လျော်သော နေအိမ်များနှင့် နောက်ဆက်တွဲသင်တန်းများ တက်ရောက်ရန် အခွင့်အရေးများ ရရှိရန်။
- လူအဖွဲ့အစည်းအတွင်း အသိပညာပေးရန်နှင့် လူကုန်ကူးခံရသော (သို့မဟုတ်) အခွင့်အရေးချိုး ဖောက်ခံရသောအမျိုးသမီး နှင့် ပို့ဆောင်ရေးလုပ်ငန်းများအား နားလည်လက်ခံလာနိုင်စေရန် အမျိုးသမီးလူအခွင့်အရေးအကြောင်းကို လူထုစည်းရုံးလုံးဆောင်ရေးများ ပြုလုပ်ရန်။

ပုဒ်မ ၁၀။ ပညာရေး

စာချုပ်အဖွဲ့ဝင်နိုင်ငံမှ ပညာရေးနယ်ပယ်တွင် အမျိုးသားများနှင့် တန်းတူအခွင့်အရေးရှိစေရန်အလိုကြာ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံများကို ဖယ်ရှားရန်အတွက် အမျိုးသမီးများအား ရမရကို သေချာစေရန် သင့်လျော့စွဲရေးနှင့် ဆောင်ရွက်ရ မည်။ အထူးသဖြင့် အမျိုးသမီးနှင့် အမျိုးသားများ တန်းတူရေးအပေါ် အခြေခံသေချာ၍ -

- (၁) အသက်မွေးဝင်းကျောင်းပုံနှင့် အသက်မွေးမှုပညာ နယ်ပယ်အတွက်လည်းကောင်း၊ ကျေးလက်တောရာများ၏ မြို့ပြများနည်းတူ ဖွဲ့စည်းတည်ထောင်ထားရှိသည် ပညာရေးဌာနအမျိုးအစားအားလုံးတို့၏ ပညာသင်ကြားရေးနှင့် ဒီပလိုမာဘွဲ့များရှိရေး အတွက် အာမခံချက် ရှိစေရမည်။ ဤတန်းတူလီမျှရှိရေးသည် မြို့ပြများ အတွေထွေ၊ နည်းပညာအသက်မွေးဝင်းကျောင်းမှု အတတ်ပညာ နှင့် အဆင့်မြှင့်နည်းပညာရေးများနည်းတူ အသက်မွေးဝင်းကျောင်းမှုပညာ အမျိုးအစားလုံးတို့တွင် အာမ ခံချက်ရှိစေရမည်။
- (၂) တူညီသော သင်ရိုးညွှန်းတမ်းများ၊ စာမေးပွဲများ၊ တူညီသော အဆင့်အတန်းနှင့် အရည်အသွေးရှိသည့် ဆရာ၊ ဆရာမများ၊ တူညီသော အရည်အသွေးရှိသည့် စာသင်ကျောင်း အဆောက်အအုံများနှင့် ကျောင်းသုံးပစ္စည်း များ တန်းတူရရှိသုံးစွဲ ခွင့်ရှိစေရမည်။
- (၃) အဆင့်တိုင်းတွင် အမျိုးသမီးနှင့် အမျိုးသား အခန်းကဏ္ဍများကို ပုံစံသတ်မှတ်ထားသော အတွေးအခေါ်များနှင့် ထိုရည်ရွယ်ချက်ကို ရရှိရန်အတွက် အကူဗာသည်ပေးသော ပညာရေးစနစ်နှင့် အခြားပညာပေးပုံစံများကို သင်ရိုးညွှန်းတမ်းစာအုပ်များမှ ပြန်လည်ပြုပြင်ဆင်ထုတ်နှုတ်ခြင်း၊ ကျောင်းပညာရေးစနစ်များနှင့် သင်ကြားရေးနည်းစနစ်များကို ပြောင်းလဲခြင်းများဖြင့် ပြန်လည်ဆန်းစစ်ပြုပြင်သင့်သည်။
- (၄) အခုံပညာသင်ဆုများနှင့် အခြားပညာသင်ကြားခွင့်များကို တန်းတူညီမျှစွာ ရရှိခံစားခွင့်ရှိရမည်။
- (၅) ဆယ်ကျော်သက်များအတွက်အသုံးဝင်သော ဘာသာစကားသင်တန်းများ အပါအဝင် အထူးသဖြင့် ပညာသင်သော အရွယ်တွင် ကျောင်းမှုနှင့်တွေ့က်လိုက်ရသူများ၊ အမျိုးသမီးနှင့် အမျိုးသားများအတွက် ပညာရေးနှင့်ပတ်သက်၍ ကွာဟာချက်များ ကြောင်းပညာဆက်လက်သင်ကြားရန်အတွက် သင်တန်းများတက်ရောက်ခွင့် တူညီစွာရရှိရန် အာမခံရမည်။
- (၆) ကျောင်းသုများ ကျောင်းမှုနှင့်တွေ့က်နှင့်အည်းပါးစေရန်နှင့် အရွယ်မရောက်ခင် ကျောင်းမှုထွက်လိုက်ရသော အမျိုးသမီးများ အတွက် လုပ်ငန်းစဉ်များချုပ်တဲ့ရမည်။
- (၇) အားကစားကဏ္ဍများနှင့် ရပ်ပိုင်းဆိုင်ရာ အားကောင်းသနစွမ်းရေးများအတွက် တက်ကြွွာ ပူးပေါင်းပါဝင်ခွင့် တန်းတူရရှိရေး အာမခံချက်ရှိရမည်။
- (၈) မိသားစုံမိမိကိန်းများအပေါ်တွင် အကြံ့ဌာက်ပေးခြင်းအပါအဝင် ကျိန်းမာရေး၊ ကျိန်းမာသော မိသားစုံများ ဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် တိကျသော ပညာပေးအချက်အလက်များကို သင်ကြားခွင့် ရရှိကျင့်သုံး ခွင့်ရရှိရေး အာမခံချက်ရှိရမည်။

ခြိုင်သုံးသင်ချက်

လုတိုင်းတွင် ပညာသင်ကြားပိုင်ခွဲ့ အခွင့်အရေးရှိ၍ နိုင်ငံအစိုးရမှ တိုင်းပြည်တွင်ရှိ ကလေးကျော်များအားလုံး ပညာရေးနှင့် ပတ်သက်၍ ခံစားခွင့်ရှိစေရန်အတွက် အထောက်အပံ့ပေးရမည်။ အခြေခံပညာရေးတွင် ၂၀၀၀ ပြည့်နှစ် မဟာရည်မှန်းချက်များ (Millennium Development Goal) ကို ဖြည့်ဆည်းအကောင်အထည်ဖော်ရန်အတွက် မြန်မာနိုင်ငံတွင် အခုံ ပညာရေးစနစ်ကျင့်သုံးနေသည်ဟု စစ်အစိုးရစစ်အုပ်စုမှ အသားလွှာတ်ပြောဆိုလိုက်ရသည်။ လက်တွေ့အခြားအနေတွင်မူ ပညာရေးစနစ်ကို စစ်အစိုးရမှ လုံးဝအလေးပေးထည့်သွင်း စဉ်းစားခြင်းမရှိဘူး လျှစ်လျှောက်ထားသည်။ ကမ္မားဘက်တွင် ပြထားသော အချက်အလက်များအား စစ်အစိုးရသည် နိုင်ငံဝင်ငွေ၏ ၄၀ ရာခိုင်နှုန်း အထက်ကို ကာကွယ်ရေးခေါ် စုံငွေ၏ တပ်မတော်အတွက် သုံးနေချိန်တွင် နိုင်ငံဝင်ငွေ၏ ၁.၃ ရာခိုင်နှုန်းသာ ပညာရေးအတွက် သုံးစွဲသည်ကို တွေ့ရသည်။ နိုင်ငံတွေ့မှုံးရှိ ပညာရေးစနစ်မှုံးတွေ့မှုံးမှုံး ဆိုးရွားစွာ ပျက်စီးလျက်ရှိပြီး စာသင်ကျောင်းများနှင့် ကျောင်းဆရာ၊ ဆရာမများ (၈၀ ရာခိုင်နှုန်း အောက်ရှိသော အစိုးရ ကျောင်းမှု ကျောင်းဆရာ၊ ဆရာမများသာ သင်တန်းတက်ပြီးသူများဖြစ်သည်)။^{၁၇} ကျောင်းစနစ်၏ စီမံခန့်ခွဲရေးနှင့် ဖွဲ့စည်းရေးပါအဝင် သင်ကြားနည်းစနစ်နှင့် သင်ကြားမှုအထောက်အကူ ပစ္စည်းများလည်း အလွန်အမင်း နည်းပါးလျက်ရှိသည်။

ထိုအပြင် လက်ရှိ ပညာရေးစနစ်မှာ လစာငွေအလွန်နည်းသော ပညာရေး ဝန်ထမ်းများအား အဂတိလိုက်စားခြင်းများ^{၁၅} ဖြစ်ရန် အားပေးအားမြဲ့ကိုပြုလျက်ရှိသည်။ စစ်အိုးရအာကာလိုများ၏ သားသမီးများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကုံး ငါးအနီးရ ထောက်ခံသောအဖွဲ့များမှ အဖွဲ့ဝင်များ၏ သားသမီးများ အမှတ်ကောင်းကောင်းကို အခမဲ့ရရှိနေချိန်တွင် သာမန်ကျောင်းသူ ကျောင်းသားများအနေဖြင့် ဆရာ၊ ဆရာမများအား လာဘ်ပေးခြင်းအားဖြင့် အမှတ်ကောင်းစေရန် ကြိုးစားလာရသည်။ ကျောင်းသူ ကျောင်းသားများသည် ငါးတို့အစိကယူသော ဘာသာရပ်များအား လုံးဝနားလည်သော့ပေါက်ခြင်းမရှိဘဲ လာဘ်ပေး၍ အတန်းတကိုခြင်းများဖြင့် ဆွဲရရှိကြသည်။ ထို့ကြောင့် ပညာရေးအဆင့်အတန်းအား ကြိုးစားမှု၏ တန်ဖိုးကို မသိကျိုးကျွဲပြု၍ အခွင့်အရေး ယူတတ်သော ကျောင်းသူ၊ ကျောင်းသားများကိုသာ မွေးထုတ်ပေးသော ကျောင်းပညာရေးကြောင့် ပညာရေးစနစ်မှာ အလွန်အမင်းနှင့် ကျဉ်းရှိသည်။^{၁၆}

ဆိုးရွားစွာ ကျဆင်းလျက်ရှိသော စီးပွားရေးအခြေအနေများမှာလည်း လစာဝင်ငွေနည်းသော ဆရာ၊ ဆရာမများအား ငါးတို့၏ အသက်ရှင်ရပ်တည်ရေးအတွက် စာသင်ချိန်အတွင်း အခြားဝင်ငွေပို့ရရှိရေးနည်း လမ်းများရှာဖွေရန် ဖြေအားပေးလျက်ရှိသည်။ တရီးနှင့် တည်းမှာပင် စစ်အိုးရမှ ကျောင်းဆရာ၊ ဆရာမများအတွက် ဘဝရပ်တည်နေထိုင်ရေးအတွက် အခက်အခဲဖြစ်စေခြင်းများမှာလည်း ငါးတို့အားကျင့်ဝတ်များကို ပစ်ပယ်၍ လာဘ်စားမှုများဖြစ်လာစေရန် ဖြေအားပေး လျက်ရှိသည်။

အောက်ဖော်ပြပါ အမျိုးသမီးများမှ ပုံဖော်ပြသော မြန်မာနိုင်ငံအတွင်းရှိ ကျောင်းဆရာ၊ ဆရာမများ၏ လုပ်ဆောင်မှုများသည် ကျောင်းပညာရေးစနစ်အား ထိနိုက်စေခြင်းတွင် ဖော်ပြသည့် သက်သေများပင်ဖြစ်သည်။

ကျောင်းအတွင်း မှန်ရောင်းခြင်း

J2 နှစ်အရွယ် ကရင်အမျိုးသမီးတိုးနှင့် ဗြိုဟ်လ ၂၀၀၈ တွင် ဆက်သွယ်မေးမြန်းချက်

“၂၀၀၈ ခုနှစ် ကျမ (၁၀) တန်းတက်တဲ့အချိန်တန်းက ကျမစာသင်ခန်းထဲမှာထက် အပြင်မှာက ရိုများတယ်။ ကျမတို့ အားလုံး ကျောင်း ချိန်ကိုသိပေမဲ့ ဆရာမက သူ့ဝင်ငွေပို့ရရှိအတွက် ကျောင်းမှာ မှန်းဆိုင်စွဲငွေထားပြီး ကျောင်းချိန်မှာ စျေးရောင်းတဲ့ အတွက်ကြောင့် ကျမတို့ စာကောင်းကောင်းမသိတွေ့ဘူး။ ဘဇ္ဇာ ခုနှစ်တန်း ကလောက်ဆိုရင်တော့ ဆရာ၊ ဆရာမတွေ ကျောင်းဝင်းအတွင်း မှန်းရောင်းတာ နည်းနည်းဘဲရှိသေးတယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ်မှာတော့ မူလတန်းကနေ၊ အထက်တန်း အထိ ဆရာ၊ ဆရာမတွေက ပို့ပြီးတော့ မှန်းရောင်းလာတယ်။ ဒါတောင် သူတို့ဘဲရောင်းတာမဟုတ်ဘူး၊ ကျောင်းသူ ကျောင်းသားတွေကိုလည်း သူတို့ကိုယ်စား ရောင်းရှင်း သေးတယ်။”

အသက် (၂၄) နှစ်အရွယ် မွန်အမျိုးသမီးတိုးနှင့် ဗြိုဟ်လ ၂၀၀၈ တွင် တွေ့ဆုံးမေးမြန်းချက်

“ကျမအတော့ မွန်ပြည်နယ်ကဖြစ်ပါတယ်။ ကျမအမောက် မူလတန်းကျောင်းဆရာမတော်လောက်ဖြစ်တယ်။ ကျောင်းကနေ အိမ်ပြန်ရောက်တိုင်း ကျောင်းမှာရောင်းစွဲအတွက် လက်လုပ်မှန်းတွေကို အမေ့နဲ့အတူ စိုင်းကျော်တယ်။ ကျောင်းမှာ ကျမအမေလိုက် ဆရာမတွေ အများစွာ မှန်းရောင်းကြတယ်။ ပြီးတော့ ကျောင်းသူ တွေ့ကိုလဲ သူတို့အတား မှန်းရောင်းဆိုင်းတယ်။ တရီးဆရာမ တွေ့ကျတော့ နေ့လည် ထမင်းစားချိန်မှာ စာသင်ခန်းတွေ တခန်းဝင်တခန်းတွေကို မှန်းလိုက်ရောင်းကြတယ်။ တခါတေလျကျရင် မှန်းရောင်းလေးတဲ့ ကျောင်းသူက ကော်မရှင်စားအနေနဲ့ (၁၀) ကျပ်စီးရောင်းရရင် (၁) ကျပ်ရတယ်။”

ပုဂ္ဂလိက ကျူးရှင်ပေးခြင်း

ပလောင်အမျိုးသမီးတိုးနှင့် တွေ့ဆုံးမေးမြန်းချက်အရ

“ကျမတို့ကို သင်တဲ့ကျောင်းဆရာမတွေဆီးကနေ ကျူးရှင်ပြန်ယူရတယ်။ တကယ်လို့မတက်ဘူးဆိုရင် ကျမတို့ ဘယ်လောက်ဘဲ ကြိုးစား ကြိုးစား၊ ဘယ်လောက်တော်တော် အမှတ်ကောင်းကောင်းမရှိနိုင်ဘူး၊ ဘယ်လောက် ကြိုးစားပါရေး၊ ဓရလဲမရနိုင်ဘူး၊ ဥပုံး - (၇) တန်း တက်နေတဲ့ အရေး၊ ကြိုးစားပြီး အရေးတော်တဲ့ ကျမည်းမေးဆီး ဆိုရင် ကျူးရှင်မတက်နိုင်ဘူး၊ အဲဒါကြောင့် သူက အတော်ဆုံး (၁၀) ယောက်ထဲမှာ ဘယ်တော့မူပဲဘူး၊ အဲဒီ ဆရာ၊ ဆရာမတွေဆီးမှာ ကျူးရှင်တက်တဲ့ ကျောင်းသူ၊ ကျောင်းသား တွေ့ဘဲ အတော်ဆုံး (၁၀) ယောက်ထဲမှာ ပါတယ်။”

အခြား ကရင်အမျိုးသမီးတိုးနှင့် တွေ့ဆုံးမေးမြန်းချက်

“စာသင်ခန်းထဲမှာ ဆရာမတွေက အားလုံးကို သင်ပေးတာ တော်တော်လေးကိုရှားတယ်။ တရာ့ဆရာ၊ ဆရာမတွေက ကျောင်း သူ၊ ကျောင်းသားတွေပြုနိုင်အောင် သူတို့မေးခွန်းထဲတို့နှင့်တဲ့ သင်ခန်းစာတွေလောက်သာ အလွတ်ကျက်နိုင်းတယ်။ ဘာမှ သဘောပေါက်အောင် ရှင်းပြုခြင်းလည်း မရှိဘူး။ အဲဒါပြီးတော့ ကျောင်းသူ၊ ကျောင်းသားတွေက အချိန်ပြည့် သိုးမွှေးထိုး နေတဲ့ ဆရာမအရှေ့မှာ သူတို့ကျက်ထားတဲ့စာတွေ အလွတ်ဆိုပြုရတယ်။ ဆရာ၊ ဆရာမတွေက ကျောင်း သားတွေ အတန်းစာလုပ် မလုပ်ဆိုတာကိုလဲ ရရ မစိုက်ဘူး။”

အကတိလိုက်စားရန်အတွက် တွေ့နှုန်းပိုးခံခြင်း

ပလောင်အမျိုးသမီးတိုးနှင့် မေးမြန်းချက်

“ကျောင်းသူ ကျောင်းသားတွေက သူတို့ကျောင်းမှာ စာသင်တဲ့ ဆရာမတွေကိုယ်တိုင် ဖွံ့ဖြိုးထားတဲ့ ပုဂ္ဂလိက ကျို့ကြင်တွေကို တက်ရတယ်။ အတန်းထဲမှာသဲ့ပြုစိုးပြစ် ကျောင်းမှာသဲ့ပြုစိုးပြစ် ဆရာ၊ ဆရာမတွေရောင်းတဲ့ မှန်ကိုဝယ်စားပြီး ကျို့ကြင်တက်နိုင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေက ရိုးရိုးတော့ အခွင့်အရေးရတာ ပုံမှန်လို ဘဲပြုစိုးနေတယ်။ ကျောင်းအတက်တော်ကျောင်းတက်စွဲ အတွက် တွေးး ကျောင်းကိုပြုပိုင်းစေဘူး၊ အဲဒီမှာရှိတဲ့ ကျောင်းဆရာမတွေလည်း ကျောင်းထဲမှာ မှန်ခိုင်ပွဲပြုပါဝါဘ်။ ကျောင်းချိန်မဆရာကိုခင် ဆရာမတွေက မှန်ခိုင်မှာမှန်ချောင်းကြုပါဝါဘ်။ ဆရာ၊ ဆရာမတွေက အလွန်ကျု မှန်ခိုင်စောင့်စွဲ တာဝန်ယူပြုပါဝါဘ်။ တွေးးဆရာ၊ ဆရာမတွေ စာသင်ချိန်များ၊ စာသင်ချိန်ပြုစွဲတဲ့ ဆရာ၊ ဆရာမတွေက မှန်ခိုင်စောင့်ပါဝါဘ်။ ကျောင်းသားတွေလည်း စည်းကမ်းလိုက်နိုင်တယ်။”

အချုပ်အားဖြော်ဆိုရသော မြန်မာနိုင်ငံ၏ ပညာရေးစနစ်မှာ စစ်အာဏာရှင်လာက်အောက်တွင် အလွန်အမင်း ပျက်စီးပို့ယူငွေးနေပြီး ပညာရေးစနစ်၏ အရည်အသွေးမှာလဲ အလွန်နိမ့်ကျလျက်ရှိသည်။ ၂၀၀၈ ခုနှစ် အားလုံးအတွက်ပညာရေး - ပညာရေး တိုးတက်မှု အခြေအနေပြည့်နောက်ရှိရှိရေး ကုမ္ပဏီလုံးခိုင်ရာဖောင့်ကြည့်လေ့လာသော အစီရင်ခံစာ (EFA Global Monitoring Report Education Development Index) အရ မြန်မာနိုင်ငံသည် ကုမ္ပဏီပေါ်ရှိ ၁၂၉ နိုင်ငံတွင် နံပါတ် ၉၄ တွင်ရှိနေသည်။^{၁၇}

ပညာသင်စရိတ် မြင့်မားခြင်း

ပညာရေးစနစ် မည်သို့ပင်ဆိုးဝါနိမ့်ကျနောက်မှ ကျောင်းသူကျောင်းသားများနှင့် မိဘများမှာ မြှင့်တက်လာသော ပညာ သင်စရိတ်များကို အတင်းအကြောင်းပြင်းခြင်းများ ခံနေရကြရသည်။ ကလေးထိုးကို မူလတန်းကျောင်းပို့ရန်အတွက် အနည်းဆုံး ကျပ်(၁)သိန်းခန့်၊ အဖော်ကန်ဒေါ်လာ (၁၀၀)ခန့်ကုန် ကျသည်။ ကျေးလက်တော့ရှားများနှင့် တိုင်းရင်းသား နယ်မြေအောင် များတွင်လည်း အတန်းကြီးလျှပ်ကြီးသကဲ့သို့ ပညာသင်ကုန်ကျစရိတ်များ မြင့်မားလျက်ရှိသည်။ ပြေားမြန်းမြှင့် ဖေလ ၂၀၀၈ ခုနှစ်တွင်း တွေ့ဆုံးမြော်များအရ တန်စွဲပြု ကျောင်းသားတိုးအတွက် ပညာသင် အသုံးစရိတ်မှာ ကျပ်(၁)သိန်းမှ (၄)သိန်းအတွင်း (အမေရိကန် ဒေါ်လာ ၁၀၀ မှ ၄၀၀ အတွင်း) ရှိသည်။^{၁၈}

နိုင်ငံဝန်ထမ်း ကျောင်းဆရာ၊ ဆရာမများမှာ လစာငွေမလုံလောက်သောအကြောင်းအရင်းမှာလည်း ကျောင်းသူ၊ ကျောင်းသား များနှင့် ကျောင်းသားမိဘများအပေါ်တွင် ငွေပြေားအကြောင်းအတည်းပိုစေခဲ့သည်။ အထူး သဖြင့် ကျေးလက် တော့ရှားများတွင် မိဘများမှ ငွေများထည့်ဝင်စောင်း၍ ကျောင်းဆရာ၊ ဆရာမများ မိမိ တို့ကျေးရှားများတွင်လာ၍ စာသင်ပေးရန်အတွက် စည်းရုံးရသည်။ ဥပမာ အားဖြော် ပလောင်ဒဇသတရာတွင် ကျောင်းဆရာ၊ ဆရာမများကို ရှာ့တွင်နေ၍ စာသင်ပေးရန်အတွက် နိုင်ငံအမှုထမ်းအဖြစ် ရသော လစာငွေအပြင် အပိုအဖြစ် ငွေတလလျှင် (၃၅၀၀) ကျပ် (အမေရိကန် ဒေါ်လာ ၃ ဒေါ်လာခွဲ) နှင့် ဆန် (၈) ပြည်ပေးရသည်။^{၁၉}

ဂုဏ်းအပြင် စာမေးပွဲတွင် အမှတ်ကောင်းကောင်းနှင့်အောင်မြင်ရန်အတွက် ကျောင်းသူကျောင်းသား သည် စာသင်ခန်းပြင်ပ အချိန်များ၌ ကျောင်းမှ ဆရာ၊ ဆရာမများ ဖွင့်လှစ်သော ကျို့ရှင်များကိုလည်း တက်ကြရသည်။ ကျို့ရှင်တက်ရန်အတွက် တစ်လလျှင် ကျပ် ၄၀၀ မှ ၆၀၀၀ ထိပေးရသည်။

မီဒေဂရိပြိုင်အစီရင်ခံစာ တိုင်ပင်ဆွေးနွေးပဲ လုပ်ငန်းစဉ် စာတိပုံများ

၂၀၀၈ ဧန်နဝါရီလတွင် ကျင်းပသော ပထမအကြိမ် တိုင်ပင်ဆွေးနွေးပဲ



စာချုပ်အဖွဲ့ဝင်နှင့်အား စစ်ဆေးပုံကို လေ့ကျင့်ခြင်း



စစ်အစိုးရ၏ အစီရင်ခံစာကို
ပတ်သက်စစ်ဆေးနေခြင်း

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလမှ ပြိုလအထိ လူထုအခြေပြု အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးခြင်း



Consultation on CEDAW Shadow Report

WLB

13-16 August 2008

Group (4)

STRENGTH

- Work plan implemented
- WLB engaged with government and other organizations in monitoring PSC. (4)
- capacity strengthened through training
- engaged with other focal point actors
- contributed to policy advocacy
- built network among members
- created a document on women's rights and gender issues

WEAKNESS / CHALLENGES

- insufficient resources
- insufficient data collection skills, methods
- insufficient issue monitoring PSC
- calls follow up more needed
- need more legal analysis work
- insufficient members





ကုန်ပြုတာပညာ၊ ဘာသာစကားအတတ်ပညာ၊ စီးပွားရေးပညာ၊ စသောအရည်အသွေးပြည့်မှုပါသည့် ပညာရေးများကို မြှုပူများတွင်သာ ပုဂ္ဂလိကအသင်းအဖွဲ့များမှတဆင့် ရရှိနိုင်ပြီး သင်ကြားစရိတ်မှာလည်း မြင့်မားလွန်းပေသည်။

အသက် ၂၆ နှစ်အချိုယ် အမျိုးသမီး စက်ရှုအလုပ်သမားနှင့် ဧပြီလ (၁) ရက်နေ့တွင် ထွေ့ဆုံးမေးမြန်းချက်

“ပညာရေးဆိတ်ဘာ လူချမ်းသာကလေးတွေအတွက်ဘူး၊ ကျမတို့လို ဆင်ရာသားတွေအတွက် မဟုတ်ဘူး၊ ကျမတို့က ပညာလိုချင် ပေမဲ့ မိုးထိခေါ်နိုင်နေတဲ့ စားဝတ်နေရေးစရိတ်တွေနဲ့ အသက်ရှင်ဗို့ ရှုန်းကန်နေရတယ်။ ဒါကြောင့် ကျမတို့ တိုးတက်မှ တွေ့ဆုံးတာ ဘယ်လိုလုပ်ပြီးရနိုင်မှာလဲ။ ကျမတို့ဆီမှာ စားဖို့အတွက်တောင် ငွေလုံလုံလောက်လောက် မရှိတာ စာသင့် ဆိတ်ဘယ်လိုလုပ်ပြီး စိတ်ကူး ယုံလို့ရနိုင်မှာလဲ။”

အသက် ၂၇ နှစ်အချိုယ် အမျိုးသမီးစက်ရှုအလုပ်သမားနှင့် မေလ ၁၀ ရက်နေ့ ၂၀၀၈ ခုနှစ်တွင် မေးမြန်းချက်

“အသုံးစရိတ်တွေက အချို့ပြည့်တက်နေတယ်။ လူတွေလ တော်နှုပ်နေကြတဲ့အချို့နဲ့ စာသင်နှစ်စတဲ့အချို့မှာ ကျောင်းစရိတ်က ကျပ် (၁)သိန်းကင့် (၂)သိန်း (အမေရိကန်ဒေါ်လာ ၁၀၀ (၁၅၀) ၂၀၀) အထိကုန်တယ်။ အဲဒါတောင် အပြင် ကျူးရှင်းမပါသေးဘူး။ အဲဒါကြောင့် ကျမတို့လို အောက်ခြေလှုတန်းစားတွေအနေနဲ့ ပညာသင်စရိတ် ဘယ်လိုပေးနိုင်ပါမလဲ။ ကျမတို့အလုပ်ရရှိအတွက် အလုပ်ရှာရတယ်။ ဒီမှာ အလုပ်ရရှိအတွက် အသက်လိမ့်ရတဲ့ ကျောင်းတက်တဲ့ အချိုယ် ၁၂ နှစ် ၁၂ နှစ် မိန်းကလေးငယ်လေးတွေ အများပြီးရှိတယ်။ တကယ်လို့သာ အခြေအနေတွေက ဒီအတိုင်း ဘဲဆက်သွားမယ်ဆို နောင် ဆိုင် မိန်းကလေးပညာတတ်တွေ တယောက်မှ ရှိတော့မှာမဟုတ်ဘူး။”

အာဏာရှင်စနစ်ကို အထောက်အပံ့ဖြစ်စေသော ပညာရေးယဉ်ရား

စစ်အဖိုးရသည် ပညာရေးစနစ်ကို ထိန်းချုပ်၍ ငါးတို့၏အကောက်တည်တဲ့စေရန် ယဉ်ရား တရာအဖြစ် အသုံးချလျက်ရှိသည်။ ကျောင်းအရာ၊ ဆရာမများကိုလည်း စစ်အဖိုးရအားယုံကြည် ရိုသေစေရန်၊ နိုင်ငံဝန်ထမ်းများအတွက် ထားရှိသော စည်းကမ်းများ လိုက်နာရန်၏ ဆူပူလှပ်ရှားသော ကျောင်းသူ၊ ကျောင်းသာများကို တားဆီးထိန်းသိမ်းရန် လွှေကျွေးသံကြေားပေးခြေးများ လုပ်ဆောင်သည်။ မေလ ၂၀၀၈ ခုနှစ်တွင် စစ်အဖိုးရမှ အကောင်အထည်ဖော်စိစဉ်သော ပြည်လုံးကျော်ဆန္ဒခံယူပွဲတွင် ထောက်ခံမဲ့များ အသေ အချာ ရရှိစေရန်အတွက် ပညာရေးနှင့်ပတ်သက်သည် ဝန်ဆောင်မှုလုပ်ငန်းများ၏ လုပ်နေသော ပညာရေးဝန်ထမ်းများကို အသုံးချလျက် ရှိသည့်။

ကျောင်းသင်ရှိနှုန်းတမ်းမှာလည်း စစ်အာဏာရှင်စနစ်ကို အထောက်အကူပေးသော သင်ရှိနှုန်းတမ်းသာ ဖြစ်သည်။ ထို့အပြင် ငါးတို့သင်ရှိနှုန်းတမ်းမှာ ကျောင်းသူ၊ ကျောင်းသားများ၏ လက်တွေလူမှုဘဝနဲ့၊ လုပ်ငန်းခွင်များတွင် အသုံးဝင်သော ဖေနှုန်းခြားခိုင်မှု (သို့) အရည်အချင်းများ တိုးတက်လာစေရန် လုပ်ဆောင်ပေးခြင်းထက် အတန်းတင်စာမေးဖွဲ့များအောင်ရန် တရာတည်းအတွက်သာ အလွတ်ကျက် မှတ်နည်းကို အားပေးလေသည်။ ထို့အပြင် ကျောင်းသူကျောင်းသာများမှာ ကျောင်းအတွင်း တွင်မကာ ကျောင်းအပြင်တွင်လည်း စည်းမျဉ်း၊ စည်းကမ်းလိုက်နာရန် အခြေခံကျကျ သင်ကြားပေးခြင်း ခံရလေသည်။ ငါးဝည်းမျဉ်း စည်းကမ်းများ၏ အခြေခံအတွေးအခေါ်များ မိမိတိုင်းပြည့်ရန် နယ်မော်များအပေါ်တွင် သစ္စရှိရန်ရန် ဆန္ဒကောင်းများနှင့် ပြည့်ဝသော တာဝန်ကျသည့် နိုင်ငံသားများဖြစ်ရန်ဖြစ်သည်။

ဆရာ၊ ဆရာမများနှင့် အခြား ဝန်ထမ်းများသည် ငါးတို့၏ ကျောင်းသူ၊ ကျောင်းသားများနှင့် အတူ စစ်အဖိုးရ၏ လက်ကိုင် တုတ်ဖြစ်သော ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (တွေ့ဖွဲ့) ၅၆၅၅ အဖွဲ့ဝင်အပြစ်ဝင်ရန် အတင်း အကြော် ပိုအားပေးခြင်းခံရသည်။ ကြံ့ဖွံ့အဖွဲ့မှာ တနိုင်ငံလုံးအတိုင်းအတာဖြင့် ဖွံ့စည်းထားခြင်းပြစ်ပြီး စစ်အဖိုးရ၏အိမ်အား တနိုင်ငံလုံးရှိ လူထုကြီးအား ထိန်းချုပ်ပြီး အာဏာရှင်လက်ကိုင် တုတ်များအပြစ်အသုံးချုပ်နဲ့ ဖွံ့စည်းပြီးပြည့်သည်။ ငါးအဖွဲ့၏ လုပ်ရှားမှုများမှာ အတိုက်အခံဖိုကရရှိ အင်အားစု များ အားဆန့်ကျင်သော ချိုတက်ဆန္ဒပြုများနှင့် စစ်အဖိုးရ၏ မှတ်အော်များကို ထောက်ခံသော ချိုတက်ဆန္ဒပြုများ ဖြစ်သည်။ ဆရာမများ နှင့် အခြားအမျိုးသမီး နိုင်ငံဝန်ထမ်းများမှာလည်း မြန်မာနိုင်ငံအမျိုးသမီးရေးရာအသင်း၏ အဖွဲ့ဝင်ဖြစ်ရန် အတင်းအကြော် ပိုအားပေးခြင်းခံရသည်။

အသက် ၂၄ နှစ်အချို့သမီးတိုးမှ မြန်မာနိုင်းအမျိုးသမီးရေးရာကော်မတီ၏ အဖွဲ့ဝင်သော စေဆာင်းပုံများကို ပြောပြချက်

“ကျောင်းသူအားလုံးကို အမျိုးသမီးရေးရာအဖွဲ့ကို ဝင်နိုင်းတယ်။ ကျမတို့အတန်းပိုင် ဆရာမက ကျမတို့ကို ဖောင်ဖြည့်စွဲ ယူလာ ပေးတယ်။ ကျမတို့ဖောင်ဖြည့်ပြီးတော့ ခါတ်ပုံနှစ်ပုံပေးရတယ်။ တစ်ပုံကတော့ ဖောင်မှာကပ်စွဲနဲ့ နောက်တပုံကတော့ အဖွဲ့ဝင် ကုပ္ပါးမှာ ကပ်စွဲဖြစ်တယ်။ အဲဒီလိုနဲ့ ကျောင်းသူအား လုံး မြန်မာအမျိုးသမီးရေးရာ ကော်မတီရဲ့ အဖွဲ့ဝင်တွေဖြစ်တယ်။ တကယ်လို့ ကျောင်းသူတို့ဟဲ တွေ့ဗျာင်းကို ပြောင်းသွားလို့ သွေ့ချွဲ အဖွဲ့ဝင်ကော် (ပျောက်သွားလို့ဘဲဖြစ်ဖြစ်) ပျက်စွဲပိုင် ဖောင်အသစ်ထပ်ဖြည့်ရတယ်။ အဲဒီ အဓိပ္ပာက မြန်မာအမျိုးသမီးရေးရာအဖွဲ့က အဖွဲ့ဝင်တွေ အချိန်တိုင်းမှာ တိုးပွားနေတဲ့ သဘောလိုဖြစ်သွားတယ်။ အဖွဲ့ဝင်ဖြစ်တဲ့အတွက် ကျမတို့က အခေါ်အနားတွေကို တက်ရတယ်။ ဥပမာ - သပ်ပင်စိုက်တဲ့နေ့မှာ သပ်ပင်စိုက်တဲ့ အခေါ်အနား သွားတက်ရတယ်။ ကျမကိုယ်တိုင်က မြန်မာအမျိုးသမီးရေးရာ အဖွဲ့ရဲ့ဖောင်ကို နှစ်ခါတော်ဖြည့်ရတယ်။ ပထမတွေ့ကြိုးက ပြင်းလွှဲ (မေ့မြှု) မှာဖြစ်ပြီးတော့၊ ဒုတိယတွေ့ကတော့ ကျမရှိတွေ့ကျောင်းကို ပြောင်းလာတန်းက တစ်ခေါ် ထည့်ဖြည့်ရတယ်။”

စစ်အစိုးရအတွက် အလုပ်လုပ်နေသူများအတွက် ပညာရေးအခွင့်ထူးများ

စစ်အစိုးရမှ သာမန်လူထုလူတန်းစားများအတွက် ပညာရေးကို လစ်လျှော့ရှုထားချိန်တွင် ငါးတို့ စစ်အပ်စွဲ တရာတည်းအတွက် ရည်ရွယ်၍ ပညာရေးအသင်းအဖွဲ့များကို ဖွံ့ဖြိုးစွဲပေးသည်။ ငါးကျောင်းများသည် စစ်အပ်စွဲအတွင်းရှိ သူများသာ ခံစား နိုင်သော ပညာရေးအသင်းအဖွဲ့ကြီး ၄ ခုရှိသည်။ ငါးတို့ မှာ စစ်ဖက်ဆိုင်ရာဆေးတွေ့သိလိုပါ။ စစ်တွေ့သိလိုပါ။ စစ်ဘက်ဆိုင်ရာ စက်မှတ်တွေ့သိလိုနဲ့ စစ်သုနာပြေကျောင်းတို့ဖြစ်သည်။ ထိစစ် ဘက်ဆိုင်ရာ ပညာရေးကျောင်းများမှာ စစ်တပ်မှ စစ်တပ်အတွင်းတာဝန်ယူထားသူများ၊ ငါးတို့၏ ဆွဲမျိုးများ နှင့် မိသားစုဝင်များ အတွက် အဆင့်မြင့် အရည်အသွေးပါ ပညာရရှိရန် အထူးဖွင့်လှစ်ထားခြင်းဖြစ်ပြီး အခွင့်ထူးခံ ပညာတတ် စစ်တပ်လူတန်းစားတရာပ်ကို ဖုန်တီး နေခြင်း ဖြစ်သည်။^{၆၅}

လစ်လျှော့ရှုပြင်းခံသားရသော တိုင်းရုံးသားနယ်ပြုများနှင့် ကျေးလက်တော့ရွာများမှ ပညာရေး^{၆၆}

တိုင်းရုံးသားနယ်ပြုများနှင့် ကျေးလက်တော့ရွာများတွင် ပညာသံကြားရန်အခွင့်အရေးမှာ အလွန်ပင်နည်းပါး လုပ်သည်။ နိုင်ငံတကာ လွှတ်လပ်သော အလုပ်သမားသမဂ္ဂများအဖွဲ့များမှ ၂၀၀၃ ခုနှစ်အတွင်း ထုတ်ပြန်သော အစီရင်ခံစာအရ ပျမ်းမှုအားဖြေား မြန်မာလူမျိုး အများစုနေ့တိုင်သော ကျေးလက်အေသာများတွင် ရွာ(၂)ရွာအတွက် ကျောင်း (၁) ကျောင်း ရှိနေချိန်တွင် တိုင်းရုံးသား လူနည်းစုများ နေထိုင်သော ကျေးလက် အေသာများတွင် ရွာပေါင်း (၂၂) ရွာအတွက် ကျောင်း(၁) ကျောင်းသာရှိသည်။^{၆၇} အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကျောင်းသားမိသာများမှ မိမိတို့ကိုယ်ပိုင်ဝင်ငွေ့မှ ငွေ့များစွာကာ ကျောင်းဆရာ၊ ဆရာမများအတွက် လစာငွေကိုပေးရသည်။ ရွာသူ ရွာသားများမှာ မကြာခဏဆိုသလိုပင် ကျောင်းများ^{၆၈} ဆောက်ရန် အဆောက်အအုံများအတွက် အတော်အကြပ် ငွောက်ခံခဲ့မှုများကြောင့် ငွေထည့်ပေးရရှိမှုများက ကျောင်းဆောက်လုပ်ရာတွင်လည်း ဆောက်လုပ်ရေး အလုပ်သမားများအဖြစ်လည်း လုပ်အားပေးရသည်။

ရန်ကုန်တိုင်း ကျေးလက်အေသာမှ အသက် ၂၂ နှစ် အချို့သမီးနှင့် တွေ့ဆုံးမေးမြန်းချက်

“ကျမတို့ငယ်လေးကတော်းကနဲ့ ဆရာ၊ ဆရာမလောက်တဲ့အခက်အခဲဖြစ်နေတော့ သူတွေက နှစ်တန်း ကျောင်းသားတွေကို ပြန်သင်ပေးရတယ်။ အစိုးရဆိုကနေ ကျောင်းအတွက် ပိုက်ဆံအချို့ရပေမဲ့လဲ ကျောင်း ဖွံ့ဖြိုးလို့ နှစ်သစ်စွဲတိုင်း ကျောင်းက ဆရာ၊ ဆရာမတွေ စာရေးစားပဲ့ ထိုင်ခံနဲ့ ဖာတွေ မလောက်ငွေ့တဲ့အတွက် ကျောင်းပစ္စည်း ဝယ်စွဲ ရုပ်ငွေ့ ဆိုပြီး အလူလိုက်ခံနေတော်တွေလည်း ကြားရပါတယ်။ ကလေးတွေက သံမံတလင်းပေါ်မှာဘဲ ထိုင်ပြီးတော့ စာသင်ရတယ်။ နှီးရာသီ နဲ့ ဆောင်းရာသီလို့ အရေးအား ရာသီတွေမျိုးမှာဆိုရင် ကျောင်းသားလေးတွေ မကြာခဏ နေထိုင် မကောင်းဖြေားကြတယ်။ ကျောင်းသားတွေ အားလုံးက သမံတလင်းကြပ်ပေါ်မှာ ထိုင်ပြီး စာလေ့လာစွဲအတွက် သူတို့ကိုယ်ပိုင် ဖာကို သူတို့ဘာသာ သူတို့ ယူလှ ရပါတယ်။ အခုန်ရင် နှိုနဲ့နီးတဲ့ ကျောင်းတွေကိုပြန်ပြီးတော့ ပြုပြင်တော့တွေ လုပ်နေတယ်။ ဒါပေမဲ့ ကျေးလက်မှာရှိတဲ့ကျောင်း တွေတော့ မပါဘူး။”

မိုးရာသီမှာဆိုရင် ကလေးတွေက ကျောင်းရောက်စွဲ ဒုံးသီးလောက်ရှိစွဲနှင့်တွေကိုဖြတ်ရတယ်။ ကျောင်းကလဲ ရွာနဲ့ဆိုရင် အရမ်းဝေး တဲ့အတွက် မိုးတွေက အဖြစ်းရိမ်နေရပြီး သူတို့ကလေးတွေကို ကျောင်းကထုတ်လိုက်တာမျိုးတွေလဲ အများကြီး ဘုရားတယ်။ သူးလာ ရေးကလဲ အရမ်းဝေးတဲ့အတွက် သူတို့ကျောင်းကို ဘယ်လိုသားနိုင်မလဲ။ အခဲ့တွေက အရမ်းကို ဝမ်းနည်းစရာ ကောင်းပါတယ်။ ဒီအခက်အခဲတွေ ပပါ့က်စွဲအတွက် မြန်မာ နိုင်ငံမှာ အပြောင်းအလုပ်မှ ဖြစ်မှာပါ။”

ရှမ်းပြည်နယ်၊ လားဟူရွှေမြို့ပြောင်းအေသာမှ အခြေခံပညာရေးနှင့်ပတ်သက်၍ ဆုတ်ယုတ်သော အခြေအနေများနှင့် ပတ်သက်သော အချက်အလက်များ

မြန်မာနိုင်ငံ မဲခေါင်အေသာကျောက်ရှိ အိမ်ခြေပေါင်း (၃၀) အထက်တွင်ရှိသော ရွာများအတွက် ပြည်နယ် မူလတန်းကျောင်း တစ်ကျောင်းရှိသည်။ သို့သော်လည်း အများသောအားဖြင့် ကျောင်းတွင် ဆရာ၊ ဆရာမများ၊ စာရေးစားပွဲ၊ ခုံများနှင့် ကျောက်သင်ပုန်းများမရှိပေ။ ရွာသူကြီးမှနေ၍ နိုင်ငံဝန်ထမ်းကျောင်း ဆရာ၊ ဆရာမများအတွက် ရုပ်ပွေများ၊ ကောက်ခံနေသည့်မှာ ၂၀၀၀ ခုနှစ် ကတည်းကဖြစ်ပါသည်။ ကျောင်းသုံးပစ္စည်းများအတွက်သော်လည်းကောင်း၊ လစာ ငွေများအတွက်သော်လည်းကောင်း၊ ကောက်ယဉ်ခြင်းသည် မိမိတို့ သားသမီးများ အတွက် ပညာရအောင်သော လစဉ် (သို့) နှစ်စဉ် စစ်အစိုးရ စစ်တပ်များနှင့် စစ်သားများအတွက် ထင်းများနှင့် ဆန်များကို ပေးပို့နေရသော မိုးသားအတွက်မူ တကယ့်ကို အခက်အခဲ ဖြစ်ပေါ်သည်။ ထိုသို့ ဆန်နှင့်ထင်းများ ပေးပို့ရန် ပျက်ကွက်သူများမှာ ဒဏ်ဇွဲရှိကံခံရသည့်အပြင် တခါတရုံးနှင့်စက်ခြင်းလည်း ခံရသည်။^{၆၅}

နောက်ဆက်တဲ့ မေးမြန်းချက်မှာ အသက် ၃၈ နှစ်အာရုံး ကျောင်းသားမိဘတိုးမှ ကရိုနီပြည်နယ်၏ လက်ရှိပညာရေးစနစ်ကို ပြော ပြုခြင်းဖြစ်ပါသည်။

“ကျမတို့ရွာမှာဆိုရင် လူအများစုက စာမတတို့ကြေား။ ကျမတို့ရွာမှာ မူလတန်းကျောင်းတကျောင်းရှိတယ်။ ဒါပေမဲ့ စာသင် ပေးမဲ့ ကျောင်းဆရာ၊ ဆရာမတွေမရှိပြုကြေား။ ရွာသူကြီးကနေပြီးတော့ ရှုပ်ပွေထည့်ခိုင်းပြီး ဆရာ၊ ဆရာမတွေကို ရားပေမဲ့ ကလေး တယောက်မှ ကျောင်းမတက်နိုင်ကြေား။ ဘာဖြစ်လို့လဆိုတော့ မိုးတွေက စာအုပ် ခဲတံ့ဖို့နဲ့ တခြားကုန်ကျွတ်ရှိတယ်။ တွေကို မပေးနိုင်ဘူး။”

ပညာရေးမှာတဆင့် ဗမာလူမျိုးကြီးဝါဒကို အားပေးအားဖြောက်ပြုခြင်း။

လက်ရှိပညာရေးစနစ်သည် မဟာ့ဗာလူမျိုးကြီးဝါဒအား အားပေးအားဖြောက်ပြုလျက်ရှိသည်။ ပညာရေးစနစ်အတွက် အဓိက ဘာသာစကားမှာ မြန်မာစကားဖြစ်သည်။ အဂိုလိပ်မှုလွှာ၍ ကျွန်းသော ဘာသာရပ် အားလုံးကို မြန်မာစာ၊ စကားဖြင့်ပင် သင်ကြားပေးသည်။ စစ်အစိုးရမှ ဒေသခံလူများနှင့် ဘာသာစကား ကျမ်းကျင်သူများကို ဆရာ၊ ဆရာမ များဖြစ်လာစေနိုင်ကြား ပေးရမည့်အစား ပြည်မှု ဆရာ၊ ဆရာမများကို တိုင်းရင်းသားအေသာများသို့ ပို့ဆောင်သည့် ပေါ်လစီကို ကျင့်သုံးလျက်ရှိသည်။ တိုင်းရင်းသားပြည်နယ်များဟု ဘွဲ့တွင်ရှိသော စာသင်ကျောင်းများတွင်လည်း တိုင်းရင်းသားဘာသာစကားဖြင့် သင်ကြားခြင်းကို ခွင့်မပြုပေ။ အကယ်၍ ငါးတို့တိုင်းရင်းသားဘာသာစကားဖြင့် စာသင်ခန်းတွင်သာမက၊ စာသင်ကျောင်းအပြင် ဘက်တွင်လည်း သင်မိသော ဆရာ၊ ဆရာမများမှာ အကော်ပိုင်များ၏ အနောင့် အယုက်ပေးခံရမည်ကို အမြပ် ကြောက်နှုံးနေကြရသည်။ ဘာသာစကားအောက်အခဲမှာလည်း တိုင်းရင်းသားကလေးထိုး စာသင်ကျောင်းတွင် သွားရောက်ပညာသင်ကြားခြင်းကို ဟန့်တားထားသော အတားအဆိုး တရာ့ဖြစ်သည်။ ဝင်ငွေနည်းပါးခြင်း၊ ဆင်းရွှေ့မီးပါးခြင်းတို့ကြော်င့် တိုင်းရင်းသားကလေးထိုး အနည်းငယ်သာ ငါးတို့၏ ဒုတိယအဆင့် (သို့) တတိယအဆင့်ပညာများကို ဆက်လက်သင်ယူနိုင်သည်။^{၆၆}

ရလာဒ်အာဖြင့် တိုင်းရင်းသားလူနည်းစုများသည် ငါးတို့၏ လူသားများအာနေဖြင့် မဣ္ဂါမဖြစ်လိုအပ်သော အရာများကို တိုးတက်အောင် ပြုလုပ်ရန်အတွက် အခွင့်အာရုံးများနှင့် ပို့ပို့ရှိစောင်းကွားပြီး အဘက်ဘက်မှ လူများစုဖြစ်သော ဗမာလူမျိုးများ၏ နောက်တွင်သာ ကျွန်းခဲ့ သော အနေအထားဖြစ်နေသည်။

ပညာသင်ကားရေးကို အဟန်အတားဖြစ်စေသော လူ့အခွင့်အရေးချိုးဖောက်မှုများ

အစီအစဉ်၏ လူအခွင့်အရေးချိုးဖောက်မှုများသည်လည်း တိုင်းရင်းသားကလေးယ်များ ပညာသင်ကြားရန်အတွက် အဟန်၊ အတား ဖြစ်စေသော အရေးပါသည့်အချက်တရာ်ဖြစ်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ထားသည့် ပညာရေးနှင့် ပတ်သက်သော အစီရင်ခံစာ သည် တိုင်းရင်းသား အသမားအတွင်း သုံးပျိုးလွန်းလှသော လက်ရှိပညာရေးစနစ်ကို မီးမားတိုးပြထားရုံမက အစိုးရ၏ တိုင်းရင်းသားအသမားအတွင်း နည်းပါးလွန်းသော အထက်တန်းကျောင်းများ ရပ်သိမ်းနှင့် လူအခွင့်အရေး ချိုးဖောက်ခြင်းများကိုလည်း ဖော်ပြထားသည်။ ထို့အပြင် တိုင်းရင်းသားအသမားအတွင်း မိဘများမှ အတင်းအဓမ္မ ရွှေပြောင်းခံခြင်းများနှင့် အဓမ္မ လုပ်အားပေးခိုင်းစေခြင်းနှင့် ဖြိုးမြောက်မှုများအပါအဝင် အစိုးရ စစ်သားများ၏ ထပ်ဆင့် လူအခွင့်အရေးချိုးဖောက်ခြင်းများကိုလည်း ဖော်ပြထားသည်။ ထို့ကြောင့် မိဘများမှာ မိမိတို့၏ရင်သွေးများကို ပညာသင်ကြားရန် အတွက် စာသင်ကျောင်းသို့ မပို့နိုင်သလောက် အမြေအနေနှင့် ရင်ဆိုင်ကြရသည်။ ထိုသို့သော လူအခွင့်အရေးချိုးဖောက်မှုများ၏ ရလာ၍အပြစ် မိမိတို့အပိုအသမားတွင် မနေ့စိုင်သလောက် အမြေအနေနှင့် ပြည်တွင်းဒုက္ခသည်များနှင့် ရွှေပြောင်းနေထိုင်သူများအဖြစ် နေထိုင်ကြရသည့် လူအများအပြားရှိလေသည်။

ပြည်တွင်းဒက္ခသည်နေရာများမှ အခြေခံပညာရေး

မွေးကင်းစကလေးယော်များမှ သက်ကြီးရွယ်အိများအထိပါဝင်သော မိသားစုအများအပြားမှာ ငါးတို့၏ နေရာ ဒေသများကို ဖွန့်ခွာ၍ ပြည်တွင်းဒုက္ခသည်များအဖြစ် နေထိုင်ကြရသည်။ အဘယ့်ကြောင့်ဆိုသော စစ်အစိုးရ၏ ထိုးစစ်ဆင်မှုများ၊ အတင်းအဓမ္မ ရွှေ့ပြောင်းလိုင်းခြင်းနှင့် လယ်မြေယာမြေများ၊ သမီးယူခြင်းအပါအဝင် လူအခွင့်အရေးခါးဖောက်မှုများကြောင့်ဖြစ်သည်။ ပြည်တွင်းဒုက္ခ သည်များသည် ယာယိတဲ့များပြု တောတောင်များတွင် အသက်ရှင်ရေးအတွက် တွေ့ရာနေရာတွင် ပစ်ခတ်နိုင်သော စစ်အစိုးရ စစ်တပ် များနှင့် မတွေ့စေရန် ရှောင်တိမ်း၍ ပုန်းအောင်းနေထိုင်ကြရသည်။ သို့သော်လည်း စစ်အစိုးရသည် မြန်မာနိုင်ငံတွင် ပြည်တွင်း ဒုက္ခသည်များရှိသည်ဆိုသည်ကို မည့်သည့်အခါမှ ဝန်ဆံခဲ့ပေါ့။ ထိုကဲ့သို့သော ပြည်တွင်းဒုက္ခသည်များ နေထိုင်ရာဒေသများတွင် ကလေးယော်များ ပညာသင်ကြားရေးမှာ အလွန်တရာပင် အကန့်အသတ်ဖြစ်လှပေသည်။ အချို့သားကျိုးမာရေးနှင့် ပညာရေးကော်မတီ၏ သတ်းအောက်အလက်များအရ ကရာဇ်နှင့် ကရင်၊ ရမ်းနှင့် ဝပြည်နယ်အတွင်းရှိ ပြည်တွင်းဒုက္ခသည်များ နေထိုင်ရာဒေသများတွင် ပညာရေးနှင့်ပတ်သက်သော ဝန်ဆောင်မှုများနည်းပါးခြင်းနှင့် မတည်ပြုမြေသောအခြေအနေများကြောင့် ၂၀ ရာခိုင်နှုန်း အောက်သာရှိ သော လူဦးရေမှာ အခြော့ပညာကို သင်ကြားနိုင်သည့်အခါန်တွင် မြှုကြိုကျောင်းကဲ့သို့ ကလေးယော်များအတွက် ပညာရေးနှင့် ပတ်သက်သော ဝန်ဆောင်မှုများမှာ သုတေသန ရာခိုင်နှုန်းသာရှိသည်။

ကမ္မဘက္လသမဂ္ဂမ ဆက်လက်ထောက်ခံလျက်ရှိသော နိမ့်ကျအသုံးမဝင်သည့် ပညာရေးစနစ်

စစ်အစိုးရသည် UNICEF,UNDP,UNESCO တို့နှင့် ပူးပေါင်း၍ ၁၉၉၈ ခုနှစ်တွင် UNICEF မှ အစပြုပေးခဲ့သော ဆက်လက် လျှော့လာ သုံးသပ်ခြင်းနှင့် တိုးတက်သောစနစ် (CAPS -Continuous Assessment and Progression System) အပါအဝင် ပညာရေးနှင့် ပတ်သက်သော လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်လျက်ရှိသည်။ စစ်အစိုးရမှ UNICEF နှင့် အခြေခံပညာရေးဌာနတို့ တွေ့ဖက် လုပ်ကိုင်သော ထိုလုပ်ငန်းစဉ်မှာ အောင်မြင်မှုရှိသည်ဟုလည်း ထုတ်ဖော်ပြောဆိုလျက်ရှိသည်။^{၁၁} သို့သော် လက်တွေ့အခြေ အနေများမှာ (CAPS) မှာ အောင်မြင်မှုမရှိပေး၊ အဘယ်ကြောင့်ဆိုလော် ငါးလုပ်ငန်းစဉ်အတွက် ကောင်းမွန်ရှုင်းလင်းသော လုပ်ငန်းစဉ်များ (လို့မဟုတ်) ထိန်းသိမ်းနိုင်မှုများအား ကြိုတင်မပြင်ဆင်နိုင်မီ အကောင်အထည်ဖော်သောကြောင့်ရှိသော ရလာသိမှာလည်း ပျက်စီးချို့ယွင်းသော ပညာရေးစနစ်သာဖြစ်သည်။

ကျောင်းဆရာ၊ ဆရာမများအားလည်း ထိုစနစ်သစ်ကို အသုံးပြန်ရန်အတွက် လေ့ကျင့်သင်ကြားပေးခြင်းမရှိပေ။ ထို့ကြောင့် အတန်းပိုင်ဆရာများနှင့် စာသင်ခန်းကြီးများမှာ အကူဆရာ၊ ဆရာမများမပါဘဲ အမျိုးမျိုးသော တိုင်းတာမှူ ယဉ်နားများကို စီမံခန့်ခွဲရန် အတွက် မဖြစ်နိုင်ပေ။ ထို့အပြင် အထူးအကုအညီလိုအပ်သော ကလေးထုတေသနများအပြားအတွက် အစိုးရမှ ကုလ္ပာတောက်ပုံပေးမှုများ မရှိပေ။¹² ပညာရေးအာဏာပိုင် များသာမဟုတ်ဘဲ UNICEF မှလည်း ထိုလုပ်ငန်းစဉ်၏ရလာဖို့ကို တရားဝင် ပြန်လည်စစ်ဆေး၊ သုံးသပ် ခက်များ ပြုလုပ်ခြင်းမရှိပေ။¹³

CAPS - ကျင်းမြေ

NHEC ቅድር **JICA** አዲስ አበባ የትምህር ሁኔታዎች በቅርቡ (የቅርቡን ግዢ)

အမျိုးသမီးနှင့် အမျိုးသမီးထယ်များအပေါ် သက်ရောက်မှုများ

ကျေးမတန်းတူရေးမှုပိဿာကြောင့် နောက်ကျွန်ုပ်စံခဲ့သော အမျိုးသမီးယဉ်လေးများ၏ ပညာရေး

မြန်မာနိုင်ငံတွင် ဗမာလူမျိုးအပါအဝင် တိုင်းရင်းသားလူမျိုးအားလုံးသည် ယဉ်ကျေးမှာ စလေ့ထုံးတမ်းနှင့် လူမှုရေးစည်းမျဉ်းများကို လေးလေးနောက်နောက်ထား ယုံကြည်မှုများနှင့် ကျင့်သံ့မှုများကြောင့် လူအဖွဲ့အစည်းတုခုလုံးသည် ဖိုဝ်ဒကြီးစိုးသော လှုအဖွဲ့ အစည်းအဖြစ်တည်ရှိသည်။ ထိုကဲ့သို့ ကျေးမတန်းတူညီမှုမရှိသော ကြောင့် အမျိုးသမီးလယ်များ၏ ပညာသင်ကြားမှုမှာ နောက်ကျ ကျန်လျက်ရှိသည်။ မိဘများမှာလည်း သမီးမိန်းကလေးများထက် သားယောက်များလေးများကို ကျောင်းထားရန်အတွက် ပို၍၍ ပြုံးစား ပေးလေသည်။ အထူးသဖြင့် စီးပွားရေးကြပ်တည်းသေးမိသားစုများတွင် သမီးမိန်းကလေးများသည် ရင်းတို့၏ပညာရေးဂိုဏ်နှင့်လွတ်ရန်အတွက် အလားအလာပိုများ၏ မိသားစုကို ထောက်ပံ့ရန်ဝင်ငွေရသော လုပ်ငန်းများကို ရှာဖွေလုပ်ကိုပြုကြရသည်။ ဤသို့ ရောင်လျှော့မရသော အမြဲအနေများသည် အမျိုးသမီးလယ်များအား အမျိုးသားလုပ်လယ်များထက်စာလျှင် ပညာသင်ကြားတတ်မြောက်မှု နည်းပါးသောအမြဲအနေရောက်အောင် ဖန်တီးပေးလျက်ရှိသည်။

မြန်မာနိုင်ငံမှ လူဦးရေ၏(၃၀)ရာခိုင်နှုန်းမှာ စီးပွားရေးကြပ်တည်းမှုဂိဂိရင်ဆိုင်နေကြရသည်။^{၁၇} အမျိုးသမီးယ်များသည် ငှါးတို့၏ မိသားစုများကို ထောက်ပုံစွဲအတွက် ဝင်ငွေရရှိမည့် အလုပ်များလုပ်ကိုင်ရန် ကျောင်းထွက်နှုန်းမှု့လည်း ပို၍ပို၍ များပြားလျက်ရှိသည်။ လက်တလော UNICEF ၏ စာရင်းအယားများအာ ၅၅ ရာခိုင်နှုန်းသော ကလေးယဉ်များသာ အခြေခံပညာမှုလတန်း ကျောင်းကို တက်ရောက်၍ မှုလတန်းအဆင့်ကျောင်းပညာ ပြီးမြောက်အောင်ဖြင့်၍ အမျိုးသမီးယ်ထု၏ ထက်ဝက်ထက်နည်းသော အမျိုးသမီးယ်များသာ အခြေခံပညာအဆင့် ပြီးမြောက်အောင်ဖြင့်သည်။^{၁၈} ထို့ပို့ပညာအရည်အချင်း အကန့်အသတ်ဖြစ်မှုများကြောင့် အမျိုးသမီးယ်များမှာ အသက်ရှင်ပြတ်သေးအတွက် ရရှိခဲ့ခြင်း၊ ထို့ကြော်ရှုံးလုပ်ကျိုးကြရသည်။

အသက်၊ မြို့နယ်အရွယ် စက်ရှုံအလုပ်သမားအမျိုးသမီးနှင့် တွေ့ဆုံးမေးမြန်းချက်

“ကျမှုမှတ်မိသလောက်ဆိုရင်တော့ ကျမှတ်မိသားစုက အရမ်းဆင်းရတယ်။ ကျမှုထင်ပေါ်ကတည်းကနေ ကန်စွန်းရွက်ရွှေ့ပြီး တော့ ရောင်းရတယ်။ ကျမှုအသက်ကြိုးလာတော့ ပန်းရုံအလုပ်သမအဖြစ် ကျောက်ခဲ့နဲ့ အတိသယပိတ္တဲ့အလုပ်ကိုလုပ်တယ်။ အဲဒါအပြင် ကျမှု လုပ်တဲ့အခြားအလုပ်တွေလည်းရှိသေးတယ်။ ကျမလမ်းဘေး စွေးသည်လည်း လုပ်ခွဲ့ရွေးတယ်။ ကျမရန်ကုန်ကို သွားပြီးတော့ စက်ချုပ်သမားအဖြစ် ၂ နှစ်လောက်မလုပ်ခင်မှာ စတိုးဆိုင်တရမှာလည်း လုပ်ရွေးသေးတယ်။ အဲဒါလည်း ကျမ ဝင်ငွေက မလောက်သေးဘူး အဲဒါကြောင့်ကျမ အာလုံးကြော်တဲ့ အလုပ်ကို ပြောင်းလုပ်လိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တရက်ကို ၆၀၀ ကျပ် (ပြား ၆၀ အမေရိကန်ဒေါ်လာ) ရတယ်။ အမှန်က အဲဒီအလုပ်က အရမ်းပင်ပန်းတဲ့အလုပ်ပါ။ အာလုံး အရှိန် နှစ်ဆယ်ကို အဆုံးစွာတာ၊ ကြော်တာ၏ ဆိုင်တွေကို လိုက်ပို့တာကအ ကျမတယောက်တည်းလုပ်ရတယ်။ အဲဒီအရှိန် တုန်းက ကျမအသက် ၁၃ နှစ်ဘုရားသေးတယ်။ ကျမ အဲဒီမှာ တနှစ်လောက်ဘဲလုပ်ပြီးတော့ ၂၀၁၃၊ ၂၀၁၄ မှာ အဲဒီ အလုပ်ကနေ နားပြီးတော့ ထိုင်းမှာအလုပ်လာလုပ်တယ်။”

အသက် ၂၃ နှစ်အချို့ အမျိုးသမီးနှင့် ၂၀၀၈ ခုနှစ် ဖြော်ပြုလျှော်ရက်နေ့ တွင် တွေ့ဆုံးမြန်းချက်

ကျမေအမေက မှန်ဟင်းခါးဆိုင်ဖွင့်တယ်။ ကျမကတော့ အမေကို ကူရတာပဲ့။ ကျမေအမေနဲ့ အစ်ကိုပြီးက အလုပ်လုပ်ပြီး ကျမတို့ မိသားစုကို ထောက်ပံ့တယ်။ ကျမတို့က လက်လုပ်လက်စားတွေဖြစ်တဲ့အတွက် ကျမတို့ အရမ်းကို ပင်ပင်ပန်းပန်း လုပ်ရတယ်။ ကျမတို့ သောက အာကားပိုင်တွေရဲ့ အခွန်တွေကောက်တာကလည်း အရမ်းများပါတယ်။ ကျမေအာက်မှာ မောင်လေးနဲ့ ညီမလေးတွေ လည်းရှိသေးတဲ့အတွက် ကျမေကျောင်းကနေ ထွက်ပြီးတော့ ကျမေမိသားစုကို ထောက်ပံ့စိုး အတွက် စက်ရုံးမှာ အလုပ်လုပ်နေရတယ်။”

အမျိုးသမီး ကျောင်းသူများ ကျောင်းစရိတ်ပေးရန်အတွက် အချိန်ပိုင်းအလုပ်လုပ်ရခြင်း

အချို့အမျိုးသမီးထံများမှာ ကျောင်းတက်ခွင့်ရသော်လည်း အများစုမှာ ကျောင်းချိန်ပြီးနောက်ပိုင်းနှင့် ကျောင်းပိတ်ရက်များ တွင် မိသားစုများကို ထောက်ပံ့ရန်အတွက် အလုပ်လုပ်ကိုင်ကြရသည်။ အမျိုးသမီးများမှာ ကျောင်းစရိတ် ပေးရန်အတွက် ရရာအလုပ် ကို လုပ်၍ကျောင်းတက်ရသည်ဟုလည်း တွေ့ဆုံးမြန်းစဉ် အများစု သော အမျိုးသမီးနှင့် အမျိုးသမီးထံများက ပြောကြားခဲ့သည်။ အချို့ အလွန်ဆင်းရဲသော မိသားစုမှ အမျိုးသမီးထံများမှာ အဆင်ပြေသော ဆွေမျိုးများထံသွား၍ ချက်ပြုတိခြင်းနှင့် ကလေးထိန်းပေါ်ခြင်း စသောအိမ်တွင်း လုပ်နှင့်များကို ကျောင်းစရိတ်ရန်အတွက်လုပ်ကိုင်ပေးရသည်။

အမျိုးသမီးထံများ ကျောင်းစရိတ်ပေးရန်အတွက် လုပ်ကိုင်ရသော လုပ်ငန်းများ

- အိမ်မွေးကြောင်းများကို တာဝန်ယူရခြင်း
- ထင်းရှာခြင်း
- ထင်းသယ်ခြင်း
- ရေသယ်ခြင်း
- ကလေးထိန်းခြင်း
- မှန်းထုပ်ခြင်း
- လမ်းဘေးရွေးရောင်းခြင်း
- လက်ပက်ရူးခြင်း
- လက်ပက်ကုမ္ပဏီ၏ အလုပ်လုပ်ခြင်း
- လက်ပက်စိုက်ခြင်း၊ မီးသွေးဖုတ်ခြင်း စသော မိဘများ၏ အလုပ်အကိုင်း ကူညီခြင်း
- မိဘနှင့် ဆွေမျိုးများပိုင်ဆိုင်သော ရွေးချွင်း၊ စားသောက်ဆိုင်နှင့် ကုန်ခြောက်ဆိုင်များတွင် ပိုင်းဝန်းလုပ် ဆောင်ခြင်း
- မိဘများ (သို့) အခြားသူများ၏ လယ်မြေများတွင် လုပ်ကိုင်ခြင်း
- အိမ်နီးချင်းများ၏ ကလေးထံများအပါအဝင် အခြားကလေးထံများအား စာသင်ကြားပေးခြင်း။

အမျိုးသမီးထံများနှင့် အမျိုးသမီးကျောင်းဆရာမများ အခြားနိုင်ငံသို့ ရွှေပြောင်းအလုပ်လုပ်ခြင်း။

အမျိုးသမီးထံများစုဟာ အိမ်နီးချင်းနိုင်ငံတွေကို အလုပ်သွားရှာဖို့ ဖြေအားပေးခြင်းခံရသည်။ ငါးတို့သွားမည့် နိုင်ငံအတွင်း ရှိ ဥပဒေများ၊ လူမှုအသိုင်းအတိုင်း၏အမှုအကျိုးနှင့် အနေအထားများ၊ မိမိတို့လုပ်ကိုင် ရမည့် လုပ်ငန်းများ၏ အခြေအနေများကို မသိ သောကြောင့် ငါးတို့အိမ်မှ စတင်ထွက်ခွာစဉ်မှစ၍ ရောင်းစားခဲ့ ခြင်းများနှင့် အမြတ်ထုတ်ခဲ့ ခြင်းများဖြစ်ပေါ်ရန် အလားအလာ များစွာရှိနေသည်။ အမျိုးသမီးထံများသာမက ကျောင်းဆရာ၊ ဆရာမများလည်း ကျောင်းမှတွက်၍ အခြားအိမ်နီးချင်းနိုင်ငံများတွင် အလုပ်များသွား ရောက်လုပ်ကိုင်သည်။ အဘယ့်ကြောင့်ဆုံးလောက် စာသင်ရွှေသော လစာငွေမှာ မလောက်င့်သောကြောင့်ဖြစ်သည်။ အထူးသဖြင့် အမျိုးသမီး ကျောင်းဆရာမများမှာ မြန်မာနိုင်ငံတွင်ရသော လစာငွေထက် ပို၍ရနိုင်သောအလုပ်များကို အိမ်နီးချင်းနိုင်ငံ များသို့ သွားရောက်လုပ်ကိုင်၍ ငါးတို့၏မိဘများနှင့် မောင်ညီမောင်ထံများကို ထောက်ပံ့ရသည်။¹²

အသက် ၂၂ နစ်အချက် ယခင်က ကျောင်းဆရာမဖြစ်သူနှင့် တွေ့ဆုံးမေးမြန်းချက်

“ကျောင်းဆရာမလာခင်က ကျောင်းဆရာမလုပ်တယ်။ ရန်ကုန်နဲ့ မြိုဝါဒီမှာလဲ ကလေးဆွောကို အပြင်မှာ ကျို၍၍ပြတယ်။ စထမ ဆုံးမှုလတန်းပြုဆရာမအဖြစ်လုပ်ပြီး သင်တန်းတရအပြီးမှာ အလယ်တန်းပြုဆရာမအဖြစ် ရာထူးတိုးသွားတယ်။ သူတို့ တကိုခိုင်းတဲ့ သင်တန်းတိုင်းကို ကျမတဲ့က ကိုယ်ငွေ့နဲ့ကိုယ် အကုန်ကျခြီးတော့မှ သွားတက်ရတယ်။ ကျမ လခက တလက္ခ ကျို (၃၇၀၀၀) (ခန့်မှန်း ၆၇ ၃-၄ အမောက်နှုန်းခေါ်လာ) နဲ့ တွေ့မှုး ဆပ်ပြာ၊ ဆန်နဲ့ဆီ စဲတဲ့ အိမ်သုံး တွေ့ရတယ်။ အဲဒါက မိသားစုကို ထောက်ပုံစွဲမပြောနဲ့ ကိုယ်ဖာသာကို ရပ်တည်းတောင်မလောက်ဘူး။ အဲဒါကြောင့် အလုပ်ကနေထွေကြီးတော့ အနုတ်တို့လာပြီး သိုးမွှေးစက်ရုံမှာ အလုပ်လာလုပ်နေတာ။”

ကျောင်းသူအမျိုးသမီးယောက်များ စစ်အစိုးရ၏ တပ်သားများမှ ကျူးလွန်သော လိုင်းပိုင်ရာ အကြော်ဖက်မှုများကို ခံရနိုင်သော အခြေအနေများ၏

စစ်ဖြစ်ပွားရာ အသများတွင် အခြားလွှာအခွင့်အရေး ချိုးဆောက်ခြင်းများကို ခံရသည့်အပြင် ကျောင်းသူအမျိုးသမီးယောက်မှုများသည် စစ်အစိုးရစစ်သားများ၏ လိုင်းပိုင်းဆိုင်ရာနှင့် လိုင်ကွဲပြားမှုအပေါ်အခြေခံသည့် အကြော်ဖက်မှုများကို အချိန်မရွေးကျူးလွန်ခံရနိုင် သော အခြေအနေများရှိသည်။ အထက်တွင်ဖော်ပြထားခဲ့သည့်အတိုင်း ယော်ယူအားဖြင့် ရွာ ၅၂ ရွာအတွက် ကျောင်းတကျောင်းသာ ရှိသော တိုင်းရင်းသားအသများတွင် အနီးဆုံး ဖြစ်သော ရွာတစ်ရွာမှ ကျောင်းသို့ ရောက်ရန်အတွက် နာရီဝက်နေ့ လမ်းလျှောက်ရသည်။ ထို့ကြောင့် ကျောင်းသူအမျိုးသမီးယောက်များသည် ကျောင်းသွား ကျောင်းပြန်ရာလမ်းတကျောက်လုံးတွင် အဓမ္မကျိုးခံရနိုင်သော အခြေအနေများစွာရှိ သည်။^{၁၁} (အသေးစိတ်အချက်အလက်များကို အမျိုးသမီးများအပေါ်အကြော်ဖက်မှု အပိုင်းတွင် ကြည့်နိုင်သည်။) ထိုကဲ့သို့သော စိုးရိမိဖွယ်ရာ အခြေအနေများကြောင့် မိဘများသည် စုံတို့၏သမီးများကို ကျောင်းထုတ်ခြင်းမှာ ဖြစ်ရှိပြစ်စဉ်သွေ့ယွယ် ဖြစ်ပေါ်လျက်ရှိသည်။

အကြော်ပြုချက်များ

- စစ်တပ်၏အသုံးစရိတ်အား အလွန်လျှော့ချုပ်မည်။ သို့မှာသာ ၁၀ ရာခိုင်နှုန်းသော အမျိုးသားဘဏ္ဍာဇွာအတွက် ပညာရေး အတွက် အသုံးပြုနိုင်မည်။ဘဏ္ဍာဇွာရေးကိန်းကဏ္ဍားအား လုအောက်အလွယ်တကူ ရှိနိုင်၊ ဖတ်ရှိနိုင်ရမည်။
- စစ်တပ်အသုံးအစိုင်းအတွက် အခွင့်ထူးခံများအဖြစ် ဖန်တီးပေးသော ပညာရေးစနစ်မျိုးကိုဖော်ဆောင်ပေးသည့် စစ်တပ် ပညာရေးနှင့် ဆက်စပ်သော အသင်းအဖွဲ့များအား ရှိုးရှိပညာရေးအသင်းအဖွဲ့ များထက်ပိုသာသော (သို့) မညီမျှသော ပညာရေး အသုံးငွောက်များ ပေးခြင်းမလုပ်ရ။
- နေရာအနှံ့ဖို့သောကျောင်းများ အထူးသဖြင့် ကျေးလက်အသများရှိကျောင်းများအား အရည်အသွေးပြည့်မြှို့သော ပညာရေး စနစ်များဖြင့် အထောက်အပံ့ပေးရမည်။
- ပညာရေးစနစ်အတွင်း လာတ်စားမှုများ ပပေါ်ရန်အတွက်နှင့် ကျောင်းဆရာ၊ ဆရာမများ (အထူး သဖြင့် ဆရာမများ) အသက်ရှင်ရပ်တည်ရေးအတွက် ကျောင်းချိန်အပြီး ပုဂ္ဂလိက ကျို၍၍ပြခြင်းများကို တားဆီးရန်အတွက် ကျောင်းဆရာ၊ ဆရာမ များနှင့် ပညာရေးပါမောက္ခများအား လုံလောက်သောလစာများနှင့် လူမှုယုလုံရေး အကျိုးအမြတ်များအား ခံစားခွင့်ရှိ စေရမည်။
- ပညာရေးစနစ်အား စစ်တပ်၏ပြန်ရာတွင်လည်းကောင်း အာကာာရှင်စနစ်ကို တည်ပြအောင်ဆက်လက်ထိန်းသိမ်းရာတွင် လည်းကောင်း အသုံးချေသော ယဉ်ရှားအဖြစ် အသုံးများ၍
- ပညာရေးနှင့်ပတ်သက်သော ရည်ရွယ်ချက်အားလုံးပြည့်မပြည့်အား စောင့်ကြပ်စစ်ဆေးသော လွတ်လပ်သည့်ကြီးကြပ် ကွပ်ကဲသော စစ်တရရှိရမည်။
- အစိုးမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအစိတ်အပိုင်းများနှင့် နိုင်ငံတကာအောက်မှုများ ဆက်စက် လုပ်ဆောင်မှုများ အပါအဝင် ပညာရေးနှင့်ပတ်သက်သောလုပ်ငန်းလုပ်ရှားမှုများအတွက် တိကျို၍၍ပြင်းလင်းသော ထင်သာမြင်သူရှိသော တာဝန်ခံမှုနှင့် တာဝန်ယူမှုများ ရှိရမည်။
- နိုင်ငံတရမှုံးမှ အမျိုးသမီးယောက်များနှင့် အမျိုးသမီးများကျောင်းမှ နှုတ်ထွက်မှုများ တားဆီးရန်အတွက် ပညာသင်ဆူ (သို့) ထောက်ပုံးများ အပါအဝင် အထူးလုပ်ငန်းလုပ်မှုံးများအားဖြင့် ဖော်ပေါ်ရမည်။
- အမျိုးသမီးများအား ပညာသင်ရန်အတွက် အခက်အခဲ၊ အနောင့်အယုံကြည်အတွက် ယဉ်ကျေးမှု၊ ခလေ့ထုံးတမ်းများမှ အခြေခံလာသော စည်းမျဉ်းဥပဒေများ၊ ပုံစံခွက်အတွင်း ထည့်သွင်းမှုများကို ပယ်ရှိရန်အတွက် လုပ်ငန်းစဉ်များ ရှိရမည်။

- သင်ကြားမှုအားနည်းခြင်းများနှင့် ပြန်လည်သုံးသပ်ခြင်းများကို လုပ်ဆောင်ရန်အတွက် ဆရာအတတ် သင်ကျောင်းနှင့် ကောလိပ် များအား လုံလောက်သော အသုံးငွေများပေး၍ အထောက်အပံ့များပေးရမည်။ ထို့ထို့ လုပ်ဆောင်ရာတွင် ကျောင်းဆရာ အများ စုံမှာ အမျိုးသိမ်းများဖြစ်သည့်အလျောက် အချိုးသိမ်းများ ဖွံ့ဖြိုးတိုးတက်ဆောင်လုပ်ရာတွင်လည်း အထောက်အပံ့ပေးရာ ရောက်သည်။
- တိုင်းရင်းသားဘာသာစကားများနှင့် ကျားမဆိုင်ရာပုံစံခွက်တွင်းထည့်သွင်းခြင်းများ၊ ယဉ်ဖျက်ရန်တို့အပါအဝင် ကျောင်းသင်ရိုးညွှန်း တမ်းအားလည်း ပြန်လည် ပြင်ဆင်ရမည်။
- မူလတန်းကျောင်းပညာအား ဝိုင်ရင်းသားဘာသာစကားဖြင့် လေ့လာသင့်သည့်အပြင် ဆရာ၊ ဆရာမများ စုဆောင်းလေ့ကျင့်ရာတွင် လည်း ဒေသတွင်း တိုင်းရင်းသားပတ်ဝန်းကျင်မှ ခေါ်ယူလေ့ကျင့်ပေးသင့်သည်။

ပုဒ်မ ၁၂။ ကျန်းမာရေး

၁။ စာချုပ်အဖွဲ့ဝင်နိုင်ငံမှ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ပါသားစုစီမံကိန်းနှင့် ပတ်သက်သော ကျန်းမာရေးဝန်ဆောင်မှုများအပါ အဝင်အခြား ကျန်းမာရေးစောင့်ရှောက်မှုများအား အမျိုးသမီးနှင့် အမျိုးသားတန်းတူလက်ခံရရှိရေးတို့အပြင် အခြေခံတန်းတူညီမှုများ ရရှိရန်နှင့် အမျိုးသမီးများအား ခွဲခြားဆက်ဆံမှု ပပေါ်ရန်အတွက် သင့်လျှပ်သော တိုင်းတာစီစစ်မှုများ ဆောင်ရွက်ရမည်။

၂။ ဤအပိုဒ်၏ စာပိုဒ် ၁ ပါ ပြောန်းချက်တွင် မည်သို့ပင် ပရှိစေကာမှု စာချုပ်အဖွဲ့ဝင်နိုင်ငံများသည် အမျိုးသမီးများ ကိုယ်ဝန်ဆောင် ကာလ၊ မီးတွင်းကာလ၊ မီးထွက်ကာလ ဆိုင်ရာ ဆက်စပ်၍ အမျိုးသမီးများအားလုံးအပ်သလို အခဲမဲ့ ပြုစေစောင့်ရှောက်ပေးခြင်းနည်းတူ ကိုယ်ဝန်ဆောင်စဉ်နှင့် မိမ်နှင့်တိုက်စဉ် လုံလောက်သော အဟာရ ကျွေးမွှေးခြင်းတူကို အာမခံရမည်။

ဤပိုဒ်၏ သတ်ချက်

စစ်အစိုးရသည် အားလုံးအတွက်ကျန်းမာရေးဟူသော ရည်မှန်းချက်ဖြင့် တစ်နှစ်ငံလုံးဆိုင်ရာ ကျန်းမာရေးလုပ်ဆောင်ချက်များကို မြန်မာနိုင်ငံအနဲ့ လုပ်ဆောင်နေသည်ဟု ပြောနေပါသည်။ အားလုံးအတွက် ကျန်းမာရေး ရည်မှန်းချက်ဖော်ဆောင်ရန်အတွက် စစ်အစိုးရသည် ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုလုပ်ဆောင်လာကြောင်းနှင့် ကျန်းမာရေးလုပ်သားများလည်း အရေအတွက်များပြားလာကြောင်းဖော်ပြု လိုသဖြင့် လုပ်သားအရေအတွက်များကို လိမ်းညာ၍ ဖော်ပြနေပါသည်။^{၁၃} စစ်အစိုးရသည် တရားဝင် လုတေစီးခြင်းဖို့၏ကိုယ်ပို့ဆိုင်ရာ ကျန်းမာရေးအတွက် တစ်နှစ်ကို ၈၀ (cents) သာ သုံးစွဲသဖြင့် ကမ္ဘာပေါ်၍ အဆင့်အနိမ့်ဆုံး စာရင်းတွင် ပါဝင်လျက်ရှိရာ၏ ၂၀၀၇ - ၂၀၀၈ ၅၏ နိုင်ငံခြား ဝင်ငွေ ရရှိမှ ပြောန်းချက်အရ နိုင်ငံတော်၏ ၃ ရာခိုင်နှုန်းထက်လျော့သော ဘတ်ဂျက်ကိုသာ ကျန်းမာရေးအတွက် သုံးစွဲသည်။^{၁၄} ယနေ့တွင် ကူးစက်ရောဂါ့ သေဆုံးမှုများ၊ အာဟာရရုံးတဲ့မှုများနှင့် မီးဖွားစဉ် မိခင်သေဆုံးမှုများစာသော မသေသင့်သော ရောဂါ့များဖြင့် အမျိုးသမီး ပေါင်းများစွာ သေဆုံးနေရသည်။ ဤအုံးရုံးမှုများကို သက်သေပြနေသည့် ကမ္ဘာကုန်းကျန်းမာရေးအဖွဲ့ WHO ၅၏ အချက်အလက်များအား မြန်မာနိုင်ငံ၏ ကျန်းမာရေးစုစီသုတေသန ကမ္ဘာပေါ်၍ ၁၉၁ နိုင်ငံထဲတွင် ၁၉၀ နိုင်ငံမြောက်နံပါတ်ကို ချိတ်ဆွဲနိုင်ခဲ့ပါး အဆိုးရွားဆုံးနိုင်ငံ ဖြစ်သည့် စီရေးလီရုံးနိုင်ငံတက် အနည်းငယ်သော ပိုကောင်းသည်။^{၁၅}

ကျန်းမာရေးဝန်ဆောင်မှုများကို များသောအားဖြင့် မြှုပြုနှင့်ဖြုတ်မှုများတွင် တွေ့ရသော်လည်း အစိုးရမှုလုပ်ဆောင်သော ကျန်းမာရေးဝန်ဆောင်မှုများ မရှိသလောက်ဖြစ်ပြီး ဘတ်ဂျက်မရှိသည့်အတွက်လည်း ထိုဝန်ဆောင်မှုခေါင်းစဉ်များအောက်တွင် ဟာလာ ဟင်းလင်း ဖြစ်လျက်ရှိသည်။ ဆေးရုံများတွင် များသောအားဖြင့် ဆေးဝါးမှုခြင်း၊ ကိရိယာတန်ဆောပလာများ မရှိခြင်းနှင့် အနည်းငယ်သော ကျန်းမာရေး လုပ်သားများကိုသာတွေ့ရပြီး တခါတလေတွင် ကျန်းမာရေးလုပ်သားများပေးပို့ရပါ။ အစိုးရမှုပေးသောလစာဖြင့် မည်သူမျှ အသက်ရှင်သန် နေထိုင်ရန်မဖြစ်နိုင်ပါ။ များသောအားဖြင့် ပြည်သူအများသည် ပုဂ္ဂလိကလုပ်ငန်းများနှင့် နိုင်ငံရပ်ခြားတို့တွင် အလုပ်အကိုင် ရှာဖွေကြရသည်။ ဤသို့ နိုင်ငံတော်မှ လုပ်ဆောင်သော ကျန်းမာရေးဝန်ဆောင်မှုမရှိခြင်းတို့ကြောင့် ကျန်းမာရေး စောင့်ရှောက်မှု ကုန်ကျောင်း၏ ၃၀ ရာခိုင်နှုန်းမှာ လူထုတွေဆိုကာသာ ရောက်လာခြင်းဖြစ်သည်။ လူအများစုံမှာ တစ်နှစ်ကို အမေရိကန် တစ်ဒေါ်လာအောက် ဝင်ငွေရရှိသူ များဖြစ်ပြီး ယေဘယ်အားဖြင့် မီသားစုတစ်စွဲတွင် ၂၀ ရာခိုင်နှုန်းသောဝင်ငွေကို အစားအစာအတွက် အသုံးပြုရသည်။ လူအများစုံအတွက် အထူးကျမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရန် မတတ်နိုင်ကြပါ။ အထူးသားဖြင့် တိုင်းရုံးသားများ၊ အများစုံနေထိုင်သော ကျွေးမွှေးလောက်အေသာများတွင် လူမှုရေးဝန်ဆောင်မှုများနှင့်ဝေးကွာဖြီး ဆင်းမြဲတေမှုများလည်း ပို့ခံစားရပြီး လူအများစုံမှာ ကျန်းမာရေး စောင့်ရှောက်မှု လုံးမရှိပေါ့။

ရမ်းပြည်အလယ်ပိုင်းတွင်နေထိုင်သော အသက် ၃၃ နှစ်အရွယ် ရမ်းအမျိုးသမီးတစ်ဦးက သားအီမ်းကင်ဆာခံ စားနေရသော သူမ၏အောင် အကြောင်းကို ဤသို့ပြုပါသည်။

၂၀၀၁ ခုနှစ်တွင် အသက် ၆၀ ကျော်ဖြစ်သော ကျမှုမှုအောင်သည် သူမှုပိုက်တွင်နာကျင်ခြင်းကို ခံစားရသည်။ ရွာရှိဆေးပေးခန်းသို့ သွားသောအောက် သူမှုကို ဆေးထိုးပေးပြီး ဆေးအချို့လည်း ပေးခဲ့သည်။ အနာပြောက်မသွားခဲ့ပါ။ သူမ အလေးအပင်သယ်တိုင်း သို့မဟုတ် လေးလံသော အလုပ်ကိုလုပ်ရတိုင်း နာကျင်ခြင်း ခံစားရသည်။ သူမအပြော သွားတိုင်း နာကျင်ခြင်းကို ခံစားရပြီး စိတ်တွင်လည်း ယေဘယ်လာသည်ကို သတိထားမိသည်။ သူမ ဝါးပိုက်ယေဘယ်ယမ်းမှု

တဖြည်းဖြည်းကြီးလာသည်ဟုလည်း ခံစားရသည်။ ထို့နောက် သူမသည် မြို့ဆေးရုံသို့ သွားခဲ့သည်။ ဘာသာစကား အခက်အခဲနှင့် သတင်းအချက်အလက်များ မသိရှိခြင်းကြောင့် ကျိုးမာရေးလုပ်သားနှင့် စကားပြောရန် အဖော် တစ်ဦးကိုလည်း ခေါ်ဆောင်သွားခဲ့သည်။ သူမသည် ဆေးရုံသို့သွားလိုက်ပြန် လိုက်နှင့် အချိန် (၆) နှစ်ကျော်သွား သော်လည်း အနာမှာမပျောက်သွားပဲ ဆရာဝန်က အစာအမိမ်ရောဂါဟု သာ ပြောခဲ့သည်။ လွန်ခဲ့သော တစ်လခန့်ကို ကျေမအမေကို မြို့ရှိ ပူဂျိလိုကဆေးခန်းတရာ့တွင် ခေါ်သွားခဲ့သည်။ သူမကို သုံးကြော်တိတိသောသွားချာစာစစ်ဆေးပြီး တခါ စစ်ဆေးတိုင်း ကျပ်တစ်သောင်းကုန်ကျသည်။ ကျေမအမေ သားအမိမ်က်ဆာခံစားနေရာကြောင်း သိလာရသည်။ (အသေးစိတ်ဘာတွေဖြစ်ပျက်သည်ကို ကျမတို့အား မရပြာပြပါ)။ ပြီး နောက်စွဲစိတ်ကုသာရန် လိုအပ်ကြောင်းပြောပြ သည်။ အထူးကုသာရာဝန်သည် တွေ့ဗုံးပြုခြုံးသော ဆေးခန်း တရာ့သို့သွားရန် ညွှန်ကြားပြီး ထိုဆေးခန်းတွင် ခွဲစိတ်ကု ဆရာဝန်ရှိနိုင် သည့်အကြောင်းသာ သိရပါသည်။

ထိုဆေးခန်းတွင် အမေသည် မခွဲစိတ်ခင် ၃ ရက်နှင့် ခွဲစိတ်ပြီး ၁ ပတ် – ၁၀ ရက်ခန့်တက်ခဲ့သည်။ အမေ သည် ပလာစတာကြီးကြီးပတ်ထားသော်လည်းကောင်း၊ အမိမ်ပြန်လာခဲ့သည်။ ၂ ရက်၊ ၃ ရက်မြောက်တွင် ပိုက်မှုပလာစတာကြီးကြီးကြောင့် နာကျင်ခံစားရှု၍ ဆေးခန်းသို့ နောက်ထပ်သုံးခါ ပြန်သွားပြရသည်။ ခွဲစိတ်ခန့် ဆေးခန်းခအားလုံး ၅ သိန်းခန်းကုန်ကျပါး တွေ့ဗုံးအတွက်လည်း တစ်သိန်းလောက်ကုန်ကျခဲ့သည်။

တိုင်းရင်းသားအသေးအများစွာတွင် ကူးဆက်နိုင်သောရောဂါများပြစ်သည့် ငြုပ်များရောဂါပြစ်သူ ပို၍များပြားနေပြီး ယင်းအချက် သည် မြန်မာနိုင်ငံ၏ အမိကသေဆုံးမှုနှင့် သေဆုံးမှုပြစ်ပေါ်ရန် အမိကအကြောင်းအရင်းများပြစ်လာသည်။ ၂၀၀၃ ခုနှစ်၏ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံ၏ ငြုပ်များကြောင့်သေဆုံးမှုနှင့်သည် အသေအားလုံး၏ ၅၀ ရာခိုင်နှင့်ရှိပြီး အိန္ဒိယနှင့် အင်ဒိန်းရားတို့ အပါအဝ် WHO ၏ အရေးတောင်အရှေ့အထောက်အကူးအေးမှာ မရှိနိုင်သောကြောင့် အမှန်တကယ် ကိန်းဂဏန်းများမှာ ယခုထက်ဝိရိမြှုပ်မှုမျှ၍ ရာရိသည်။^{၁၁} မြန်မာနိုင်ငံ၏ ငြုပ်များရောဂါတိုက်ပျက်ရေးအတွက် ရာစွမ်ချိလုပ်ကိုင်နေသော နိုင်ငံတကာ အစိုးရမဟုတ်သည့် အဖွဲ့အ စည်းဖြစ်သည့် MSF – Holland မှ Dr.Frank Smithius က WHO မှ မြန်မာနိုင်ငံတွင် ငြုပ်များရောဂါလူနာ (၅၀၀၀၀၀) သာရှိသည်ဟု ပြောထားသည်ကို ‘ကျွန်းတော်သိတယ အဲဒါက မှန်ဘူး – ကျွန်းတော် ခန့်မှန်းချက်အရ ၁၀ သန်း နီးပါရိတယ’ ဟု ပြောပါသည်။^{၁၂}

ကရင်နိဒေသမှ အသက် ၃၈ နှစ်အချွဲယ် ကရင်နိအမျိုးသမီးနှင့်တွေ့ဆုံးမေးမြန်းခြင်း

ကျေမတို့ရှာမှာ အမြှေတမ်းဆေးခန်းအတည်တကျမရှိဘူး။ ဒါပေမဲ့ တခါတလေ သူနာပြု၍ ပေါ်လောက်ရောက်လာပြီး ပိုက်ဆုံး ဖူးမြှုပ်နည်းများပါတယ်။ ဆေးခန်းအမြှေတမ်းမရှိတဲ့အတွက် ကျေမတို့ မကြာခဏ လိုင်ကော် (ကရင်နိပြည်နယ်၏ မြို့တော်) ကို သွားရ ပါတယ်။ တစ်နေ့ရှာ အမျိုးသမီးတစ်ပေါ်က သူမအဖော်နဲ့အတူ လိုင်ကော်ဆေးရုံကိုသွားနေတုန်း အိမ်ကိုမီးလောင်လို့ သူမကလေး မီးထပ်သွားခဲ့တယ်။

အစိုးရထောက်ပံ့သော ကျိုးမာရေးစောင့်ရောက်မှုမြှုပ်နည်း

ရှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသတွင် အသက် ၂၆ နှစ်အချွဲယ် ကျိုးမာရေးလုပ်သားဟောင်း ဖြစ်သည့် ပလောင်အမျိုးသမီးနှင့် ဖော်ပြန်ခြင်း

ကျေမသည် မန်တုန်းရှိ တိုယ်တုကိယ်ထ ကျိုးမာရေးဌာနတွင် သူနာပြု အမြှေတမ်းဆောင်ပါတယ်။ ကျေမတို့ဒေသမှာ ကျိုးမာရေး အခြေအနေ အရေးခိုးရှားပါတယ်။ ကျေမတို့အစိုးအနားတွင် ရွာပေါင်း ၂၀ ခန့်ရှိပါတယ်။ ကလေးနှင့်မိခင်ကျိုးမာရေး အခြေ အနေမှာ ပို့ခိုးရှားလာပါတယ်။ အမျိုးသမီးများမှာ အသက် ၁၄ နှစ် ၁၅ နှစ်အချွဲယ်မှာ အိမ်ဆောင်ပြုပါတယ်။ သူတို့အတွက် ဘာကျိုးမာ ရေးစောင့်ရောက်မှုမှ ရှိဘူး။ နေ့စဉ် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀ ဦးခန်းဆေးခန်းကို ရောက်လာပြီး တခါ တလေ ၁၀ ကျော်ရောက် လာပါတယ်။ မိခင်ရော ကလေးပါ အာဟာရ ချို့တဲ့မှုကို

ခံစားနေရပါတယ်။ အူတိုက မိသားစု စီမံကိန်းနဲ့ သန္တတားခြင်း ဖုန်းလုပ်ဆောင်ရွက်တွေ လည်းမရှိဘူး။ အသက် ၁၅ နှစ်အတွက် ကိုယ်ဝန်ဆောင်နေကြတိန်ပဲ။ ကျမတို့အေသာမှာ များသောအားဖြင့် ကိုယ်ဝန်ဆောင်တွေ ငါ်ဖျားရောက်ပေါ်တယ်။

ကျမတို့အေသာမှာ အစိုးရင်တောက်ပံ့သော ကျန်းမာရေးစောင့်ရောက်မှုအစဉ်မရှိဘူး။ ဆေးခန်းလည်းမရှိဘူး။ ကျမတို့နဲ့တဲ့ ဤတရုံး ဆေးရုံတစ်ရုံတည်းသာရှိပါတယ်။ များသောအားဖြင့် လူထွေက လမ်းပန်းဆက်သွယ် ရေးအဆက်အခဲများကြောင့် ဆေးရုံး မသွားလိုကြပါ။ အစိကအချက်မှာ ဆေးရုံတွင် လုံလောက်သော ဆရာဝန်၊ သုန္တပြုလည်းမရှိပါ။ ဤဦးတော်းရွှေးကြီး ပါတယ်။ ကလေး ထောက်များကယ်ဆယ်ရေး အဖွဲ့ (Save the Children) မူပေးသော ကျန်းမာရေးအသိပညာ၊ သန္တတားဆေးနှင့် ကာကွယ်ဆေးများမှုတွေ၍ ဘာကျန်းမာရေး အသိပေးခြင်းများမှုလည်း မရှိပါ။ တခါတလေမှာ ကျွော့တားနှင်းရှုံးပါ။ (WFP) ကလေးရွှေး ဆန်များ၊ ငါ်များနှင့် ငရှုတိသီးများ လာရောက်ဝင်တတ်ပါတယ်။ ကျမ တခါ မြန်မာအမျိုးသမီးရေးရာမှုလာဦး ကောင်းတာလုပ်တာကို မတွေ့ဖူးပါ။

အိပ်ချုပ်အိုင်း အခြေအနေ

ကျန်းမာရေးဝန်ကြီးဌာနမှ နောက်ဆုံးရရှိသော အချက်အလက်များအရ မြန်မာနိုင်ငံအတွင်း ခန့်မှန်းခြေ အသက် ၁၅ နှစ်မှ ၂၉ နှစ်အတွင်းရှိ လူဦးရေ ၂၂ သိန်း ၃ သောင်းခန်းမှာ အိပ်ချုပ်အိုင်း ကူးစက်ခံနေရကြောင်း သိရသည်။ တနိုင်ငံလုံးရှိ အရွယ်ရောက်သူ အရေး အတွက်၏ (ဝဒသဗမ္ဗာ) ဖြစ်သောကြောင့် ၂၀၀၅ ခုနှစ်တွင် တရားဝင်ပြထားသော ကိန်းကဏ္ဍး (၁၁၃) ရာခိုင်နှုန်းမှုလည်း ၂၀၀၇ ခုနှစ်တွင် (၁၁၃) ဖြစ်သွားသောကြောင့် သိသွား လျော့ကျွဲ့ခြေကြောင်း ထင်ရှားသည်။^{၁၁} ထိုကဲ့သို့ မတူညီသော ခန့်မှန်းချက်များသည် မြန်မာနိုင်ငံ အတွက်ရှိ ကျန်းမာရေးအချက်အလက်များသည် ယုံကြည်၍ မရကြောင်းကို အထင်အရှားပြုသွားရှုံးရှိသည်။ လွတ်လပ်သော ကျန်းမာရေးနှင့် ဟင်သက်၍ သတင်းအချက်အလက်ကောက်ယူမှု လေ့လာသေန်းစင်မှုများနှင့် သတင်းအချက်အလက် ဝေ့မှုများအား စည်းကမ်းများ ပို၍ တင်းကြပ်ထားလေ အခြေအနေမှုပို၍ ဆိုးဝါးလေပင်ဖြစ်သည်။ အိပ်ချုပ်အိုင်း အခြေအနေတွေလည်း အချို့ပုဂ္ဂလိက လေ့လာသန်းစင်မှုများ အရ ကူးစက်ခံရသော ကိန်းကဏ္ဍးမှာ စစ်အစိုးရ၏ ထုတ်ပြန်ထားသော ကိန်းကဏ္ဍးများထက် လေးဝါးဆပို၍ မြင့်မားလေသည်။^{၁၂}

အိပ်ချုပ်အိုင်း ကူးစက်ပုံးမှားနှင့် ပတ်သက်၍ နည်းပါး၌မှန်ကန်သည့် အချက်အလက်များအပြင် UNAIDS မှုလည်း အိပ်ချုပ်အိုင်း အရှေ့တောင်အာရှုတွင် အလွန်ဆုံးဝါးသော ကူးစက်ရောဂါတ္ထားအာဖြစ် ဖော်ပြထားသော သည်။ စစ်အစိုးရမှု ထိုကူးစက်ရောဂါသည် တနိုင်ငံလုံးအတိုင်းအတာအရ စိုးရိုးမြို့ယယ်၊ ဦးစားပေးတိုက်ဖျက်ရမည့် ရောဂါများတွင် ပါဝင်သည်ကို သိနားလည်းသော်လည်း ကျန်းမာရေး ဝန်ကြီး ဌာနတုရုံးတွင် အမေရိကန် ဒေါ်လာ (၁၃၇၀၀၀) သာရှိသည်။ ၂၄၈မှာ လူတိုးလျှင် ဒေါ်လာ (၀.၀၀) ၏ တဝ်ကိုပင်မရှိပေး^{၁၃} အလားတူ အိမ်နီးချင်းထိုင်းနိုင်ငံးတိုးလျှင် အမေရိကန်ဒေါ်လာ (၀.၄၃) ဖြစ်သည်။^{၁၄} မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော လူမှုရေးဆိုင်ရာ အကြောင်အတည်းများ၏ ရလားများနှင့်အညီ ကူးစက်ရောဂါခံစားရုံးများ၏ သေဆုံးမှု များလည်း တိုးမှားလျှော်ရှိသည်။ မြန်မာနိုင်ငံတွင် တရားဝင်ထုတ်ပြန်သော အချက်အလက်များအရ အနည်းဆုံး ခန့်မှန်းခြေလူဦးရေ (၁၃၀၀၀) ခန့်မှာ - အိပ်ချုပ်အိုင်း ရောဂါလိုးတိုက်ဖျက်ရေးကုသူမှု (anti-retroviral therapy) ထိုအပ်လျက်ရှိသည်။ ၁၀ ရာခိုင်နှုန်းအောက်ထက်နည်းသော ရောဂါခံစားရုံး ဦးရေလောက်သာ အိပ်ချုပ်အိုင်း ရောဂါလိုးတိုက်ဖျက်ရေးကုသူမှုအား လက်ခံရရှိသည်။ နစ်စဉ်လူဦးရေ ၂၂ သောင်းခန်းမှာ အိပ်ချုပ်အိုင်းနှင့် ဆက်စပ်သောရောဂါများဖြင့် သေဆုံးလျက်ရှိရှိသည်။^{၁၅} အလားတူပုံး စစ်အစိုးရမှု အိပ်ချုပ်အိုင်း ကူးစက်ရောဂါကူးစက်ခြင်းမှ ကာကွယ်ရန် ကွန်ခုံးများကို တိုးမြှောင်းဝေးနှင့် တိုးတက်မှုများကို ရှင်းလင်းပြောကြားခြင်းများကို အပြုပုံးပြုလုပ်နေသော်လည်း အိပ်ချုပ်အိုင်း၊ အေး အိုင်းအကိုစ် ပညာပေးမှာ ဝေးနည်းစာရေးကောင်းစွာပုံးပြုလုပ်နေသော်လည်း ထိုမျှလောက်နှင့် လုံလောက်မှုမရှိဘူး။ ၂၀၁၆ ခုနှစ်တွင် တင်းသွားသော အစိုင်ရုံးအတွက် သုံးပုံးပုံးထက်နည်းသော လူထုံးရေမှာ အိပ်ချုပ်အိုင်း ကူးစက်ရောဂါနှင့် ပတ်သက်၍ ဗဟိုသာမှားရရှိ ပြီးဖြစ်သည်ဟု ဆိုထားပါသည်။^{၁၆}

မြန်မာနိုင်ငံတွင် ယခုအခါ နိုင်ငံတကားအေဂျင်းမှု အိပ်ချုပ်အိုင်း၊ အေအိုင်းအကိုစ်နှင့် ပတ်သက်၍ အကူအညီများပေးလျက်ရှိ သည်။ အကြီးဆုံး အေဂျင်း (ယခုအခါ နှုတ်ထွက်သွားပြီးဖြစ်သော) MSF-Holland မှာ ရောဂါခံစားရုံး လူဦးရေ ၆ ထောင်ကျော်ကို အိပ်ချုပ်အိုင်း ရောဂါလိုးတိုက်ဖျက်ရေးကုသူမှု အကူအညီပေးလျက်ရှိသည်။ သို့သော်လည်း ထိုမျှလောက်နှင့် လုံလောက်မှုမရှိဘူး။

တန်င်လုံးအတိုင်းအတာဖြင့် အကုအညီပေးမှုများနှင့် ထိရောက်သော လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် အကြံး အကျယ် လိုအပ်လျက်ရှိသည်။ ထိမှုမက မြန်မာနိုင်တွင် တရားဝင်အကုအညီပေးနေသော အေဂျင်စီများအတွက် စစ်အစိုးရ၏ ပဲ့ပို့ပို့ကိုင်မှ အခက်အခဲ အတားအဆီးများကို လျော့ချရနိုင် ပို၍ရှင်းလင်း မြင်သာမှုများရှိရန် လိုအပ်ပေသည်။^{၁၅} လူအဲ့အစည်း၏ လိပ်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အလွန်အလွန်ရေးကျသော အထင်အမြင်များ၊ အရှက်သိက္ခာရစေမှုများနှင့် အိပ်ချိဒိုင်စီ ရောဂါရိသူများအား ခွဲခြား ဆက်ဆံခြင်း စသောအချက်များအပါအဝင် တရားဝင်အခက်အခဲ အတားအဆီးများမှာ ဖြစ်ပွားလျက်ရှိသော ပြဿနာကိုပို၍ ဆိုပါးစေသည်။ ထိကဲ့သို့ ရှုပ်ထွေးလှသော တားဆီးမှုများနှင့် လုပ်ကိုင်မှုများကြောင့် ပိုင်းရပ်စီမှုကို ပို၍ဖြစ်ပွား စေသည်။^{၁၆}

စစ်အစိုးရမှ မမှန်ကန်သည့် ကိန်းကဏ္ဍးများကို ဆက်လက်သုံးစွဲလျှပ်ရှိပြီး ပို၍ဆိုပါးသည်မှာ ထိုကဲ့သို့သော စစ်အစိုးရ၏
ထုတ်ပြန်ချက်များကို ၂၀၀၈ ခုနှစ် ဇွန်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့တွင် ပြုလုပ်မည့် အဆင့်မြှင့်အစဉ်အဝေးတွေဖြစ်သည့် အိပ်ချိဒိုင်း၊
အောအိုင်ဒီအော်စုနှင့် ပတ်သက်သည့် ကုလသယများ၏ သီးသန်းအထွေထွေညီလာခံတွင် တိုင်းပြည်၏ တိုးတက်သည့် အိုရင်ခံစာအဖြစ်
တင်သွင်းခြင်းဖြစ်သည်။ ငါးမှာ အိုင်ဒီအိုင်းများစက်ရောက်အား ထိန်းချုပ်ရာတွင် စစ်အစိုးရ၏ ထိရောက်သောလုပ်ဆောင်ချက်များ၊
တာဝန်ယူမှု၊ တာဝန်ခံမှုများ၊ ရှင်းလင်းမြင်သာမှုများနှင့် ငါး၏ နိုင်ငံတကာနှင့်ဆက်စပ်၍ ထိရောက်အောင် လုပ်ဆောင်နိုင်မှုများအပေါ်
တွင် စိုးရိမ်ယူပန်မှုများ ပို၍တိုးမြှင့်စေသည်။ အားလုံးသော ပြဿနာအရင်းခံများကို စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် မေလအတွင်း တိုက်ခတ်
ခဲ့သော ဆိုင်ကလုံး နာဂါတ်မှုနှင့်တိုင်းကပ်ဘေးအပေါ် တုံ့ပြန်မှုများကို ကြည့်ခြင်းအားဖြင့် သိသာထင်ရှားစေသည်။

ပြည်တွင်းဒက္ခသည်များနှင့် ပဋိပက္ခဖြစ်ပွားရာအသ

မြန်မာနိုင်ငံတွင် လူထုကျန်းမာရေးအာကြပ်အတည်းနှင့် ရင်ဆိုင်နေကြရပြီး ပြည်တွင်းဒါက္ခသည်များ အခြေအနေမှာ ပို၍ပို၍ဆုံးရွားလာသည်။ လူမှုရေးဝန်ဆောင်မှုများ မရှိရှိသောမက အစိုးရမှ ဗမာမဟုတ်သော တိုင်းရင်းသားများအပေါ် အစီအစဉ်ချက် နိုင်ငံအနှင့် အပြား လူ့အခွင့်အရေးချိုးဟောကိုမှုများကြောင့် ကျန်းမာရေးထိနိုက်မှုများ ဖြစ်စေပါသည်။ နယ်ယူညွှန်ရှိုးအောက် ကျန်းမာရေးလုပ်သားများ အသင်း (Back Pack Health Worker Team) ၏ စစ်စောင်းအာရ ၁၀ ရာခိုင်နှုန်းခန့် ကလေးထုတ်မှုများသည် တစ်နှစ်မပြည့်ခံစေသေဆုံးပါး လေးပုံတပုံခန့်မှာ ပါးနှစ်အောက်တွင် သေဆုံးနေရခြင်းသည် မြန်မာနိုင်ငံ၏တရားဝင်ထုတ်ပြန်ထားသော ကိန်းဂဏန်းများနှင့် အများကြီး ကွာဟူပါး အရေ့တောင်အာရုံးနိုင်မှုများထဲတွင် အဆိုးရွားဆုံးနိုင်း တစ္ဆေဖြစ်သည်¹² ဤကိန်းဂဏန်းများက ပဋိကျေဖြစ်ပွား ရာမြန်မာနိုင်ငံ အရေ့ပိုင်း၏အခြေအနေသည် အဆိုးရွားဆုံး လူသိများသော အန်ဂလိုနိုင်ငံ ဒီဇိုကရစ်တစ်ကွန်ရို့နိုင်မှုများနှင့် တူညီနေသည်ကိုဖော်ပြ သည်။ ဤသေဆုံးမှုများမှာ အများအားဖြင့်မှာ ကသနိုင်သောရောဂါများဖြစ်သော ငက်ဖျားရောဂါ ဖြော်ပါး ၅ နှစ်အောက် ကလေး တစ်ဝက်ခန့် သေဆုံးမှုများ ဤကသနိုင်သောရောဂါများကြောင့်သေဆုံးခြင်းဖြစ်ပါသည်¹³ တော်းသေဆုံးမှု အကြောင်းရင်းများမှာ စိုးရောဂါန့် ပြည်တွင်းဒါက္ခသည်များတွင် အာဟာရရှို့တဲ့မှ နောက်ဆက်တွေကြောင့် ဖြစ်ပွားသော ရောဂါများ ဖြစ်ကြပါး ကြော်ပေးနေခြင်းနှင့် သေဆုံးခြင်းမှုများလည်းကောက်ယိုနိုင်သော ရောဂါများသာဖြစ်ပါသည်။

ဤချိတဲ့သောကျိုးမာရေးရလာ၏မှာမှာ စစ်အစိုးရေးရှင် ဤဒေသများအပေါ်ကျင့်သုံးသော မူဝါဒများကြော့နှုန်းဖြစ်ပါသည်။ စစ်အစိုးရေးရှင် လက်နက်ကိုင်တော်လှန်ရေး အမြတ်ပြုတဲ့ရေး မူဝါဒတို့ရပ်ဖြစ်သော ဖြတ်လေးပြတ်မူဝါဒကြောင့် အစားအစားပြတ်တော်မူကို နေရာ အနှံပြုလုပ်ခွဲခြင်းကြောင့် ပြည်တွင်းကျကျသည်များ၏ ဘီမံခြေလေးပုံတစ်ပုံကျော်မှာ အစားအစားပြတ်တော်မူကို ရင်ဆိုင်စံစားနေရသည်။^{၁၅} ဤအချက်ကြောင့် မိသားစုများကို တောထဲတွင် အစားရှာဖွေရန် တွန်းပို့ခဲ့သဖြင့် ငါးများရောဂါဖြစ်စေရန် အခြေအနေ နှစ်ဆယ့် ရင်ဆိုင်ရကာ၊ မမြှေ့ပြုမိမိများကြောင့် သေကြေခြင်း၊ ဒက်ရာခြင်းများကိုလည်း ပိုမိုဖြစ်စေခဲ့သည်။^{၁၆} မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း၊ ပြည်တွင်းကျကျသည်များရှိရာဒေသတွင် ဤသို့သော့ကျကျများခံစားနေရစဉ် စစ်အစိုးရာသည် နိုင်တေကာ လူသားချုံးစာနာသောက်ထားသည့် အဖွဲ့အစည်းများကို ဤဒေသများထို့ မဝင်ရန်တားမြစ်ခဲ့သည်။ ဒေသခံများသည် ဒေသခံဆေးဝါးကုည် ထောက်ပုံသည့် အဖွဲ့အစည်းများ ဖြစ်သည့် (Backpack Health Worker Team) စသည့်အဖွဲ့များပေါ်တွင်သာ မို့ခို့နေရပါသည်။ ဤဒေသခံအဖွဲ့အစည်းများ၏ လုပ်နေးမှာ အန္တရာယ်အလွန်ကြီးမားပြီး ၁၉၉၈ ခုနှစ်တွင် BPHWT တွင် အနည်းဆုံး ကျိုးမာရေး လုပ်သားပေါင်း ၈ ယောက်ခန့် စစ်အစိုးရမှု သတိဖြတ်ခြင်းနှင့် မမြှေ့ပြုမိမိများကြောင့် သေဆုံးခဲ့သည်။^{၁၇} တခြားဒေသခံ အဖွဲ့အစည်းများမှာလည်း စစ်အစိုးရမှုလစ်တပ်များ၏ အနောင့်အယုက်ပြခြင်း၊ ဒီမီးခြောက်ခြင်းများနှင့်အတူ သတိဖြတ်ခြင်းများ ဆေးသားများကို ပျက်ဆွဲခြင်းသည်။^{၁၈}

စစ်အေးရမှ သတ်မှတ်ထားသော ပဋိပက္ခမရှိသည့်နယ်မြေများ၊ လက်နက်နှင့်ဖြမ်းချမ်းရေးလဲလှယ်ထားသော နယ်မြေများတွင်ပင် ကာကွယ်နိုင်သောရောဂါများဖြင့် သေဆုံးမှုများ အဆောက်အအားလုံးလျက်ရှိပါသည်။ ဥပမာ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်များ၏ ငှက်ဖျားရောဂါကြောင့် သေဆုံးမှုနှင့်မှာ တစ်နှစ်ရှိလုံး အတိုင်းအတာ၏ ၄ ဆ ၅ ဆ ထက် ပို၍မြင့်မှားပါသည်

စစ်အဖိုးရက ယင်းချုပ်ကိုင်ထားသော အဖွဲ့အစည်းများကို ဖြနိုင်ရေးအထောက်အကြံအတွက် သုံးခြင်း

စစ်အာရုံးရသည့် လူမှုရေးဝန်ဆောင်မှုများနှင့် တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ငြင်းတို့၏ ထိန်းချုပ်မှုအတွက် ကိရိယာသဖွယ် ဆက်လက်၍သုံးနေသည်။ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအနီရီဒါနီများအပေါ် တားမြစ်ချက်များ ပြဋ္ဌာန်းထားသည်သာမက အေသံလူမှုရေးအဖွဲ့အစည်းများကိုလည်း အလုပ်ကို မည်သည့်အတိုင်းအတာ အထိသာလုပ်ရန် ဖိအားပေးမှုများလည်းရှိသည်။ အဘယ်ကြောင့်ဆိုသော ထိုအဖွဲ့အစည်းများသည် နိုင်ငံရေးအရေးဆန်ခြင်း၊ လွတ်လပ်မှုများစွာရှိခြင်း (သို့မဟုတ်) သူတို့သည် အဖိုးရ ထက် လူမှုရေးလုပ်ငန်းများကို ပိုမို ကောင်းမွန်အောင်လုပ်ဆောင်ခြင်း စသည့်အကြောင်းများကြောင့် စစ်အာရုံးရ၏ တားမြစ်ခံရခြင်း ဖြစ်ပါသည်။^{၁၆} ဤကဲ့သို့သောလူမှုရေး အဖွဲ့အစည်းများအစား အဖိုးရလက်အောက်ခံ အဖွဲ့အစည်းများဖြစ်သော မြန်မာ့အမျိုးသမီး ရေးရာ၊ မြစ်နှင့်ကလေး စောင့်ရော်ရေးအသင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းများကို အစားထိုးစေသည်။

အလားတုပင် မိခင်နှင့်ကလေးများ၏ ကျွန်းမာရေးတိုးတက်မှုကို ရည်ရွယ်သည်ဟုဆိုကာ ၁၉၉၉ ခုနှစ်တွင် မိခင်နှင့်ကလေးစွာင့်ရောက်ရေးအသင်းကို တည်ထောင်ခဲ့သည်။ ဤအခါန်ကတည်းက အနိဂုံအဖို့အဖြစ်ပုံစံတည်လာခဲ့ပြီး လူ့အဖွဲ့အစည်း အကျိုးစီးပွား အတွက် အရုပ်လုပ်သည်ဟု ငြွှေ့ခြော်နေသည်။ သို့သော ဤအဖွဲ့အစည်းသည်လုပ်း နိုင်ငံရေးအတွက်သာဆောင်ပြီး စံခေါင်းဆောင်များ၏ မိန့်ခွန်းများကိုသာ ပါပြီးဆောက်ခံမှုများ လက်ဆင့်ကမ်း ပြုလုပ်သည်ကို ကြည့်ခြင်းအားဖြင့် သက်သေပြန်ပါသည်။ ထို့အပြင် ခေါင်းဆောင်မှုအပိုင်းမှုလည်း အမြဲ့အမှုအားဖြင့် စံပိုလ်ချုပ်တိုးနှင့် ဝန်ကြီးများ၏နှင့်သာစုံထားသောကြောင့် လွတ်လပ်သော အနိဂုံအို့ဟု ပြောကြားချက်မှု တကယ့်ပြသနာပင်ဖြစ်ပါသည်။

မိခင်နှင့် ကလေးစောင့်ရှုံးကိရိရေးအဖွဲ့၏ ညထူး

လက်ရှိ (၁၀၈၀)	<p>ဒေါ်ခင်စောနှင့် - နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီး၏ အတွင်းရေးမှူး၏</p> <p>(၁) ပိုလ်ချုပ်ကြီး သိဟယူရတင်မောင်မြိုင်း၏ အနီး</p>
၂၀၀၇ အောက်တိုဘာတိ	<p>ဒေါ်ခင်ခင်ဝင်း - နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီး၏ အတွင်းရေးမှူး၏</p> <p>(၁) ပိုလ်ချုပ်ကြီး သိန်းစိန်း၏ အနီး</p>
၂၀၀၅ အောက်တိုဘာအတိ	<p>ဒေါက်တာဒေါ်ခင်ဝင်းရွှေ - နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီး၏</p> <p>အတွင်းရေးမှူး၏ (၁) ပိုလ်ချုပ်ခင်ညွှန်း၏ အနီး</p>

ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအန်ဂျီအေများအပေါ် စစ်အစိုးရ၏ တားမြစ်ပိတ်ပင်ချက်များ

ကုလသမဂ္ဂ အောင်စီမံခန့်နှင့်တောကာ အနိဂုံးနှင့်များသည် ၁၉၉၀ ခုနှစ်မှစ၍မြန်မာနိုင်အတွင်း အလုပ်ဝင်ရောက်လုပ် ကိုင်ခွင့်ရှုံး သည်။ ၁၉၉၀ နှောင်းပိုင်းမှစ၍ မြန်မာနိုင်အတွင်း လူသားချိုးစာနာထောက်ထားသည့် အကုအညီများ ပိုမို တိုးတက်အောင် လုပ်ဆောင်ရန် ကတိအေးခဲ့သော်လည်း အနိဂုံးနှင့်များအပေါ် တားမြစ်ပိတ်ပိုင်များမှာ ၂၀၀၄ ခုနှစ်ပိုင်းချုပ်ပောင်ညွန့် အရေးယူခဲ့ရှုံးနှုန်းမှစ၍ ပို၍သိသာစွာ ဆိုရားလာခဲ့သည်။ ဤသို့နိုင်တောကာ အနိဂုံးနှင့်များပေါ် တားမြစ်ပိတ်ပိုင်များ များပြားလာရာမှ နောက်ခုံးတွင် စစ်အစိုးကဗျာ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများ နိုင်တောကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပူးပေါင်းပါဝါင်မြှင့် လူမှုစီးပွားရွှေ့ဖြူးတိုးတက်ရေးလုပ်ငန်း အကောင် အထည်ဖော်ရာတွင် စနစ်တကျနှင့် အဆင်ပြုချောမွှဲစေရေး အစီအစဉ်လုပ်ငန်းလမ်းညွှန်ကြု ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်ကြိုးဌာန ထုတ်ပြန်ခဲ့သည်။ ဤထုတ်ပြန်ချက်မှာ နိုင်တောကာ အဖွဲ့အစည်းများအနေနှင့် စစ်အစိုးရနှင့် လုပ်ကိုင်ရာ တွင် လိုက်နာရမည့်၊ လိုအပ်ချက်များ၊ ပစ္စည်းများဝယ်ယူရာ တွင်စီမံခန့်ခွဲမှုများ၊ အလုပ်သမားများအနေ အပ်ခြင်းနှင့် နိုင်အတွင်း ခနီးသားလာရေး

ఇల్లు: మర్మం: దండ్యః గంభి: ఖువా: పిందిపిలువైన్॥ ఆధ్యః వాప్తి: ప్రుల్చిత్యాంశః ఏరి: వ్యాః ర్వాత్మం తంత్రాథి: ర్వణి ఆగ్రాధ్యిఖువా: గ ల్ధిగ్రప్రుల్చింశః ఫ్లింంతాగు ఆష్టం: ఆఠల్యః ఖువా: వాల్య ష్ట్రీఫియల్ ఆత్మాం: షిందంఫుల్ గాలో: తొండ్యాగ్రూగ్రిభిర్భావంః ఫ్లిం ప్రుల్చియైంధం త్ర్యుస్థించేషాంశః ఆవంశఖువా: ఫ్లిం ఆధ్యాత్మికాతగ్యాతగ్యాభించే ల్ధిల్చిష్టాంశభ్రంశః ఖువా: పిందిపిలువైన్॥ ష్ట్రీమాహాత్మా తాత్యింప్రుషింప్రాంగ్రీగ్రిభిర్భావంః ఖువా: మా తాః ష్ట్రీ రింతపంమువా: బ్యువ్విపందించ్చింపి: జ్యాంగ జ్యాంగ ష్ట్రీకిరిల్చిత్యాం ష్ట్రీప్రుల్చిత్యాంత్యాం ల్ధిల్చిష్టాంశః గ్యుంశః మాభ్రాషింధా ఫ్లింంతాగు ఆష్టిక్రిఅధ్యిఖువా: ఆత్మగ్రిభిర్భావాం: తాః ష్ట్రీమువా: ప్రుల్చిషఃయః ప్రించి: తాః ష్ట్రీమువా: గ్రి ఆమృతాతగ్యా ల్ధిగ్రఫాభ్రావితిబెసిగ్రువువా: క్రిష్టింపిలువైన్॥ ఆధ్యః వాప్తి: ఆమృతాతగ్యాల్గిల్చిల్చిత్యాం ల్ధిల్చిష్టాంశః ఖువా: షింగింధింపి: గ్రి ప్రుల్చిషఃయః ఆత్మగ్రిభిర్భావాం: ల్ధిల్చిష్టాంశః ఖువా: ప్రుల్చిషఃయః ఆత్మగ్రిభిర్భావాం: ల్ధిల్చిష్టాంశః ఖువా:

ဤတားမြစ်ပိတ်ပင်ခြင်း မူဝါဒများကြောင့် အချို့အစွဲ့အစည်းများမှာ ငါးတို့၏လုပ်ငန်းများကို လျော့ချိုင်း၊ ပုဂ္ဂန်နှင့် မြှုပ်လာကြသည်။ ကုလသမဂ္ဂ ကမ္မာလုံးခိုင်ရာ ရုပ်ပွဲအဖွဲ့ (UN Global Fund) မှ ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ ထွက်ခွာသွား၍ ပြင်သစ်နိုင်ငံမှ MSF က ၂၀၀၆ ခုနှစ် မတ်လတွင် ထွက်ခွာသည်။

အမျိုးသမီးနှင့် မိန္ဒာကလေးထွယ်များအပေါ်သက်ရောက်မှ

စစ်အစိုးရ၏ မူဝါဒများကြောင့် လူဦးရေအားလုံး ကျန်းမာရေးစောင့်ရှောက်မှုကောင်းမဲ့ခြင်း၏ အကျိုးသက်ရောက်မှုခံရနေထို အမျိုးသမီးနှင့်မိန္ဒာကလေးများသည် အမျိုးသားများထက် ပို၍အခက်အခဲပြဿနာများနှင့် ရင်ဆိုင်နေရသည်။ စစ်အစိုးရ၏ မူဝါဒများကြောင့် လူထုအားလုံးအခက်အခဲများ နေရာအနှံ့ခံစားခြင်း၊ ရွှေပြောင်းနေထိုင်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုမရှိခြင်းများသည် အမျိုးသမီးနှင့် မိန္ဒာကလေးယောက်များကို ကာကွယ်နိုင်သောရောဂါဖြင့် သေဆုံးခြင်းများသို့ ဦးတည်ပေါ်သည်။ ကဗျားကုလသမဂ္ဂ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးရုပ်ငွေ (UNIFEM) မှ ပြုစဉ်သော မြန်မာနိုင်ငံ ပဋိပက္ခအသာတွင်း ကျေးမကွဲပြားမှုအပေါ် ဖော်ပြချက် (Gender Profile in the Conflict in Myanmar) တာတိုးအရ အာဟာရရုံးတဲ့မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ခေါ်ပါးမှုတို့ကြောင့် မြန်မာနိုင်ငွေ မိခင်သေဆုံးမြန်မားမှုကို ဖြစ်ပေါ်စေပြီး ခန့်မှန်းခြေအားဖြင့် မွေးမိခင် တစ်သိန်းထဲတွင် ၅၁၇ ယောက်မှာ သေဆုံးရသည်။ သူတို့၏ ကလေးများမှာလည်း အာဟာရရုံးတဲ့မှုကို အများဆုံးခံစားခြား ကာကွယ်နိုင်သောရောဂါများကိုလည်း ခံစားနေရပါသည်။

၂၀၀၄ ခုနှစ်၊ UNICEF အဖိုင်ခံတာအရ မြန်မာနိုင်ငံတွင်မွေးဖွားသော ကလေးတစ်ထောင်ထဲတွင် ၇၆ ယောက်သေဆုံးသည်။ UNICEF ၏ လေ့လာချက်အရ မြန်မာနိုင်ငံတွင် နှစ်စဉ် ကလေး ၁ ဒဿ်မ ၃ သန်း မွေးဖွားပြီး ပြောစုဝေ ၅၅၈ မှုံးမှာ တစ်နှစ်မပြည့်ခင် သေဆုံးရ၍ ၁၃၈၀ ဦးမှာ မွေးဖွားပြီး ၅၁ နှစ်မပြည့်စီတွင် သေဆုံးသည်။^{၁၀၁} အစပိုင်းတွင် ဖော်ပြခဲ့သလိုပင် စစ်ဖြစ်ပွားရာ မြန်မာနိုင်းအရှေ့ပိုင်း၏အခြေအနေမှာ ပို၍ဆုံးရွားပါသည်။ အခြေကြောင်းမှာ ထိုဒေသများတွင် အစိုးရသည့် ကျိုးမာရေးစောင့်ရောက်မှု၊ အထူးသဖြင့် မျိုးပွားခြင်းဆိုင်ရာ ကျိုးမာရေးစောင့်ရောက်မှု အစီအစဉ်များလုံးဝမရှိပါ ဗဟာမဟုတ်သော လူထုများအပေါ် လူအခွင့်အရေး ချိုးဖောက်ခြင်းများ၊ အချိုးချိုးပြုလုပ်ကာ အချိုးသေးနှင့်မိန္ဒာများကို စနစ်တကျ ပုဂ္ဂိုလ်မှုများလည်း ကျူးလွန်နေကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်းအရှေ့ဘက်ဒေသရှိ မွေးဖွားလာသော ကလေးငယ်များထဲတွင် ၄ ရရှိနိုင်းသာ ကျမ်းကျင်သောလက်သည်နှင့် မွေးဖွားခြင်းဖြစ်ပါး စစ်အစိုးရ၏ တရားဝင်အချက်အလက်ဖြစ်သော ၅၇ ရရှိနိုင်းနှင့် များစွာကျော်ခြား လျက်ရှိပါသည်။^{၁၀၂}

ပဋိပက္ခဖြစ်ပွားသောအောင် ခန့်မှန်းခြေအားဖြင့် ကလေး ၁၀ ထဲက တစ်ယောက်မှာ တစ်နှစ်မပြည့်ခင် သေဆုံးရှုပါး အသက် ၅ နှစ်အောက်ကလေးများမှာ လေးပုံတစ်ပုံနီးပါး သေဆုံးသည်။ ဤအချက်အလက်များမှ သေဆုံးမှုများသည် ဒီမိုကရစ်တစ် ကွန်ရိုက်နှင့်လောက်နီးပါး များပြားပါသည်^{၁၀၃} အယားတူပင် အမျိုးသမီး ၁၂ ဦးထဲမှ တစ်ဦးမှာ ကိုယ်နှစ်ဆောင်ခြင်း နှင့် ပါတ်သက်သော အကြောင်းကြောင့်သေဆုံးပြီး မြန်မာနိုင်ငံ၏ တရားဝင်အောက်အလက် ၇၂ ဦးထဲမှ တစ်ဦးအရေအတွက်နှင့် များစွာကွာဟာပြီး အသေဆိပ်ရာ အဆိုးရားဆုံးနိုင်ငံစာရင်းထဲတွင် ပါဝင်ပါသည်။ ထိုင်းနိုင်ငံ၌ အယောက် ၉၀၀ တွင် တစ်ယောက်ဖြစ် သည်။ မြန်မာနိုင်ငံ အရောင်းမှ ဂိုဏ်ဂျာန်းများသည် ရရှင်အဲ ဆိုမားလီးယားနှင့် ဒီမိုကရရှင်တစ်ကွန်ရိုက်နှင့်များနှင့် ပို၍နိုင်းယုင် နိုင်ပါသည်^{၁၀၄} ဤသေဆုံးမှုများမှာ အဓိကအားဖြင့် ကာကွယ်နိုင်သော ရောဂါြိုင် သေဆုံးမှုနှင့် မွေးဖွားပြီး သွေးသွန်ခြင်း၊ လုံခြုံမရှိသော ကိုယ်ဝန်ပျက်ချမှတ် မွေးဖွားစဉ်အောက်အခဲများကြောင့် သေဆုံးခြင်းများဖြစ်သည်^{၁၀၅} ထိုအပြင် မွေးနှစ်းမြင်မှားသည်ကို ကြည့်ခြင်း အားဖြင့် မျိုးသက်ပါန့်ပွားခြင်းဆိုင်ရာ နည်းပညာများ မရရှိခြင်းကို ပြသနေသည်။ အဟာရရှိုတဲ့မှာ သွေးအားနည်းခြင်းစသော အခြေအနေများက အမျိုးသမီးများအား ကိုယ်ဝန်ရှိခြင်းကြောင့် မလိုအပ်ဘဲ သေဆုံးမှုနိုင်သည် အောက်ပါအတွက်။

အသက် ၃၉ နှစ် ကလေး ၈ ယောက်အမေ – ချင်းအမျိုးသမီးနှင့် ဆေးပြန်ခြင်း

ကျမကလေးအဝယ်ဆုံးကို တောထဲမှာမွေးခဲ့တယ်။ ကျမတို့ရှာမှာ လက်သည်တွေ၊ အနုပ္ပါတွေ ဆေးမျှးတွေလည်းမရှိဘူး။ ကျမတွေချာရှာကိုသွားရတယ်။ ဒါတွေက ကျမတို့ဆီမှာ ဘာမှမရှိဘဲ အရမ်းဆင်းရဲလိုကြတယ်။ ကျမအပြန်လမ်းမှာ ဂိုဏ်အရမ်း အောင်ပြီး ကလေးက စုက်ကျလာပါတယ်။ ဘုရားသင်ရဲ့ကောင်းချီးပေးမှုကြောင့် ဦးမန်လျှန်တန်ဟာ ကျမနဲ့အတူရှိနေပြီး ကျမ ကလေးမွေး ဖို့ကျလာပါတယ်။ ကျမကလေး ချက်ပြီးဖြတ်စွဲ ကတ်ပြုးနှင့် သူ့ကို အေးထွေးအောင်ပတ်ထားစွဲ သန့်ရင်းတဲ့အထောက်လည်းမရှိဘူး။ အခုအချိန်တဲ့ ကျမကလေးက အဆုတ်အအေးမိရောဂါ ကိုခံစားနေရတုန်ပဲ့။ သူမွေးဖွားပြီး တစ်လအကြားမှ အမြဲတမ်း အန်နေပါတယ်။ ကျမကသူ အဆုတ်အအေးမိရောဂါကြောင့် ပြုတယ်လို့ယုံကြည်ပါတယ်။ ကျမကလေးတင်မဟုတ်ပါဘူး။ ကျမလည်း ဝါးတွင်းအတ်ရာရွှေ့ပြီး ကုသွဲ့ပိုက်ဆံမှုးသမီးအောက် အမျိုးဖိုးအောက်ရှိပါတယ်။ ကျမလို့ အမျိုးသမီးတွေအများကြော်ပဲ့။ ကျမတို့ရှာမှာဆရာတ်နဲ့အပ်ပါတယ်။

အသက် ၄၀ အရွယ် ကချင်အာမျိုးသမီးတို့မှာ ကလေး ၆ ယောက်အမေဖြစ်ပြီး သမီး ၅ ယောက်နှင့် သားတစ်ယောက်ရှိသည်။ သူမသည် သားလိုဂျင်သောကြာ့နဲ့ ဆရာဝန်က ကလေးမွေးဖွားရန် တားမြှင့်သော်လည်း ကလေးဆက်လက်ယူခဲ့သည်။ ကလေး မွေးဖွားမှမည့်အချိန်တွင် ပိုက်ဆံမရှိသဖြင့် ဆေးရုံကိုမသွားခဲ့ပါ။ ဆေးရုံမှာ ရိုးရိုးကလေးမွေးပါက တစ်သိန်းလောက်ကုန်ပြီး ခွဲမွေးပါက ၃ သိန်းကုန်ကျပါသည်။ ဒါကြာ့နဲ့ သူမသည် အိမ်မှာ အရပ်လက်သည်နှင့်သာ ကလေးမွေးရန်ဆုံးပြတ်ခဲ့ပါသည်။ သို့သော်လက်သည်က သူ့ကို ကလေးဖွှေချိန်မတန်သေးဟု ပြောပါသည်။ လက်သည်ပြန်ပြီး နောက်တွင် သူမသည် ပိုက်အရမ်းနာကျင်တာကို ခံစားပြီး ခက်ခက် ခဲ့ဖြင့် ကလေးမွေးဖွားရင်း ကလေးရော အမေပါ သေဆုံးသွားပါသည်။

မိခင်သေဆုံးမှုနှင့်မှုံးမြှင့်မားခြင်း

အမျိုးသမီးမှာ အတွက် ကျန်းမာရေးစောင့်ရောက်ခွင့် မရရှိမှုများသည် မိခင်သေဆုံးမှုနှင့်ကို မြှင့်မားစေသည်။ WHO ၏အဆို အရ ၈၀ ရာခိုင်နှစ်းသော မွေးဖွားမှုသည် အိမ်တွင်ဖြစ်၍ ၈၈ ရာခိုင်နှစ်းမှာ ရိုးရာလက်သည်များ၏ အကုအညီကြာ့နဲ့ မွေးဖွားပြီး ၃၈ ရာခိုင်နှစ်းမှာ သူနာပြု သားဖွားအကုအညီဖြင့် မွေးဖွားကာ ၉၁ ရာခိုင်နှစ်းသာလျှင် ဆရာဝန်များနှင့် မွေးဖွားသည်။ မွေးဖွားမှု ၁၆ ရာခိုင် နှစ်းသာ ဆေးရုံတွင် မွေးဖွားခြင်းဖြစ်သည်။

UNPFA အရ မိခင်သေနှစ်းသည် လုံခြုံမရှိသောကိုယ်ဝန်မျက်ချေမှုနှင့် မွေးဖွားပြီးသွေးသွန်ခြင်းတို့ကြာ့ပြုပြီး တတ်ကျော်ခန်းသော သေဆုံးမှုကို ပို့ခြုံမှုမရှိသော ကိုယ်ဝန်မျက်ချေပဲ့၍ အမျိုးသမီးများသည်လည်း မွေးဖွားမှုအခက်အခဲမှားကြာ့နဲ့ သေဆုံးမှုရှိသည်။ အာဟာရရှိပဲ့မှုနှင့် ကျန်းမာရေးစောင့်ရောက်မှု ချို့တဲ့သော နေရာများတွင် အမျိုးသမီးများအတွက် အွန်ရာယ်ရှိပါသည်။

မလိုချင်သော ကိုယ်ဝန်ဆောင်မှုများနှင့် လုံခြုံမရှိသော ကလေးဖျက်ချခြင်း^{၁၁}

အစောင့်တွင် ဖော်ပြထားသည့်အတိုင်း မိသားစုစိမိကိန်းအစီအစဉ်များလည်း ရိုးရာစလေ့ထုံးတမ်းများ၏ တားမြစ်မှုများကြာ့နဲ့ မျိုးဖွားခြင်းဆိုင်ရာ ကျန်းမာရေးကို မပြောဆိုကြရသဖြင့် မြန်မာနိုင်းအမျိုးသမီးများ၏ မလိုချင်သော ကိုယ်ဝန်ဆောင်မှုများကြာ့နဲ့ သေဆုံးမှုကို ပို့ခြုံမှုများဖော်သည်။ ထို့အပ် မျိုးဖွားခြင်း ဆိုင်ရာရေးကို ဖို့ခြုံရပ်ရုပ်များကို ဖော်လုပ်နှင့်နှစ်ဦး၏အတွင်းရေးအဖြစ်သာ သတ်မှတ်ကြသဖြင့် မြန်မာနိုင်းအို့အမျိုးသမီးများအတိုင်း ကိုယ်ဝန်ယူခြင်း မယူခြင်းအတိုင်း စဉ်းစားရွေးချယ်သုံးပြတ်နိုင်ခွင့်မရှိကြပဲ တရားမဝင်ကိုယ်ဝန် ပျက်ချေခြင်းဖြင့်သာ သားသမီးတားမြစ်ရေးကို လုံခြုံရပ်ရုပ်များဖော်သည်။ ကလေးဖျက်ချခြင်းသည် တရားမဝင်သဖြင့် အမျိုးသမီးများမှာ ကလေးဖျက်ချခြင်း အွန်ရာယ်ရှိသောနည်းလမ်းများကို အသုံးပြုကြသည်။ UNFPA ၏ခန်းမှုနှင့်ချက်ချွမ်းအောက် ကိုယ်ဝန်ဆောင်သုံးယောက်ထဲတွင် တစ်ယောက်သည် ကိုယ်ဝန်မျက်ချေပဲ့၍ နှစ်စဉ်ခန်းမှုနှင့် ၂၀၀၀ ယောက် ကိုယ်ဝန်မျက်ချေခြင်း အွန်ရာယ်ရှိသော သို့မဟုတ် တရားမဝင်ကိုယ်ဝန် ပျက်ချေခြင်းဖြင့်သာ သေဆုံးကြသည်။ ကိုယ်ဝန်မျက်ချေခြင်းတွင် လုံခြုံမှုတို့ကို မရှိခြင်းများပေါ်ရသည်။ ရှို့အရေအတွက်သည် တိုင်းရင်းသားအောင်အောင်နေသောနှင့် ကျေးလက်ဒေသများတွင်နေထိုင်ပြီး ရိုးရာဆေးဝါးများနှင့် ဆရာတ်များအပေါ်တွင်သာ မို့မို့နေရသော အမျိုးသမီးများအတွက် ပို့ခြုံမှုများပြုပါသည်။

မြန်မာနိုင်ငံတွင်အလုပ်လုပ်နေကြသော နိုင်ငံတကာအဲနိုင်ရှိများသည် မျိုးပွားခြင်းနှင့်ဆိုင်သော အသိပညာ ပေးမူများဖြစ်၏ဝေနေပါသည်။ သို့သော်လည်း အများအားဖြင့် တိုင်းရင်းသာဘာသာဖြင့် စီစဉ်ထားခြင်းမရှိဘဲ အသံများနှင့် ရင်းနှီးကွဲမ်းဝင်မှုမရှိသော မြန်မာဘာသာဖြင့်သာဖြန့်ဝေပါသည်။

အမျိုးသမီးနှင့် အိပ်ချုပ်အိုင်စွဲ၊ အေအိုင်ဒီအကိုစ်

မြန်မာနိုင်ငံမှ အမျိုးသမီးများအတွက် တွေ့ဗျားအွန်ရှာယ်တခုမှာ ကိုယ်ဝန်ဆောင်ခြင်းနှင့် ပါတ်သက်သော များနာခြင်းနှင့် သေဆုံးခြင်းများကြောင့် အိပ်ချုပ်အိုင်စွဲကုံးစက်များကြောင့် ကျော်မာရေးအပေါ် အကျိုးသက်ရောက်ခြင်းဖြစ်သည်^{၁၀၁} စစ်အစိုးရမှ UNAIDS သို့တင်သွင်းသော ကိန်းကဏ္ဍားများအရ ၂၀၀၄ ခုနှစ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအကြေား အိပ်ချုပ်အိုင်စွဲဖြစ်မှုသည် ၁ သောမ ၈ ရာခိုင်နှုန်းရှိသည်။ နှစ်စဉ်နှစ်တိုင်းအနည်းဆုံး ကိုယ်ဝန်ဆောင် ၁၀၀၀၀ ယောက်သည် အိပ်ချုပ်အိုင်စွဲ အပေါင်းလကွောရှိပြီး အနည်းဆုံး အိပ်ချုပ်အိုင်စွဲကုံးစက်သော ကလေးပေါင်း ၃၀၀၀ မှ ၄၀၀၀ ယောက် မွေးဖွားသည်^{၁၀၂} ဤအခြေအနေကို အများကြေးကာကွယ်နိုင်ခွင့်ရှိသောလည်း ၅ ရာခိုင်နှုန်းထက် လျော့နည်းသော အိပ်ချုပ်အိုင်စွဲကုံးစက်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများသာလျှင် မိမိမှုကလေးကို မကူးစက်နိုင်သည့် (ARVs)^{၁၀၃} ကာကွယ်ဆေးကို ထိုးခွင့်ရှိပါသည်^{၁၀၄} အလားတူပဲ ခန့်မှန်းခြင်းကြောင့် ရာခိုင်နှုန်းမှာ ကုသမ္မရရန်လိုအပ်နေပြီး လူနာအတွက် အသက်ရှင်ခွင့်၊ ဆေးကုသခြင်း အပါအဝင် မိသားစုံရှင်သနရေးအတွက် အကူအညီများလည်း လိုအပ်ပါသည်^{၁၀၅}

အိပ်ချုပ်အိုင်စွဲ၊ အေအိုင်ဒီအကိုစ်အဲအစုံများလုပ်ကိုင်နေသော နိုင်ငံတကာအနိုင်ရှိများသည် စစ်အစိုးရ၏ တားမြစ်ပိတ်ပင်မှ အမျိုးမျိုးနှင့်ရင်ဆိုင်ရသည်။ အသံအိပ်ချုပ်အိုင်စွဲ၊ အေအိုင်ဒီအေးလုပ်ကိုင်နေသော အဖွဲ့အစည်းများကို အတင်းအဓမ္မပိတ်ခိုင်းခြင်းများ ပြုလုပ်ပြီး ၂၀၀၇ ခုနှစ်တွင် မန်ကောင်းဘုန်းကြီးကျောင်း ဆေးရုံကို ပိတ်ရသည်။ အိပ်ချုပ်အိုင်စွဲနှင့် အေအိုင်ဒီအကိုစ်အတွက်လုပ်ရှုံးသူ မဖြေဖြာသင်း အပါအဝင် လူမှုရေးလုပ်ရှုံးသူများသည် အနော်အတွက်ပြုခဲ့ခြင်းနှင့် ဖမ်းဆီးခံခြင်းများ ပြုခဲ့ခြင်းများသူများ လုပ်ဆောင်ချက်များကို စစ်အစိုးရ အာဏာပိုင်များက ပိတ်ပင်ခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားအေသာ်အတွင်းရှိတနေရာမှ လာသော အမျိုးသမီးနှင့် မေးမြန်းချက်

အသက် ၃၈ နှစ်အားယ်အမျိုးသမီးသည် အပွဲ့နှင့်ရွှေ့ပြီး ကလေးနှစ်ယောက်ရှိသည်။ သူမသည် နောက်ထပ်ကိုယ်ဝန်ရှိပြီး ကလေး မွှေ့ဖွားနေ့တွင် အပွဲ့နှင့်ရွှေ့သြော အပွဲ့နှင့်ရွှေ့သြောပြီး ဆေးရုံတို့ ဖွေးဆွေးစေခဲ့သည်။ သူမသည် အိပ်ချုပ်အိုင်စွဲအပေါင်းလကွောရှိကြောင့် သိရှိရသည်။ နောက်ပြီး သူမကိုယ်တွင် တော်လည်း ကလေးရုံးတွင် သေဆုံးသော အိမ်သွေးရှိပြီး အကောင်အထည်ဖော်ရမည်။ လူထုကျော်မာရေးအတွက် ပို၍ကောင်းမွန်သော အထောက်အကူ များ ကိုရှိယာတန်ဆောပလာများကို တပ်ဆင်ပေးရမည်။ အထူးသဖြင့် ကျေးလက်အေသာများတွင် ပိုမိုအလေးထား ဆောင်ရွက်ရမည်။

- စစ်တပ်အသုံးစရိတ်ကို လုံးဝသိသွား လျော့ချုပ်လိုအပ်သည်။ သို့မှာသာ နိုင်ငံတော်ဘတ်ဂျက်၏ အနည်းဆုံး ၁၅ ရာခိုင်နှုန်းကို ကျော်မာရေးတွင် အသုံးပြုခိုင်မည်ဖြစ်ပြီး ဘတ်ဂျက်အချက်အလက်များကိုလည်း လူအများ သိနိုင်ရန် ပြုလုပ်ရမည်။
- တနိုင်ငံလုံးဆိုင်ရာ ကျော်မာရေးတော်ရှေ့ကြုံမှတ်နှင့် ရှင်လင်းမှုရှိသော ကျော်မာရေး စောင့်ရှေ့ကြုံမှတ်နှင့် ရှိနိုင်စွဲဖြစ်စေရန် အကောင်အထည်ဖော်ရမည်။ လူထုကျော်မာရေးအတွက် ပို၍ကောင်းမွန်သော အထောက်အကူ များ ကိုရှိယာတန်ဆောပလာများကို တပ်ဆင်ပေးရမည်။ အထူးသဖြင့် ကျေးလက်အေသာများတွင် ပိုမိုအလေးထား ဆောင်ရွက်ရမည်။
- အကူအညီလိုနေသော ပြည်သူများအတွက် အကူအညီပေးနေကြသော အထူးသဖြင့် ကျော်မာရေးတော်ရှေ့ကြုံမှတ်နှင့် အသေအတွင်းကူးစက်ရောဂါများ ဆက်လက်ကူးစက်မှုမရှိစေရန် လုပ်ငန်းအဆင့်ဆောင်အားဖြင့် ချက်ချင်းလုပ်ဆောင်ရ မည်။
- ပဋိပွဲဖြစ်ပွားမှုနှင့် လူအခွင့်အရေးချို့ဖောက်မှုများကြောင့် ခန့်မှန်း၍မရနိုင်လောက်အောင် လူထုများ ထွက်ပြုးရခြင်းများ ရပ်တန်ရန်နှင့် အသေအတွင်းကူးစက်ရောဂါများ ဆက်လက်ကူးစက်မှုမရှိစေရန် လုပ်ငန်းအဆင့်ဆောင်အားဖြင့် ချက်ချင်းလုပ်ဆောင်ရ မည်။

- လူထုကျန်းမာရေးပညာပေးပေးအစဉ်များကို ပညာရေးကဏ္ဍာနှင့် အတူတက္ခုပူးပေါင်းလုပ်ဆောင်၍ အမျိုးသမီးနှင့် မိန်းကလေး ယံများအား လိုအပ်သော သတင်းအချက်အလက်များရရှိစေရန် လုပ်ပေးခြင်းဖြင့် ငါးတို့ မိသားစုဝင်များအားလုံး ကျန်းမာသော ဘဝများ ရရှိနိုင်သည့် လုပ်ငန်းအစီအစဉ်များ လုပ်ပေးရမည်။^{၁၁၃}
- ဆရာဝင်များ သူနာပြုများနှင့် လူထုကျန်းမာရေးလုပ်သားများအပါအဝင် ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းများအတွက် ထိရောက်ကောင်း မွန်သော သင်တန်းများပေးရမည်။
- မျိုးပွားခြင်း ကျန်းမာရေးဆိုင်ရာပညာပေးမှုများနှင့် အမျိုးသမီးများနှင့် ဆယ်ကျော်သက်များအတွက် သန္ဓား ဆေးအခဲ့ရယူနိုင်ရန် ကျယ်ပြန်စွာ တိုးမြှုပ်လုပ်ဆောင်သင့်သည်။ မိသားစုစီးမြို့ကိုနဲ့ ပညာပေးအစီအစဉ်များ လုပ်ဆောင်ရာ တွင်ကျေးလက်ဒေသများ အမျိုးသမီးများ ရင်ဆိုင်ရလှုံးရှိသော ရိုးရာ့စေလုံတုံးတော်များနှင့် နွားကိုယ်ပိုင်းဆိုင်ရာ အခက်အခဲများကို ထည့်သွင်းစဉ်းစားရမည်။
- တရားမဝင်ကိုယ်ဝန်များခြင်းနှင့် ဘားမကင်းသောကိုယ်ဝန်များချုပ်များမှ သေခုံးရသည့် အမျိုးသမီးဦးရေလျှော့နည်း လာစေရန် သားကြောဖြတ်ခြင်းကို အခဲ့ဖြစ်စေရန်နှင့် အများလက်လုမ်းပို၍ အသုံးပြန်ရန် ပြုလုပ်ပေးသင့်သည်။
- ကျေးလက်ဒေသများတွင်အသုံးပြုနေသော ရိုးရာ့လက်သည်များနှင့် တိုင်းရင်းဆေးဆရာများအား သင့်လျှော်သော ပညာပေးမှု နှင့် အထောက်အကူပြုပစ္စည်းများ၊ ကိရိယာများနှင့် သင်တန်းများ ပေးသင့်သည်။
- လူထုအသိုင်းအတွင်း ကျန်းမာရေးမြှင့်မားအောင်လုပ်ဆောင်ရာတွင် စွမ်းရည်လွှဲမြှင့်တင်ရေးနှင့် စည်းရုံးလုံးဆောင်ရေးသည် အမိကသော့ချက်များဖြစ်သည်။ အိပ်ချို့အိုင်းမြို့ အောအိုင်းအကိုင် ရောဂါဆိုင်ရာအတွက် ဆောင်ရွက်နေသော အသင်းအဖွဲ့များ အပါအဝင် လူထုအမြဲ ပြုအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများအား တားမြှုပ်ပိုင်းမခံရဘဲ ငါးတို့၏ အလုပ်များကို လွှတ်လပ်စွာ လုပ်ဆောင်ခွင့်ရှိစေရမည်။
- နိုင်ငံတော်မှ အမျိုးသမီးများအားလုံးအတွက် မမျှေးဖွားခင်နှင့်မျှေးဖွားဦး ဆိုင်ရာဝန်ဆောင်မှုများ အခဲ့ထောက်ပံ့ရမည်။ ကျေးလက် ဒေသနေအမျိုးသမီးများ ဤဝန်ဆောင်မှုကို ရရှိစေရန်လည်း သေချာစေရန် ပြုလုပ်ရမည်။
- အမျိုးသမီးကျန်းမာရေးအတွက် အသီးသီးလုပ်ဆောင်နောက်သောအဖွဲ့များအား အခွင့်အလမ်းများ ပိတ်ပင်မှုမရှိဘဲ တွေ့ဆုံးဆက် သွယ်နိုင်စေရန်၊ လေ့လာချက်စာတမ်းများ၊ သတင်းထုတ်ဝေဖြန့်ချိခြင်း အပါအဝင် သတင်းအချက်အလက်များ လွှတ်လပ်စွာ စီးဆင်းခြင်း ရှိစေရမည်။
- မြန်မာနိုင်း မြိုင်နှင့်ကလေးစောင့်ပရာကိုရေးအဖွဲ့သည် စစ်တပ်၏ထိန်းချုပ်အောက်မှ လုံးဝကင်းလွှတ်သည့် အဖွဲ့အစည်းဖြစ် ရန် လုပ်ဆောင်ရမည်။ ခေါင်းဆောင်ပိုင်းစွဲစည်းခြင်းတွင်လည်း စစ်တပ် အရာရှိများ၏ဖော်းများ၏ လွမ်းမိုးမှ အလျင်းမရှိစေရ၏

ပုဒ်မ ၁၄။ ကျေးလက်အသမ္မအမိုးသမီးများ

၁။ စာချုပ်အဖွဲ့ဝင်နိုင်ငံသည် ကျေးလက်အသမ္မအမိုးသမီးများ ရင်ဆိုင်နေရသော အခက်အခဲများ၊ ဘူတို့ကြိုးသားစု စားဝတ်နေရေး အတွက် စီးပွားရေးအရ ရှင်သနဂုဏ်ပုဂ္ဂနယ်ရာတွင် အစိကပါဝင်သော အခန်းကျွော်နှင့်စီးပွားရေးနယ်ပယ်၏ ဖော်ပြခြင်း မခံရသော အစိတ် အပိုင်းများအတွက် လုပ်ဆောင်ချက်များကို စာချုပ်၏ ပြဋ္ဌာန်းချက် များကို ကျေးလက်အသမ္မအမိုးသမီးများအားလည်း အကျိုးဝင် ကျွော်သုံးမှုရှိစေရေးအတွက် အာမခံချက်ရှိရန် သင့်လျော်သော နည်းလမ်းအားလုံးဖြင့် ဆောင်ရွက်ပေးရမည်။

၂။ စာချုပ်အဖွဲ့ဝင်နိုင်ငံသည် ကျေးလက်အသမ္မအမိုးသမီးများ အမျိုးသားများနှင့်တန်းတူ အခြေခံအဆွင့်အရေးများရရှိရန်နှင့် ကျေးလက် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ဘုတ္တိပါဝင်မှုများနှင့် အကျိုးခံစားများရရှိနိုင်ရန် အထူးသဖြင့် အောက်ဖော်ပြပါ အမျိုးသမီးအဆွင့်အရေးများကို ရရှိရန် ခွဲခြားဆက်ဆံမှုများအားလုံး ပပောက်စေသည့် သင့်လျော်သော နည်းလမ်းအားလုံးဖြင့် လုပ်ဆောင်ရမည်။

က) ဖွံ့ဖြိုးရေးအစီအစဉ်များအကောင်အထည်ဖော်ရေးနှင့် ကျယ်ပြန်အောင် ချွဲထွင်သည့် အဆင့်တိုင်းတွင် ပါဝင်စေရန်။

ခ) သတင်းအချက်အလက်များ၊ စိတ်ဓာတ်မြှင့်တင်ရေး လုပ်ဆောင်မှုများနှင့် စီသားစုမ္ပါန်းမံကိန်းအပါအဝင် လုံးလောက်သော ကျွန်းမာရေး ဆိုင်ရာ စောင့်ရောက်မှုများကို ရရှိစေရန်။

ဂ) လူမှုဗုလုံရေး အစီအစဉ်များမှ တိုက်ရှိရှိအကျိုးခံစားခွဲ့ရရှိရန်

၁၃) စာတတ်မြောက်ရေးလုပ်ဆောင်မှုများအပါအဝင် သင်တန်းများ၊ ပညာရေးများနှင့် ပြင်ပအတတ်ပညာများ အားလုံးရရှိရန်၏ အမျိုးသမီးများ၏ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို ဖြော်တင်ရန်အတွက် လူအဖွဲ့အစည်းအတွင်းမှ အကျိုးခံစားခွဲ့နှင့်များနှင့် ကျယ်ပြန် သော စိန်ဆောင်မှုများရရှိစေရန်။

၁၄) လူအဖွဲ့အစည်းအတွင်း လူပို့ရှေးမှုများအားလုံးတွင် ပါဝင်ရန်။

၁၅) စိုက်ပျိုးရေးဆိုင်ရာ ဇွန်ဇွန်ရေးများ၊ ဧရားကျက်ဆိုင်ရာလိုအပ်ချက်များ၊ သင့်လျော်သော နည်းပညာများနှင့် မြေယာနှင့် စိုက်ပျိုးရေး ထူထောင်ရာတွင် တန်းတူခံစားခွဲ့နှင့် မြေယာပြန်လည်တည်ဆောက်ရေးအစီအစဉ်များတွင် ရရှိစေရန်။

၁၆) လုံးလောက်သော လူနေ့မှုအဆင့်အတန်း၊ အထူးသဖြင့် အိမ်ရာ၊ တစ်ကိုယ်ရေသနရှင်းမှု၊ လျှပ်စီးနှင့်ရေရှိမှု၊ သွားလာရေးနှင့် ဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် ခံစားစေနိုင်ရန်။

ခြိုင်သုံးသပ်ချက်

မြန်မာနိုင်ငံတွင် နေထိုင်သောလူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်အသမ္မအသေးစွဲနှင့်သူများ ဖြစ်ကြသည်။^{၁၁၁} သုံးပုံးနှစ်ပုံးသော လူဦးရေသည် မြန်မာနိုင်ငံ၏ အမိန့်များရေးဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိပြီး နိုင်ငံအတွင်း စုစုပေါင်းဝင်ငွေ၏ ၅၈% ရာခိုင်နှုန်းမှာနှင့် ပြည်ပသို့တင်ပို့ကုန်၏ ၄၈ ရာခိုင် နှုန်းမှာ စိုက်ပျိုးရေးလုပ်ငန်းများပေါ်တွင် အခြေခံလျက်ရှိပါသည်။^{၁၁၂} ထို့ပြင် ကျေးလက်အသမ္မအသေးစွဲနှင့်သူများတွင် သဘာဝ သယံဇာတ်များဖြစ်သော ကျွန်းသစ်၊ ကျောက်မျက်ရာတန်း၊ တွင်းထွက်ပစ္စည်းများဖြင့် ဖြော်ဝှက်သွေးဆင်းရေးနှင့် ဆက်လက် ခံရ မြေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော စစ်အစိုးရသည် ငါးတို့၏ စစ်တပ်တိုးချွဲရေးကိုသာ ဦးစားပြီး သဘာဝသယံဇာတ်များကို ရေတိအကျိုးခံးပွားအတွက်သာ အမြတ်ထုတ်သုံးစွာကာ အတင်းအမွှေဆောင်ရွက်စေသော စိုက်ပျိုးရေးဆိုင်ရာ မူဝါဒများကို ချမှတ်လုပ်ဆောင်သောကြောင့်ဖြစ်သည်။

၁၉၉၉ ခုနှစ်တွင် နယ်စပ်အသမ္မနှင့် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပဟိုကော်မတီတရပ်ကို ဖွဲ့စည်းခဲ့သည်။ ငါးတို့က ကျေးလက် အသမ္မအသေးစွဲနယ်စပ်အသမ္မနှင့် ငါးတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်မည်ဟုဆိုကာ အထူးနယ်များ ဖော်ပြခြင်း မှတ်ဆောင်ရွက်ခဲ့သည်။ အမှန်တကုလ်မှု စစ်အစိုးရ၏ အမိန့်များရေးကိုသာ စစ်တပ်တိုးတက်မှုဆိုလိုသည်။ အမှန်တကုလ်မှု စစ်တပ်တိုးတက်မှုဆိုလိုသည်။ တိုင်းရင်းသားနယ်များတွင် စစ်တပ်များကိုတိုးခဲ့ခြယားပြီး (အခုလက်ရှိ မြန်မာနိုင်ငံတွင် အနည်းဆုံး

ချိုးဖောက်မှုများအနေဖြင့် အစိုးရမှ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို ချော်ဗြားရေး လုပ်ဆောင်နေသောအသေများတွင် အဆိုးရွား ဆုံးဖြစ်ပေါ်နေပြီး အသေခံများအား တိုင်းရုံးသားလက်နက်ကိုင်အဖွဲ့များအတွက် ထောက်ပုံမှုကို အမိကပျက်စီးအောင် လုပ်ဆောင်သည်။ စစ်တပ်များသည် ရွားသူရွားသားများ၏ အစားအစားအားလုံးကို ရည်ရွယ်ချက်ရရှိရှိ ပျက်ဆီးမှုများ၊ ရာပေါင်း ထောင်ပေါင်း များစွာ သော ရွားသူရွားသားများကို သူတို့နယ်မြေမှ စစ်တပ်နှင့်နီးသော နေရာများဖြစ်သော တိုက်ပွဲဖြစ်ပွားသည့်နေရာ၊ ရွားသားများအတွက် အသက်ရှင်ပို့တည်ရန် မဖြစ်နိုင်သော နေရာများသို့ အတင်းရွှေ့ပြောင်းမှုများပြုလုပ်ခဲ့သည်။ မိမိလယ်ပြောများသို့ တိတ် တဆိတ် အလုပ်သွား ရောက်လုပ်ကိုင်သော လယ်သမားများမှာလည်း စစ်တပ်က တွေ့ဖြတ်သွားပါက ပစ်သတ်ခြေးဆုံးသည်။ ဤသို့သော ချိုးဖောက်မှု၏ အကျိုးဆက်များကြောင့် ပြည့်သူလှတ်အနေဖြင့် ဒုက္ခသည်များအဖြစ် အများအပြား ထွက်ပြေးကြရခြင်း၊ အီမိနီးချင်းနိုင်ငံများတွင် တရားမဝင်အလုပ်သမားများအဖြစ် သွားရောက်လုပ်ကိုင်ရခြင်း၊ နယ်စပ်မဖြတ်နိုင်သောသူများအတွက် ပြည့်တွင်းဒုက္ခသည်များအဖြစ် ပြေးလွှားပုန်းအောင် နေရာခြင်း စသဖြင့် အတိဒုက္ခတွေ့နေရပါသည်။

သဘာဝသယံဇာတများကို စစ်တပ်အကျိုးအတွက် အမြတ်ထုတ်ခြင်း

စစ်အစိုးရသည့် ကျေးလက်ဒေသနယ်မြေများထိန်းချုပ်ရေးမှ ငါးတို့၏ မဟာမိတ်စီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း၊ နိုင်ငံခြားကုမ္ပဏီများအတွက် သစ်ရောင်းဝယ်ခြင်း၊ ပိုင်းတူးဖော်ခြင်း၊ မြန်မာနိုင်ငံ၏ အစိကမြစ်များတေလျောက်တွင် ရေကာတာများ ဆောက်လုပ်ပြီး အမိန့်ချင်းနိုင်ငံများသို့ ရောင်းချွင်း၊ တိုင်းရင်းသားနယ်မြေများတွင် ကက်စိုက်လိုင်းများ ပြုလုပ်၍ ကက်စိုများကို အဓိကအားဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ရောင်းချွင်းဖြင့် စစ်တပ်အတွက်အကျိုးအမြတ်များ အဆမတန်ရရှိစေရန် ပြုလုပ်နိုင်ခဲ့သည်။

ထိအကျိုးအမြတ်များကို ကျေးလက်ဖေသ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ခြင်းမပြုဘဲ နယ်မြေခံလူတုများကို သူတို့၏ စီမံကိန်းနယ်မြေများမှ အတင်းအဓမ္မဖြစ်စေ လျဉ်းကြေး မဖြစ်စေလောက်ပေး၍ဖြစ်စေ အတင်းအဓမ္မရွှေပြောင်းခိုင်းသည်။ သူတို့၏ စီမံကိန်းလုပ်နှင့်များ လုပ်နှင့်အတွက် စစ်တပ်များကိုလည်း တိုးခွဲလာသဖြင့် နယ်မြေခံများမှာ စစ်တပ်၏ ဒီနိုပ်များကို နည်းအချိုးချိုးဖြင့် စံစားနေကြရသည်။

ထိုအပြင် အရင်းအမြစ်များ ထုတ်ယူရာတွင်လည်း သင့်လျော်သော သဘာဝပါတ်ဝန်းကျင်နှင့် စနစ်ကျသော လုံခြုံရေးဆိုင်ရာ ပြင်ဆင်ရုံများမရှိပေ။ သူတွေမှာ ဖြစ်ပေါ်ခြင်း ပြုလုပ်သောနေရာတစိုက်တွင် နေထိုင်၍ သူမျိုးလုပ်ငန်းတွင် လုပ်ကိုင်နေရသော ကျေးလက်ဒေသနေသူများသည် နိုင်ငံတော်မှ မိမ်နှင့်ပါတ်သက်၍ အလေးထားစီစဉ်ပေးမှု မရှိသည့်အက်ကို ခံစားနေကြရပါသည်။^{၁၇} တွဲးပိုခြင်းများလည်း မကြာခဏဖြစ်ပေါ်ကာ အဆိပ်ဖြစ်စေသော ပါတ်ဖော်များဖြစ်သည့် မာကျိုရီသုံးစွဲများနှင့် ဆိုင်ယာနိုက်များကို လည်း ရွှေတူးဖော်ရေး လုပ်ငန်းများတွင် နည်းနာမရှိဘဲ ဖြစ်သလို သုံးစွဲနေသည်ကို တွေ့ရသည်။ ကချင်ပြည်နယ်တွင် နေထိုင်သော သူများသည် လေထုညွှန်ညွှန်မှုတ်ကြောင့် ကျန်းမာရေးထိုက်စေသော သောက်ရေများသောက်သုံးခြင်း၊ သန့်ရှင်းမှုမရှိသော ဟင်းသီးဟင်းရွက်များ စားသုံးခြင်း၊ ရွှေတူးဖော်ရေးလုပ်ငန်းဒေသမှ ညာစိညာမ်းသော ရျောင်းများရှိ သားပါးများ၊ အသီးအရွက်များ စားသုံး နေရာသြားပြင့် ကျန်းမာရေးထိုက်မှုကို ခံစားနေကြရပါသည်။^{၁၈} ရှုမှုပြည်နယ်အရှေ့ ပိုင်းတွင် နေထိုင်သူများသည်လည်း တရာတ်ရုံးနှင့် နှုန်းသုံးမှုကို ခြေခံပေးပို့မှ ပါတ်ဆေးပါးဖော်ထုတ်ရေး လုပ်ငန်းကြောင့် ခေါင်းကိုက်ခြင်း၊ နာခေါင်းသွေးယိုခြင်းများ၊ ရျောင်းဆိုးခြင်းနှင့် ဝမ်းသွားခြင်းတို့ ခံစားနေရသည့် အခြေအနေများနှင့် ထိုဒေသတစိုက်ရှိ မြစ်ချောင်းများမှ ရေများသည်လည်း သောက်သုံးရန်မဖြစ်နိုင်တော့သည့် အခြေ အနေများကို သတင်းအချက်အလက်များ ကောက်ယူရရှိထားပါသည်။^{၁၉}

အတင်းအကြပ်လုပ်ဆောင်စေသော စိုက်ပိုးရေးဆိုင်ရာမှုဒါဇားကြောင့် အစားအသောက် မလုပ်လောက်မှ ဖြစ်လာခြင်း

စစ်အစိုးရ၏ စိုက်ပျိုးရေးဆိုင်ရာ မူလိုက်များသည် လယ်သမားများ၏ ဝင်ငွေရရှိရေးကို ဦးစားပေးမှ မရှိသောကြောင့် ဆန်ထဲတဲ့ လုပ်မှုလျှောက်ခြင်းနှင့် အချို့သောနေရာများတွင် အစားအသောက်လုပ်လောက်မှ မရှိတော့သည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ရှုမ်းပြည်နယ်တော်ပိုင်း မိုင်းကိုင်ဒေသတွင် စစ်အစိုးရ၏ စိုက်ပျိုးရေးမူလိုက်များကြောင့် ၁၉၉၄ နှင့် ၂၀၀၀ ခုနှစ်အကြေား ဆန်ပါးထဲတဲ့ လုပ်မှု ၅၆ ရာခိုင်နှုန်းအထိ ကျစွမ်းသည်ကို တွေ့ရသည်။ လယ်သမားများမှာ စစ်အစိုးရ၏ လက်နက်ကိုင် တိုက်ပျက်ရေး လျှပ်ရားမှုကြောင့် အတင်းအဓမ္မရွှေ့ပြောင်းခြင်းကို ခံစားရသည်သာမက စစ်အစိုးရ၏ အတင်းအဓမ္မ လယ်ပြောမီမှုမှုပြောင်း စစ်တော်များ၏ လယ်ယာအတွက် အတင်းအဓမ္မ လုပ်အားပေးခြင်းနှင့် ဆန်ပါးများအားလုံးကို စစ်တပ်ထံသို့ လျှော့စွေးများဖြင့် ရောင်းချွေးခြင်းတို့ လုပ်ဆောင်နေရပါသည်။^{၁၂၀}

စစ်အစိုးရ၏ နိုင်ငံအတွင်း မူးယစ်ဆေးပါးရောင်းဝယ်မှုကို ကိုယ်တွေထိရန် လုပ်ဆောင်ရာတွင်လည်း ကြီးမားသော သီးနှံရိက္ခာ လျော့ပါးမှုကို ဖြစ်ပေါ်စေပြီး မူးယစ်ဆေးပါးထဲတို့လုပ်မှုကိုလည်း ထိရောက်စွာ မထိန်းချုပ်နိုင်ကြောင်း တွေ့ရသည်။ စစ်အစိုးရသည် ပြီးခဲ့သည့် နှစ်များတွင် မူးယစ်ဆေးပါးတိုက်ဖျက်ရေး ပြုလုပ်ရာ ဘိန်းစိုက်ပျိုးသော နေရာများတွင် ဘိန်းထုတ်လုပ်မှုကို ပိုက်ပင်ခဲ့သည်။ သို့သော်လည်း တောက်တွင် ယခင်က ဘိန်းစိုက်ပျိုးမှု ပြုလုပ်ခဲ့သူများအတွက် ထောက်ပံ့ရန် အိမ်အစဉ်များပျက်ကွက်ခဲ့သဖြင့် အထူးသဖြင့် အနောက်ပိုင်း ဝန်ယူမြေတွင် ဘိန်းထုတ်လုပ်ရေး ပိတ်ပင်မှုကို အကောင်အထည်ဖော်ခဲ့သည့် ၂၀၀၅ ခုနှစ်၊ ဇွန်လမှစ၍ ရာထောင်ပေါင်း များစွာသော လယ်သမားများသည် အလုပ်အကိုင်ရှာရန်အတွက် မိမိဝိုင်းအေသာများမှ စွန်ခွာသွားကြရသည်။ လက်တွေ့တွင်မူ စစ်အစိုးရသည် မူးယစ်ဆေးပါးအပြတ်နိုင်နှင့်ရေးကို ပြုလုပ်ရန် နိုင်ငံရေးအာရ စိတ်ဆန္ဒမျိုးတဲ့ သူတို့ကိုယ်တိုင် တိုက်ရှိရှိ မူးယစ်ဆေးပါးထဲတို့လုပ်ခြင်း၊ ကုန်ကုန်ခြင်း အဆင့်တိုင်းတွင်ပါဝင်ပြီး ကုန်သွယ်ခြင်းတို့မှုရရှိသော အမြှတ်အစွမ်းများကိုလည်း တိုက်ရှိကိုခံစားနေကြသည်။^{၁၂} တရီ့နှင့်တတ်သူမှ စစ်အစိုးရသည် တိုင်းရင်းသားအေများတွင် တော်လျှော့ရေးလုပ်ရာမှုများကို ထိန်းချုပ်ရန်နှင့် စောင့်ကြပ်ရန် အတွက် မူးယစ်ဆေးပါးကုန်သွယ်မှု ပြုလုပ်သော အာဆစ်အဆတ်ရပ်စံရေးအဖွဲ့အသီးသီးနှင့် ပြည်သူ့စစ်တို့ကို မိုးချိလျှော့ရှိရှိသည်။ ထို့ကြောင့် ဘိန်းပိတ်ပင်မှုကို နေရာရွေးပြီး လုပ်ဆောင်သောကြော့တွေ တခြားသော နေရာများတွင် ဘိန်းစိုက်ပျိုးမှုများ ဆက်လက်လုပ်ကိုင် လျက်ရှိကာ မြန်မာနိုင်ငံမှ ဘိန်းထဲတို့လုပ်ခြင်းသည်လည်း မြင့်မားနေဆဲဖြစ်သည်။

အမျိုးသမီးနှင့် မိန္ဒားကလေးပယ်များအပေါ် အကျိုးသက်ရောက်မှ

မြန်မာနိုင်ငံရှိ လူအများစုသည် ကျော်မအခြေခံပေါ်တွင် ရွှေခြားမှုမရှိဘဲ ဆင်းရွှေ့တော်မှုဒဏ်ကို ခံစားနေကြရပါသည်။ ထို့သော်လည်း ရိုးရာဓလေထုံးထိများနှင့် အစဉ်အလာများ၏ ယုံကြည်မှုနှင့် ကျင့်သုံးမှုများကြောင့် ကျော်လက်အသေးစိန္တာ အမျိုးသမီးနှင့် မိန်းကလေးထံများသည် ရရှုည်ဆင်းရွှေ့တော်မှုဒဏ်ကို ပို၍ပြင်းထန်စွာ ခံစားနေကြရပါသည်။ အမျိုးသမီးများသည် သူတို့၏အခြားအခွင့် အရွင့် အရေးများဖြစ်သည့် ကျိန်းမာရေးနှင့် ပညာရေးအခွင့်အရေးများ မရှိရသည့်အပြင် ထိုင်ကွဲပြားမှုအပေါ်အခြေခံသည့် အကြမ်းဖက်မှုများ ကိုလည်း ရင်ဆိုင်နေကြရသည်။ အောက်ဖော်ပြပါ အထောက်အထားမှာ စစ်အစိုးရ၏ မှားယွင်းစွာ စီးပွားရေးစီမံခန့်ခွဲမှုနှင့် ကျော်လက်အသေးစိန္တာ၏ လစ်လျှောက်ထုံးသိမ်းပြုရေးအခြေအနေ မည်မှာ ထိုးခွားပြုပေါ်နေသည်ကို ဖော်ပြပုကြရပါသည်။

ရခိုင်ပြည့်နယ်၊ ရသွေတောင်မှ အသက်၊ ၃ နှစ်အမျိုးသမီးတစိုးနှင့် တွေ့ဆုံးမေးမြန်းချက်

စီးပွားရေးကြပ်တည်းမှုအကျင်ကို လူတိုင်းကခံစေားနေရပြီး အမျိုးသမီးများသည် ပို၍ပိုဆိုရွာခံစားနေကြရပါသည်။ အရာအားလုံးက ဈေးကြိုးပြီး လူအများစုအတွက် နေ့စဉ်အသက်ရရှုပ်တည်ရန် အလွန်ပင်ဆက်ခဲပါသည်။ မိသားစုစားသောက်ရန် အတွက်ပင် ငွေကြေးလုံး လောက်မှုပေါ်ကြပါ။ အမျိုးသမီးများသည် သုတေသနပံ့ပိုင်ကို ပြတ်ကြောင်းပြီး စားစရာဝယ်ရခြင်း

သိမဟုတ် ဆံပင်ကို စားစရာနှင့် လွှဲလှယ် ခြင်းများ ပြုလုပ်နေရပါသည်။ ဤအခြေအနေများသည် ကျေးလက်ဒေသများတွင် ပို၍ဖြစ်ပွားနေသည်။

ကျေးမြှုတ်တာက အမျိုးသမီးတွေဟာ ဆံပင်ကို ဖြတ်ရောင်းပြီး စားစရာနှင့် လွှဲလှယ်တာဟာ အရမ်းကို ဆိုးရွားပါတယ်။ ကျေးမြှုတို့ရဲ့ အစဉ် အလာအရ ကျေးမြှုတို့အမျိုးသမီးတွေရဲ့ ဆံပင်ကို အရမ်းတန်းစီးထားပါတယ်။ ယောက်ဥုံး တို့ဘန်းလက်ရုံးနှင့် မိန်မတို့ဘန်း ဆံတုံး ဆိုတဲ့ စကားပုံတော်ရှုပါတယ်။ ဆံပင်ကို ရောင်းချွေတာဟာ ကျေးမြှုတို့ရဲ့ အာဏာစံးရှုံးသွားခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ကျေးမြှုတို့အမျိုးသမီး တွေရဲ့အဲဖြောကို ထိခိုက်ပေါ်တယ်။ ဒါပေမဲ့ ကျေးမြှုတို့အတွက် ရွှေးချယ်စရာလမ်းမျိုးများ။ ကျေးမြှုတို့မိသားစုအတွက် လုံးလောက်တဲ့ အစား အစာရွှေ့အတွက် ဘာမဆို လုပ်နေရတယ်။

ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လယ်မြေများသိမ်းယူခြင်းနှင့်အတင်းအဓမ္မရွှေ့ပြောင်းခြင်း

ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရွာသူရွာသားများအား အတင်းအဓမ္မရွှေ့ပြောင်းရာတွင် အမျိုးသမီးများသည် မျိုးများခြင်း ဆိုင်ရာကျွန်းမာရေးလိုအပ်ချက်များကြောင့် ပို၍ဆုံးရှုံးခွဲကွေတွေ့ရပါသည်။

အောက်ဖော်ပြပါ တွေ့ဆုံးမြေနှင့် အသက် ၅၅ နှစ်အဆွယ်ရှိ ကိုယ်ဝန်ဆောင်ကုက္ကီးအမျိုးသမီးတိုး၏ မြန်မာနိုင်ငံ အနောက်ပိုင်းမှ ရေကာတာလုပ်ငန်းများကြောင့် သူမအတွက် မည်ကဲ့သို့ထိခိုက်မှုရှိခဲ့သည်ကို ပြောပြထားပါသည်။ သူမတို့နေထိုင်ရာ နယ်မြေများသိမ်းလိုက်ခြင်းခံပြီး သူမကိုယ်တိုင်လည်းတွေား ဆေးပေးခန်းနှင့် ကျွန်းမာရေးစောင့်ရောက်မှုလုံးဝမရှိသည့်အတိုင်း အဓမ္မရွှေ့ပြောင်းခြင်းခံရသည်။

ကျေးမြှုတို့ဟာ တမန်သီးရေကာတာနှင့် ဝင်းတင်သူကုမ္ပဏီရဲ့ သစ်ထုတ်လုပ်ရေးလုပ်ငန်းများကြောင့် စီးပွားရေးကြောင်တည်းမှု အမျိုးမျိုးကို ခံစားခဲ့ရတယ်။ ကုန်စျေးနှုန်းတွေအဆောင်တန်မြှင့်တက်လာပြီး စားသောက်ရွှေ့ လုံးလုံးလောက်လောက် မထင်နိုင် တော့ပါ။ နေ့စုံစွဲ တိုင်း အလုပ်လုပ်လည်းပဲ စားရေးသောက်ရေးအက်အခဲကို မပြုရှုရှင်းနိုင်ပါဘူး။ နေ့တိုင်းလည်း လုပ်ခမရဘူး။ ကျေးမြှုတို့ရဲ့မြေ တွော့ ရေကာတာဆောက်ရွှေ့ အတင်းအဓမ္မသိမ်းခြင်းခံရတယ်။ အဲဒါကြောင့် ကျေးမြှုတို့ဟာ တွေားရွာ တော်ဖြစ်တဲ့ ရွှေဘုံလေးရွာကို ရွှေ့ပြောင်းရပါတယ်။ ကျေးမြှုတို့ပြောင်းရွှေရာမှုလည်း ဘာအကူအညီမရရှိတဲ့အပြင် လမ်းတွေ့တားသီးခံရခြင်း၊ စစ်ဆေးခံရခြင်းနှင့် အာဏာပိုင်တို့မှ ဖော်မြန်ခြင်းများကိုလည်း ခဲ့ကြရပါတယ်။ ကျေးမြှုတို့ပြောင်းရွှေ လာကတည်းက အက်အခဲမျိုးစုံ ကိုပြုတွေ့ရတယ် (ကံကောင်းတာက တွေားကုက္ကီးမိသားစုံမှားက ကျေးမြှုတို့ကို တတိနိုင် သလောက် စိုင်းဝန်းကျည်းကြတာရှိတယ်။) ကျေးမြှုတို့အိမ်ဆောက်ရတယ်။ စစ်သားများရဲ့ လာရောက်စစ်ဆေးခြင်းကို မကြော ခက်ခံရပါတယ်။ ကျေးမြှုတို့မိသားစုံဟာ အဲဒါရွာမှာ စာရင်းမဝင်သေးလို့ ရွာသားအဖြစ် အသိအမှတ် ပြုခြင်းမခံရသေးဘူး။ အခုကျေးမြှုတို့ တရားဝင်စာရင်းဝင်အောင် ကြိုးစားအနေဖြစ်တယ်။ ကျေးမြှုအခု ကိုယ်ဝန်ဆောင်နေရပဲ့ အိမ်မှာပဲနေပြီး တွေားမိသားစုံစာရင်းတွော်အပေါ်မှာသာ ဖို့ခို့နေရပါတယ်။ ကျေးမြှုတို့ စားဝတ်နေရေးအတွက် မလုံးလောက်ပါဘူး။ ကျေးမြှုအနေနဲ့ ဆေးဝါးနှင့် တွေားကုယ်ဝန်ဆောင်ကျွန်းမာရေး အထောက်အကူ ဘာမှမရှိဘူး။ ကျေးမြှု ကျေးမြှုတို့ယိုင်အတွက် အမြှို့စီးရိုင်နေရပါတယ်။ အနာဂတ်မှာ ဘာတွေ့ဖြစ်လာမလဲဆိုတော်လည်း ကျေးမြှုသိပါဘူး။ ကျေးမြှု အမြှို့စီးရိုင်ကြိုးမှနဲ့ မသေချာ မရောတဲ့ အနာဂတ်မှာ အသက်ရှင် နေထိုင်နေရပါတယ်။

အတင်းအဓမ္မ လုပ်အားစေခိုင်းမှု

ရွာသူရွာသားများကို အတင်းအဓမ္မနည်းဖြင့် စစ်တပ်၏လက်နက်ပစ္စည်းများနှင့် တွေားအသုံးအဆောင်များကို သယ်ဆောင် နိုင်းခြင်းသည် ပဋိပက္ခဖြစ်ပွားရာ မြန်မာနိုင်ငံအရှေ့သာက်တွင် ပုံမှန်ကျင့်သုံးနေဆဲဖြစ်ပါသည်။ ပုံမှန်အားဖြင့် အမျိုးသားများသာ စုဆောင်းခြင်းခံရသောလည်း အမျိုးသမီးများတွင်လည်း အမျိုးသား များမရှိသော အချိန်တွင် အတင်းအဓမ္မပေါ်တာဆွဲခြင်း ခံရပါသည်။ လေးလုံသောဝန်များကို ထမ်းယူဖော်း ကြမ်းတမ်းသော ခရီးစဉ်များများတလျောက် ခေါ်ဆောင်သွားခြင်းသည် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် အလွန်အနွန်ရာယ်ကြီးမှားပါသည်။

အသက ၃၃ နှစ်အရွယ် ကရင်အမျိုးသမီးတော်းသည် ၂၀၀၄ ခုနှစ်က ကရင်ပြည်နယ်၊ ဘာဗျာနို့နယ်တွင် ပေါ်ဘာလုပ်ခဲ့သော သူမ၏ အတွေ့အကြံကို ပြောပြပါသည်။ စစ်အစိုးရသည် ထိုင်းနိုင်ငံသို့ လျှပ်စစ်ပစ္စည်း တင်သွင်းရန်နှင့် သံလွှင်မြစ်တွင် ရေကာတာ တည် ဆောက်ရန်အတွက် ဘာဗျာနှင့်အတွက် လမ်းများဆောက်လုပ်ခဲ့ပါသည်။ ထိုသို့လမ်းများဆောက်လုပ်ရန်အတွက် စစ်တပ်အများအပြား ကိုလည်း ပို့ဆောင်ခဲ့ပါသည်။

ကျမကိုယ်ဝန် ၃၈ ရဲ ရှိတွဲအချိန်မှာ စစ်အစိုးရရှိ ပေါ်ဘာအဖြစ် အတင်းအဓမ္မစောဦးခြင်းခွဲရပါတယ်။ ကျမကျာ ကန် ၁၅ နိုင် လောက် ဝေးတဲ့နေရာကို သွားရတယ်။ စစ်သားတွေက ကျမကို ဆန်တစ်တင်းသယ်နှင့်တယ်။ ဆန်တစ်တင်းက ၅၅ ကိုလို လောက်ရှိပြီး ကျမ အတွက် အရင်းကိုလေးလံပါတယ်။ ကျမကိုယ်ဝန်ရှိနေတဲ့အတွက် လမ်းလျောက်ရှိလည်း ဒွန်အား မရှိပါဘူး။ စစ်သားများက ကျမတို့ စားသောက်စို့ လုံလုံးလောက်လောက်လည်း မပေး သန့်ရှင်းသော သောက်ရေးလည်း မပေးပါဘူး။ လမ်းခရီးတစ်လျောက်ဟာ ကိုယ်ဝန် ဆောင်အမျိုးသမီးတော်းအတွက် အရမ်းကြေးတမ်းလှပါတယ်။ ကျမဟာ တောင်တန်းများကိုတက်ရှိပြီး မြစ်တွေလည်း ဖြတ်ကျော်ရကာ တဆိတရု ချောက်များကိုလည်း ဖြတ်ကျော်ရပါတယ်။ ကျမဟာ အရမ်းဆာသော်လည်း စားစာရှာ အစားအစာလည်းမရှိ ရေးလည်း မရှိပါဘူး။ တွေ့ခြားအမျိုးသမီးများက ကျမ အတွက် စိတ်မကောင်းဖြစ်ပေးမယ့် သူတို့လည်း ဘာမှမကူညီနိုင်ခဲ့ပါဘူး။ သူတို့မှာလည်း အထုပ်အပိုးအများရှိပြီး သယ်ဆောင် ရေးလည်း။ ကျမ အရမ်းမော်ရှိပြီး ရေးလည်းခက်ခဏဆာကာ လမ်းတစ်လျောက်လုံး မြှော့ခာဏ နားခဲ့ရပါတယ်။ ကျမ ပေါ်ဘာ ကန်ပြန်လာပြီး တရော်အကြော်မှာ ကျမကလေးပျက်ကျသွားခဲ့ပါတယ်။ ဆွေးတွေအများကြီးဆင်းပြီး ကျမအတွက် ဆေးဝါးလည်း မရှိပါဘူး။ အစားအစာလည်း မရှိဘူး။ ကျမအဲဒီကေစိုး အဖြော်မောနကာ အားကို မရှိတော့ဘူး။^{၁၇}

ဘိန်းစိုက်ပျိုးခြင်းနှင့် ဘိန်းသုံးစွဲမှုတိုးမြင့်လာခြင်း

မြန်မာနိုင်ငံတွင် စစ်အစိုးရ၏ မူးယစ်ဆေးဝါးပြဿနာကို ထိထိရောက်ရောက်ပြရှင်းရန် ပျက်ကွက်ခဲ့မှုကြော် တရှိသောနယ် မြေများ တွင် ဘိန်းစိုက်ပျိုးမှု တိုးမြှင့်လာခြင်းနှင့် ငင်း၏အကျိုးဆက်မှာ ဘိန်းကြော် အကြမ်းပက်မှုနှင့် တာဝန်ပျက် ကွက်မှုများပြားလာခြင်းဖြစ် သည်။ သူတေသနတရာ့အရ ရှမ်းပြည်နယ်မှာ သူတို့လည်း ဘာမှမကူညီနိုင်ခဲ့ပါဘူး။ သူတို့မှာလည်း အထုပ်အပိုးအများရှိပြီး သယ်ဆောင် ရေးလည်း။ ကျမ အရမ်းမော်ရှိပြီး ရေးလည်းခက်ခဏဆာကာ လမ်းတစ်လျောက်လုံး မြှော့ခာဏ နားခဲ့ရပါတယ်။ ကျမ ပေါ်ဘာ ကန်ပြန်လာပြီး တရော်အကြော်မှာ ကျမကလေးပျက်ကျသွားခဲ့ပါတယ်။ ဆွေးတွေအများကြီးဆင်းပြီး ကျမအတွက် ဆေးဝါးလည်း မရှိပါဘူး။ အစားအစာလည်း မရှိဘူး။ ကျမအဲဒီကေစိုး အဖြော်မောနကာ အားကို မရှိတော့ဘူး။^{၁၈}

မှုလကတည်းက ဧရားထုံးတမ်းအရ ကျားမဆွဲခြားဆက်ဆံခြင်းကို ခံစားရပြီး အမျိုးသမီးများမှာ အမျိုးသားများ၏ အဖြော်စံ ဘာဝအဖြစ် ရပ်တည်းကြော်ရသည်။ ပလောင်အမျိုးသမီးများသည် သူတို့ခုပ်ပွန်းသည်မှား ဘိန်းစားဖြစ်သွားသောအခါ ဒုက္ခပေါင်းစံ၊ အခက်အခဲပေါင်းစံနှင့် ရင်ဆိုင်ကြော်ရသည်။ ဘိန်းစားဖြစ်သွားသောလင် ယောက်ကျားများမှာ သူတို့၏မြို့သားစုကို မထောက်းနိုင်ရှုံးသွား ကပ် ပိုင်ဆိုင်သမျှကို ရောင်းခြင်း၊ အကြွေးများတင်ခြင်း၊ လူလိမ်များ၊ သူနိုးများဖြစ်သွားခြင်းနှင့် ဘိန်းစားနိုင်ရန် ဘိန်းရောင်းဝယ်မှုတွင် ပါဝဝ်ခြင်းစသည့် စုစုပေါက်မျိုးစုံကိုလည်း လုပ်လာကြသည်။ အနီးသည်များမှာ သူတို့အမျိုးသားများ၏ ဂုဏ်ပိုင်းဆိုင်ရာ ရှိကိုယ်ပုံးစံ ညွှန်ပေးမှုတွင် ညွှန်ပေးမှုတွင် ပေးပို့ခြင်း၊ ဆေးခြင်းများကိုလည်း ခံစားရပြီး တစ်အိမ်လုံး၏ စားဝတ်နေရားအတွက် ဝန်ပို့လေးလံကာ ကလေးများ၏ ကျိန်းမာရေးနှင့် ပညာရေးအတွက် ရှန်းကုန်ရသည်မှာလည်း အင်မတန်ခက်ခဲ့လာပါသည်။ မေးမြန်းချက်တရာ့ထဲထဲတွင် အမျိုးသမီးတော်းသည် ဝင်းစာမဂ္ဂလုံးလောက်မှုနှင့် ရောဂါများကြော်စွဲကလေး ၁၁ ယောက်ထဲမှ ၈ ယောက်ကို ဆုံးရှုံးခဲ့ရသည်။ အခြားမေးမြန်းချက်တရာ့ခုမှာလည်း သမီး (j) ယောက်မှာ ဘိန်းစားဖြစ်သူ ဖခင်၏ လူကုန်ကူးခြင်းကိုခံရသည်။

လိပ်ငိုင်းဆိုင်ရာအကြမ်းပက်မှု

တိုးတက် ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များကြော် စစ်အစိုးရမှုလုံခြုံရေးအတွက် စစ်တပ်တိုးချွေသဖြင့် အမျိုးသမီးနှင့် မိန်းကလေးထံများ မှာ လိပ်ငိုင်းဆိုင်ရာအကြမ်းပက်မှုများ ပိုမိုလွှာယ်ကူးစွာခံရနိုင်ဖွှုံးရှိသည်။ ရမ်းပြည်နယ်အလယ်ပိုင်း သံလွှင်မြစ်မှ တာဆန်းရောကာတာ ဆောက်လုပ်ရာနေရာတရာ့တို့တွင် အမျိုးသမီးနှင့် မိန်းကလေးထံများစွာ မှုဒ်မ်းကျင့်ခံနေရပါသည်။^{၁၉}

အောက်ဖော်ပြပါ ဖွင့်ဟာပြာဆိုချက်မှာ ရတနာသဘာဝတိထွေပိုက်လိုင်း ပတ်ဝန်းကျင်တွင် စစ်တပ်များတိုးခွဲသဖြင့် ၂၀၀၆ ခုနှစ်တွင် အသက် ၅၅ နှစ်အရွယ် ကရင်အချိုးသမီးမှ မူဒီဒီကျင့်ခံရမှ အကြောင်းကို ဖော်ပြထားခြင်းဖြစ်သည်။

ကျမအအောက် ကျမကို မမာစစ်တပ်မှားနဲ့ လိုက်သွားစွဲပြောဆိုလို စစ်တပ်က ကျမအအောက်ရှိ အီမံထို ပေးပြန်ပြီး ကျမ တစ်ယောက်တည်း သူတို့နဲ့နေခဲ့ပါတယ်။ အမှန်တော့ ကျမသုတိကို ကြောက်လို့နေခဲ့ရတာ၊ တစ်ယောက်တည်း မနေခဲ့ခဲင် ပါဘူး။ ကျမအအောက် စစ်သား သုံးယောက်နဲ့ နေခဲ့ပြုပြောဆိုပြီး သူတို့နဲ့ လိုက်သွားစွဲ လဲပြုခဲ့ပါတယ်။ စစ်သားတွေဟာ စစ်ဝတ်မှားကို စစ်ထားပါတယ်။ သူတို့နဲ့ လမ်းလျောက်ပြီး ၁၂ မိန့် အကြောမှာ စစ်သားနှစ်ယောက်က ကျမကို ခြိုပ်တစ်ကို ဆွဲပြီး မှတ်င်းကျင့်ပါတယ်။ ကျန်တဲ့တစ်ယောက်က စောင့်ကြည့်နေပါတယ်။ ကျမအအောင် ပြီးစားပေမဲ့ ကျမပါးစပ်ကို သူတို့ အတော်တိတ်ထားတယ်။ ကျမကို ခြိုပ်တဲ့မှာ တစ်ယောက်ပြီး တစ်ယောက်မှတ်င်းကျင့်ကြတယ်။ ကျမသုတိကို အရမ်း ကြောက်ပါတယ်။ ကျမ ပါးစပ်ကိုတစ်ယောက်က ပိတ်ထားပြီး ကျန်တဲ့တစ် ယောက်က ကျမကိုမှတ်င်းကျင့်တာကြစ်ပါတယ်။ ကျမကိုယ်ကျမ ကာဘွယ်ရန် ပြီးစားသော်လည်း သူတို့က ပျယောက်ဖြစ်ပြီးအားကြီးလို့ ကျမမတွေးလုန်နိုင်ခဲ့ပါဘူး။ မှတ်င်း ကျင့်ပြီးချိန်မှာ ကျမကို ပေးပြန်ပြီး ဘယ်သူ့ကိမ်မပြုပဲ့ သတိပေးတယ်။

အနိုင်းသမီးနှင့် မိန္ဒာကလေးထံများသည် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အတင်းအဓမ္မလုပ်အားပေးခံ ရခြင်းသာမက မှတ်မီးကျင့် ခံရပြီး အတင်းအဓမ္မကိုယ်ဝန်ဖျက်ချိုင်းခြင်းကိုလည်း ခံရသည်။

တယုန်စိုးစည်ကားတက်လာသော နယ်စပ်မြို့များနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများကြောင့် လိပ်လုပ်ငန်းများ ပြားလာခြင်း

ကျေးလက်ဒေသတွင် စစ်အဖိုးရ၏ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်မှတ်မှု မအော်မြင်မှုများ၏လုပ်အဖြစ် အမျိုးသမီးများမှာ လိပ်လုပ်ငန်းများတွင် ပိုမိုလုပ်ကိုင်ရန် တွေ့န်းအားပေးလာသည်။ အများစုမှာ ရွှေတူးဖော်ရေးနေရာများနှင့် တဟ္မနထိုး စဉ်ကားလာသည့် နယ်စပ်များတွင် ပြည့်တန်ဆာအဖြစ် မတရားခေါင်းပုံဖြတ်ခံနေရပြီး ကျိုးမာရေးအတွက် အနွောက်ကြီးသည့် ဝန်းကျင်တို့တွင် ကျရောက်နေရသည်။

အမျိုးသမီးအဆင့်အရေးကို ကာကွယ်ရန်မဆိတားနှင့် စစ်တပ်သည် အမျိုးသမီးများအပေါ် မတရား ခေါင်းပံ့ဖြတ်သည့် လိပ်လုပ်နှင့် တိုက်ရှိက်အလုပ်လုပ်ကိုင်နေကြသည်။ ကချင်လူမှူ ဖွံ့ဖြိုးရေး ကွန်ယက်အွဲမှ ထုတ်ဝေသော “အမှာ့င်လွှမ်းနေသော ချိုင့်ပွဲမ်း” အစီရင်စာအရ ကချင်ပြည်နယ် ရွှေ့ချွေ့ရာအသ ရွှေ့တူးဖော်ရာ နေရာတွင် စစ်အစီးရသည် လိပ်လုပ်နှင့်ဘို့ ခွံ့ပြုထားသည် သာမက သူတို့ကိုယ်တိုင်လည်း လုပ်နှင့်များနှင့် တိုက်ရှိက်ဆက်ဆံလုပ်ကိုင်စားသောက်ပြီး လိပ်လုပ်ငန်းမှ ထွက်ပြုသွားသော အမျိုးသမီးများကို ဖမ်းဆီး၍ လိပ်လုပ်ငန်းတွင် ပြန်လည်ရောင်းချွဲသည်။ ထိုအပြင် ထိုသို့ဖမ်းဆီးခံရသော အမျိုးသမီးများကို ကယ်တင် ရန် ကြီးစားသူ များသည် ဒေသဆွဲရာ စစ်ဆင်ရေး အာဏာပိုင်များ၏ အပြစ်ပေးခြင်းကို ခံရသည်။

အကြပ်ချက်များ

- မည်သည့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းစီမံချက်များကိုမဆို လူမှုရေးနှင့် သဘာဝပါတ်ဝန်ကျင်အပေါ် အကျိုးသက်ရောက် နိုင်မှုများ၊ အမျိုးသမီးများပေါ် အကျိုးသက်ရောက်မှုနှင့် အကျိုးသက်ရောက် မည့်လူထုအပေါ် လွတ်လပ်သော လေ့လာ ဆန်းစစ်ချက်များ ပြုလုပ်ပြီးမှသာ လုပ်ဆောင်သင့်သည်။
- သဘာဝသယံးအတွက်များမှ ရရှိသောဝင်ငွေများကို ကျေးလက်ဒေသနေလူထုများ၊ အရည်အချင်းမီ ပညာရေးနှင့်ရောက်မှု ရရှိရန်အတွက် အေသခံဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဖူလုံရေးလုပ်ငန်းအသီးသီးတွင် အသုံးပြုရမည်။
- လူထု အထူးသဖြင့် တိုင်းရင်းသားအေသာက် ပစ်မှတ်ထားသော စစ်တပ်တိုးချွှမ်းနှင့် လက်နက်ကိုင် နိုင်ငံရေးအဖွဲ့အစည်း များအား ချေမှန်းခြင်း လုပ်ဆောင်ချက်များကို ချက်ချင်းပုဂ္ဂန်းရပ်တန်းရမည်။
- လယ်ယာမြေအခွင့်အရေး၊ လူသားလျှို့ရေးနှင့် လူအဖွဲ့အစည်းအတွင်း အမျိုးသမီးများ၏ တန်းတူစွာပါဝင်မှု၊ သူတို့၏ ကိုယ်ပိုင်သဘာဝ အရင်းအမြှစ်များကို စီမံနိုင်သော ရေရှည် ဖွံ့ဖြိုးမှုကို ပြီး တည်သည့် စိုက်ပျိုးရေးမှုပါဒ်များရှိရမည်။
- စစ်တပ်တိုးချွှေးမှုပါဒ်များ၊ စစ်တပ်စခန်းအသစ်များဆောက်လုပ်ခြင်းနှင့် နိုင်ငံအနုံစစ်အင်အား ဖြန့်ကျက်ထားခြင်းကို ချက်ချင်းရပ်တန်းရမည်။
- လယ်ယာမြေအနေနထားနှင့်မကိုက်ညီသောသီးနှံများအား အတင်းအကြပ်ပိုက်ပျိုးခိုင်ခြင်း၊ လယ်ယာမြေသိမ်းယဉ်ခြင်းနှင့် သီးနှံ ပျက်ဆီးခြင်းများ ချက်ချင်း ရပ်တန်းစေရမည်။
- လူထုကို အတင်းအဓမ္မ လုပ်အားခိုင်းစေမှု၊ လယ်ယာသိမ်းယဉ်မှု အတင်းအဓမ္မနေရာရွှေပြောင်းမှုနှင့် စစ်တပ်အတွက် အတင်းအဓမ္မစိုက်ပျိုးခိုင်းမှု စသည့် ဖွံ့ဖြိုးရေးစီမံကိန်းများ ချက်ချင်းရပ်တန်းရမည်။
- လိုင်းအမြတ်ဖြတ်ချေမှန်းရေးကို အေသခံလူထုများအတွက် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသက်မွေးဝမ်းကြောင်း လုပ်နိုင် ရန် ရွှေးချယ်နိုင်ခွင့် မရှိသေးသရွှေ လုပ်ဆောင်ခြင်းမပြုရ။ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအားလုံးတွင် အမျိုးသမီးများ၏ စွမ်းရည် မြှင့်တင်ရေးနှင့် ဆုံးဖြတ်ချက်ချသည့် နေရာများတွင် ပါဝင်နိုင်ရေးကို သေချာစွာ လုပ်ဆောင်ရမည်။
- ဖွံ့ဖြိုးရေးစီမံကိန်းအတွက် အေသခံအဖွဲ့အစည်းများ လွတ်လပ်စွာ တည်ထောက်ခွဲပြု၍ တားမြစ်ထားသည့် ဥပဇ္ဈားကို ပြုပောင်ရမည်။
- ပိမိတို့လူအဖွဲ့အစည်းကို ကူညီနေသော နိုင်ငံတကာ အနုံရှိအိများနှင့် ကုသမဂဂ္ဂအေဂျင်စီမံချက်များအတွက် ထုတ်ထားသော တားမြစ်ပိုတ်ပင်သည့် ပြော်နှုံးချက်များကို အမြန်ဆုံးရပ်သိမ်းရမည်။

အထွေအထွေအကြပ်ချက် အမှတ် ၁၉။ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု

၌၏သုံးသပ်ချက်

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုသည် ၁၉၉၃ ခုနှစ်ကတည်းက နိုင်ငံတကာက တရားဝင်အသိအမှတ်ပြု ထားသောအရေး ကိစ္စဖြစ်သည်။ ၂၀၀၆ ခုနှစ် ကမ္ဘာကုလသမဂ္ဂ၏ ထပ်မံလေ့လာချက်များအရ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည် တက္ကမ္မာလုံး တွင် ဆိုးရွားစွာ ပြန်နှုန်းဖြစ်ပွားသည့် သက်သေအထောက်အထားများရှိခြင်း^{၁၅} နှင့် ကမ္ဘာပေါ်တွင် အနည်းဆုံးအမျိုးသမီး(၃)^{၁၆}တွင် (၁)^{၁၇}သည် သူတို့၏ဘဝတာတွင် ရိုက်နှုန်းနှင့် လိပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံနေရဖွယ်ရှိခြင်း၊ (သို့တည်းမဟုတ်) အနိုင်ကျင့် ခံနေရပြောင်း အထွေထွေအတွင်းရေးနှုန်းချက် တင်ပြထားပါသည်^{၁၈}။

သို့သော်လည်း စစ်အစိုးရအနေဖြင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကို မြန်မာနိုင်ငံတွင် အမိကကျေသည့် ပြဿနာတရုပ် အဖြစ် အသိအမှတ်မှပြုပေါ်^{၁၉} ၁၉၉၄ ခုနှစ် နှင့် ၂၀၀၇ ခုနှစ်တွင် ပူးပေါင်းတပ်ပြေသော စစ်အစိုးရ၏ စီဒေသအစိုင်ငံစာထဲတွင် စီဒေဝက်မတီ မှ ချမှတ်ထားသော အထွေထွေအကြမ်းပေါ် နံပါတ် (၁၉) အရ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပါတ်သက်သည့် ခေါင်းစဉ် (သို့မဟုတ်) အသုံးအနှစ်နှုန်းများပင် မထည့်သွင်းထားခြင်းတွေရသည်။

စစ်အစိုးရက မြန်မာနိုင်ငံမှ အမျိုးသမီးများနှင့် မိန်းကလေးထွေများ၏ အခြေအနေသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးသော အဆင့် အတန်းတွင် ပါဝင်ခြင်း ထပ်မံတလဲပြောဆိုနေပါသည်^{၁၂} ၂၀၀၇ ခုနှစ်တွင် တပ်ပြေထားသော မြန်မာနိုင်ငံ၏ အစိုင်ငံစာထဲတွင် သာမန် ထက်ပို့သော ကြော်ချက်တရုပ်အဖြစ် မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် မမွေးဖွားမိအခါနကတည်းကပင် တန်းတူညီမှုမှုကို ပျော်ရွှေ့စွာ ခံစားနေရပြောင်း ရေးသားထားသည်^{၁၁} ဤသည်မှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၏ အရင်းအမြစ်အဆက်အရ အမျိုးသမီးနှင့်အမျိုးသား တန်းတူမှုများမရှိခြင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပြဿနာသည် နိုင်ငံရေးနှင့် ကိုယ်ပိုင်ဘဝအတွင်းသို့ပင် ပျိန့်ထိခိုက်စေသည်ကို ပစ်ပယ်ထား ခြင်းသာဖြစ်သည်^{၁၄}။

စစ်အစိုးရက အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနှင့် ပတ်သက်၍ လုံးဝသည်းခံနိုင်မှုမရှိရှိသည်မှာ မှန်ပါသလား?

အမျိုးသမီးများအပေါ်တွင် လိပ်ပိုင်းဆိုင်ရာအမြတ်ထုတ်ဖော်အား မနှစ်များသော တားမြစ်ထားသော မြန်မာရှိရားရာ ယဉ်ကျော်မှ ဓလ္လာထုံးတမ်းနှင့် စံတန်ဖိုးများမှ အစိုးရအား အမျိုးသမီးနှင့်မိန်းကလေးထွေများအား လိပ်ပိုင်းဆိုင်ရာနှင့် ကျားမဆိုင်ရာ အပေါ်တွင် အခြေခံသောအကြမ်းဖက်မှုများအပေါ်အဝ လူအွေ့ချိုးဖောက်မှုများမှ ကာကွယ်ရန်အတွက် လုပ်ဆောင် ပေးရန် အားကောင်းကောင်းနှင့် ထောက်ခံအားပေးလျှောက်ရှိသည်။ ကျွန်ုပ်တို့မှုလည်း အမျိုးသမီးနှင့် မိန်းကလေးထွေများအား အကြမ်းဖက်မှုများအပေါ်တွင် လုံးဝသည်းမခံနိုင်သည့် ပေါ်လစီအား အပြည့်အဝထောက်ခံပါသည်^{၁၅}။

အမှန်တကယ်တွင်မှ မြန်မာနိုင်ငံတွင် အမျိုးသမီးများသည် အကြမ်းဖက်မှုကို အဆင့်တိုင်းတွင် ကြံ့တွေ့ခံစားနေရပြီး သမိုင်းအစဉ် အလာအရ ကျားမွှေ့ခြားခြင်းကို ခံရသည်သာမက စစ်အစိုးရ၏ စီနိုပ်အပ်ချုပ်မှုနှင့် တရားဥပဒေ စိုးစိုးမှုမရှိခြင်းတို့ကြောင့်လည်း တိုက်ရိုက်ထိ ခိုက်ခံစားနေကြရပါသည်။ အမျိုးသမီးများသည် မိသားစုအဖွဲ့ဝင်များနှင့် လူအဖွဲ့အစည်း၏အကြမ်းဖက်မှု အထူးသဖြင့် အစိုးရကိုယ်တိုင်ချိုး ဖောက်သော အကြမ်းဖက်မှုများကို ထွေက်ပေါက်မရှိအောင် ခံစားနေရပါသည်^{၁၆}။

စစ်အစိုးရမှ အမျိုးသမီးများအပေါ်တွင် ခွဲခြားဆက်ဆံမှုများနှင့် အကြမ်းဖက်မှုများကို အသိပညာပေးရန် ပျက်ကွက်မှုများကြောင့် အာဏာပိုင်များ၊ အထူးသဖြင့် စစ်အစိုးရ၏သားများမှ ခွဲခြားဆက်ဆံမှုများနှင့် အကြမ်းဖက်မှုများကို နောက်ကြော်ခြင်းမရှိဘဲ လုပ်ရှိရှိလုပ်ပေးရန်ဖြစ်သည်။

ဗားဆောင်းမြို့နယ်၊ ကရင်နီပြည်နယ်မှ အသက် ၂၄ နှစ်အဆုပ် အမျိုးသမီးတိုးမှ စစ်အစိုးရတပ်မှ တပ်သားများ၏တွေးခေါ် စဉ်းစားပုဂ္ဂန်းမြို့နယ်၊ အောက်ပါအတိုင်း ထုတ်ဖော်ပြာပြုခြင်းဖြစ်သည်။

နှစ်မြိုင်မှာ အသက်ရှင်ရပ်တည်ရေးအတွက် ကျာမ်းအလုပ်သမားအဖြစ် လုပ်ကိုင်စားသောက်နေသော အမျိုးသမီးတိုးပြစ်သည်။ ၂၀၁၀ ခုနှစ်မှာတော့ မောင်ကျော်ကိုကိုဆိတဲ့ ခြေလျင်တပ်ရင်း (၄၀၀) နှင့် ရိုးဘာစလ္းတေးတေး အဆင်းအနားပြုလုပ်ကာ လက်ထပ် ထိမ်းမြှားခဲ့သည်။ စစ်တပ်၏ စည်းပျဉ်းစည်းကမ်းများအရ တရားဝင်လက်ထပ်ခွဲ့ရရန် စောင့်ဆင့်နေရာနှစ်တွင် သူမခင်ပွန်း၏ စစ်တပ်တန်းလျားတွင် သွားရောက်နေထိုင်ခဲ့သည်။ သူမကိုယ်ဝန် (၃) လရှိရှိနှစ်တွင် ခင်ပွန်းပြစ်သူမှာ ရွှေတန်း တနေရာတွင် သေဆုံးသွားခဲ့သည်။ သူမ ခင်ပွန်းသေဆုံးပြီးနောက် တပ်အရာရှိမှ သူမအား ဂင်းတို့၏ လက်ထပ်ထိုင်မြှားမှုမှာ စစ်တပ်၏ ဥပဒေ အရ တရားမဝင်ကြော်နှင့် တရားဝင် လက်ထပ်မပြီးခင် သူမခင်ပွန်းနှင့် စန်းအတွင်း လာရောက်နေထိုင်သောကြော်ငါး မကောင်း သော မိန့်မအဖြစ်စုစုပွဲ၍ စန်းမှ ထွက်ခွာသွားရန် အမိန့်ပေးခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ဟားဆောင်း မြှို့နယ်၏ သူမ၏ နေရပ်ရွာ ထို့ပြန်ရောက်ခဲ့သော်လည်း စစ်အစိုးရေးစစ်သားနှင့် ကိုယ်ဝန်ရှုံး ခင်ပွန်းသည်မပါဘဲ ပြန်ရောက်လာသောကြော်ငါး ရွာသား များကလည်း သူမအား မကောင်းသောမိန့်မအဖြစ် စုစုပွဲ၍ ရွာရွာ၍ ရွာမှ ထွက်ခွာဆိုင်ခဲ့ပြန်သည်။ ထို့ကြော်ငါး သူမမှာ အခြားရွာ တစ်ရွာတွင် သွားရောက်နေထိုင်ခဲ့ရပြီး သူမ၏ ကလေးထောက်အား မွေးဖွားခဲ့သည်။ စင်မဲ့သော သူမ၏ကလေးအား မွေးမြှုပ်နှံ၍ အတွက် အဆက်အဆပေါင်းများစွာ သူမရင်ဆိုင်ခဲ့ရသည်။ ကလေးထောက်မှာ အသက် (၃) နှစ်နှင့် (၈) လအဆုံး ၂၀၀၇ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ငါးရွာများရောက်ပြု သေဆုံးသွားခဲ့သည်။ ထိုအချိန်မှစ၍ နှစ်မြိုင်မှာ သူမခံစားခဲ့ရသော အဖြစ်ဆုံးများ ကြော်ငါး စိတ်ရောက်ခံစား နေရသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။^{၁၃}

အိမ်တွင်းအကြမ်းဖက်မှ

အိမ်တွင်းအကြမ်းပက်မှုကို မန်မာနိုင်ငံ လူ့အန္တာ အစည်းအတွင်း ဖြစ်ရိုးဖြစ်စဉ် ဖြစ်လေ့ဖြစ်ထိုသော အဖြစ်အပျက်သဗ္ဗာ နေရာ တိုင်းတွင် အလွယ်တက္ကာတွေကြံနေရသည်။^{၁၅} သို့သော်လည်း ဤသို့ဖြစ်ခြင်းကို ကိုယ်ရေးကိုယ်တာ (သို့မဟုတ်) မိသားစုံအတွင်းရေး များအဖြစ်သာသတ်မှတ်ပြီး မိသားစုံနှင့် နိုဝင်ငံသော ဆွဲပျို့များမှလွှာ၍ မည်သူမျှဝင်ရောက်စွာက်ဖက်၍မရပေါ်၊ အမျိုးသမီးများသည်လည်း မိမိ၏အဖြစ်အပျက်ကို တခြားသူများအား ပြောရမည်ကို ရက်ဆုံးပြီး၊ အကြမ်းပက်ခံရသောမိမိအား အကျင့်စာရိတ္ထမကောင်းသော မိန်းမ အဖြစ် အထင်အမြင်သေးခံရမည့်ကိုလည်း ကြောက်ဆုံးနေရပါသည်။

ကရင်နိပ်ည်နယ်၊ အားဆောင်းမြို့၊ နယ်မှ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတော်းနှင့် တွေ့ဆုံးမေးမြန်းချက်

ကျမက လမ်းဘေးရွေးသညပါ။ ကျမအမျိုးသားက ကျမတို့အသမှန်စုံပြည်သူ့စစ်အဖွဲ့ဝင်ပါ။ သူက အရောင်သမားတယောက် ဖြစ်ပြီးတော့ ကျမကိုလဲ အမြတ်မျိုးလိုပိုဘဲ ရိုက်တတ်ပါတယ်။ ဂာက ဇန် မတ်လ ၂၀ ရက်နေ့မှာတော့ သူတောင်းတဲ့ပိုက်ဆုံး ကျမ မပေး နိုင်လို့ ကျမကို ခိုးထိုးဖွံ့ဖြိုးတော့ ဒြိမ်းခြားပါတယ်။ ရက်အနည်းငယ်အာရုံးမှာဘဲ ကျမရဲ့ အသက် ၂၂ နှစ်အချိုယ် အာမကိုနဲ့ အသက် ၈ နှစ်အချိုယ် သမီးလေးကို ခေါ်ပြီးတော့ အဲဒီအာကြမ်းပက်မှုတွေကန္တွေတိအောင် ထွက်ပြီးလာခဲ့ပါတယ်။ သူက ပြည်သူ့စစ် အဖွဲ့ဝင်ဖြစ်တဲ့အတွက် ခြေမြန်တပ်ရင်း ၁၃၅ က စစ်သားတွေကို ကျမတို့ကိုတွေ့ရင် မိမ်းပေးစွဲအတွက် ပြောထားပါတယ်။ ဒါပေမဲ့ အသေခံ ကရိန်အဖွဲ့တွေရဲ့အကျိုအညီနဲ့ ကျမတို့လှပတ်မြောက်လာပြီးတော့ နယ်စပ်ကို ရောက်လာပါတယ်။ အမှန်က တေးဆောင်မှာ မြန်မာ့အမျိုးသမီး ရေးရာရှိတယ်။ ဒါပေမဲ့ ကျမသူတို့ကို အသိမပေးချင်ဘူး။ ကျမတို့အသမှုံးအကြမ်းပက်မှုဆံရဂဲ့ အမျိုးသမီးတွေ အများကြီး ကျမတွေ့ဖူးတယ်။ မြန်မာ့အမျိုးသမီးရေးရာအဖွဲ့က တခါမှ အဲဒီလိုပြုသနာတွေကို လာပြောရင်းပေးတာ မတွေ့တဲ့အပြင် အမျိုးသမီးတွေ ကိုဘဲ အပြစ်တပ်ပြီးတော့ မကောင်းပေါ်ခဲ့ခဲ့သော်လည်းကောင်းမူပါဘူး။

အောက်တွင်ဖော်ပြထားသော အကြောင်းအရာမှာ ကရင်နိပ်ည်နယ်ရှိ အသက် ၃၁ နှစ်အရှယ်ရှိ အမျိုးသမီးတစ်ဦး၏အကြောင်းဖြစ်ပါသည်။ သူမသည် အိမ်တွင်အကြောင်းဖက်မှုခံပြီး နယ်စပ်ရှိ အမျိုးသမီးအဖွဲ့အစည်းတုဂ္ဂဈ် စောင့်ရှုရက်မှုအောက်တွင် ၂၀၀၇ စက်တင်ဘာလ ကတည်းက ရောက်ရှုနေသူဖြစ်သည်။

ကျမက ကလေးတစ်ယောက်အမှ မှန့်မြှုပ်ပါတယ်။ ကျမပထမအမိမ်ထောင်က ကျမကိုယ်ဝန် ၆ လ ကတည်းက ဘုန်လွှာ သားခဲ့တာပါ။ အဲဒီနာက် ၌းမောင်ရွေးဆိုတဲ့ အမျိုးသားနဲ့ ကျမနာက်ထပ် အမိမ်ထောင် ပြုခဲ့ပါတယ်။ သူက အရက်လည်း သောက်၌း လောင်းကဗျားလုပ်ပါတယ်။ သူကို လက်ထပ်တာက ကျမသဘောတူလို့၊ ဓားချုပ်လို့ မဟုတ်ဘူး။ သူကျမကို

မှတ်မီးကျင့်ခြားတဲ့နောက်မှာ ပတ်ဝန်းကျင့်ရဲ့ အပြည်တင်လေနှုဂ္ဂို ရွှေ့သိမ့်စွဲအတွက် အတင်းအမွှာ ကျမကိုယ့်ကိုယ်ကိုယ် တိုက်တွန်းပြီး သူ ကိုလက်ထပ်လိုက်ရတာပါ။ အဲဒီအဖြစ်အပျောက် ဖြစ်တဲ့အချိန်က ကျမဆွေးရောင်းတဲ့အချိန်ပဲ့။ သူနဲ့လက်ထပ်ပြီး တဲ့နောက်ပိုင်းမှာ သူကျမကို ဘယ်တော့မှ ကာာင်းကောင်းမဆောက်ဆပ်ပဲ့။ သူက ကျမနဲ့ကျမသို့ဟိုပဲ့တော့ ခဲ့အက ဆေ ထွက်ပါဘယ်။ အဲဒါထက်ဆုံးတာက ကျမနဲ့ကျမသို့ဟို အမြဲတမ်းဘဲ ရှိက်ပါတယ်။ အဲဒီနောက် ကျမသူနဲ့ ကိုယ်ဝန်ထပ် ရပါတယ်။ ကိုယ်ဝန်နဲ့ဖြစ်နေပေးလည်း သူကျမကို ရှိက်နေတွန်းဘဲ။ သူနဲ့လက်စားချေမှုနဲ့ ဦးမြို့မြို့တွေကို ကြောက်လို့ တွေ့ခြားလွှာတွေနဲ့ ကျမဆွေးမျိုးတွေကိုလည်း အကူအညီ မတောင်းပဲ့ပါဘူး။ အူဆိုတော့ ထွက်ပြီးစိုကတော့ လုံးဝကို မလုပ်ပဲ တဲ့ကိစ္စပါ။ လမ်းကလွှာတွေရဲ့ အကူအညီနဲ့ အခုလို နယ်စပ်အသက် လုံပျို့ခြို့နဲ့ရောက် စွဲအတွက် စီမံနိုင်ခဲ့ပြီး လုံခြုံတဲ့နေရာ ကို သုတေသနဆောင်ပေးနိုင်ခဲ့တာပါ။ တနေ့မှာ ကျမ စိုက်တဲ့ကနေ့ပြီးတော့ ဆုံးဆုံးဝါးနာလာလို့ မယ်ဟောင်ဆောင်ဆေးရုံးဘာ တက်ရပြီးတော့ အဇားပေါ် သားဖွားခဲ့ရပါတယ်။ ကျမကလေးက လမေစွဲ မွေးလာခဲ့ပါတယ်။ သူက ပေါ်ချိန်မပြည့် တဲ့အပြင် အသာဝါရောက်လည်း ဖြစ်နေပါတယ်။ အခုတော့ ကျမက ကူညီစောင့်ရောက်ရေးပေါ်ဘဲ ကြည်ဗျာစောင့်ရောက်မှုအောက်မှာ ရှိနေပါတယ်။⁹⁹

လိပ်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု

လိပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှ

စစ်အစိုးရစ်တပ်နှင့်အကာကွယ်များမှ ကျိုးလွန်သော မူဖိမ်မှုများနှင့် လိပ်စိုင်းဆိုင်ရာအကြမ်းဖက်မှုများသည် မြန်မာနိုင်ငံအနဲ့အပြားတွင် ဖြစ်များလျက်ရှိပါသည်။ အများသောအားဖြင့် ထို့ထို့သောအခြေစွဲအပျက်များသည် စစ်အစိုးရ၏ စစ်တပ်များတို့ချေရေးပေါ်လာစီချဉ်သားသော တိုင်းရင်းသားနယ်မြေတွင် အဖြစ်များလျက်ရှိပါသည်။ စစ်အစိုးရသည် အမျိုးသမီးများအပေါ် လိပ်စိုင်းဆိုင်ရာအကြမ်းဖက်မှုကို တိုင်းရင်းသားအပေါ် နိမ်နင်းရန်နှင့် နယ်မြေအရင်းအမြှတ်များ ထိန်းချုပ်ရန်တို့အတွက် စစ်တပ်၏ အရေးကြီးသော နည်းလမ်းတရပိအဖြစ် အသုံးပြုလျက်ရှိသည်။ ဤထို့လုပ်ဆောင်ရာတွင် နယ်မြေမြှုပ်လှုထုများအား အကျိုးပေးစေရန် စွမ်းကြောက်ခြင်း၊ စစ်တပ်၏ အာကာကိုပြုသရန် အသုံးချွှတ်း တိုင်းရင်းသားလက်နက်ကိုင်တပ်များကို စိတ်လျော့ပါးအောင် ပြုလုပ်ခြင်း စိတ်ဓာတ်ကျဆင်းစေခြင်း၊ အရှက်ဂွဲစေခြင်းနှင့် ရင်းတပ်သားများအတွက် ဆုလာဘ်များအဖြစ် အသုံးပြုခြင်း စသည့်ရည်ရွယ်ချက် အမျိုးမျိုးတို့ကြောင့် ဖြစ်သည်။

အမျိုးသမီးအဖွဲ့များနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများသည် ၂၀၀၂ မှစ၍ မြန်မာနိုင်ငံရှိ ရှမ်းက ချင်၊ ကပ်၊ မျှန်၊ ကပ်နှိန်နှင့် ရှိုင်အသများရှိ စစ်အစိုးရေးစစ်တပ်မှ အမျိုးသမီးများအပေါ် ကျူးလွှန်သော လိပ်ပိုင်းဆိုင်ရာအကြမ်းပေါ်မှုများကို သတင်းအချက်အလက် မြောက်ခြုံခြင်း အပိုင်းဆုံးများ ပြုစုထဲပြန်လျက်ရှုပါသည်။

အယား။

။ မှတ်တမ်းတင်ထားသော လိပ်စိန္တုံးဆိုင်ရာ အကြမ်းဖက်များနှင့် မှတ်မီးများ

အစီရင်စာများ၏ အမည်များ	မှတ်မီးကျင့်ခွင့်လိုင်စင်	တိတိဆိတ်မှုကို ဖြော်ဆိုရေး	ကျူးလွန်ခွင့်ပြုထားသော စနစ်	စစ်ဆေးတိုက်ဆီသို့အလွပ် လမ်းလျောက်သွားခြင်း	မင်္ဂလာပြုသော တိုင်းပြည်	စုစုပေါင်း
ထုတ်ပြန်သောနေ့	၆၆လ - ၂၀၀၂	၅၇၅ - ၂၀၀၄	စက်တင်ဘာ - ၂၀၀၄	၄၉လိုင် - ၂၀၀၅	မတ - ၂၀၀၇	
အမိကထားသော နေရာအသေး	ရမ်းပြည်နယ်	ကရင်ပြည်နယ်	တိုင်းရင်းသား နယ်မြေမြို့အား လုံးနှင့် မြန်မာနိုင်ငံအလယ်ပိုင်း	မွန်ပြည်နယ်	ချင်းပြည်နယ်	
အမိကကောက်ယူသော အချိန်ကာလ	၁၉၉၆ - ၂၀၀၀	၁၉၈၈- ၂၀၀၄	၂၀၀၂- ၂၀၀၄	၁၉၉၇- ၂၀၀၄	၁၉၈၉- ၂၀၀၆	
အမှုအရေအတွက်	၁၇၃	၁၂၅	၂၆	၃၇	၃၈	၃၉၉
အချိုးသမီးနှင့် နိန်းကလေးထံများ၏ အရေအတွက်	၆၂၅	၁၂၇	၃၄	၅၀	၃၉	၈၃၅
အသက် (၁၈) နှစ်အောက် အချိုးသမီးထံများအရေအတွက်	၇၇	၂၀	၁၅	၁၁	၅	၁၆၁
မှတ်ချက်	စုစုပေါင်း မှတ်မီးမှု၏ ၈၃ % ရာရိုင်နှင့်မှာ ရာထူး ကြီးသော စစ်တပ်အရာ ရှိများမှ ကျူးလွန်သော အမှုများ ဖြစ်သည်။ (တပ်ကြော်များ၊ စိုင်ပြီး များစသည်ဖြင့်) စုစုပေါင်း မှတ်မီးမှု၏ ၆၁ % မှာ အပိုဒ်လိုက်မှတ်မီး ခြင်းများဖြစ်သည်။ စုစုပေါင်း မှတ်မီးမှု၏ ၅၇ % မှာ သေဆုံးခြင်းဖြင့် အသက် ၁၁ % မှာ သတ်မှတ်မှု၏ ၁၁ % မှာ သေဆုံးခြင်းဖြင့် အဆုံး သတ်၍ အမှုတုရ သာ လျှင် ဖြစ်မှုကျူးလွန်သူမှာ ရှင်းအရာရှိ၏ အပြော ပေးခြင်းဆုံးသည်။	ထက်ဝက်မျှသော မှတ်မီးမှု များမှာ အရာရှိပြီးများ ကျူးလွန်သော အမှုများ ဖြစ်ကြသည်။ စုစုပေါင်း မှတ်မီးမှု၏ ၈၀ % မှာ အပိုဒ်လိုက်မှတ်မီး ခြင်းခံရခြင်း ဖြစ်သည်။ စုစုပေါင်း မှတ်မီးမှု၏ ၂၁ % သောအမှုများမှ အချိုး သမီးများမှာ မှတ်မီးကျင့်ခံ ရခြား နောက်တွင် အသက် ခံရသည်။	စုစုပေါင်း မှတ်မီးမှု၏ ၁၇ မှုများ အပ်စုလိုက် မှတ်မီးကျင့်ခြင်း ဖြစ်သည်။ အရာရှိများ အာကာပိုင်များမှ ကျူးလွန် ခြင်း (၁၄) ပါဝင်ပတ် သက်မှု များရှိသည်။	စစ်အရှုံးများက အချိုးသမီး များကို နေ့အချိန်တွင် အလွပ် လျောက်ခိုင်း၍ သာအချိန်တွင် လိုကော် ကွန်များအဖြစ် အသံးချွေး၍ အသက် ၃၁ ရွယ် အချိုးသမီးများ အပါ အစ်၏ ကျောင်းသူများအား တပ်စန်း၌ နောက် စစ်တပ်မှ ပြုလုပ်သော ကိုယ်ဟန်ပြု အလွ လမ်းလျောက် ပွဲများတွင် အတင်းအဓမ္မပါဝင်စိုင်းသည်။ အမှုများ၏ စစ်တပ်ကျော် မှာ စစ်တပ်အရာရှိများကိုယ် တိုင် ရှင်းတို့၏ လက်အောက် ထုတ်မှု၏ ရေများတွင် ဖြစ်စေ အပိုဒ်လိုက်ဖြစ်စေ ကျူးလွန်ကြ သည်။	အသက် ၁၂ နှစ် အရွယ် အချိုးသမီး ငယ်များမှာ ရှာအပ်င် ငါးတို့၏ လယ်များ သို့ သွား လာစဉ်တွင် အခါမျိုး တွင်ဖြစ်စေ အခါမွှေ့ လုပ်အား ပေးနိုင်းစေ ရန် ခေါ်ဆောင် သွားသည့် အချိုးတွင်ဖြစ်စေ ငါးတို့၏နေအိမ်များတွင် မှတ်မီးကျင့်ခြင်း ခံရသည်။	

ဤအစီရင်ခံစာများမှာ စစ်အစိုးရ၏အကြောင်းမှာအကျင့်သုံးမှန် တရားဥပဒေပို့စီးမှုမရှိသော စနစ်အောက်တွင် နေထိုင်သော စစ်ဖြစ်ပွားသောနယ်မြေ အပစ်အခဲရပ်စဲရေးလုပ်ထားသောနယ်မြှုပ်နည် တောင်ပေါ်အော်များ စေးလံခေါ်ပျော်များသောအော်များမှ အသက်အဆျယ် မရွေး၊ အပျိုအံ့မရေး၊ သီလရှင်များပါမက္ခာ လုခိုးမှုမရှိနေကြောင်းနှင့် စစ်အစိုးရမှ လိုင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ကျူးလွှန်နေကြောင်းကို ထင်ထင်ရားရား သက်သေပြုလျက်ရှိသည်။ စစ်ကြောင်းအားလုံးမျိုးပါး ကျူးလွှန်နေကြပြီး အပြစ်ပေးအရေးယူခြင်း တစ်တရာမခံရဘဲ လွှာတို့မြှုပ်နည်းသာ့ခွင့်အပြည့်ဖြင့် လိုင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ယခုချိန်အထိလည်း ဆက်လက်၍ ကျူးလွှန်နေသည်။ ထိုအစီရင်ခံစာ များမှ စစ်တပ်၏လိုင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် အကြောင်းမှာကျူးလွှန်ခြင်းမျိုးမဟုတ်ဘဲ စစ်အစိုးရ၏ အာကျားတည်မြှုပ်နည်းနှင့် စစ်အောင်နိုင်ရေးတို့အတွက် အခိုက်ကျေသောနည်းလမ်းတုအဖြစ် စနစ်တကျအသုံးပြုနေကြောင်း ထင်ရှားစွာမီးမောင်းထိုးပြထားသည်။

စစ်အစိုးရမှ ဆက်လက်ပြင်းဆန်နေခြင်း

၂၀၀၂ ခုနှစ်တွင် SWAN နှင့် SHRF တို့မှ ‘မှတ်မီးကျင့်ခွင့်လိုင်စင်အစီရင်ခံစာ’ စတင် ထုတ်ပေး ဖြန့်ချိခြုံပြီးနောက် စစ်အစိုးရမှ ကမ္ဘာကုလသမဂ္ဂတွင် မြန်မာနိုင်ငံအတွင်း စစ်တပ်မှ အပျိုးသမီးများအပေါ် အစီအစဉ်ချုံးချင်း အကြောင်းဖက်မှုများရှိနေခြင်းကို ပြင်းဆန်ခဲ့ပြီး ပြင်းဆန်ထားသည်ကိုတွေ့ရသည်။ စစ်အစိုးရမှ နောက်ဆုံး တင်ပြခဲ့သော စီဒေဝါစီပြိုင်အစီရင်ခံစာထဲတွင် အပျိုးသမီးများအပေါ်အကြောင်းဖက်မှုကိုစွာရပ်မှုများကို သေသေချာချာ စုစုပေါင်းစပ်ဆေးမှုများပြု လုပ်ကြောင်းနှင့် အပြစ်ကျူးလွှန်သူများကိုလည်း တည်ဆောက်ပေးကြောင်း လိမ်းညာတင်ပြထားသည်။^{၁၃၃}

အမှန်တကယ်တွင်မှ စစ်အစိုးရမှပြုလုပ်သော စုစုပေါင်းစပ်ဆေးရေးအဖွဲ့များသည် နိုင်ငံတကာ၏ ဖိအားလျော့ကျလာရန် ဟန်ပြုလုပ် ဆောင်ထားသော စစ်ဆေးရေးအဖွဲ့ဖြစ်သည်။ မှတ်မီးကျင့်ခွင့်လိုင်စင်ကို စုစုပေါင်းစပ်ဆေးရေးမှပြုလုပ်ခဲ့သော စစ်အစိုးရ၏ စုစုပေါင်းစပ်ဆေးရေးအဖွဲ့၊ သည် ၂၀၀၂ ခုနှစ်၊ ဗြိုဟ်လ ၁၈ ရက် မှ ၂၀ ရက်နေ့အထိအဖွဲ့အစည်းအတွက် ပြည့်နည်တွင် သွားရောက်ခဲ့သည်။ ဗြိုဟ်လ ၂၃ ရက်နေ့တွင် (စုစုပေါင်းစပ်ဆေးရေးလုပ်ငန်းမပြီးအပဲ့ချုံးခဲ့) စစ်အစိုးရမှ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ သံတမန်များနှင့် ရန်ကုန်တွင် အစည်းအဝေး ပြည့်ခဲ့သည်။ ထိုအစည်းအဝေးတွင် စစ်အစိုးရရုံးစုစုပေါင်းစပ်ဆေးရေးအဖွဲ့မှ ‘မှတ်မီးကျင့်ခွင့်လိုင်စင်’ အစီရင်ခံစာကို အခြေအမြတ်မရှိနေခြင်းနှင့် မဟုတ်မမှန်လုပ်ကြပြောဆိုသည့် အစီရင်ခံစာ ဖြစ်ကြောင်းပြောဆိုခဲ့သည်။

မိုင်းဆတ်နှင့်မိုင်းတံ့ခြို့နယ်များတွင် ပြည့်လုပ်သော စစ်အစိုးရ၏ မှတ်မီးကျင့်ခွင့်လိုင်စင်အပေါ်စုစုပေါင်းစပ်ဆေးရေးရေးအဖွဲ့^{၁၃၄}

စုစုပေါင်းစပ်ဆေးသောနေ့ – ၁၈ မှ ၂၀ ရက်၊ ဗြိုဟ် ၂၀၀၂

စုစုပေါင်းစပ်ဆေးသောအဖွဲ့ – ၉၂ (၅)ယောက်ပါ စစ်အစိုးရ စုစုပေါင်းစပ်ဆေးရေးအဖွဲ့

ဗြိုဟ်လ ၁၈ရက်နေ့၊ မိုင်းဆတ်မြို့နယ်

စစ်အစိုးရ၏ စုစုပေါင်းစပ်ဆေးရေးအဖွဲ့သည် ရဟတ်ယာဉ်ဖြင့် မိုင်းဆတ်နှင့်မိုင်းတံ့ခြို့နယ်များတွင် လာရောက်စစ်ဆေးမည့်အကြောင်း ထိုးအော်များနှင့် တွေ့ခဲ့ရန်အတွက် ကြိုးတိုင်ပြင်ဆင်ပေးရန် စစ်တပ်များအား သတင်းပေးပို့ခဲ့သည်။ ထိုးအော်များနှင့် အခြေခံရေး စစ်တပ်များက ရွာလူကြီးများကို အဆင့်မြှင့် စစ်အစိုးရရှုစုစုပေါင်းစပ်တိသက်၍ မှတ်မီးကျင့်ခြုံးနှင့်ပတ်သက်၍ လာရောက်များမျိုးမျိုး မည်ဖြစ်သည်။ စစ်တပ်က ရွာသူကြီးနှင့်ရွာသူများကို ထိနေ့တွင် မရောက်လာလျှင် သော်လည်းကောင်း၊ သူတို့ ထိခိုင်သော ရွာသူရွာသားများ မခေါ်လာပေးလျှင်သော်လည်းကောင်း၊ တစ်ဦးချင်းစီကို ဒဏ်ခြေ (၃၀၀၀) ကျပ်စီ ရိုက်မည့်အကြောင်း ပြောကြားခဲ့သည်။ သူတို့၏ လာနိုင်းသော ရွာသူရွာသားမှာ အပျိုးသမီးလား၊ အမျိုးသားလားဆိုသည်ကို မပြောကြားခဲ့ပေး။ အေသာခံစစ်တပ်များက ရွာသူကြီးနှင့် ကော်မတီကို သူတို့နယ်တွင် ဖြစ်ပွားသော မှတ်မီးကျင့်ခွင့်အကြောင်းကို လုံးဝမပြောဆိုရန် သတိပေးခဲ့ပြီး အကယ်၍ ပြောဆိုခဲ့ပါက စည်းဝေးပွဲအပြီး ပြဿနာ ဖြစ်မည်ဟု သတိပေးခဲ့သည်။

ဗြိုဟ်လ ၂၀ ရက်နေ့တွင် ရွာသူကြီးသည် ရွာသူရွာသားပေါ်း ၄၀ ယောက်ကို မိုင်းဆတ်မြို့နယ်၊ နယ်ရုံးရေးတွင် နံနက် ၉ နာရီ အချိန်၌ လာရောက်စရုံးရန် စီစဉ်ပေးခဲ့သည်။ ထိုနေရာတိုင်တွင် စစ်တပ်များက လက်နက်အပြည့်အစုံဖြင့် စောင့်ကြပ်သည်။

စစ်အစိုးရ စစ်တပ်အရာ ရှိတစ်ဦးက ရောက်လာသော ရွာသူရွာသားများ၏အမည်များကို မြန်မာဘာသာဖြင့် ပြင်ဆင်ထားသော ထုတ်ပြန်စာထဲတွင် ရေးမှတ်ထားသည်။ သူတို့သတ်မှတ်ထားသော ရွာသူရွာသားများအားလုံး ရောက်လာချိန်တွင် စုစုပေါင်းစပ်အားဖြူဆုံးရှိတော်းဆုံး ရေးအဖွဲ့အရာရှိမှ ရွာသူရွာသားများအား စစ်တပ်များမှ လွှန်ခဲ့သော ၅ နှစ် ၆ နှစ်အတွင်း မှတ်မီးမှတ်ခုမှ မကျိုးလွန်ခဲ့ပါဟု ပြောဆိုခဲ့ပြီး ရွာသူ ရွာသားများအား အတည်ပြုပြောဆိုစေခဲ့သည်။ သူက မြန်မာဘာသာဖြင့်ပြောရှိ ဘာသာပြန်လည်း မရှိပါ။ တက်ရောက်လာသော ရွာသူ ရွာသား အားလုံးက မြန်မာစကားမတတ် ကြပါ။ မေးခွန်းများလည်း မမေးခံကြပါ။ မြန်မာစကား နားလည်သူအချို့ကလည်း ဘာမှမပြောရဲကြပါ။ စစ်အစိုးရအရာရှိက ရွာသူရွာသားများအား သူတို့ရောက်လာချိန်က ရေးမှတ်ထားသော နားလည်စာရင်းတော်းတယောက်ကိုမှ မှတ်မီးကျွဲ့သည်ကို မကြားဖူးကြောင်းရေးထားသည်။ စာရေးတတ်သူများက သူတို့နားလည်ကို ရေးထိုးပြီး စာမရေးတတ်သူများကို လက်ဖွေနှစ်ပိုင်းခဲ့သည်။ တချို့ရွာသူရွာသားများက သူတို့ဘာအတွက် လက်မှတ်ထိုးခဲ့ရသည်ကိုပင် မသိခဲ့ကြပါ။ ရွာသူရွာသားများအား နှိုနယ်ရုံးရွှေ့တွင် ပမာစစ်တပ်မှ ရှိမီးအမျိုးသမီးများအား မှတ်မီးမကျွဲ့ပါဟု လက်သီးလက်မြောင်းတန်း၏ ကြွေးကြော်စေခဲ့သည်။ ထိုသို့ လုပ်ဆောင်သောပုံကို ခါတ်ပုံးများရှိကြပါ။

အစီအစဉ်တရာ့လုံး တစ်နာရီခန့်ကြာခဲ့သည်။

ဉာဏ်လ ၂၄ ရက်နေ့၊ မိမိုးတုံးမြို့နယ်၊ စစ်အစိုးရ၏ စုစုပေါင်းစပ်အားဖြူဆုံးရေးအဖွဲ့သည် မိမိုးဆတ်မှ မိမိုးတုံးသို့စစ်ကား ၁၂ စီးဖြင့် ခရီးဆက်ခဲ့ခြင်းကို မြှင့်ဆုံးလိုက်ပါခဲ့သည်။ မိမိုးဆတ်ခြေလျှင်တပ် ၄၉ နှင့် ခြေချင်တပ် ၂၇၈ တို့မှ ကားတစိုးစီးထဲတွင် စစ်သား ၈ ယောက် ၉ ယောက် လိုက်ပါခဲ့သည်။ ထိုစစ်သားများသည် ခရီးတစ်လျောက်လုံး၏ လုံခြုံရေးတာဝန်ယူရန်ဖြစ်သည်။ မိမိုးတုံးမြို့နယ်ရုံးရွှေ့တွင် စစ်အစိုးရ စုစုပေါင်းစပ်အားဖြူဆုံးရေးအဖွဲ့နှင့် တွေ့ဆုံးရေးအဖွဲ့ ၁၃၀ တို့မှ လက်သီးလက်မြောင်းတန်း၏ လွှာမြှားရှိခဲ့သည်။ ထို့သော လည်း အစည်းအဝမ္မာ ကြွေးကြော်ခြင်းကိုမှ မပြုလုပ်ခိုင်းခဲ့ပေ။

ဉာဏ်လ ၂၅ ရက်နေ့၊ မဲ့ကျေးရွာ့တွင် စစ်အစိုးရ၏ စုစုပေါင်းစပ်အားဖြူဆုံးရေးအဖွဲ့သွားရွာကိုခဲ့သည်။ လုံခြုံရေးအတွက် ခြေချင်တပ်ရင်း ၅၁၉ မှတ်ဝန်ယူခဲ့သည်။ ရွာသူရွာသားပေါင်း ၁၁၁ ယောက်သည် မဲ့ကျေး၊ စာသင်ကျောင်းတွင် စစ်အစိုးရ၏ စုစုပေါင်းစပ်အားဖြူဆုံးရေးအဖွဲ့နှင့် တွေ့ဆုံးရန် နဲ့ကောင်းမှုး ရွာသူတို့အိမ်တွင် စုစုပေါင်းစပ်အားလုံး အစီအစဉ်တရာ့လုံး မိမိုးတုံးမှာကဲ့သို့ပင် လုပ်ဆောင်ပြီး ပြီးဆုံးသွားခဲ့သည်။

ဉာဏ်လ ၂၉ ရက်နေ့တွင် စစ်အစိုးရ၏ စုစုပေါင်းစပ်အားဖြူဆုံးရေးအဖွဲ့သည် ခြေချင်တပ်ရင်း ၄၅၅ နှင့်အတူ သွားရောက်ခဲ့သည်။ ရွာသူရွာသားပေါင်း ၂၀၁ ယောက် စစ်အစိုးရ၏ စုစုပေါင်းစပ်အားဖြူဆုံးရေးအဖွဲ့နှင့် တွေ့ဆုံးရန် နဲ့ကောင်းမှုး ရွာသူတို့အိမ်တွင် စုစုပေါင်းစပ်အားလုံး အစီအစဉ်တရာ့လုံး မိမိုးတုံးမှာကဲ့သို့ပင် လုပ်ဆောင်သွားခဲ့သည်။

စစ်အစိုးရသည် ဦးခြောက်ခြင်း၊ ဒီအားပေးခြင်းနှင့် အပြောပေးခြင်းတို့ကို အသုံးပြု၍ နယ်မြေခံရွာ သူရွာသားများ၊ မျက်မြင်သက်သောများ၊ မှတ်မီးကျွဲ့ရသူများတို့တဲ့ မဟုတ်မမှန်သော ထွက်ချိခြင်းများ၊ ထုတ်ပြုချောက်များကို ရယူခဲ့သည်။ ယော်ယျာအားဖြင့် အေသံများမှာ ကုလသမဂ္ဂအဖွဲ့အစည်းများမှ လူများအပါအဝင် ပြင်ပမှလူများဖြင့် စကားမပြောရန် ဦးခြောက်ထားခြင်းခံရသည်။

ဥယျာဉ်အားဖြင့် ၂၀၀၂ ခုနှစ် အောက်တိုဘာတွင် လူအဆွင့်အရေးဆိုင်ရာ ကုသမဂ္ဂ၏ အထူးကိုယ်စားလှယ် မစွာတာ ပို့ဆုံးသည် မြန်မာနိုင်ငံသို့သွားရောက်စစ်အားရန်နှင့် ရှိမီးပြည်နယ်တွင် မှတ်မီးမှတ်အကြောင်း အစီရင်ခံစာအတွက် သွားရောက်စုစုပေါင်းရန် စစ်အစိုးရ၏ ခွဲ့ပြုခဲ့သည်။ ထို့သော လည်း သွားရောက်မှုး စစ်အစိုးရ၏ ထောက်လုမ်းအားဖြူဆုံးရေးအဖွဲ့သည် ရှိမီးပြည်နယ်သို့ လမ်းရှင်းပေးရန်နှင့် မှတ်မီးကျွဲ့ရသူများအား မေးဖြန်ခြင်းများကို အရင်သွားရောက် ပြုလုပ်ခဲ့သည်။ ထို့အပြင် ရှိမီးရွာသူရွာသားများကို ရှိမီးအမျိုးသမီးများအား အစိုးရ

စစ်တပ်များမှမှတ်မီမိမ်းကျင့်သည်မှာ မဟုတ်ရကြောင်း လက်မှတ်ထိုးရန် အမိန့်ပေးခဲ့သည့်အပြင် နိုင်ငံခြားသားများအား စကားမပြောရန် လည်း တားမြှင့်ခဲ့ကြသည်။ စစ်အစိုးရမှ စစ်တပ်အားဆန့်ကျင့်ပြီး ဘာမှမပြောရန်လည်း ငြင်းခြားက်ထားခဲ့သည်။

ထိုနည်းတူဗ္ဗာ ဦးခြားက်မှုများသည် ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံတောက် ကြော်ခြေနှင့် ရှမ်းပြည်နယ် တောင်ပိုင်းဖြစ်သော မှတ်မီမ်းကျင့်ခွင့်လိုင်စင်အီရင်ခံစာ သတင်းအချက်အလက်ကောက်ယူသောနေရာသို့ သွားခဲ့စဉ်ကလည်း ဖြစ်ပေါ်ခဲ့သည်။ နယ်မြေခံရမ်းလူမျိုး များသည် စစ်အစိုးရ စစ်တပ်ကိုဆိုကျော်ပြီး မကော်းကြော်း ဘာမှမပြောဆိုရန် သတိပေးခဲ့ရပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါဒီလှုပ်ငန်း စစ်အစိုးရ အရာရှိများက နိုင်ငံတောက် ကြော်ခြေနှင့်အသင်း လာရောက်လည်ပါတ်စဉ်က ဆန့်ကျင်ပြောဆိုသူများကို နောက်တခါပြောဆိုပါက သူတို့၏ လျှော့နှင့်လည်ပင်းများ ဖြတ်ပစ်မော်ဟုလည်း ဦးခြားက်ပြောဆိုခဲ့သည်။ ထိုထို့သော ဦးခြားက်မှုများသည် ၂၀၀၃ ခုနှစ် နှစ်နာရီလ၊ အပြည် ပြည်ဆိုင်ရာလွှာတိုင်းချမ်းသာခွင့်အဖွဲ့ သွားရောက်ခဲ့စဉ်ကလည်း ဖြစ်ပွားခဲ့သည်။

ယနေ့အချိန်အထိ စစ်အစိုးရသည် မှတ်မီမ်းကျင့်ခွင့်လိုင်စင် အစီရင်ခံစာအားလည်းနှင့် ငါး၏သတင်းဌာနများနှင့် ကုလသမဂ္ဂ အစည်းအဝေးများ၊ ကုလသမဂ္ဂသို့မဟုတ် အစီရင်ခံစာများထဲတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။^{၅၇} စစ်အစိုးရသည် စစ်တပ်နှင့်အာဏာပိုင် တို့မှ ပြုလုပ်သော လိုင်ပိုင်းဆိုင်ရာအကြော်းမှုကို သက်သေအထောက်အထားများကို ပြုးဆန်ခဲ့သည်သာမကပဲ ငါး၏တို့ ပြု့မှုကျူးလွန်သည်။ အကြောင်း သတင်းအချက်အလက် ကောက်ယူဖော်ထုတ်လျက်ရှိသော အမျိုးသမီးအဖွဲ့အစည်းများနှင့် တွေ့ဗျားလွှာအစည်းများကို အစီရင်တင်ဖော်ခဲ့သည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားသော အစီအစဉ်ချုပ် လိုင်ပိုင်းဆိုင်ရာအကြော်းဖော်မှုကျူးလွန်ခြင်းချိုင်ရာ

ကရင်အမျိုးသမီးအစည်းအရုံးမှ ၂၀၀၄ ခုနှစ် ပြောလတွင် ထုတ်ဝေသော ‘တိတ်ဆိတ်မှုကို ဖြွေ့စွဲ့ခြင်း’ အစီရင်ခံစာကို စစ်အစိုးရ က အစိပျိုလ်မရှိသောအစီရင်ခံစာဟုပြောဆိုခဲ့ပြီး စစ်အစိုးရနှင့် ကရင်အမျိုးသမီးအစည်းအရုံးမှ ပြုလုပ်သော ဦးခြားချမ်းရေး တွေ့ဆုံးနေးရေးပျက်ပြားစေရန် ဝါဒဖြန့်လုပ်ဆောင်ချက်တရပ် ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

၂၀၀၄ ခုနှစ် စက်တင်ဘာလတွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ ထုတ်ဝေသော ‘ကျူးလွန်ခွင့်ပေး ထားသောစနစ်’ အစီရင်ခံစာကို စစ်အစိုးရမှုပြန်ရာတွင် ဤအစီရင်ခံစာသည် အခြေအမြှတ်မရှိသော စွဲ့စွဲချက်ဖြစ်ကြော်းနှင့် လုံးဝအမှန်တရား မဟုတ်ကြောင်း ဤအစီရင်ခံစာမှာ တိုင်းရင်းသားလူမျိုးများအချင်းချင်း စည်းလုံးလို့ညွှတ်မှုပျက်ပြားစေရန် တမ်းရည်ရွယ်၍ ရေးသားထားခြင်းဖြစ်ကြောင်း တိုင်းရင်းသူ အမျိုးသမီးများနှင့် စစ်တပ်၏ရုံးကို ပျက်ပြားအောင်လုပ်ခြင်းဖြစ်ကြောင်း တုံ့ပြန့်ခဲ့သည်။

၂၀၀၈ ခုနှစ် မတ်လတွင် လူအခွင့်အရေးကောင်စီး အခေါ်း ၇ မှ စစ်အစိုးရ၏ ထုတ်ပြန်ချက်

တိုင်းရင်းသူမျိုးသမီးများနှင့် ကလေးထွက်မှုများကို လိုင်ပိုင်းဆိုင်ရာအကြော်းဖော်မှုပြုသည်ဟု စွဲ့စွဲခြင်းသည် မြန်မာအစိုးရနှင့် မြန်မာစစ်တပ်ကို ဂုဏ်သိမ်းကျော်ဆောင်းအောင် တမ်းရည်ရွယ်၍ လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု ထုတ်ပြန့်ခဲ့သည်။

မှတ်မီမ်းကျင့်မှုအကြောင်း ထုတ်ဖော်ပြောဆိုခဲ့သဖြင့် မတရား အပြစ်ပေးခံရခြင်း

လိုင်ပိုင်းဆိုင်ရာအကြော်းဖော်မှုနှင့် ပါတ်သက်သည့်သတင်းကို ပုံးပါးရန်အတွက် စစ်အစိုးရ သည် ၂၀၀၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံမှ သတင်းများထွက်မလာစေရန် တင်းကြပ်စွာ ကြိုးစားပိတ်ဆိုခဲ့၍ နိုင်ငံအပြင်ဘက်သို့ သတင်းပို့သူများကို အပြစ်ပေးခဲ့သည်။ တရားသူမျိုးသမီးသားထဲတွင် စစ်တပ်အရာရှိများမှ ကချင်ပြည်နယ်၊ ပုံးပါးရန်အတွက် မှတ်မီမ်းကျင့်ရန် ကြိုးစားမှုများ၊ နောက်ဆက်တွေ့မှုးအနေဖြင့် ကျောင်းသူ ၄ ယောက်ကို ဖမ်းဆီးခြင်းသည် နယ်မြေခံမှုးအတွက် စစ်အစိုးရ၏ အနေရာယ်ကြိုးမှုနှင့် အတူးသဖြင့် မှတ်မီမ်းကျင့်ခံရသောမီးမှုးများနှင့် တရားမှုံးတွေ့ရှိရန် ကြိုးစားနေသူများအတွက် အဆွဲရာယ်နှင့် ပို့ရင်ဆိုင်နေရကြောင်း သက်သေပြောဆိုသည်။

ပူတာအိအမှု - ဖေဖော်ဝါရီ ၂၀၀၇ ခုနှစ်

ရပိုင်နှစ်း ချင်းလိုင်နှင်းမဲ့ နှစ်းကြည်ခေါ်အားနှင့် ပူရမ (အသက် ၁ငါးနှစ်မှ ၁၆နှစ်ကြား) တို့သည် ကရွှေပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဒေါက်တန်းရွာအထက်တန်းကျောင်းတွင် စာသင်နေသော (၈) တန်းကျောင်းသူလေးများဖြစ်ကြသည်။ ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပူတာအိုမြို့မှ မိုင် ၂၀ အကွား ပုန်လန်ချိန်ဖြစ်း၌ အခြေခံသည် အာမှတ် ၁၃၈ ပြောလျှင်တပ်ရင်းမှ စစ်သား ၇၂ ဦးသည် အဆိုပါ ကျောင်းသူလေးများအား ကာရာအိုကေသို့ ပြားယောင်းသွေးဆောင်သွားခဲ့သည်။ ကျောင်းသူလေးများကို စစ်တပ်အခြိုက် ပုန်လန်ရှိနိုင်း ကျေးရွာသို့ ခေါ်ဆောင်သွားပြီး အရာရှိ ၃ ဦးနှင့်စစ်သား ၄ ဦးတို့က အုပ်စုလိုက် မှတ်မှတ်ကြုံနှံကြသည်။ စစ်အရာရှိသို့ ဦးတို့မှာ ဖိုလ်များ စောင်းသက်၊ ပိုလ်ကြီး ဝင်မြှင့်သူ့နှင့် ပိုလ်ကြီး ကျော်ဖော်ယူတို့ဖြစ်ပြီး အဆင့်တွင် ကျောင်းသူလေးများသည် အဆွဲရှာယ်ကိုကြောက်ခံပြီး သူတို့ ၏အဖြစ်အပျက်အား ရဲထံသို့ တိုင်ကြားရန် ကြောက်ချုံနေ့ခဲ့သည်။

အမြိုးသမီးယ်လေးများကို မတ်လ ၉ ရက်နေ့ ၂၀၀၇ ခုနှစ်တွင် ပြည့်တန်ဆာမှုအပါအဝ် ပြစ်မှ ၁၀ ချက်ဖြင့် ပူတာဒို့ထောင်၍ အကျဉ်းချွဲသည်။ အသက်ပိုင်ယ်သော မိန်းကလေးယ် ၂ ဦးကို မွန်လေးထောင်သို့ ပို့လိုက်ပြီး အကြီး ၂ ယောက်ကို မြစ်ကြီးနား ထောင် သို့ပို့ခဲ့သည်။

၂၀၈ ခုနှစ် မတ်လတွင် လူအခွင့်အရေးကောင်စီ၏ အခန်း ၇ သို့လိုင်ပိုင်းဆိုင်ရာအကြမ်းဖက်မှ နှင့်ပါတ်သက်သည့်စိအစ္စီးရေးကို တံ့ပိန်ချက်

၃၇။ မြန်မာစစ်တပ်သည် ပြင်ပအဖွဲ့အစည်းနှင့် လက်နက်ကိုင်အဖွဲ့အစည်းများမှ ထုတ်ပြန်ထားသော အပ်စုလိုက်မှုဒါမီမံကျင့်သည်အစီရင်ခံစာများမှ များယွင်းစွာ စွမ်းစွဲခြင်းများကိုခံနေရသည်။ မြန်မာလူမျိုးများနှင့် မြန်မာအေးရသည် မှုဒါမီမံကျင့်မှုနှင့် အပ်စုလိုက်မှုဒါမီမံကျင့်မှုကို ရှုကြဖွယ်ကောင်းသော အမှုအဖြစ်ယူဆသည်။ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အေးရဂါးဆန့်ကျင်သောအဖွဲ့များသည် အစိုးရကို အခြေအမြစ်မရှိ စွမ်းစွဲခြင်းသာဖြစ်သည်။ မှုဒါမီမံကျင့်မှု ဖြစ်ပွားတိုင်းအစိုးရမှ အပြစ်ကျူးလွန်သူများဟို အပြစ်ပေးပြီး တရားမှုတူမှုရရှိရန်အတွက် လုပ်ဆောင်ကာ အပြစ်ကျူးလွန်သူများကို လည်း မြန်မာနိုင်ငံ၏တည်ဆောက်မှုပြုလုပ်ခဲ့သည်။

လိပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှူ ဆက်လက် ပြန်ပွားနေသောသက်သေများ

စစ်အစိုးရမှုဖော်ပြထားသော အချက်ဖြစ်သည် မှတ်မှုနှင့်အုပ်စုလိုက်မှတ်မီမံကျင့်မှုသည် ရှက်ချွဲစရာကောင်းသော ပြစ်မှုဖြစ်သည်။
ဆိုသည့်အချက်နှင့်ဆန့်ကျင့်စွာပင် မြောက်မြားစွာသော အမိုးသမီးများ မိန်းကလေးငယ်များ ဆွေပျိုးများနှင့် လူအဖွဲ့အစည်းမှ လူများက စစ်အစိုးရစစ်သားများမှကျေးလွန်သည့် မှတ်မှုနှင့်ပါတ်သက်သည့် ထွက်ဆိုချက်များအကြောင်းကို ဆက်လက်စုဆောင်းလျက်ရှိသည်။ သုတေသန ထွက်ဆိုချက်များသည် စစ်အစိုးရစစ်တပ်များနှင့် အာကာပိုင်များ၏ လိပ်ပိုင်းဆိုင်ရာအကြမ်းပက်မှုများနှင့် မှတ်မှုများအား အစီအစဉ်ချော့အနဲ့ကြုံးလွန်နေကြောင်း သက်သေပြုနေသည်။ မှတ်မှုများကို ဒေသခံလှထုများ၊ အထူးသမီးနှင့်မိန်းကလေးငယ်များ

အား သူပုန်အားထောက်ပံ့သည့်အတွက် ညွှန်ပန်နိုင်စက်မှန် ပြစ်တက်ပေးမှုနည်းလမ်းတရပ်အဖြစ် အသုံးပြုလျက်ရှိသည်။ အမျိုးသမီးနှင့်ကလေးထံများသည် အတင်းအဓမ္မ လုပ်အားပေးစဉ်၊ စစ်တပ်၏လမ်းပြုအဖြစ် စစ်တပ်နှင့်အတူသွားရစဉ်၊ သို့တည်းမဟုတ် စစ်တပ်၏ပေါ်တာအဖြစ် လက်နက်များ၊ အစားအစားများ၊ သယ်ပေးရစဉ်တွင် မှတ်မီးကျင့်ခံရပါသည်။ သူတို့သည် နေ့စဉ်အလုပ်များလုပ်ဂိုင်နေစဉ် ဥမောအားဖြင့် ရွာအပြောက်တွင် ဟင်းသီးဟင်းရွှေက်ရှားရွားနေစဉ်၊ လယ်ထဲတွင် သားရှားရွာဖွေားသောက်စဉ်၊ ထင်းအဆောင်းစဉ် သို့မဟုတ် မျှုပ်ချိုးနေချိန်၊ သို့မဟုတ် ဈေးသွားစဉ်နှင့် ရွားနှီးနားရွားနှီးနားတို့တွင် မှတ်မီးကျင့်ခံကြပါသည်။ အမျိုးသမီးနှင့် မိန်းကလေးထံများအား အုပ်စရိတ်မှတ်မီးကျင့်ခံခြင်းနှင့် ရရှိစက်ကြမ်းတမ်းစွာ နှိမ်စက်ခံခြင်းများ၊ အသတ်ခံရခြင်းများ၊ ဖြစ်ပွားလျက်ရှိပြီး အမှတ်စုံတွင် အမျိုးသမီးထံများ မှတ်မီးကျင့်ခံရပြီးနောက်ပိုင်းတွင် အသတ်ခံရပြီး ယာတဲ့အတွင်း၌ မီးရှိခံရသည်။^{၁၅၁}

ခိုးရွားမှန်င့် ကြံတွေ့ခဲ့စားခဲ့ရသောအမျိုးသမီးများကိုလည်း သူတို့မှဖိမ်းကျင့်ခဲ့ရသည်ကို မည်သူ့ကိုမှ မတိုင်ကြားရန်နှင့် တိုင်ကြားလျှင် သတ်ပစ်မည်ဟု ဒြိမ်းခြောက်မှုများပြုခဲ့သည်။ အချို့အမျိုးသမီးများနှင့် မိန်းကလေးထော်များသည် သူတို့ဖြစ်ပျက်ခဲ့သည့်အကြောင်းကို ရွာသုကြီးမှုများပြုခဲ့သည်။ သို့သော်လည်း ရွာသုကြီးများမှာ စစ်တပ်ဖုန်းကလွှဲစားချော်များနှင့် တပ်မတော်ကို အကြည်အညီ ပျက်စေသည်ဟုသော စွမ်းမှုများဖြင့် အရေးယူခံများကိုကြောက်ပြီး အဘဏာပိုင်များကို မတိုင်ကြားရဲပါ။ အနည်းယောက်အများအတွက်သာလျှင် စစ်တပ်ဆီမှ လျော်ကြေားရရှိသည်။ သို့သော်လည်း ထိုလျော်ကြေားမှာ နှစ်ပိတ်ကြေားသဘောသာဖြစ်ပြီး ငွေးပေးသည်နှင့် တပ်ပြုင်နှင့်တည်းတွင် မှုပိမ်းကျင့်ခဲ့ရသောအမျိုးသမီးနှင့် မိန်းကလေးထော်များအား မည်သူ့ကိုမှ သတင်းမပေးရန်နှင့် သတင်းပေးပါက သူတို့ကို အရေးယူမည်ဖြစ်ကြောင်းမြှိမ်းခြောက်သည်။

လိပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု လုပ်ရပ်များအတွက် အတင့်ရဲနေခြင်း

စိတ်အစိုးရ စစ်တပ်မှုအာရုံများ၏ လိပ်ပိုင်းဆိုင်ရာအကြောင်းဟန်နေသည်ကို ပြောင်းပြုးဆန်နေခြင်းများက ယင်းစစ်သား များအား ရာဇ်ဝတ်မှုများဖြစ်သည့် မှတ်မီးကျင့်ခြင်းကို အမျိုးသမီး၏မိသားစုဝင်များရဲ့တွင်မကျန် လုံးဝအရှင်တရားမရှိ (သို့မဟုတ်) ထိန်ချုပ် ခြင်းမရှိဘဲ ကျေးလွန်ရဲအောင် အားပေးအားဖြောက် ပြုလုပ်နေခြင်းဖြစ်သည်။ ခံရေးရုံးအမျိုးသမီးအား ကာကွယ်ရန် ကြိုးစားနေသူများ ကိုလည်း ရိုက်နှက်ခြင်း၊ ကန်ထုတ်ခြင်း၊ နှိပ်စက်ညွင်းပန်းနှင့် တရားတရားတို့အတိ ပြုလုပ်လျှက်ရှိသည်။

အမေနှင့်သမီး ပုဒ္ဓမာဂျိုင့်ခံရခြင်း

၂၀၁၆ ခုနှစ်၊ နှစ်သိန်းတွင် မြို့ပြင်တပ်ရင်း ၄၂၆ မှ စစ်အရာရှိသည် ဖျော်ဆိုး ဤနယ် တရိုးဆိုးကျော်သူ၊ ဗျာသားများ ကို မည်သည့်အကြောင်းပြုချက်နှင့် ဗျာပြင်မထွက်ရန် အမိန့်လေးခဲ့သည်။ ၂၀၁၆ ခုနှစ်၊ နေ့နာရီ၏ ၃ ရက်နေ့ မနက် ၇ နာရီ အချိန်တွင် မိန္ဒာ အသက် ၃၇ နှစ်နှင့် သမီးဖြစ်သူ နှုနာ အသက် ၁၈ နှစ်တို့သည် လယ်ထဲသို့ ဗျာ၊ ဗျာပြင်ဘက်တွင် တပ်ရင်း ၄၂၆ စစ်တပ်များက ဖလ်ဆီးခဲ့သည်။ သုတေသနး အနိစ်ယောက်စလုံးကို စစ်တပ်မှ မှန်ငွေကျင့်ပြီး သုံးရက်ကြာ စစ်တပ်စန်းရှိရာနေရာတွင် ထိန်းချုပ်ထားခဲ့သည်။ နှုနာသည် ထိအချိန်တွင် ရာသီလာရာ စစ်တပ်မှ သူ့ခွဲ့ကိုယ်လုံးတရ လုံးကို ရေအေးနှင့် အတင်းအဓမ္မလောင်းခု သန့်ရင်းဆိုင်းသဖြင့် သူမသည် တစ်နာရီခန့် သတိမှုသွားပြီးနောက် ထောက်အကျဉ်းဆုံးထဲတွင် ထည့်ထားခြင်းခံရသည်။^{၁၇}

ခင်ပွန်းသည်နင့် အသိင်းအပိုင်းကို အရှက်ခဲ့ခြင်း

၂၀၁၆ ခုနှစ်၊ မတ်လ၊ ၂၃ ရက်နေ့တွင် ခြေလျက်တပ်ရင်း ရွှေ့မှ စစ်ကြောင်း ၅ ကြောင်းသည် ရှိခို့ပြည်နယ်တောင်ပိုင်း တံ့လောင်ကျွေးမာရီ၊ ပလောင်ကျွေးမာရီ၊ ပတ်မတ်ဒီနိုဘို တို့ တို့ ပလော့ခဲ့သည်။ စစ်သားများသည် ခင်ပုန်းသည်များကို ပြေားချည်ထားပြီး သူတို့၏ အနောက်အတွက် ဖော်ဆိုသည်။ အမျိုးသမီးအားလုံးမှာ ကလေးအမေား ပြောကြပါသည်။ မှတ်မီးကျွေးမှုနှင့် အနောက်တွင် ရွှေ့မှုကြီးသည် တံ့လောင် တွင် အခြေထိုက်သော ခြေလျက် တပ်ရင်း ၂၉၈ မှ စိုလုံးစန်းလှုပိုင်ထဲထို့ တိုင်ကြော့ခဲ့သည်။ သို့ရာတွင် ထို့ပိုင်များက ထိုအမှုသည် သူနှင့် မသက်ဆိုင်သောကြောင့် ပြောရင်နှင့် သူတွင် တာဝန်မရှိပါဟုပြုခဲ့သည်။^{၁၀}

စစ်အစိုးရ စစ်သားများသည် ပြုစက်လေခြင်းမှ ကင်းလွတ်မည်ကို သိနေသောကြောင့် လိပ်ပိုင်ဆိုင်ရာ ရာဇ်ဝါယားကို ပြောင်ပြောင် တင်းတင်း ကျော်လွန်နေကြသည်။ အမျိုးသမီးဘယ်နှစ်ယောက်အား မှတ်မီးကျင့်ပြီးကြောင့် စစ်သားအချင်ချင်းကြားတွင် ကြားမိပြာ ဆိုက သည်။ ကြိုပြစ်ပေါ်မန်ကုန်ကြောင့် စစ်အစိုးရ စစ်တပ်မှ ထွက်ပြုးလာသော စစ်သားတိုး၏ ထွက်ဆိုချက်များက အတည်ပြုနေ ပါသည်။

ကင်းလှည့်နေသော စစ်သားများသည် ရွာခံတွေခံမှ ဖိမ်ခံအမျိုးသမီးများကို ပွင့်ပွင့်လင်းလင်းပင် တောင်းဆိုနေကြသည်။ ဆိုးရွားလှသောဖြစ်ရပ်များထဲမှတ်ခုံမှာ ပလောက်အမျိုးသမီးတစ်ဦးသည် ဖိမ်ခံအမျိုးသမီးအဖြစ် စစ်သားများထံသို့ အပို့ခံရပြီး၊ သူမ ရပ်ဆိုသည် ဟူသော အကြောင်းပြုချက်ပြင့် အသတ်ခံရသည်။

၂၀၁၆ ခုနှစ် ဇြိုင်လ ၃ ရက်နေ့တွင် ပိုင်းကိုင်အော် ဟင်ဗိုင်အုပ်စ အခြောက်က ခြေလျှင်တပ်ရင်း ၅၁၄ သည် ပလောက်ကျော်ရာ လူအန် သို့ဝင်လာခဲ့သည်။ ထိစစ်တပ်သည် ရွာသူရွာသားဆီမှ ကြောက်သား၊ အရက်နှင့် ဖို့ခံအမျိုးသမီးများ ပေးရန်အမိန့်ပေးခဲ့သည်။ အပို့ခံရသောအမျိုးသမီးထဲတွင် ရပ်ဆိုးသော အမျိုးသမီးတစ်ဦးပါခဲ့သည်။ စစ်တပ်မှာ သူတို့ကို ရပ်ဆိုးသော အမျိုးသမီးပေးရမလားဟု ဖိတ်ဆိုပြီး ထိအမျိုးသမီးကို သေသည်အထိ ရှိက်နက်၍ ရွာပြင်တွင် စွန်းပစ်ထားခဲ့လေသည်။ ကျွန်းအမျိုးသမီး ၆ ဦးမှာ မှတ်မီးကျင့်ခံရခဲ့သည်။

မိန္ဒာကလေးထုတ်များကို မဖြစ်မီးကျင့်ခြင်း

ထုတ်ဝေခဲ့သော အစီရင်ခံစာများမှ လိပ်ငါးဆိုင်ရာအကြမ်ဖက်ခြင်း သတင်းအချက်အလက်များထဲမှ အနည်းဆုံး ၁၂ မှား အသက် ၁၈ နှစ်အောက်ဖြစ်ပြီး အသက် ၅ နှစ်ထက်ကလေးထဲများပါ ပါဝင်သည်။ သူတို့သည် ကျောင်းသွားစဉ်၊ ဒေါ်မှားနှင့် အပြင်တစ်နေ့ရာရာတွင် အဖော်အဖြစ်လိုက်ပါယေးစဉ်၊ အမိမိမွေး တိဇ္ဇာနိများပျောက်၍ ရှာဖွေနေစဉ်၊ သူငယ်ချင်းများထံ လည်ပတ်စည်နှင့် ဟင်းသီးဟင်း ရှုကြရှုဖွေ နေစဉ်တို့တွင် မှတ်များကြုံခံပါသည်။

၂၀၀၇ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် နောင်နိုင်ကျော်ဘွားတွင် နေထိုင်သော အသက် ၉၁ နှစ်အချို့ အားခါးကလေး အာမည် ရင်းမဟုတ်ပါ။ သည် ကျောင်းကအပြန် ဟင်းချက်ရန်အတွက် ဟင်းသီးဟင်းရွက် ရှာဖွေသွားခဲ့သည်။ ထိုအခါန်တွင် စစ်အိုးရ သင်တန်းကျော်းတွင် သင်တန်းတက်နေသော စစ်သား ၃ ဦးသည် သူမှုကြိုဖြိုးပြီး အနီးရှုပြုပြင်းထဲတွင် ဆွဲသွားခဲ့သည်။ သူမှုကို မှတ်မြေးကြိုးပြီးနောက် လည်ပင် ညွှန်သတ်ရန် ကြိုးစားခဲ့သည်။

အာမိ အိမ်ပြုမလာသောအခါ မိသာစုဝင်နှင့် အိမ်နီးနားချင်များသည် သူမကိုရှာဖွဲ့သည်။ ထို့၏ ရှာမတွေ့ခဲ့ပါ။ အာမိသည် ၂ ရက် ကြားပြီးနောက်တွင် တစ်ကိုယ်လုံး အက်ရာအပြည့်ဖြင့် ပြန်လာခဲ့သည်။ သူမကို ဆေးရုံသို့ရှိခဲ့ပြီး ဆေးစစ်ချက်အာရ မှတ်မျှခဲ့ပြီး ရဲထံသို့ အကြောင်းကြားခဲ့သည်။ ဆေးရုံတက်ပြီး တစ်ရက်ပြောက်တွင် သူမကို အိမ်သို့ပြုနိုင်ပြီး ဘယ်မေးခွန်းကိုမှ မပြောရန်လည်းမှာ ထားခဲ့သည်။ သူမအာမ်ကို စုစုပေါင်းစပ်ဆေးမှုပြုလုပ်ပြီး ဒေသတွင်း စစ်သင်တန်းကျောင်းတွင် သူမကို မှတ်မျှခဲ့သော စစ်သားသုံးတို့ ပြန်လုပ်ခဲ့သည်။ ထို့နောက်တွင် ကိုင်တူ ဒုတိယအရာရှိမှ အေမိန့် သူမမိသားစုကို ငွေ့ပြောဆိုခဲ့သည်။ ပြုပြုနေသူ၏ အေမိန့် သူမမိသားပါက သူတို့ကို အေရေးယူမသော်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

ဘာသာရေးနေဂျာများတွင် လိပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှ

အသခံများ၏ ဘာသာရေးကိုင်ပိုင်းမှုများကို ချို့ဖောက်ပြီး စစ်ဆေးရ စစ်သားများသည် ရွှေရှိ ဘုရားရိုးကျောင်းနှင့် ဘုန်းကြီးကျောင်းမှားတဲ့ အမြဲးသမီးများနှင့် ကလေးထုတ်များကို ဖုန်းကျော်ပိုင်းခိုင်းနှင့် လိပ်ပိုင်းဆိုင်ရာ စောင်ကားခြင်းများ ပြုလုပ်ခဲ့သည်။

ကရင်နိအမျိုးသမီးတစိုးက ၂၀၀၈ ခုနှစ် မတ်လတွင် ကရင်နိပြည်နယ် ဖူးဆိုးမြို့နယ်၏ ဖြစ်ပွားခဲ့သော ဖြစ်ရပ်တစ်ခုအား ပြောပွဲပါသည်။

စစ်အနိုင် စစ်သားများသည် ရွှေတယ်ဝါယံတင်လာပြီး အမျိုးသမီးနှင့် အမျိုးသားများကို ခွဲထားသည်။ အမျိုးသားများကို ပေါ်တာဆေးသားပြီး အမျိုးသမီးအားလုံးကို ဘုရားကျောင်းထဲသို့ ပို့ခဲ့သည်။ ပြီးနောက် အမျိုးသမီးနှင့် မိန်းကလေးယော်များကိုရွေ့ပြီး ကနိုတ်သူများ ရောက်ပုံမျိုးကျင့်ခဲ့သည်။^{၁၇}

မြန်မာနိုင်ငံတွင် အများစုံမှာ ဖုဒ္ဓဘာသာကိုကိုးကွယ်ပြီး စစ်အစိုးရ စစ်သားအများစုံမှာလည်း ဖုဒ္ဓဘာသာဝင် များဖြစ်ကြသည်။ ဘုန်းကြီးကျောင်းများကို အထွေထွေအမြတ်ထားသောနေရာ၊ အေးချိုးသောနေရာအဖြစ် သတ်မှတ်ပြီး လုံခြုံသေးကင်းရာနေရာအဖြစ် သတ်မှတ်လေ့ရှိသည်။ စစ်အစိုးရ စစ်သားများသည် ထိသိသော ယဉ်ကျဉ်းမှုများကို ဆန့်ကျင်ကန်နဲ့ကြိုက်ကြောင်းကို ကရင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ဖြစ်ရပ်တရာ့က ပြသလျက်ရှိသည်။

စက်တင်ဘာလ ၅ ရက်နေ့၊ ညနေ ၅ နာရီခန့်တွင် စစ်အစိုးရ၏ အထူးစစ်ဆင်ရေး ၃၊ အဖောက်တော်ဌာနမှ ပိုလ်တင်အေးနှင့် ခြေကျင်တပ်ရင်း ၅၁ မှ ပိုလ်ဖော်မြှင့်တို့သည် စစ်ကြောင်း ၄၀ နှင့်အတူ ကရင်ပြည်နယ် ဝင်းရေးမြှို့နယ် ဟောကလာကျေးရွာသို့ ဝင်လာခဲ့ပြီး အနာဂတ်းကျေးရွာ ဘုန်းတိုးကျောင်းတွင် တစ်ညာစန်းချေသည်။ ထိုညာတွင် အသက် ၁၁ မှ ၁၄ နှစ်ရှိသော သီလရှင်လေး ၆ ယောက် ကို လိုပိုင်ဆိုင်ရာ ထိပါးစောက်မှုများ ပြုခဲ့သည်။ စစ်ကြောင်းသည် သီလရှင်များနေထိုင်ရာ အခန်းသို့ ည် ၁၂ နာရီနံတွင် သွားရောက်ခဲ့ပြီး တစ်နာရီတွင် ရောက်သွားခဲ့သည်။ ၂ နာရီ လောက်တွင် သီလရှင်တိုက်သို့ နောက်တစ်ခေါက်သွားရောက်ပြီး သီလရှင်၏တိရီများကို ဖယ်ရှုံးပြီး သူတို့ကို မှတ်မီးကျင့်ရန်ကြီးစားခဲ့သည်။

စစ်အထိုး၊ စစ်တပ်နှင့်အာဏာပိုင်များမှ လိပ်ပိုင်းဆိုင်ရာဖော်ကားမှုများနှင့် အာဏာအလွှာသုံးစားပြုများ

စစ်အစိုးရ၏ အပြင်ကင်းစွာ မှတ်မီးကျင့်နိုင်ခွင့်နှင့် တရားညွေပဒေပါးမီးမှုမျာု့ခြင်းများသည် မြန်မာနိုင်တို့တွေ့ခြားသော အာဏာပိုင်များ လိပ်ပိုင်းဆိုင်ရာဖော်ကားမှုများ ပြုလုပ်ရန် တွန်းအားပေးစေသည်။ အဖြောက်နယ်မြေတွင်^{၁၅} ရဲနှင့် အစိုးရအရာရှိတို့မှ မှတ်မီးကျင့်မှုများ ဖြစ်ပွားသော သကင်းအချက်အလက်နှင့် သက်သေများ ပြားလာခဲ့သည်။

ရဲများပါဝင်ပါတ်သက်မှ

ရခိုင်ပြည့်နယ်မှဖြစ်ပွားသောဖြစ်ရပ်

ရမ်းပြည်နယ်တွင်ဖြစ်ပွားသောဖြစ်ရပ်

ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၌ ဂေါက်ကွင်းအနီးတွင် ရဲသားစိုးစိုးနိုင်နဲ့ သူ၏သူငယ်ချင်းသည် နှင့်စုသိမြှင့်နဲ့ သူမ၏သူငယ်ချင်းနောက်သို့ လိုက်သွားခဲ့သည်။

ရဲသားသည် အမျိုးသမီးထွယ်များ၏ လိပ်စာတို့ စစ်ဆေးခဲ့သည်။ သို့သော် အမျိုးသမီးများမှာ လိပ်စာတို့မှာ ဖြစ်ပေါ်သူများအား မြတ်ဆုံးပေါ်လိုက် သူတို့ကို ပိုက်ဆံအား မြတ်ဆုံးပေါ်လိုက် သူတို့ကို ဖြုတ်အနီးသို့ ဆွဲခေါ်ကာ မှတ်မီးကျင့်ခဲ့သည်။ မှတ်မီးကျင့်ခြင်းနောက်တွင် သူတို့၏ မိဘများကို အသိပေးပါက သတ်ပစ်မည်ဟုလည်း ခြေားခြောက်ခဲ့သည်။ သူတို့သည် မိဘများကို အသိမပေးခဲ့သော်လည်း မိဘများမှာ သူတို့ဝါးနည်းဘုန်လုပ်နေသည်ကိုတွေ့ဖို့ပြီး ဆေးရုံသို့ပေးပို့ခဲ့သည်။ ဆေးရုံရောက်မှ သူတို့တွေ့ကြခဲ့သော အဖြစ်အပျက်ကို ပြောပြကြခဲ့သည်။ သို့သော် မှတ်မီးမှာကျိုးလုန်ခွဲသောရဲတ်သားမှာ တခြားတစ်နေရာသို့ တာဝန်ဖြင့် ပြောင်းသွားခဲ့ခြုံဖြစ်သည်။^{၁၇}

မြန်မာနိုင်ငံအလယ်ပိုင်းမှ ဖြစ်ရပ်

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မကျေးတိုင်း၊ သီရိမာရိုးလာကျေးဆွာတုရားတွင် အသက် ၁၄ နှစ်အဆွယ် မိန်းကလေးထော်လေးတစ်ယောက် ပုလိပ်အရာရှုပါဝင်သော ယောက်၏သုံးယောက်၏ အုပ်စုလိုက် မှုဒါမ်းကျင့်ခြင်းကိုခံခဲ့ရသည်။^{၁၇၈}

မြန်မာနိုင်ငံအလယ်ပိုင်းတွင် အသက်မပြည့်မိန်းကလေးထော်များ ပါဝင်သောမှုဒါမ်းများ များပြားလာသည်။ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာ တွင် ထုတ်လွှင့်ခဲ့သော ဒီမိုကရက်တစ်မြို့မှုအသုံး သတင်းဖော်ပြသွားသည်မှာ အနည်းဆုံး အသက်မပြည့်သည့် မိန်းကလေးထော် (၇) ယောက်သည် ရန်ကုန်မြို့ သန်လျင်၊ လှိုင်၊ ထောက်ကြံနှင့် ရွှေပြည်သာ မြို့နယ်များတွင် မှုဒါမ်းကျင့်ခံနေရပြောင်း။

လက်ရှိမြန်မာနိုင်ငံတွင် အစီအစဉ်ချုပ်ပြုသော ထိုင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပြသာနာ

စစ်အစိုးရ၏မှုဒါမ်းမှုကို စစ်ပွဲအတွက် နည်းပျော်အဖြစ်ကျင့်သုံးပြီး အပြစ်ကင်းလွှတ်ခွင့်လုပ်ရပ်များမှ ရလာဖော်အနေဖြင့် လိပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် မြန်မာနိုင်ငံတွင် အစီအစဉ်ချုပ်ပြုသော အခိုက်ပြုသာနာတစ်ရပ် ဖြစ်လာသည်။ မှုဒါမ်းမှုဖြစ်ရပ်ရပ်များထဲမှ စစ်သားများကိုယ်တိုင်၊ ရဲတပ်သားများကိုယ်တိုင် သူတို့၏လုပ်ဖော်ကိုယ်ဘက် စစ်အရာရှု၏ အဆွယ်မရောက်သေးသောသမီးကို မှုဒါမ်းကျင့်သည့် ဖြစ်ရပ်လည်း ရှိသည်။

အောက်ဖော်ပြုဖြစ်ပုံမှု ရှမ်းပြည်နယ်ရှိ စစ်အစိုးရ အရာရှုတစ်ဦးသည် သူ၏လုပ်ဖော်ကိုယ်ဖက် တော်းအရာရှုတစ်ဦး၏ ၆ နှစ် အဆွယ်သမီးကလေးကို မှုဒါမ်းကျင့်ပြီး သတ်ပစ်သည့်အမှုဖြစ်သည်။

၂၀၀၇ ခုနှစ်၊ ဧပြီလ ၃၃ ရက်နေ့တွင် အော်မာနှင့် ဂျုဏ်ဟန်းအခြေစိုက် ခြေလျင်တပ်ရင်း ၅၂၄ မှ စိုလ်မင်းအော်ဦး၏ နှင်းအိန္ဒိုး ဆေးအောက် ၆ နှစ်အဆွယ် သမီးလေးကို ရှင်းခြေလျင်တပ်ရင်း ၅၂၄ မှ စိုလ်ဝင်းမောင်နှင့် စိုလ်မင်းအော်ဦးတို့သည် ရေဒါယို အသုံးလွှင့်သောနေရာတွင် သူနှင့်အတူလိုက်လာရင် သကြားလုံးဝယ်ကျွေးမှုည်ဟု ပြောပြီးသေားခဲ့သည်။ ကလေးမလေး သည် သူနဲ့လိုက်သွားပြီး အိမ်သို့ပြန်ရောက်မလာခဲ့ပါ။ သူမကို လိုက်ရှာရှု၍ အလောင်းကို စာတိုက်အပြင်ဘက်ရှိ ပိုင်းပိုင် တံတားအနားတွင် တွေ့ရှိခဲ့သည်။ အောက်ပိုင်းတွင် သူမသည် ရက်ရက်စက်စက် ထပ်ခါထပ်ခါ မှုဒါမ်းကျင့်ခံရပြီးမှ အသတ်ခံရ ကြောင်း သေသာအားခွဲစိတ် စစ်ဆေးချက်မှ သိရှိခဲ့ရသည်။^{၁၇၉}

နယ်စပ်အခြေစိုက်သတ်းများမှ ထုတ်ပြန်သော မကြာသေးခင်မှုဖြစ်ပြုသော ဖြစ်ရပ်တရာ့မှာလည်း စစ်တပ်အရာရှုတစ်ဦးသည် ဇွန်လ ၈ ရက်နေ့၊ ၂၀၀၈ ခုနှစ်တွင် ချင်းပြည်နယ် ထန်တလန်မြို့တွင် စစ်အရာရှုတစ်ဦးနှင့်ရှေ့နောက်စိုးတို့သည် ဆယ်ကျော်သယ်အဆွယ်မိန်းကလေးထော် ၂ ဦးကို မှုဒါမ်းကျင့်ခဲ့သည်။

ဆယ်ကျော်သယ်အဆွယ် ချင်းမိန်းကလေးထော်နှင့် မှုဒါမ်းကျင့်ခံရ၊ ကျူးလွှန်းသူကိုဖော်ဆီးရမဲ့။
၂၀၀၈ ခုနှစ်၊ ဇွန်လ ၁၇ ရက်၊ ၁၀၈၁၁၀

ဇွန်လ ၁၇၊ ၂၀၀၈၊ ဇွန်လ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စစ်အစိုးရ စစ်အရာရှုတစ်ဦးနှင့်ရှေ့နောက်စိုးတို့သည် ဆယ်ကျော်သယ်အဆွယ်မိန်းကလေးထော် ၂ ဦးကို မှုဒါမ်းကျင့်ခဲ့သည်။

ဇွန်လ ၈ ရက်နေ့တွင် ခြေလျင်တပ်ရင်း ၂၇၈ မှ ဗိုလ်စိုးထိုက်အောင်နှင့် ချင်းပြည်နယ်၊ ထန်တလန်မြို့ရှေ့နောက်စိုးတို့သည် အသက် ၁၃ နှစ်အဆွယ် ငန်ချင်းနှင့် အသက် ၁၄ နှစ်အဆွယ် ဘက္ကဗုတို့ကို ရှေ့နော်းမြှင့်ဖုန့်းအိမ်တွင် ညနေ ၄ နာရီ ခန့်ခွဲ မှုဒါမ်းကျင့်ခဲ့ကြောင်း အေသခံများမှ ပြောပြခဲ့သည်။

မိန်းကလေးထော်နှင့်ဦးကို မှုဒါမ်းကျင့်ပြီးချိန်တွင် ဦးမြှင့်ပုန်း၏အိမ်၌ သေ့ဥပ္ပါတားခဲ့သည်။ မှုဒါမ်းကျင့်ခံရသူမှုမိန်းကလေး ထော်လေးတစ်ဦး၏သာဝန်မှု ရဲအရာရှုဖြစ်သည်။ သူသမီးမှုဒါမ်းကျင့်ခံရကြောင်းနှင့် ရှေ့နော်းအိမ်တွင် သေ့ဥပ္ပါတားကြောင်း သတင်းရပြီးနောက်တွင် ထန်တလန်ရှေ့နာန့် အမှုတင်ပြခဲ့သည်။

အေသခံသတ်းများအရ ရဲများကိုယ်တိုင် ရှေ့နေအိမ်သုံး တင်ရောက်ခဲ့ပြီး မိန်းကလေးထော်များကို ကယ်တင်ခဲ့သည်။

ထန်တလန်ဆေးရမှ ဆေးစစ်ချက်များအရ မိန်းကလေးလုပ်လေးများ မှုဒီမီးကျွဲ့ခံရကြောင်း အတည်ပြုခဲ့သည်။ ဦးမြင့်ဖန်းသည် အဖမ်းခံရပြီး ထန်တလန်ရဲဌာနတွင် ထိန်းသိမ်းခြားခံရသည်။ ပိုလို့ထိုက်အောင်သည် ဟားခါးရဲဌာနတွင် ထိန်းသိမ်းခံရကြောင်း အေသခံများမှပြောပြုခဲ့သည်။

မှုဒီမီးကျွဲ့ခံရသောမိန်းကလေးထုတ်ပို့မှာ မှုဒီမီးမှုကြောင့် ပြောပြီးထန်တလန်အကျိုးရာရသဖြင့် ဟားခါးဆေးရုံတွင် တင်ထား ရကြောင်း ဟားခါးမှ နိုင်ငံရေးလူပ်ရှားသူတစ်ဦးက သတင်းပေးပို့ခဲ့သည်။

Khonumthung News Group

နောက်ဆက်တွေသတင်းများ

စစ်တပ်အရာရှိများ မှုဒီမီးမှုနှင့် တရားစွဲခံရခြင်းမှ လွတ်မြောက်နေခြင်း

၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ (ဒီဇင်ဘာ) - အေသခံများ၏ ပြောပြုချက်အရ ချင့်ပြည်နယ်၏ ဧည့်ခြားရေးနှင့် တရားရေးနှင့် အသက်မပြည့်သေးသော အမျိုးသမီးငယ်နှစ်ဦးအား အပ်စုလိုက် မှုဒီမီးကျွဲ့မှုတွင် ပိုင်သည်ဟု စွဲခံရထားရသော စစ်တပ်အရာရှိတိုးအား ယနေ့အချိန်အထိ အာကာပိုင်များက အရေးယူ ဆောင်ရွက်ပေးမှု မရှိသေးဟုသိရသည်။

ချင်းပြည်နယ် ထန်တလန်မြို့က အဆွယ်မရောက်သေးတဲ့ ချင်းအမျိုးသမီးထိုး ၂ ဦးကို စစ်တပ်အရာရှိတိုး၊ ရဲတပ်ဖွဲ့စင်နှင့်အား တရားရေးအရာရှိတိုးတို့က အဓမ္မပြုကျင့်တယ်လို့ စွဲဆိုထားပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ထန်တလန်မြို့က ရဲတပ်ဖွဲ့စင်တို့ရဲ့ သမီးအပါအဝင် မိန်းကလေး ၂ ဦးကို (အသက် ၁၄ နှစ်နှင့် ၁၂ နှစ်) တို့ကို အဓမ္မပြုကျင့်ရာမှ ခြေလျင်တပ်ရင်း အမှတ် ၂၆၈ က စစ်စိုလတိုး၊ ရဲတပ်သား ၂ ဦးနှင့် တရားရေးအရာရှိတို့ ပိုင်တယ်လို့ စွဲဆိုထားပါတယ်။

မိန်းကလေး ၂ ဦးကို အဓမ္မပြု၍ ကျူးလွန်တယ်လို့ စွဲဆိုစစ်ဆေးခံရသူများအနက် ရဲတပ်ဖွဲ့စင် ၂ ဦးနှင့် အဓမ္မပြုကျင့်မှု ကျူးလွန်ရာအောင်အိမ္မာ့ရှင်ရှင် မြို့နယ်တရားရေးအရာရှိတို့ကို ထိန်းသိမ်းစစ်ဆေးနေတယ်လို့ သိရက်ကြောင်း ဟားခါးက ထန်တလန် မြို့ခံတိုးက ပြောပါတယ်။

တပ်ကအရာရှိကျတော့ ဒီကျူးဟာများက မကိုင်တဲ့အတွက် ထန်တလန်မှာ တခါတည်းအစေးယူတို့ကို မရရှား။ သူတို့ကျတော့ သူတို့တပ်ရင်းတပ်ဖွဲ့ အကြီးအကဲဆီမှာတိုင်ကြားပြီးတော့ စစ်ခုံးမှုပုံပဲ ရာတယ်ဆိုတဲ့ သဘောမျိုးပြောတယ်။

အေသဆိုင်ရာ အာကာပိုင်တွေက စစ်တပ်အရာရှိတွေကို ပြုမှုဆိုင်ရာ စုစုံစစ်ဆေးရေးလုပ်ဖွဲ့အတွက် တရားစွဲဆိုလို့မရဘူး။ သူတို့အမှုတွေကက စစ်တပ်ရဲ့ နည်းပူးဟာဆိုင်ရာအရာရှိတွေက တိုက်ရိုက်ကိုင်တယ်လို့ ပြောပါတယ်။

ချင်းပြည်နယ်ရှိ ရဲအရာရှိတိုးမှ ထိုအမှုများကို အပြည့်အစုံ မစစ်ဆေးရသေးကြောင်းနှင့် အမှုတိုင်လာသော အေသခံရဲအရာရှိများမှ စုစုံစစ်ဆေးရေးများ စတင်နေပြုဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရဲအရာရှိမှ သူတို့မှုဒီမီးမှုကိုတော့ အမှုဖွဲ့ပြု၍ ယခုလောက်ဆောင်ရွက်မှာတော့ စုစုံစစ်ဆေးရေးများ လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့သည်။ မှုဒီမီးမှုနဲ့ ပတ်သက်ပြီး၍လည်း အေသဆိုင်ရာဆေးရမှု ဆေးစစ်ချက်များပေးပြီးကြောင်းလည်း ပြောဆိုခဲ့သည်။ မှုဒီမီးကျွဲ့ရဲသူနှင့် ကျူးလွန်သည်ဟု စွဲခံရသော အရာရှိ၏ နာမည်များကို ဖုံးကွယ်ထားသည်။

၂၀၀၈ ခုနှစ် ဇူလိုင်လ ၂၇ တွင် ဖြစ်ပွားခဲ့သော ထိတ်လန်းဖွံ့ဖြိုးကောင်းသည့် မှုဒါန်းမှု

ဆယ်ကျော်သက်အချို့ ကချင်အမျိုးသမီးဝယ်တိုးအား စစ်အစိုးရေးစစ်သားများမှ အပ်စလိုက်မှုဒါန်းကျင့်ခြင်းနှင့် သတ်ပစ်ခြင်း။^{၁၆၂}

ဗြိုဟ်လ ၃ ရက်၊ ၂၀၀၈ ခုနှစ် စနေနေ့တွင် (KNG) မှ ရေးသားတင်ပြထားသော သတင်းဖြစ်သည်။

ကချင်ကျော်သူကဗောဇ်၏ ကြောက်လန်ဖွံ့ဖြိုးကောင်းသောအဖြစ်အပျက်ကို အသေခံတည်း၏ ပြောပြုချက်မှာ မြန်မာ နိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ် တန်းမောင်ရေးယာတွင်း၌ အင်ခွမ်ရောရှင်နှင့် မရန်နှစ်ဘဏ်တို့၏သမီးဖြစ်သူ အသက် ၁၅ နှစ်အချို့ အင်ခွမ်ခေါ်နှင့်မှာ ဇူလိုင်လ ၂၇ ရက်နေ့ တန်းနေ့တွင် စစ်အစိုးရ စစ်သားများ၏ အပ်စလိုက် မှုဒါန်းကျင့်ခြင်း ခံရပြီး အသတ်ခံခဲ့ရသည်။ သူမ၏ခန္ဓာကိုယ်တွင် အချိန်ဖြစ်(၂)နေရာ အထိုးခံရပြီး သူမ၏မျက်လုံးကို ဖောက်ထုတ်ခံ ထားရသည်။ ငါးတို့မှာ စစ်အစိုးရ စစ်သားများ၏ လုပ်လေ့လုပ်ထုတို့သော အပြုအမှုများဖြစ်သည်။

နိုင်ဆိုင်ရွာသားတိုးမှ ပြောပြသည်မှာ အင်ခွမ်ခေါ်နှင့်မှာ မိုးမောက်ရှိ အစိုးရကျော်တွင် တက်ရောက်နေသော (၈) တန်းကျော်သူလေးဖြစ်သည်။ ကျော်ရွာအတွင်း အခြေခြားသော ခြေမြန်တပ်ပိုင်း ၄၃၇ မှ ၂၀၀၂ပါတ် သက်တွန်းလွှင် ခေါ်းဆောင်သော အဲဖွံ့မှ တပ်ကြော်အေးသိန်းနှင့် အခြားအစိုးရေးနှင့်မှာ သူမအား မိုးမောက်နှင့် ဗုံးမောင်အကြားရှိ နိုင်ဆိုင်၏ သူမ၏ရွာနှင့်နီးသော လယ်ကွွင်းထဲ၌ အပ်စလိုက် မှုဒါန်းကျင့်အပြီး သတ်ပစ်ခဲ့ခြင်းဖြစ်သည်။

သူမမှာ နိုင်ဆိုင်ရွာအနီးရှိ လယ်ထဲတွင် အလုပ်လုပ်နေသော သူမ၏အစိုးရတွက် နေ့လည်စာသွားပို့ရာလမ်းတွင် ထိုစစ်သား (၃) ယောက်မှ သူမ၏နောက်သို့ နောက်ယောင်ခံလိုက်ပါလာခဲ့သည်။ အချို့ရွာသားများမှာ နံနက် ၂၉ နာရီလောက်တွင် အိမ်မှတွက်သွားသော အမျိုးသမီးငယ်လေးကို စစ်သားများ နောက်ယောင်ခံလိုက်နေခြင်းကို သတိထားမံခဲ့ကြသည်။ တန်းနေ့တွင် သူမအဲမှု တွက်ခွာသွားပြီး နောက်ပိုင်းတွင် စစ်သားများ၏ ချောင်းမြောင်းစောင်းကားခြင်းကို ခံခဲ့ရသည်။ သူမမှာ နိုင်ဆိုင်ရွာရှိ ရပ်ကွဲက (၁) တွင် သူမ၏ မိဘများနှင့် အတူအနေထိုင်သည်။ သူမ၏ မိဘများနှင့် အစိုးရေးမှု ထိုအဖြစ်အပျက်ကို ထိုနေ့သနပိုင်းတွင်သိရှိပြီး ရဲအားတို့ပြုကြားခဲ့သည်။

အင်ခွမ်ခေါ်မြတ်၏ မိသားစုမှ ပြောပြချက်များအား သူမ၏ ခန္ဓာကိုယ်အား သူမမျောက်ဆုံးသွားသော ဇူလိုင် ၃၀ ရက်နေ့နောက်ပိုင်း ၃ ရက်အကြားမှ တရုံး၊ မြန်မာနယ်ပိုင်းသို့ ဦးတည်နေသောလမ်းပေါ်ရှိ နွားကုန်သည်များထံမှ ပိုက်ဆံကောက်ရှုန်အတွက် ဆောက်ထားသသော စစ်တပ်စစ်ဆေးရေးဂိတ်နှင့် ပေ ၂၀၀ အကွာတွင် ပြန်လည်တွေ့ရှိသည်။ သူမ၏ အလောင်းအား အဝတ်ပလာဖြင့် ဖြူပြန့်ထားခဲ့သည်။

သူမ၏ ခန္ဓာကိုယ်တွင် ပါးဖြင့် (၇) နေရာတွင် အထိုးခံထားရသည်။ သူမ၏ပိုးခေါ်းအားလည်း ပြင်းပြင်းထုန်ထန် ရိုက်ခွဲခံထားရပြီး သူမ၏ ညာဘာက်ပုခုံးအောက်တွင်လည်း ပါးဖြင့်တချက် အထိုးခံထားရသည်။ သူမ၏ လည်ပင်းအား လည်း ပါးဖြင့်အခုတ်ခံထားရပြီး သူမ၏ မျက်လုံးများမှာလည်း ပါးဖြင့် ဖောက်ထုတ်ခံထားရသည်။ သူမ၏ မျက်နှာမှာ လည်း ရက်ရက်စက်တက် အဖြတ်ခံထားရသည်။ သူမ၏ ဝါးစိုးရိုက်နှင့် အခြားအစိုးရေးများတွင်လည်း ပါးအက်ရာများတွေ့ရှိ ရရှိကြော် သူမ မိသားစုမှ ပြောပြခဲ့သည်။

မိုးမောက်ရဲစန်းအား အင်ခွမ်ခေါ်အင် ဖျောက်ဖျောက်ချင်း တို့ပြုခဲ့ပြီး သိပ်မကြာခင်မှာပင် ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော် ရဲများမှ သူမမိသားစုအား စစ်သားများ ကျူးလွှာန်သည်ဟူသော နိုင်မာသည့် သက်သေအထောက် အထားမရမချင်း မိမိတို့ အနေဖြင့် ဘာမှလုပ်နိုင်ခြင်း မရှိပြုကြော်းပြုခဲ့သည်ဟု နိုင်ဆိုင်ရွာသားတိုးမှ ပြောပြခဲ့သည်။

တရုံးတည်းမှာပင် အသေဆိုရာတွင် အသေဆိုရာတွင် မှုဒါန်းကျင့်ခံခြင်းနှင့် အသတ်ခံရုံးအပေါ်တွင် စုစုမ္မားခြင်းများလုပ်ဆောင်ပြီးစီးပွားရေးကြော်း နိုင်ဆိုင်ရွာသားတိုး၏ ပြောပြချက်အရသိရှိရသည်။ ထိုကဲ့သို့သော ကျောင်းသူများအား စစ်အစိုးရေး စစ်သားများမှ အပ်စလိုက် မှုဒါန်းကျင့်ခံခြင်းများမှာ ကချင်ပြည်နယ်အတွင်း ယခင်ကတည်းက ဖြစ်ပွားလျက်ရှိပြီး ယခုတော်ကြော်တွင်မှာ စစ်သားများမှ မှုဒါန်းကျင့်ခံရသော အမျိုးသမီးငယ်လေးအနေဖြင့် ငါးတို့အား မဖော်ထုတ်နိုင်ရန် အတွက် အသေသတ်ပစ်ခြင်းဖြင့် နှစ်ပိတ်လိုက်ခြင်းဖြစ်သည်။

အကြံပြချက်များ

စစ်အစိုးရ၏ ၁၉၉၇ ခုနှစ် စီဒေါစာချုပ်လက်မှတ်ရေးထိုးပြီးချိန်မှစတတ်၍ မြန်မာနိုင်ငံမှ အမျိုးသမီးများနှင့် မိန်းကလေးထံများ၏ ဘဝမှာ လုံးဝတိုးတက်မှုမရှိပေါ် ဤသည်မှာ စစ်အစိုးရ အနေဖြင့် စာချုပ်ကို လက်မှတ်ထိုးရာ၌ နိုင်ငံတကာအမြင်တွင် တရားဝင်မှုကို ရယူလိုခြင်း သက်သက်ဖြင့်သာ ပြုလုပ်ခြင်းဖြစ်ကြောင်း ထင်ရှားပေါ်လွင်စေသည်။ စာချုပ်ပါ အကြောင်းအရာများကို စစ်မှန်သော အကောင်အထည်ဖော်မှုများ ပြုလုပ်ရန်ပျက်ကွက်ပြီး စီဒေါစာချုပ်၏မှုများကို အပြောသက်သက်ဖြင့်သာ ဟန်ပြလုပ်ဆောင်နေသည်။ ၂၂ ကြိမ်မြောက် နိုင်ငံ၏အစဉ်းမှုး အစီရင်ခံစာအပေါ် ၂၂ ကြိမ်မြောက် စီဒေါက်မတီ၏ အကြံပြုချက်များကို ဖြန့်ဝေခြင်း သို့မဟုတ် ထုတ်ဝေခြင်းများ ပြုလုပ်ခဲ့သည် သက်သေများ မတွေ့ရှိရပေါ် မြန်မာနိုင်ငံမှ လူအများစုံ စီဒေါစာချုပ်အကြောင်းကို တခါ့မှ မကြေားဖြောက်ပေါ် စစ်အစိုးရ၏ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ပူးတွဲတင်ပြသော အစီရင်ခံစာထဲတွင် စစ်အစိုးရအနေဖြင့် စီဒေါစာချုပ်၏ ရည်ရွယ်ချက် သို့မဟုတ် ကျားမပေါ်အခြေခံသည့် ခွဲခြားဆက်ဆံခြင်း၏အမြိုက်ကြိုက် နားမလည်ကြောင်း ထင်ဟပ် နေပါသည်။

စီဒေါစ်ပြိုင် အစီရင်ခံစာသည် စစ်အစိုးရမှ အစီအစဉ်ချကျွေးလွန်သော လူ့အဆွင့်အရေးချိုးဖောက်မှုများနှင့် ငါးတို့၏ အမျိုးသမီးနှင့် အထူးသဖြင့် အမျိုးသမီးထံများအပေါ် ထားရှိသော မူဝါဒရေးရာ ပျက်ကွက်မှုများ၏ အကျိုးဆက်များကို ဖော်ပြထားပါသည်။ စစ်အစိုးရအနေဖြင့် နိုင်ငံသယံဇာတများကို ရောင်းချွင်း အကျိုးအမြတ်ခံစားရရှိပုံများ၊ ငါး၏ အစိုးရအဖွဲ့အစည်းများနှင့် အစီအစဉ်ချုံး စစ်တပ်အင်အားတိုးချုပြုခြင်းများ၊ စစ်တပ်များအတွက် စွမ်းရည်မြှင့်တင်ရေးအစီအစဉ်များအပါအဝင် စစ်တပ်အသုံးစရိတ်အတွက် အထူးဦးစားပေးမှုများ ပြုလုပ်ခြင်းကြောင့် တည်ရှိပြီးသားဖြစ်သည့် ဖိုဝါဒကြီးစုံမှုကို အားဖြည့်စေကြောင်းကို ဤပြိုင် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ယနေ့တွင် စစ်တပ်သည် ရွာတိုင်း၊ မြို့တိုင်းနှင့် အစိုးရလည်ပတ်မှုများ၏ အဆင့် တိုင်းတွင် နေရာယူလျက် ရှိပါသည်။

ဤအစီရင်ခံစာသည် စစ်အစိုးရမှ အမျိုးသမီးများနှင့် မိန်းကလေးထံများအတွက် သီးခြားလိုအပ်ချက်များကို ဖြေရှုံးရန် လစ်လျှောက်သည်သာမက မြန်မာနိုင်ငံသားတိုင်း၏ လိုအပ်ချက်အပေါ် လျှစ်လျှောက်များကို ဖော်ထုတ်ထားပါသည်။ တိုင်းရင်းသားနယ်မြေများတွင် မှတ်မီးကျွေးမှုကို စစ်ပွဲ၏လက်နက်သဖွယ် အသုံးပြုမှုများကိုလည်း သက်သေအချက်အလက်များဖြင့် ဤအစီရင်ခံစာက တပ်ပြထားပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့မြန်မာနိုင်ငံမှ အမျိုးသမီးများသည် မြန်မာနိုင်ငံတွင် စစ်တပ်နှင့် ငါးတို့အလိုကျု အဖွဲ့အစည်းများ အာဏာရှိနေသေးသူ၏ အမျိုးသမီးများနှင့် မိန်းကလေးထံများ၏ အခွင့်အရေး ကာကွယ်ပေးမှုများနှင့် တိုးတက်မှုများ မရှိနိုင်ကြောင်း ထပ်မံတပ်ပြလိုက်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရအုပ်ချုပ်မှုကို အဆုံးသတ်ပြီး စစ်မှန်သော နိုင်ငံရေးပြောင်းလဲမှု အမြန်ဆုံးဖော်ဆောင်ရန် လိုအပ်နေပါသည်။

နောက်ဆက်တွဲများ

နောက်ဆက်တွဲ ၁

လူဝင်မှုကြီးကြံ့ပြုရေး ဝန်ကြီးဌာနမှ အမျိုးသမီးများ လူကုန်ကူးခြင်းမခံရစေရန်အတွက် တိုင်းတာမှုများ ထားရှိသည့်အနေဖြင့် တရားဝင်ရွှေပြောင်းအမျိုးသမီးများကို ဂျုတ္တစိုက်စစ်ဆေးရန် အထူးဘုတ်အဖွဲ့ရှိပါသည်။ ရှမ်းပြည်နယ်အရေးပိုင်းတွင် ဒေသဆိုင်ရာ အကြီးအကဲမှ အသက် ၂၅ နှစ်အောက် အမျိုးသမီးများ ကုန်သည်ရန် မျှော်လင့်ချက်ဖြင့် ထိုင်းနိုင်ငံသို့ဖြတ်ကူးခြင်းအပေါ် တားမြစ်မှုများကို မကြောခင်မှ ပြောန်းခဲ့ပါသည်။ အသက် ၁၆ နှစ်မှ ၂၅ နှစ်အကြား အမျိုးသမီးများသည် တရားဝင်အပိုပိန်းသူမပါပဲ နယ်စပ်ဖြတ်ခွင့်မရှိပါ။

နောက်ဆက်တွဲ ၂

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ဒေသတစ်ခုမှ ပြုလုပ်သော စစ်တမ်းများအရ ကျောင်းဆရာများ ကျောင်းသူ၊ ကျောင်းသားများအပေါ် ကောက်ခံသော အခကြေးငွေများ၊ ရုပ်ငွေများ၏ ဥပမာများ

အဖိုးရကျောင်းတွင် ကောက်ခံသော အခကြေးများ

- စာသင်ခန်းလိုအပ်ချက်များ
- စာမေးပွဲများ (စာရေးကိရိယာ)
- အမှိုက်ပုံး၊ တံ့မျက်စည်းနှင့် စားပွဲခင်း
- သန့်ရှင်းရေး (အိမ်သာ၊ အမှိုက်အိတ်)
- အချိန်ပိုကြေး
- ကျောင်းတွင်လိုအပ်ချက်များပြင်ဆင်စကြး (ကျောင်းတွင်တစ်ခုပျက်သွားပါက ပြင်ဆင်ရန်)
- ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်း
- ဆရာကန်တော့ပွဲ
- ဆရာ၊ ဆရာမနှင့်ဆက်ပွဲ
- စာကြည့်တိုက်ကြေး
- အားကစားကြေး
- ဆို၊ ကာ၊ ရေး၊ တီး ကြေး
- သက်ကြီးပူဇော်ပွဲ
- စုံညီပွဲတော်
- ဘာသာရေးပွဲတော်များအတွက် အလူငွေ
- အထွေထွေကြေး

နောက်ဆက်တွဲ ၃

ဂ တန်း၊ ၅ တန်းကျောင်းသားတိုးအတွက် ခန့်မှန်းခြေကုန်ကျစရိတ် (ကုန်ဓားနှင့်များတက်လာသည်နှင့်အမျှ ကုန်ကျစရိတ်များမှာ လည်း တိုးလာသည်)။

ကိုးတန်းနှင့် ရှစ်တန်းကျောင်းသားများအတွက်	ခန့်မှန်းခြေကုန်ကျစရိတ်
အမျိုးအစား:	ပမာဏ- ကျပ်
တစ်နှစ်စာအဆောင်ခ (အစားအစာမပါ)	၁၂၀၀၀- ၉၀ ၀၀၀
တစ်နှစ်စာပုံနှိပ်စာအုပ် (လုံးပြီးသားအဟောင်း)	၅၀၀- ၅၂၀၀
တစ်နှစ်စာ ပုံနှိပ်စာအုပ် (အသစ်)	၆၀၀၀
မှတ်စုစာအုပ် (၆ မှ ၇ ဒီဇင်) တစ်ဒီဇင်လျှင် ၁၈၀၀ ကျပ်	၁၀၈ ၀၀၀ - ၁၂၆ ၀၀၀
ကျောင်းဝင်ကြေး:	၃၂ ၀၀၀ - ၁၀ ၀၀၀
ခဲတံနှင့်ဘောပင် (၄၀ မှ ၅၀ ဝန်းကျင်)	၁၅၀- ၂၀၀
တစ်လစာ ဉာဏ်ကြေး:	၄၀၀၀
တစ်လစာ အချိန်ပိုအတန်းကြေး (၁၉၊)	၂၀၀၀
လစဉ်စာမေးပွဲကြေး:	၁၀၀ နှင့်အထက်
အားကစားကြေး:	၁၅၀
လစဉ် အမျိုက်ပုံကြေး:	၁၅၀
အသုဘ နှင့် ဆရာ၊ ဆရာမများအတွက် ကလေးနှုနိုး	၁၀၀
ရိုးရာပွဲကြေး၊ လက်မှတ်တစ်စောင်	၄၅၀
စစ်အစိုးရ အရာရှိအလည်အပတ် (တခါစာ)	၅၀၀
ကျောင်းဆောင်သစ်ဆောက်လုပ်ကြေး	၅၀၀၀
ကျောင်းဝတ်စိုး (သုံးစိုး)	၉၀၀၀
တဗြားကြေးများမြှိုစ်သည့် ကျောင်းပိတ်ပွဲ အစားအစာ၊ ကျောင်းဆရာအပြောင်းအလဲများ၊ ကုလားထိုင်များ၊ စားပွဲများ၊ သန်းရှင်းရေး စသည့်အခကြေးများလည်းပေးပါသည်။ – ကုန်ကျစရိတ်များသည် အသတ္တနှင့် တခုပေါ်မှတည်၍ကွဲပြားနိုင်ပါသည်။	
မှတ်ချက်- မြန်မာနိုင်တွင် နောက်လုပ်အားခန့်နှင့်မှာ ၈၀၀ ကျပ် ဝန်းကျင်တွင်ရှိပါသည်။ (၀ ဒသမ ၇၈ အမေရိကန်အော်လာ)	

နောက်ဆက်တွဲ ၄

မန်မာနိုင်၊ ရန်ကုန်မြို့မှ မကြာခင်ကရရှိသည့်အချက်အလက် (၉၅၂ ၂၀၀၈)

စစ်အစိုးရ ၆၁ ၂၀၀၈ ခုနှစ် အခြေခံပညာရေးကျောင်းအတွက် တရားဝင် ကျောင်းဝင်ကြေး

မူကြိုး - ၄ တန်း - အဆဲ
 ၅ တန်း - ၅၀၀ ကျပ်
 ၆ တန်း - ၆၀၀ ကျပ်
 ၇ တန်း - ၇၀၀ ကျပ်
 ၈ တန်း - ၈၀၀ ကျပ်
 ၉ တန်း - ၉၀၀ ကျပ်
 ၁၀ တန်း - ၁၀၀၀ ကျပ်

၁။ ကျောင်းတစ်ကျောင်းနှင့် တစ်ကျောင်း၏ ကျောင်းဝင်ကြေးမှာ မတူညီပါ။ ရန်ကုန်မြို့မှရှိသည့်ကျောင်းများ၏ ကျောင်းဝင်ကြေးများသည် မတူညီပါ။ နာမည်ကြီးပြီး အောင်ချက်ကောင်းသောကျောင်းများသည်ပို၍ ဖျော်ပြီးသည်။ ဥပမာ - ဒုက္ခအာမှတ် ၂ အခြေခံအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူသစ်များ အတွက် ကျောင်းဝင် ကြေးနှင့် ဆွဲမျိုးများရှိပြီးသားကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝင်ကြေးမှာ မတူညီပါ။

အဆိုပါကျောင်းတွင် ညီအစ်ကိုမောင်နှမရှိထားပါက ကျောင်းဝင်ကြေးမှာ ၁၀၀၀၀ ကျပ်ပေးရသည်။ သို့သော ဆွဲမျိုးများသားသစ်များ၏ ကျောင်းဝင်ကြေးမှာ ၆၀၀၀၀၀ ကျပ်မှ ၉၀၀၀၀၀၀ ကျပ်အထိပေးရသည်။

လသာမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများမှာ အခကြေးမျိုးစုံကိုပေးပြီး ကျောင်းဝင်ကြေးမှာ ၁၀၀၀၀၀၀ ကျပ်ပေးရသည်။

၂။ ၂၀၀၈ ခုနှစ်တွင် ကျောင်းဝင်စုံအသစ်ပြောင်းခဲ့သည်။ ကျောင်းဝင်စုံကြေးမှာ ၄၀၀၀ ကျပ်မှ ၆၀၀၀ ကျပ် ဝန်ကျင်ကုန်ကြီး ထိုဝင်စုံများကို ကျောင်းတွင် မဝယ်မဖြစ်စဉ်ရသည်။

၃။ ကျောင်းသူကျောင်းသားများသည် နာဂတ်စုံမှန်တိုင်းကြောင့် ပျက်စီးမှုများအတွက် အလူငွေ အနည်းဆုံး ၂၀၀၀ ကျပ်စီပေးရသည်။ ကျောင်းတစ်ကျောင်းနှင့်တစ်ကျောင်း အလူငွေကောက်ခံနှင့်မတူညီကြပါ။

၄။ ဤနှစ်တွင် အချို့အထက်တန်းကျောင်းများတွင် ပုံမှန်မဟုတ်ဘဲ ကျောင်းအုပ်ချုပ်ရေးအဖြစ် အဆဲ ဆောင်ရွက်ရန် လူတစ်ဦးကိုလည်းခန့်ထားသည်။

၅။ လတ်တလောတွင် တခြားနှစ်များလို အခကြေးများ ထွေထွေထူးထူးကောက်ခံခြင်းမရှိသေးပေါ့။

ပညာရေးဝန်ကြီးဌာနမှ ၂၀၀၈ ခုနှစ်တွင် မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်သည့် ရက်များဖြစ် ကြောင်း ကြော်နှံသည်။ ထိုကြော်ချက်ထဲတွင် အလူငွေများကောက်ခံမှုရှိခဲ့ပါက မကျေနှင့်မှုများရှိလျှင် တိုင်ကြားရန် ဖုန်းစံပါတ်လည်းထည့်ထားသည်။ သို့သော်လည်း မေ ၂၉ ရက်နေ့တွင် ရရှိသော သတ်းများအရ ရန်ကုန်မြို့ရှိ အချို့အထား ကျောင်းများတွင် ကျောင်းအုပ်များက အလူငွေဆက်လက် ကောက်ခံ ဆဲဖြစ်ကြောင်း သိရှိရသည်။

လတ်တလောတွင် စာရေးကိုရိယာများ၏ရွှေ့နှုန်းမှာ

- အရည်အသွေးပြုသည့် ဗလာစာအုပ်တစ်ဒါနောက် ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်
- အရည်အသွေးကောင်းသည့် ဗလာစာအုပ်တစ်ဒါနောက် ၄၃၀၀ ကျပ်
- ခဲတဲ့ တစ်ချောင်းကို ၃၀၀ ကျပ်မှ ၇၀၀ ကျပ် (တဆိပ်ပေါ်တွင်မှတည်သည်)
- ကွန်ပါဘူးတစ်ဘူးအတွက် အနည်းဆုံး ၇၀၀ ကျပ် နှင့်
- ခဲတဲ့ တစ်ချောင်းတွင် ၁၀၀ ကျပ်မှ ၃၀၀ ကျပ် ထိန်းကျင်တွင်ရှိသည်။

နောက်ဆက်တွဲ ၅

မြန်မာသတင်းထုတ်ပြန်ချက် ၁၆၄

မြန်မာနိုင်ငံ သတင်းရေးရာကော်မတီ၊ ရန်ကုန် သတင်းထုတ်ပြန်ချက်

နံပါတ် ၂၀၃၂ (I)

ဉာဏ်လ ၁၄ ရက်၊ ၂၀၀၄ ခုနှစ်

၁။ ဝန်ကြီးချုပ်ခင်ညွှန်မှ စက်ဌာနရှိ ရှင်း၏ အပေါင်းအပါများအား ဂုဏ် ပြစ်ကားပြောကြားခြင်း။

ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဝန်ကြီးချုပ် စိုလ်ချုပ်ခင်ညွှန်မှ စက်ဌာနရှိ ရှင်းချုပ်ဖြစ်လာ နိုင်သော (Mr. Lee Hsien Loong) အား ဉာဏ်လ ၁၂ ရက်နေ့ ၂၀၀၄ ခုနှစ်တွင် ဂုဏ် ပြစ်ကား ပြောကြားခဲ့သည်။

၂။ ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာအမျိုးသမီးများ ပြန်ပို့ခံရ

မြန်မာအမျိုးသမီးရေးရာအဖွဲ့နှင့် ထိုင်းနိုင်ငံလူမှု ဖွံ့ဖြိုးရေးနှင့် လူသားလုံခြုံရေး ဝန်ကြီးဌာနနှင့် ပြုလုပ်ထားသော ပူးပေါင်းလုပ်ဆောင်ရေး သဘောတူညီချက်အာရ မြန်မာအမျိုးသမီးထွေးယောက်များ မြန်မာနိုင်ငံဘက်သို့ ပြန်ပို့ခြင်းခံရသည်။ ထိုင်းမြန်မာစစ်အစိုးရနှင့် ကုလ သမဂ္ဂနိုင်ငံတကာ အောက်ဖို့၏ လူကုန်ကူးမှုနှင့် ပတ်သက်သောလုပ်ငန်းအတွက် လူကုန်ကူးမှုတိုက်ရေး လုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေး အာရ ၂၀၀၄ ခုနှစ် ဉာဏ်လ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေသော အမျိုးသမီးထွေးယောက် ၂၀ သည် ရှမ်းပြည်နယ် အရှေ့ဘက် တာချိုလိတ်မြို့ရှိ ချို့ကြည်ရေးတံတားကိုဖြတ်ကာ စစ်အစိုးရ၏ အာကာပိုင်များထံသို့ လွှဲပြေားပေး ခြင်းခံရ သည်။

ထိုကဲ့သို့ အမျိုးသမီးထွေးယောက်များ ပြန်ပို့ခြင်းသည် ထိုင်းနှင့်မြန်မာသဘောတူညီချက်ရာတွေ့ လုပ်ငန်းအာရ လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။ ဒုက္ခာရောက်နေသော အမျိုးသမီးကို ရှင်းတို့၏ မိသားမှုများခါ ပြန်ပို့ခြင်းသည် လူကုန်ကူးမှုများကို တားသီးသောလုပ်ငန်း၏ အစိတ်အပိုင်းတာရုံဖြစ်သည်။

ထိုသို့ အမျိုးသမီးထွေးယောက်များအား လွှဲပြေားခြင်း အခမ်းအနားကို တာချိုလိတ်ရှိ ချို့ကြည်ရေးတံတားတွင် ဉာဏ်လ ၁၀ ရက်နေ့တွင် ကျင်းပဲ့သည်။ စစ်အစိုးရ၏ တာချိုလိတ်ခုံံး အစည်းအဝေးခမ်းမကြီးတွင် နစ်ဖက်အရာရှိများ တွေ့ ဆုံးရှု ကျေးဇူးတင်စကားပြော ကြားခဲ့သည်။ အမျိုးသမီး ထွေးယောက်များ ပိုင်ဆိုင်မှုများကို အခြေအနေအာရ ပို့ပေးမည်ဖြစ်၍ အမျိုးသမီးထွေးယောက် ထိုပြန်ပို့ရန်အတွက် ဉာဏ်လ ၁၀၊ ၁၁ နှင့် ၁၂ ရက်နေ့မှားတွင် မြန်မာအမျိုးသမီးရေးရာ ကော်မတီ၊ ဝန်ကြီးဌာနနှင့် (UNIAP) ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် စီစဉ်ထားခြင်း သိရသည်။

ပြီးဆုံး

နောက်ဆက်တဲ့ ၆

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) စီဒေါ် အလုပ်အဖွဲ့

- | | |
|-----------------------|---|
| • နန်းလောင်လျှန်းဝမ်း | အဖွဲ့ခေါင်းဆောင် |
| • နန်းယဉ် | အတွေ့တွေအတွင်းရေးမှူး |
| • နောက်ထူးဖော | ဆက်သွယ်ရေးတာဝန်ခံ (၁) |
| • သွယ်ဖောင်တိုး | ဆက်သွယ်ရေးတာဝန်ခံ (၂) |
| • ယိုင်းစံ | ဝန်ထမ်း၊ သတင်း၊ မှတ်တမ်းတင်နှင့် သုတေသန ဌာန |
| • Ann Adams | စေတနာ့ဝန်ထမ်း၊ သတင်း၊ မှတ်တမ်းတင်နှင့် သုတေသန ဌာန |

ရှင်းလင်းချက်များ

- ၁ စစ်အစိုးရမှ ၁၉၈၈ ခုနှစ်မှစ၍ အဖွဲ့ ၁၇ ဖွံ့ဖြို့နှင့် အပတ်အခတ် ရှင်းလင်းသော တူစာချုပ်ကို ချုပ်ဆိုထားပြီး ဖြစ်ကြောင်းအမြဲပင် ထုတ်ဖော်ပြောဆိုလျှက်ရှိသည်။
- ၂ စစ်တော်၏အသုံးတရိတ်များ လွှာနှစ်များပြားခြင်းနှင့် စီးပွားရေး စီမံခန့်ခွဲများ ညွှံ့ယျင်းဆောကြာင့် မြန်မာနိုင်ငံသည် ကမ္ဘာအဆင်းနှင့် နိုင်ငံ ၅၀ တွင် ပါဝင်ခဲ့သည်။
- ၃ အင်တာနှင်းများ - <http://en.wikipedia.org/wiki/Tatmadaw>
- ၄ ဒေါ်အောင်ဆန်းတွေ့ကြည်မှာ ၁၉၈၈ ခုနှစ်မှစ၍ နေအိမ်အကျယ်ချုပ်ကျခံနေရသည်မှာ နှစ်ပေါင်း ၁၃ နှစ်ကျော် ကြားခြုံဖြစ်သည်။
- ၅ နိုင်ငံတကာ လွှာတို့မြှုပ်နည်းလုပ်မှုများအတွင်း အောင်းဆောင်ရွက်သော တို့အပါအဝင် ကမ္ဘာကုလသမဂ္ဂတို့မှ နှစ်စဉ်ထုတ်ဝေသော အစီရင်ခံစာများကို ပေါင်းစပ် မှတ်တမ်းတင်၊ အစီရင်ခံထားသည်။
- ၆ အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံမှ ၂၀၀၇ ခုနှစ်တွင် ထုတ်ဝေသည့် “အံတုရဲသော သဘို့” (Courage to Resist) တွင် အသေးစိတ်ကြည့်ရန်။
- ၇ သတင်းအရင်းအမြစ် - ၁၉၉၅ ခုနှစ်တွင် လေးကြိမ်မြောက် ကမ္ဘာအမျိုးသမီး ညီလာခံ၌ စစ်အစိုးရကိုယ်စားလှယ်များ၏ ခေါင်းဆောင် ပိုလ်ချုပ်ပြီး စိုးမြှင့်ပြောကြားသွားသော ထုတ်ပြန်ကြော်ချက်
- ၈ သတင်းအရင်းအမြစ် - ၂၀၀၀ ခုနှစ် ဖန်နော်ရှိလ ၂၁ ရက်နေ့တွင် ကျင်းပသော ၂၂ ကြိမ်မြောက် စီအောက်မတီအစဉ်းအဝေးတွင် စစ်အစိုးရ ကိုယ်စားလှယ်များ၏ ခေါင်းဆောင်မှ တပ်ပြသော ထုတ်ပြန်ကြော်ချက်
- ၉ သတင်းအရင်းအမြစ် - ဘေးရှင်း + ၅ မေးခွန်းများအား စစ်အစိုးရ ၅၈ တုံ့ပြန်ပြောကြားချက်များ
- ၁၀ သတင်းအရင်းအမြစ် - ကုလသမဂ္ဂ စုက္ခသည်များဆိုင်ရာ မဟာမဝ်းကြီးရုံး “UNHCR” ၏ အကြိမ် ၆၀ မြောက်အစဉ်းအဝေး တွင် အချက် ၁၂ အပေါ် စစ်အစိုးရ ၅၈ ထုတ်ပြန်ကြော်ချက်
- ၁၁ မြန်မာ့အမျိုးသမီးသမဂ္ဂ၊ ကရင်အမျိုးသမီးအစဉ်းအရုံး၊ ကရင်နိုအမျိုးသမီးအစဉ်းအရုံး၊ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှပ်ရှား ဆောင်ရွက်ရေး အသင်း၊ ထားဝယ်အမျိုးသမီးသမဂ္ဂ
- ၁၂ စီအေး စင်ပြိုင် အော်ရင်ခံစာမှာ မြန်မာနိုင်ငံမှ အမျိုးသမီးအဖွဲ့များနှင့် မြန်မာနိုင်ငံညွှန်ပေါင်းအစိုးရ၏ အမျိုးသမီးရေးရာဌာန တို့ ပူးပေါင်းလုပ်ဆောင်ထားသော အစီရင်ခံစာဖြစ်သည်။
- ၁၃ UNCSW, UNCHR, UNPFIP, UNGA, UNHCR – Excom, UNSCR lobby week.
- ၁၄ အင်တာနှင်းများ - http://www2.ohchr.org/english/bodies/cedaw/docs/ngos/WLB_Myanmar.pdf
- ၁၅ တက်ရောက်သူများမှာ မြန်မာနိုင်ငံနယ်စပ်တလျောက်ရှိ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ အဖွဲ့ဝင်အဖွဲ့အစဉ်းများနှင့် ကုန်ယက်အဖွဲ့များမှုဖြစ်သည်။
- ၁၆ နောက်ဆက်တွဲ (၆) ကိုကြည့်ပါ။
- ၁၇ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပါအဝင် အကြောင်းအရာအမျိုးမျိုးအပေါ်တွင် လုပ်ရှားလုပ်ကိုင်နေကြသော လူထုအခြေပြုအဖွဲ့အစဉ်းများ စုစဉ်းထားသော အသင်းဖြစ်သည်။
- ၁၈ အင်တာနှင်းများ - <http://www.iwraw-ap.org/news.htm>
- ၁၉ ထို အမိန့်၏ အမည် အတိအကျမှာ မရှိပါ။ စစ်အစိုးရမှ ၁၉၉၈ ခုနှစ် နိုဝင်ဘာ ၂၂-၂၃ ရက်နေ့၊ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပသော ညီလာခံ၌ ထို အမိန့် အား ရည်ညွှန်းပြောဆိုခဲ့သည်။ သတင်းအရင်းအမြစ် - အမျိုးသမီးနှင့် ကလေးငယ်များ လူကုန်ကုံးရေးနှင့်ပတ်သက်သော အကြောင်းအရာနှင့် ပတ်သက်၍ စစ်အစိုးရမှ တရားမဝင် အလုပ်သမားလှပ်ရှားမှုများနှင့် အပေါ်တွင် တင်သွင်းသော အမျိုးသမီးလူကုန်ကုံးခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အမြှင့်ရှုထောင့်
- ၂၀ ရာဇ်သတ်ကြီး (၁၈၆၀)၊ အိပ် ၃၂၂
- ၂၁ မြန်မာနိုင်ငံသည် ဧရာဝတီတို့ပြည်းပြည်ဖြစ်သည်။ သို့သော် ၄၇၈၏ ဥပဒေအားလုံးအား လက်လှမ်းမိရန် ခက်ခဲလှသည့် အပြင် လက်တွေ့အရ မည်မှု လိုက်နာကျင့်သုံးသည် ကို မသိနိုင်ပါ။
- ၂၂ အပြည်ပြည်ဆိုင်ရာ လွှာတို့မြှုပ်နှံသော နိုင်စက်မှုများကို ကြောက်ချုပ်ခြင်း (သို့) ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူးပန်မှု၊ ဆေးကုသ မှု” AI Index: ASA 16/040/2007, 16 November 2007, online: <http://www.amnesty.org/es/library/asset/ASA16/040/2007/en/dom-ASA160402007en.pdf> ၂၀၀၆ ခုနှစ် သူမအား ပေးသော ထောင်ဒဏ်ပြီးသုံးပြီးနောက် ပြီးချမှုံးလာသည့်

ပြုံးများတွင် ပါဝင်သောကြောင့် ၂၀၀၇ ခုနှစ်တွင် ပြန်လည်အဖော်ခံခဲ့ရ သည်။ ၂၀၀၆ ခုနှစ်တွင် ကနေဒါအဖွဲ့အစည်းတရုပြစ်သော “Rights and Democracy” မှ ရီးမြိုင်သော “the John Humphrey Freedom Award” ဆုကို စုစွဲမှုရရှိခဲ့သည်။

၂၃ အင်တာနှင်းမျက်နှာ: <http://www.idhae.org/uk-page3.callpt2008.htm>.

၂၄ ဇူလိုင် ၂၀၀၈ တွင် ရှမ်းပြည်နယ်ရှိ အသက် ၂၄ နှစ်အချွဲယ် ကချင်အမျိုးသမီးတိုးနှင့်တွေ့ဆုံးမေးမြန်းချက်။ သူမ၏လုံခြုံရေးကြောင့် ဘုမ်းနာမည်ကို မဖော်ပြုပါ။

၂၅ မြန်မာအမျိုးသမီးရေးရာ ကော်မတီ၊ online: <http://www.mwaf.org.mm>

၂၆ ထိအမျိုးသမီးရေးရာ မှ ဒေါ်အောင်ဆန်းစုံကြည်အား ဆက်လက်ထိမ်းထားပေးရန် တောင်းဆိုသည့် သတင်းကို ၂၀၀၅ ခုနှစ်၊ ဇူလိုင် ၅ ရက်နေ့ထဲတဲ့ မြန်မာစစ်အစိုးရ သတင်းများတွင် ဖော်ပြသည်။

၂၇ ၂၀၀၈ ခုနှစ်တွင် အမျိုးသား ဒီမိုကရေးအဖွဲ့ချုပ် (လွှာတံ့မြောက်) နယ်မြေမှ ပြုလုပ်သော စမ်းချောင်းမှ အသက် ၄၇ နှစ်အချွဲယ် အမျိုးသမီးနှင့် တွေ့ဆုံးမြန်းချက်။ သူမ၏အမည် လုံခြုံရေးအရ မဖော်ပြုပါ။

၂၈ ကျပ်ငွေမှာ မြန်မာရွှေ အသံအနှစ်းဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် အနည်းဆုံး နေ့စဉ်လုပ်အားခမှာ ကျပ် ၅၀၀ ဖြစ်၍ အမေရိကန် နိုင်ငံခြားရေးရာဌာနမှ ခန့်မှန်းခြေမှာ ယောဂျေအားဖြင့် အလုပ်သမားများမှာ တနေ့လျှင် ၅၀၀ မှ ၁၀၀၀ ကျပ်ဝင်ငွေရှိသည်။
<http://www.state.gov/e/eeb/ifd/2008/100832.htm>, accessed 22 August 2008

၂၉ နိုင်ငံတော် “PEN” မြန်မာဟာသလူရွင်တော် ၁၁၀၁ ခုနှစ်တွင် အဖမ်းခံရသည်။ online: <http://www.internationalpen.org.uk/go/news/myanmar-comedian-and-poet-zargana-arrested>, စောရန်နိုင် ပုဂ္ဂလိက နာဂတ် အကူအညီပေးသူများအား ချေမှန်းရန်အတွက် စစ်အစိုးရမှ အစီအစဉ်များခုမှတ်ခဲ့သည်။ (နွှဲလ ၁၈ ရက်နေ့ ၂၀၀၈၊ ရောဝတီ) online:http://www.irrawaddy.org/article.php?art_id=12822

၃၀ ဇူလိုင် ၂၀၀၈ ခုနှစ်တွင် အသက် ၂၂ နှစ်အချွဲယ်ကရင်နိုအမျိုးသမီးတိုးနှင့် တွေ့ဆုံးမေးမြန်းချက်။ ထိအမျိုးသမီး၏ အမည်ကို သူမ၏ လုံခြုံရေးကြောင့် မဖော်ပြုပါ။

၃၁ အင်တာနှင်းမျက်နှာ - http://www.burmalibrary.org/docs/Depayin_Massacre.pdf,

၃၂ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ယာယိအထူးလုပ်ဆောင်ချက်နှင့် ပတ်သက်၍ မဲပေးပံ့စနစ်အပေါ် အသေးစိတ်သော့ ထားရပ်တည်ချက်စာတမ်းကို ပြရဖြီးဖြစ်သည်။ “*Looking through Gender Lenses: A Position Paper on Gender Equality*,” September 2006.

၃၃ မြန်မာနိုင်ငံလုံးခိုင်ရာ အမျိုးသမီးရေးရာကော်မတီ၏ “မြန်မာအမျိုးသမီးများ၏ စံတန်ဖိုး”
online:<http://mncwa.tripod.com/mncwa/id8.html>, accessed 22 August 2008.

၃၄ စစ်အစိုးရမှ ဗုဒ္ဓဘာသာစည်းမျဉ်းစည်းကမ်းများကိုသာကိုးကားထားသော်လည်း မြန်မာနိုင်ငံရှိ လူဦးရေအများစုံမှာ ခရစ်ယာန်၊ မွတ်စလင် နှင့် နှုတ်ကိုးကွယ်မှုများအပါအဝင် ဘာသာရေးပေါင်းစံကို ကိုးကွယ် လျက်ရှိသည်။

၃၅ မြန်မာနိုင်ငံလုံးခိုင်ရာ အမျိုးသမီးရေးရာကော်မတီ၏ “မြန်မာအမျိုးသမီးများ၏ စံတန်ဖိုး”
online:<http://mncwa.tripod.com/mncwa/id8.html>, accessed 22 August 2008.

၃၆ အသင်းအဖွဲ့များ ဗွဲစည်းခြင်းဆိုင်ရာ ဥပဒေ (နိုင်ငံတော် ဗိုလ်ဝိပိုးမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၆ / ၈၈)

၃၇ ဒီမိုကရေးအဖွဲ့အစည်း အမျိုးများအတွက် “Burma” ကိုဆက်လက်သုံးနေချိန်တွင် စစ်အစိုးရမှ “Myanmar” ဆိုသည့်အသုံးအနှစ်းကို ၁၉၉၇ ခုနှစ်မှစ၍ လူထု၏ သဘောထားများမပါဝင်ဘဲ သုံးစွဲခဲ့သည်။

၃၈ အစီရင်ခံစာအပြည့်အစုံကို http://www.womenofburma.org/Report/Driven_Away.pdf.

၃၉ ကချင်လွှာတိလပ်ရေးအဖွဲ့အစည်း (KIO) မှာ ၁၉၉၇ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အဆတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ် ဆိုခဲ့သည်။

၄၀ စစ်အစိုးရမှ တင်သွေးသော အစီရင်ခံစာ အပိုဒ် ၇၃- ၈၀

၄၁ Coordinated Mekong Ministerial Initiative against Trafficking

၄၂ အင်တာနှင်းမျက်နှာ - <http://www.mwaf.org.mm/News/News/Details.asp?id=626>.

၄၃ အပြည့်အစုံကို နောက်ဆက်စွဲ ၁ တွဲပြုည့်နိုင်ပါသည်။

၄၄ ထိအမိန့်၏ အမည် အတိအကျေမှာ မရှိပါ။ စစ်အစိုးရမှ ၁၉၉၇ ခုနှစ် နိုဝင်ဘာ ၂၅- ၂၇ ရက်နေ့ ထိုင်းနိုင်ဘာန်ကောက်မြို့တွင် ကျင်းပသော ညီလာခံ၍ ထိအမိန့်အား ရည်ညွှန်းပြောဆိုခဲ့သည်။ သတင်းအရင်းအမြဲး အမျိုးသမီးနှင့် ကလေးထောက်များ လူကုန်

ကုန်ခံရမှုနှင့်ပတ်သက်သော အကြောင်းအရာနှင့် ပတ်သက်၍ စစ်အစိုးရမှ တရားမဝင် အလုပ်သမားလုပ်ရှားမှုများနှင့် အပေါ်တွင် တင်သွင်းသော အမျိုးသမီးလူကုန်ကုန်ခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အမြင်ရှုထောင့်

၄၅ ရမ်းအမျိုးသမီးရေးရာ လုပ်ရှားဆောင်ရွက်ရေးအသင်း ၂၀၁၆ စက်တင်ဘာ၊ သတင်းစာစောင် အမှတ်စဉ် ၇

၄၆ သတင်းအရင်းအမြစ်- လွှတ်လပ်သော မျန်သတင်းဌာန၊ ၂၀၀၅ ခုနှစ် စက်ဘင်ဘာလ ၁၄

၄၇ သတင်းအရင်းအမှစ် - မြန်မာ သတင်းပြန်ကြားရေး ကော်မတီ မ သတင်းအချက်အလက်စာမျက်မှာ နံပါတ် D-3132 (I),

သုရတ်လ ၁၄ ရက် ၂၀၀၄၊ အသေးစိတ် ကို နောက်ဆက်တဲ့ ၅ တွင် ကြည့် ရန်

၄၈ သတင်းအရင်းအမြစ် - ရှမ်းအပျိုးသမီးရေးရာ လုပ်ရှားဆောင်ရွက်ရေးအသင်းစာစောင် စက်တင်ဘာ ၅၁၂၀၄၁ စာမျက်နှာ ၁၁။

စစ်အစိုးရ၏ လူကုန်ကူးမှုဆန့်ကျင်ရေး လုပ်ဆောင်မှုနောက်ကွယ်ဝယ်

၄၈ မယက - မြို့နယ် ပြိုးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ နှင့် ရယက- ရက်ကွက် ပြိုးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ

၅၀ မေလ ၂၀၀၈ တွင် ဘုရားသုံးဆူမြို့၌ ပြည်သော တွေ့ဆုံးမှန်းချက်မှဖြစ်သည်။

၅၁ သတင်းအရင်းအမြစ် - တုန်းပို့ခံရခြင်း- စာမျက်နှာ ၄၆

၅၂ တွန်းပို့ခံရခြင်း- စာမျက်နှာ ၄၄

ଏହା ଯତନିଃଆର୍ଥିକାପ୍ରତିକ୍ରିୟାକୁ ଉପରେ ଆଣିଲୁଛି (LNDO) କୁ ୧୦୦ ମିନି ଅନ୍ତର୍ଭାବରେ ଦେଖିଲାମ ।

သတ်းစာစောင် Undercurrents, “Sold down the river” လားဟူအမျိုးသမီးတိုး၏ အကြောင်း- စာမျက်နှာ ဂါ

၃၂ <http://www.ungei.org/gap/reportPacific.php>.

၁၅ မြန်မာနိုင်ငံသည် “Haiti”နှင့် “Turkmenistan” အပြင် ကမ္မာပါတွင် ဒုတိယ လာဘ်စားမူအများဆုံးနိုင်ဖြစ်သည်။

(Transparency International Report - October 2005)

၅၆ သတင်းအရင်းအမြစ် - မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ABFSU)- နိုင်ငံခြားရေးရာ ကော်မတီမှ ထုတ်ဝေသော ပညာရေးအဖို့ရင်ခံစာ ၂၀၀၂

၅၈ ကျောင်းသားများ၏ တန်စာ ကုန်ကျစရိတ်ကို အသေးစိတ်သိရန်အတွက် နောက်ဆက်တဲ့ ၂၄ ကို ကြည့်ပါ။

၅၉ မြို့လ ၂၀၀၈ ခုနှစ်တွင် ပလောင်းဒေသအတွင်းရှိ ပလောင်းသမီးနှင့် တွေ့ဆုံးမေးမြန်းချက်

၆၁ ဒေါက်တာသိန်းလုပ်ရေးသားပြုစည်းမှန်မာနိုင်ငံအတွင်းမှ ပထားရေး (1945-2000),

[http://burmalibrary.org/docs/Education_in_Burma_\(1945-2000\).htm](http://burmalibrary.org/docs/Education_in_Burma_(1945-2000).htm)

၆၂) ကြံ့ခိုင်ရေးနှင့်ဖွံ့ဗေးအဖွဲ့မှာ အစိုးရမှ ၁၉၉၃ ခုနှစ်တွင် စတင် ဖွဲ့စည်းထားသောအဖွဲ့ဖြစ်ပါး မြန်မာနိုင်ငံအတွင်းရှိ ဒီမိုကရေစိတ်လုလားသော အဖွဲ့များအား အကြမ်းဖက်၊ ခြိမ်းခြောက်ရာတွင် အသုံးပြုသော စစ်အစိုးရ၏ နိုင်ရေးလက်နက်အဖြစ် ပြောင်းလဲကြီးထွားလာသော အဖွဲ့ဖြစ်သည်။ ထို့အပြင် ငြင်းအဖွဲ့ဝင်များမှာလည်း လူ့ပတ်ဝန်းကျင်တွင် အဆင့်ထူးပဲများဖြစ်သည်။ ပို၍ အသေးစိတ် လေ့လာချင်လျှင်

visit: <http://burmalibrary.org/docs3/USDA-Mon-Forum2005-04.html>

၆၃ သတင်းအချက်အလက်များပိုမိုရရှိလိုပါလျှင် – visit: <http://www.badasf.org/education.htm>.

၆၄ ကျေးလက်ဒေသအမျိုးသမီးများ ပုဒ်မ ၁၄ တွင်လည်းတော်းနိုင်သည်။

၆၅ မန်မာနိုင်ငံအတွင်းတွင် အစိုးရမှ မူလတန်းကျောင်းပေါင်း (၃၃၀၀၀) ကျောင်းဖွင့်ထားပေးလျက်ရှိပါး အများစမှာ

မြို့ပြမားတွင်သာဖြစ်သည်။

၆၆ သတင်းအရင်းအမြစ် – UNICEF current website: http://www.unicef.org/myanmar/children_1350.html “ကျောင်းကုန်ကျေစရိတ်တော်တော်များမှားကို ကျောင်းသားမိဘများက ပေးရသည်။ ထို့ကြောင့်အလွန်ဆင်းရဲသော အိမ်ထောင်စုများအနေဖြင့် ငွေကြေားအခက်အခဲဖြစ်လာခဲ့သည်။ ကျောင်းသံးပစ္စည်းများမှာ အမြတမ်းလိုလိပင် ဆင်းရဲ၍ မလောက်မဂ္ဂဖြစ်၍ ကျောင်းဆရာ၊ ဆရာမများမှာလည်း လတာမလောက်ငှုံများ၊ အလုပ်ခွင့်အတွင်းသက်တော့သက်သာမရှိမှုများနှင့် မိသားစုများနှင့် ကာလကြားမြင့်စွာ ခွဲခွာရမှုများကြောင့် အလုပ်မှုရပ်နှုန်းမှုများလည်း မြင့်တက်လာသည်။

၆၇ သတင်းအရင်းအမြစ် – လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (LNGO)” မှ ၂၀၀၅ ခုနှစ် နေ့နဝါရီလ တွင်ထုတ်ဝေသော Undercurrents မှ “*Is Development Really Coming?*” – စာမျက်နှာ ၂၀

၆၈ ယဉ်ကျေားမှုဆိုင်ရာ လူပို့ရားမှုများကိုပင် စည်းမျဉ်းစည်းကမ်းများထုတ်၍ တော်ကျော်သည့်အပြင် အချို့တိုင်းရင်းသားအေသာများတွင် လုံးမလုပ်ရဟန်သော တားမြစ်ချက်များဖြင့် နိုင်ငံရေးလုပ်ရားမှုများအား တားမြစ်သကဲ့သို့ လုပ်ဆောင်ထားသည်။ (တွေ့ဆုံးမြန်းချက်)

၆၉ အမျိုးသားပညာရေးနှင့် ကျော်မာရေးကော်မတီမှာ တိုင်းရင်းသားအဖွဲ့များအပါအဝင် ဒီဇိုကရော်လိုလားသော အင်အားစုများမှ ကျော်မာရေးနှင့် ပညာရေးအတွက် လုပ်ဆောင်နေသော အဖွဲ့များပေါင်းစုထားသော ကော်မတီဖြစ်သည်။

၂၀ <http://www.un.org/ga/children/myanmarE.htm>.

၂၁ ဒေါက်တာသိန်းလွှုင်နှင့် အီးဓာတ် ဆက်သွယ်မှုပြင့်ရရှိသည့် အချက်အလက်။

၂၂ သတင်းအရင်းအမြစ် – မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားမှုများသမဂ္ဂ၏ နိုင်ငံခြားရေးရာကော်မတီမှ စုစုံထုတ်ဝေသော ၂၀၀၂ ခုနှစ် ပညာရေးအစီရင်ခံစာဖြစ်သည်။

၂၃ သတင်းအရင်းအမြစ် – အမျိုးသားကျော်မာရေးနှင့် ပညာရေးဆိုင်ရာကော်မတီ

၂၄ မြန်မာရိုးရာ စကားပုံကိုးကားချက် “သားကိုသခင်၊ လင်ကိုဘုရား”

၂၅ တနိုင်ငံလုံးအတိုင်းအတာဖြင့် ကုလသမဂ္ဂ၏ မကြာသေးခင်က စာတမ်းပြုစုံ (Source: <http://www.burmanet.org/news/2007/08/20/bangkok-post-soaring-petrol-costsdeepen-woes-larry-jagan/>).

၂၆ <http://www.unicef.org/infobycountry/myanmar.html>.

၂၇ ကချင်အမျိုးသမီးအစည်းအရား (ထိုင်းနိုင်း) နှင့် မြန်မာအမျိုးသမီးသမဂ္ဂ တို့မှထုတ်ဝေသော တွေ့နှုန်းမြှုပ်နှံရခြင်းနှင့် ငရေးနှုန်းကြားတွင် ပိတ်မြတ်နိုင်ခြင်း အစီရင်ခံစာဖြစ်သည်။

၂၈ မြန်မာနိုင်ငံတွင် စစ်တပ်မှ ကျူးလွှန်သော မှုပိမ်းမှုများအကြောင်းကို သက်သေများဖြင့် အမျိုးသမီးသမီးအဖွဲ့များမှ အစီရင်ခံစာများထုတ်ဝေခဲ့သည်။

၂၉ သတင်းအရင်းအမြစ် – မြန်မာအလင်းသတင်း ၂၀၀၈ ခုနှစ် မတ်လ ၂၅ ရက်နေ့ထုတ်၊ စာမျက်နှာ ၇ မှ “၆၃ ခုနှစ်မြောက် တပ်မတော်နေ့တွင်ပြောကြားသော တပ်မတော်အစိုးရ၏ အချိန်အလိုက်တိုးတက်နေသောကျော်မာရေးကဏ္ဍ”

၂၁၀ ကဗျား ကျော်မာရေးအဖွဲ့အစည်း – <http://www.who.int/nha/country/en/>

၂၁၁ ကိုးကားချက် – ၂၀၀၀ ခုနှစ် ကဗျားကျော်မာရေး အစီရင်ခံစာ

၂၁၂ ကဗျားကျော်မာရေးအဖွဲ့အစည်း၏ အရှေ့တော်အာရုံအောင်ရာရုံး – ၂၀၀၃

၂၁၃ သတင်းအရင်းအမြစ် – The Gathering Storm : <http://www.hrcberkeley.org/pdfs/BurmaReport2007.pdf> p. 64

၂၁၄ သတင်းအရင်းအမြစ် – နယ်သာလန်ရော်ယိုး ၄၉၁၈ ၂၀၀၈

၂၁၅ Beyrer, Labrique, Brookmeyer, assessing the magnitude of the HIV/AIDS epidemic in Burma. *J AIDS* 2003; 311-317. မြန်မာနိုင်ငံတွင် ရောဂါ၏ ပေါက်နှင့် အကြောင်း ကို ဆန်းစစ်ခြင်း

၂၁၆ ရည်ညွှန်းချက်: US GAO အစီရင်ခံစာ, April 2007

၂၁၇ UNAIDS 2007 သို့ စစ်အစိုးရ တင်သွေးသည့် အစီရင်ခံစာ

၂၁၈ UNAIDS 2007 သို့ စစ်အစိုးရ တင်သွေးသည့် အစီရင်ခံစာ

၂၁၉ ICAAP 2007, Colombo.

၂၂၀ သတင်းအရင်းအမြစ်: http://www.unaids.org/unaids_resources/UNGASS/2005-Country-ProgressReports/2006_country_progress_report_myanmar_en.pdf.

- ၉၁ သတင်းအရင်းအမြစ် *Prevention and Treatment of HIV in Myanmar*. ICAAP in Colombo, 2007 ဥ၏ Dr. Frank Smithuis, MSF- Holland ပြောသော မိန္ဒီခွန်း အထက်ပါအတိုင်း
- ၉၂ http://www.gng.org/currents/myanmar/mya_hiv.html
- ၉၃ BPHWT, *Chronic Emergency*, အစီရင်ခံစာ- 2006
- ၉၄ အထက်ပါအတိုင်း
- ၉၅ အထက်ပါအတိုင်း
- ၉၆ အထက်ပါအတိုင်း
- ၉၇ အထက်ပါအတိုင်း
- ၉၈ သတင်းအရင်းအမြစ် -The Gathering Storm: <http://www.hrcberkeley.org/pdfs/BurmaReport2007.pdf>.
- ၉၉ သတင်းအရင်းအမြစ်: International Herald Tribune, Myanmar Cracks Down on Business Groups.
အင်တာနှင့် စာမျက်နှာ – <http://www.iht.com/articles/ap/2007/05/16/asia/AS-GEN-Myanmar-Government-Crack-down.php>
- ၁၀၀ နိုင်ငံတကာ လွတ်ပြိုမ်းချမှုးသာခွင့် အဖွဲ့၏ *Unsung Heroines: The Women of Myanmar*. 24 May 2000.
- အင်တာနှင့်စာမျက်နှာ – <http://web.amnesty.org/library/Index/engASA160042000?OpenDocument&of=COUNTRIES%5CMYANMAR?OpenDocument&of=COUNTRIES%5CMYANMAR>.
- ၁၀၁ သတင်းအရင်းအမြစ် UNICEF, Myanmar, The Country
အင်တာနှင့်စာမျက်နှာ – <http://www.unicef.org/myanmar/pages/a4.html>
- ၁၀၂ သတင်းအရင်းအမြစ် The Gathering Storm: <http://www.hrcberkeley.org/pdfs/BurmaReport2007.pdf>.
- ၁၀၃ BPWHT, Chronic Emergency, 2006.
- ၁၀၄ အထက်ပါအတိုင်း
- ၁၀၅ UNPFA Population Fund, 2001.
- ၁၀၆ ကိုယ်ဝန်ပျက်ချခြင်းသည် မြန်မာနိုင်ငံအတွင်းတွင် တရားမဝင်သောကြောင့် ရာဇ်ဝတ်ကျင့်ထုံးဥပဒေ အပိုင်း ၃၁၂ အရ မိခင်၏
အသက်ကိုအဆွဲရာယ်ရှိရှင်သော ကိုယ်ဝန်ပျက်ချရာတွင် ပါဝင်သော လူနာနှင့် ဆေးပညာကို အသုံးပြုသူနှင့်ပြီးနှင့်
ဘက်စလုံး အက်ငွေ သို့မဟုတ် ထောင်ဒဏ် (၃) နှစ်ကျုံးများလျှင် ထောင်ဒဏ် ၁၀ နှစ်ထိကျုံးများလိုက်ဖို့သော်။
- ၁၀၇ www.unfpa.org/exbrd/2001/secondsession/dpfpmamr_eng.doc
- ၁၀၈ Physicians for Human Rights, No Status, 2004.
- ၁၀၉ http://www.unicef.org/media/media_27322.html.
- ၁၁၀ Antiretroviral drugs are medications for the treatment of infection by retroviruses, primarily HIV
- ၁၁၁ Declaration of Commitment on HIV/AIDS (UNGASS); Myanmar country report Reporting period: January-December 2004.
- ၁၁၂ အထက်ပါအတိုင်း
- ၁၁၃ ထင်ပေါ်ကျော်ကြားသော သတင်းမီဒီယာများဖြစ်သည့် မဂ္ဂဇင်း၊ စီဒီယို သရုပ်ဆောင်၊ ရေဒီယို ဟာသစာအပ် နှင့် လူငယ်
မဂ္ဂဇင်းများကို အသုံးပြုခြင်း
- ၁၁၄ <http://www.un.org/special-rep/ohrls/ldc/MTR/Myanmar.pdf>
- ၁၁၅ အချက်အလက် <http://www.mm.undp.org/HDI/Agricultural.html>
- ၁၁၆ စစ်အစိုးရမှ ထိုင်းနှင့် တရားများသို့ သစ်ရောင်းဝယ်ရေးအများဆုံးလုပ်ဆောင်သည်။ တရားများသို့ မြန်မာနိုင်ငံမှ ကျွန်းသစ်
အများဆုံးတင်သွင်းသော နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံမှ နစ်စဉ် ၉၇ ရာခိုင်နှုန်းသော ကျွန်းသစ်များ (ကုပ္ပါတာ ၁ သန်းကျော်)ကို
မြန်မာနိုင်ငံမြောက်ပိုင်းမှတဆင့် တရားများသို့ ပျော်နှုန်းဖွံ့ဖြိုးဆိုလိုက်သည့်။ (Source: *A Choice for China: Ending the destruction of Burma's frontier forests*, a report by Global Witness, a London-based, non-governmental organization)

- ၁၁၇ မြန်မာနိုင်ငံတရာ်မီးတွင် တရားဝင်နှင့် တရားမဝင်သော မိုင်းလုပ်ငန်းများစွာရှိသည်။ Ivanhoe Mines Ltd. and The Leeward Capital Corporation, and China Nonferrous Metal Mining Company (CNMC) တို့မှာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးလုပ်ကိုင်သော ကုမ္ပဏီများဖြစ်သည်။ (CNMC) မြန်မာနိုင်ငံတွင် တကောင်းတောင်မိုင်းဟူခေါ်သော ဒန်သွေးတွေးဖော်သော မိုင်းအသစ်တွင် အမေရိဂန်ဒေါ်လာ သန်း (၆၀၀) ရေးနှီးမြှုပ်နှံ၍ စစ်အစိုးရ၏ မိုင်းလုပ်ငန်းစဉ် နံပါတ် ၃ နှင့် တွဲဖက်ပုပ်ရန် ပြင်ဆင်လျက်ရှိသည်။ ငါးမှာ စစ်အစိုးရအတွက် ဝင်ရွေကောင်းပို့ဖြစ်သည်။ (Source: Burma Campaign UK website)
- ၁၁၈ ကချင်လူမှု ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ မှ ထုတ်ဝေသော “အမှားဝါးနှင့်ရွှေ့မှု” အစီရင်ခံစာ၊ စာမျက်နှာ ၃၃။
- ၁၁၉ Unhindered prospects, Undercurrents Issue 2, p. 2
- ၁၂၀ The Shan Relief and Development Committee – ဘာမှုမှုရှိသော စိုက်ပျိုးခင်းများ – ရှမ်းပြည်နယ် စိုးနဲ့မြို့နယ်တွင် စိုက်ပျိုးရေးများကို ဖျက်ဆီးခြင်းများ
- ၁၂၁ တိုင်းရင်းသားလူမျိုးများ လူထွေ့ဖြိုးရေးဆုံးရပ်မှု ထုတ်ဝေသော အမိန့်အာကာဖြင့် စိုးဝေးလောင်စာထုတ်လုပ်ခြင်းအစီရင်ခံစာ – (တိုင်းရင်းသားလူမျိုးများ လူထွေ့ဖြိုးရေးဆုံးရပ်သည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်သော အဖွဲ့အစည်း ၇ ဖွံ့ဖြို့ ဖွံ့ဖြိုးစည်းထားပါသည်။)
- ၁၂၂ အသေးစိတ်အချက်အလက်များအတွက် Show Business, Hand in Gloves & Shan Drug Watch at www.shanland.org
- ၁၂၃ ၂၀၀၂ ခုနှစ် ကရင်အမျိုးသမီးအစည်းအရှုံး ထုတ်ဝေသော “စိုးရိမ်မှုတွေ့န် ရက်စက်မှု” အစီရင်ခံစာ မှ ဖြစ်ရပ် နံပါတ် ၂၇
- ၁၂၄ ၂၀၀၆ ခုနှစ် တွင် ပလောင်အမျိုးသမီးအဖွဲ့အစည်းမှ ထုတ်ဝေသော “အဆိပ်သင့်ပန်း” အစီရင်ခံစာမှ မူးယစ်ဆေးဝါးသုံးစွဲမှုအကြောင်းအမျိုးသမီးများအပေါ် အကျိုးသက်ရောက်မှုများ
- ၁၂၅ ၂၀၀၂ ခုနှစ်တွင် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လုပ်ရှား ဆောင်ရွက်ရေးအသင်းမှ ထုတ်ဝေသော “မှုဒိန်းကျင့်ခွင့်လိုင်စင်” အစီရင်ခံစာ
- ၁၂၆ ၂၀၀၂ ခုနှစ်တွင် ကရင်အမျိုးသမီးအစည်းရုံးထုတ်ဝေသော “စိုးရိမ်မှုတွေ့န်ရက်စက်မှုများ” အစီရင်ခံစာထဲမှ ဖြစ်ရပ် နံပါတ် ၁၈
- ၁၂၇ သတင်းအရင်းအမြစ် – ကုလားတန်သတင်း၊ ဉာဏ်တွေ ၂၀ ရက်နေ့ ၂၀၀၂ ခုနှစ်
- ၁၂၈ ကချင်လူမှု ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ မှ ထုတ်ဝေသော “အမှားဝါးနှင့်ရွှေ့မှု” အစီရင်ခံစာ၊ ၂၀၀၆
- ၁၂၉ ၂၀၀၆ ခုနှစ်တွင် ကုလားမှုအထွေထွေညီလာခံ၏ အမျိုးသမီးများအပေါ်အကြော်းပက်မှု လေ့လာချက်များ။ သတင်း အရင်းအမြစ်: <http://www.un.org/womenwatch/daw/vaw/>
- ၁၃၀ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ တွင် အမျိုးသမီးအကြော်းပက်မှုရပ်တန်းရေး စတင်လျှော့ဆောင်ရေးအစီအစဉ်တွင် ကုလသမဂ္ဂအထွေထွေအတွက်ရေးမှုများ၊ ဘန်ကိုမြန်းမှ ထည့်သွေးဖော်ကြားခြင်း
- ၁၃၁ စစ်အစိုးရမှု ၂၀၀၀ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ဘေးရှင်း + ၅ အစည်းအဝေးနှင့် ၂၀၀၄ ခုနှစ် စက်တင်ဘာတွင် ဘေးရှင်း + ၁၀ အစည်းအဝေး သို့တောင်သွင်းသော အစီရင်ခံစာ
- ၁၃၂ အထက်ပါအတိုင်း
- ၁၃၃ UN စာတမ်း အမှတ်: CEDAW/C/MMR/3, စာမျက်နှာ ၃၊ အပိုဒ် ၆၆.
- ၁၃၄ အင်တာနက် စာမျက်နှာ: <http://www.un.org/womenwatch/daw/vaw/>.
- ၁၃၅ အင်တာနက် စာမျက်နှာ <http://daccessdds.un.org/doc/UNDOC/GEN/N06/588/04/PDF/N0658804.pdf?OpenElement>, p. 29.
- ၁၃၆ ၁၉၉၁ ခုနှစ်မှ စတင်၍ ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်တို့သည် အနည်းဆုံး ကုလသမဂ္ဂ ဆုံးဖြတ်ချက်ပေါ်း ၃၀ ချောက်ခဲ့သည်။ ထိုဆုံးဖြတ်ချက်များထဲတွင် လိုင်ပိုင်းဆိုင်ရာအကြော်းပက်မှုများနှင့် မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်မှ လူ့အခွင့်အရေးချိုး အခြေနေများကိုတင်သွင်းသော အစီရင်ခံစာနှင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်မှ တင်သွင်းသော အမျိုးသမီးများအပေါ်တွင် အကြော်းပက်မှုပေါ်ရေး အစီရင်ခံစာများတွင် စစ်အစိုးရစစ်တပ်နှင့် အာဏာပိုင် များမှ ကျူးလွန်ထားသော လိုင်ပိုင်းဆိုင်ရာပြစ်မှုများအတွက် သက်သေပေါင်းများစွာပေးလျက်ရှိသည်။
- ၁၃၇ သတင်း အရင်းအမြစ်: - SCOEWBA, သည် အမျိုးသမီးများကို ကြည့်ရှုစောင့်ရောက်သော အဖွဲ့အစည်းတစ်ခြဖြစ်သည်။
- ၁၃၈ ၂၀၀၄ ခုနှစ်မှစတင်၍ မြန်မာနယ်စပ်တစ်လျှောက်တွင် ပြုလုပ်ခဲ့သော အမျိုးသမီးများ အလုပ်ရုံးနွေးပွဲမှုများမှ အကြံပြုချက်များ

၁၄၉ သတင်း အရင်းအမြစ် - SCOEWBA.

၁၅၀ သတင်း အရင်းအမြစ် - SCOEWBA. စက်တင်ဘာလ ၆ ရက်နေ့တွင် အမျိုးသမီးသည် SCOEWBA တွင်ရောက်ရှိလာခဲ့သည်။

၁၅၁ ဖုန်းနံပါရီလ ၂၀၀၈ ခုနှစ်တွင် ပြုလုပ်သော စီဒေါ စင်ပြိုင် အစီရင်ခံစာ တိုင်ပင်ဆွေးနွေးပွဲ

၁၅၂ ရှမ်းအမျိုးသမီးရေးရာ လူပို့ရားဆောင်ရွက်ရေးအသင်းမှ ၂၀၀၂ ခုနှစ်တွင် ထုတ်ဝေသော မှတ်မီးကျင့်ခွင့်လိုင်စင်၊

ကရင်အမျိုးသမီးအစည်းအရုံး၏ တိတ်ဆိတ်မှုကို ဖြေစွမ်းခြင်း၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၏ ၂၀၀၄

ခုနှစ်တွင် ထုတ်ဝေသော ကျူးလွန်ခွင့်ပြုထားသောစနစ် မွန်အမျိုးသမီးအစည်းအရုံး၏ ၂၀၀၅

ခုနှစ်တွင်ထုတ်ဝေသော (Catwalk to the Barracks)/ 2007 ခုနှစ်တွင် ထုတ်ဝေသော စီးရိမ်မှတ်လွန်ရက်စက်မှုများ နှင့် Unsafe State

၁၅၃: UN စာတမ်း အမှတ်: CEDAW/C/MMR/3, စာမျက်နှာ ၁၇၊ အပိုဒ် ၅၉

၁၅၄ အသေးစိတ်အချက်အလက်များသိလိုပါက <http://www.shanwomen.org>: on Publications Page: *A Mockery of Justice*

၁၅၅ “ကျူးလွန်ခွင့်ပြုထားသောစနစ်” – အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၏အစီရင်ခံစာ၊ ၂၀၀၄ ခုနှစ်

၁၅၆ သတင်း အရင်းအမြစ် – ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ)

၁၅၇ အင်တာနှင် စာမျက်နှာ http://myanmargeneva.org/pressrelease_PMGev/7th%20Session%20HRC%20Statement%202017%20Mar%202008.htm.

၁၅၈ သတင်း အရင်းအမြစ် – ကရင်အမျိုးသမီးအစည်းအရုံး

၁၅၉ သတင်း အရင်းအမြစ် – ကရင်နီအမျိုးသမီးအစည်းအရုံး

၁၆၀ သတင်း အရင်းအမြစ် – ပလောက်အမျိုးသမီးအဖွဲ့အစည်း

၁၆၁ စစ်တပ်၏ကျူးလွန်မှုကို ကိုယ်တွေ့ခံရခြင်း ဖုန်းနံပါရီလ ၁၇ ရက် ၂၀၀၃။ သတင်းအရင်းအမြစ် www.shanwomen.org, Archives on Press releases:

၁၆၂ သတင်း အရင်းအမြစ် – ရှမ်းသံတော်ဆင့် Junta army looks at gift horses in the mouth, No.03 – 05/2006, 4 May 2006

၁၆၃ သတင်း အရင်းအမြစ် – ရှမ်းလူအခွင့်အရေးမဏ္ဍား၏ ဖုန်းနံပါရီလ ၂၀၀၈ ခုနှစ် အစီရင်ခံစာ –

၁၆၄ သတင်း အရင်းအမြစ် – ကရင်နီအမျိုးသမီးအစည်းအရုံး

၁၆၅ တိုက်ပွဲများမရှိသောနယ်မြေ၊ အချိန်မရွေးအကန့်အသတ်မရှိလှပ်ရားသွားလာနိုင်သောနယ်မြေ

၁၆၆ သတင်း အရင်းအမြစ် – ရဲမှ အမျိုးသမီးယောက်ကိုမှတ်န်းကျင့်မှု၊ ၃၇ ၁၇၀၀၀၀ ကျပ်လုယူမှု၊ ဖုန်းနံပါရီလ ၂၈ ရက် ၂၀၀၈ ခုနှစ်

Kaladan News

၁၆၇ သတင်း အရင်းအမြစ် – ရှမ်းလူအခွင့်အရေးမဏ္ဍား

၁၆၈ file:///d/eudora2/attach/Democratic%20Voice%20of%20Burma.htm

၁၆၉ သတင်းအရင်း အမြစ်- စစ်တပ်အမျိုးသမီးကိုမှတ်န်းကျင့်မှု၊ နံပါတ် ၀၆၁ ၀၇၁ ၂၀၀၅၊ ရှမ်းသံတော်ဆင့်-မေလ ၆ ရက်

၂၀၀၅ ခုနှစ်နှင့် ရှမ်းပြည်တွင်းမှုရရှိသောသတင်းများ

၁၇၀ အင်တာနှင်စာမျက်နှာ – <http://khonumthung.com/kng-news/2008-news-archive/june-2008/two-chin-teenaged-girls-raped-in-burma-rapists-arrested>.

၁၇၁ <http://english.dvb.no/news.php?id=1439>.

၁၇၂ <http://www.kachinnews.com>.

၁၇၃ သတင်း အရင်းအမြစ် – ၂၀၀၄ ခုနှစ် ပညာရေးအစီရင်ခံစာ၊ နိုင်ငံခြားရေးရာကော်မတီ

ပမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ၊ ဖေဖော်ပါရီလ-၂၀၀၅ ခုနှစ်

၁၇၄ <http://www.myanmar-information.net/infosheet/2004/040814.htm>

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်)



P O Box 413 GPO
Chiang Mai 50000,
Thailand

wlb@womenofburma.org
www.womenofburma.org